



ပြည်ထောင်စုတရားလွှာတိတော်ချုပ်

Case Study Book on International Transaction



အပြည်ပြည်ဆိုင်ရာ ကူးသန်းကျင်းဝယ်ရေးကိစ္စပြုများကို
ဥပဒေရွေ့ထုတောင့်မှ ပေါ်ပေါ်ခြင်း

ဤစာအုပ်သည် တရားရုံးတွင် ကိုကားသုံးစွဲရန် မဟုတ်ပါ။
ဗဟိုသုတေသန၊ လေ့လာဖတ်ရှုရန် ရည်ရွယ်ပါသည်။

အပြည်ပြည်ဆိပ်ရာ ကူးသန်းရောင်းသယ်ရေး ကိစ္စရပ်များကို ဥပဒေချေထောင့်မှ လေ့လာခြင်း

အပြည်ပြည်ဆိပ်ရာ
ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်များကို
ဥပဒေချေထောင့်မှ လေ့လာခြင်း

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းယ်ယေး ဂီစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေလာခြင်း

ଶ୍ରୀମଦ୍ଭଗବତ

ပြည်ထောင်စုတရားသမိုဒ္ဓားချုပ်၏ ဥက္ကရာဇ်

အာန်: ၃ **နှစ်:**

I အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးစာချုပ်များနှင့်သက်ဆိုင်သည့် ပါဝင်သူများ
(c) စာချုပ်ချုပ်ဆိုသူများ
(j) စာချုပ်ချုပ်ဆိုသူများမဟုတေသာ အကြော်သူများ

II စာချုပ်နှင့်သက်ဆိုင်သည့်အငြင်းဟွာများနှင့် စဉ်ပျိုးသော အငြော်မှုဏောင်
(c) အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးစာချုပ်အပေါ် သက်ရောက်သည့် ဂျွိုံးမြေအငွေ
(j) အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးစာချုပ်၏ အကြောင်းအရာများကို အနုက်အမို့ယူယ်ဖွင့်ဆိုပြီး
(g) အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးစာချုပ်၏ အကြောင်းအရာများကို
ဖော်ပြန်သော်လည်းကောင်း၊ နည်းလည်းကောင်း အငြင်းဟွာများကို

အနေး: J အပြည်ပိုင်စားသုံးကျင်းဝယ်ငွေးအဖွဲ့ ချုပ်ဆိုသောတူဝါပူးတွေ
သက်ကရာဇ်ပိုင်သော ၂၁၄၃

၁။	အပြည်ပြည်နယ်ရာကုံးသန်းရောင်းဝယ်ရေးအတွက် ချုပ်ဆိုသောချုပ်များတွင် သက်ရောက်နှင့် သော ပျမ်းမြို့သေး ပြည့်စီးမှုများ ဖြစ်သော ပျမ်းမြို့သေး ပြည့်စီးမှုများ သော ပျမ်းမြို့သေး ပြည့်စီးမှုများ အတွက် အခြေခံ အကြောင်းအရာများ (Matters Regarding Non-Contractual Obligations)	၁၁။
၂။	စာချုပ်ပါတီဝန်များ၏ သက်ရောင်းအရာများ (က) စာချုပ်ပါတီသိမ်္မာန် ပျမ်းမြို့သေးအောင် ပို့ပြန် သဘောတူပြီးနှင့် အပြောင်းလဲမှုများ (J) စာချုပ်ပါတီသိမ်္မာန် ပျမ်းမြို့သေးအောင် ပျမ်းမြို့သေး သဘောတူပြီးချက်မှုများ အပြောင်းလဲမှုများ	၁၃။
၃။	စာချုပ်ပါတီဝန်များ၏ သက်ရောင်းအရာများ (က) စာချုပ်ပါတီသိမ်္မာန် ပျမ်းမြို့သေးအောင် ပို့ပြန် သဘောတူပြီးနှင့် အပြောင်းလဲမှုများ (J) စာချုပ်ပါတီသိမ်္မာန် ပျမ်းမြို့သေးအောင် ပျမ်းမြို့သေး သဘောတူပြီးချက်မှုများ အပြောင်းလဲမှုများ	၁၅။
၄။	စာချုပ်ပါတီဝန်များ၏ သက်ရောင်းအရာများ (က) စားသုံးသူများ၏ အောင် သက်ရောင်းအတွက် အကျဉ်းချုပ်ပြုမှုများ (J) အလုပ်သုတေသနများ၏ သက်ရောင်းအတွက် အကျဉ်းချုပ်ပြုမှုများ (က) ပုံစံလောင်းချက်မှုများ ပုံစံလောင်းချက်မှုများ (Overriding Mandatory Provisions)	၂၀။
၅။	စာချုပ်ပါတီဝန်များ၏ သက်ရောင်းအရာများ (က) စာချုပ်ပါတီဝန်များ၏ သက်ရောင်းအရာများ (J) ပွဲလုပ်မှုများ၏ ပွဲလုပ်မှုများ (Property Laws) (က) ကုမ္ပဏီ၏ သက်ရောင်းအတွက် အကျဉ်းချုပ်ပြုမှုများ (Company Law)	၂၁။

အနေး ၃ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းယ်ယော် အကြော်သော်တရာ့များ ၃၁

၁။	အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းယ်ယော် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းယ်ယော်များ ၃၁
(၁)	အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းယ်ယော်များ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းယ်ယော်များ ၃၁
(၂)	MOU နှင့် LOI ၃၂
၂။	ကူးသန်းရောင်းယ်ယော်များ ၃၃
(၁)	ကူးသန်းရောင်းယ်ယော်များ အကြော်သော်တရာ့များ ၃၃
(၂)	ကူးသန်းရောင်းယ်ယော်များ အကြော်သော်တရာ့များ အကြော်သော်တရာ့များ ၃၄
(၃)	Parol Evidence Rule ၄၀
(၄)	ပြုဌာန်းသွေးသွေးမှု အကြော်သော်တရာ့များ ၄၁
၃။	ကူးသန်းရောင်းယ်ယော်များ ၄၂
(၁)	အကြော်သော်တရာ့များ ၄၂
(၂)	အကြော်သော်တရာ့များ အကြော်သော်တရာ့များ ၄၅

အနေး ၄ အရောင်းအဝယ်တော် ၄၁

၁။	အကြော်သော်တရာ့များ ၄၁
၂။	ရောင်းဝယ်ယူ ကုန်ပစ္စည်း ပွဲငြောင်းပေးခြင်း ၄၁
(၁)	Risk of loss ၄၁
(၂)	Incoterms ၄၂
၃။	ကုန်ပစ္စည်း၏ ငွေးဆေးမှု (အထူးသဖြင့် L/C ဖြင့်ငွေးဆေးခြင်း) ၄၃
(၁)	ကုန်ပစ္စည်း၏ ငွေးဆေးမှု ၄၃
(၂)	Letter of Credit ဖြင့်ငွေးဆေးခြင်း ၄၃
(၃)	Letter of Credit ဖြင့်ငွေးဆေးခြင်း အကြော်သော်တရာ့များ ၄၄
၄။	ကုန်ပစ္စည်း၏ အပြည်အသွေးပို့ အသေးစိတ်များ (Warranty) ၄၅
(၁)	တော်များ အတိုင်းအတော်နှင့် အကြောင်းအရ ၄၅
(၂)	ကုန်ပစ္စည်းများ အကြော်သော်တရာ့များ ၄၅

အနေး ၅ ဖြန့်ဖြေးရောင်းသိုင်ရတော်ဖြန့်ဖြေးရောင်းသိုင်ရတော် ၅၆

၁။	ဖြန့်ဖြေးရောင်းချုပ် (Distributor) နှင့် အရောင်းရှိယ်စားပုံ (Agent) ၅၆
(၁)	ဖြန့်ဖြေးရောင်းချုပ် နှင့် Agent နှင့် မူလီးများ ၅၆
(၂)	အရောင်းရှိယ်စားပုံ (Agent) ဖြင့် ရောင်းချုပ်နှင့် မူလီးများ ၅၆
၂။	တစ်ဦးတည်းသီးသန့်ရောင်းချုပ် ရှိခြင်း (Exclusivity/Non-Exclusivity) ၅၇
(၁)	တစ်ဦးတည်းသီးသန့်ရောင်းချုပ် ရှိခြင်း အကြော်သော်တရာ့များ ၅၇
(၂)	Seller ကိုယ်တိုင်ရောင်းချုပ်ရှိခြင်း ၅၈
၃။	ကူးသန်းရောင်းယ်ယော်များ ၅၈
(၁)	အရောင်းသိုင် အပြည်အသွေးပို့အုပ်ချုပ်အုပ်ချုပ် (Appointment)/Exclusivity ၅၈
(၂)	အရောင်းသိုင် ရောင်းချုပ်နှင့် စီမံချက်ချုပ်များ ၅၉
(၃)	လုပ်ငန်းတိုက် ယဉ်ပြုပိုင်လုပ်ငန်းအား တော်များ အကြော်သော်တရာ့များ ၆၀
(၄)	အနုပည်းဆုံးပို့ဆောင်ရေး အကြော်သော်တရာ့များ ၆၀
(၅)	ရောင်းအား ပြင်တိုင်ခြင်း ၆၀
(၆)	မာဏ်ပြီးသုံးပြီးနောက် သာက်ပေါ်ရောင်းယ်ယော်များ ၆၀

အနေ: ၆ အလုပ်အကိုင်သုံးခြင်းအင်စာ စာချုပ်များနှင့်စာချုပ်များ အချက်အလက်များ: ၅၃

I	အလုပ်အကိုင်သုံးခြင်းအင်စာ စာချုပ်များနှင့်စာချုပ်များ အချက်အလက်များ	၅၃
(a)	အလုပ်အကိုင်သုံးခြင်းအင်စာ စာချုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း	၅၃
(b)	အလုပ်အကိုင်သုံးခြင်းအင်စာ စာချုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း	၅၄
(c)	မီးကိုယ်တိုင် စီးဆောင်ရွက်ပိုင်ခွင့် အလျော့မှ	၅၄
(d)	အလုပ်သားအိုင်ရှုပူဇော်အရ ပြင်ဆင်ခြင်း	၅၄
(e)	အမိဘအချက်အလက်များနှင့် စဉ်ပျော်သည့် နယ်နှုန်းများ	၅၅
II	အလုပ်သားရော် အငြင်းပွဲမှုပြုရှင်းရေးနည်းလမ်းများ	၆၈
(a)	တိုးခြင်းအငြင်းပွဲမှုများ (Individual Disputes)	၆၉
(b)	စုပေါင်းအငြင်းပွဲမှု (Collective Dispute)	၆၉

အနေ: ၇ စားသုံးသုတေသနအကွယ်ပေးရေးဥပဒေ (Consumer Protection Law) ၅၁

I	စားသုံးသုတေသနအကွယ်ပေးရေးဥပဒေ	၅၁
II	စားသုံးသုတေသနအကွယ်ပေးရေးဥပဒေ အငြင်းပွဲမှုများ	၅၁
(a)	စားသုံးသုတေသနအကွယ်ပေးရေးဥပဒေ အငြင်းပွဲမှုများ	၅၁
(b)	စားသုံးသုတေသနအကွယ်ပေးရေးဥပဒေ အငြင်းပွဲမှုများ	၅၁
(c)	စားသုံးသုတေသနအကွယ်ပေးရေးဥပဒေ အငြင်းပွဲမှုများ	၅၁

အနေ: ၈ ပြန်တိုင်းရေးနှင့် ပြန်တိုင်းရေး ရုံးရေးနှင့် ပြန်တိုင်းရေး ရုံးရေး အချက်အလက်များ: ၅၄

I	ပြန်တိုင်းရေးနှင့် ပြန်တိုင်းရေး ရုံးရေး ရုံးရေး အချက်အလက်များ	၅၄
(a)	ပြန်တိုင်းရေးနှင့် ပြန်တိုင်းရေး ရုံးရေး အချက်အလက်များ	၅၄
(b)	ပြန်တိုင်းရေးနှင့် ပြန်တိုင်းရေး ရုံးရေး အချက်အလက်များ	၅၄
(c)	ပြန်တိုင်းရေးနှင့် ပြန်တိုင်းရေး ရုံးရေး အချက်အလက်များ	၅၄
II	ရင်းနှီးမြှုပ်နှံမှုများ နှင့် ရင်းနှီးမြှုပ်နှံမှုများ အကြောင်းအရာ	၅၀
(a)	ရင်းနှီးမြှုပ်နှံမှုများ အကြောင်းအရာ	၅၀
(b)	ရင်းနှီးမြှုပ်နှံမှုများ အကြောင်းအရာ	၅၂

အနေ: ၉ ရုံးရေးနှင့် ရုံးရေး အချက်အလက်များ (အပြည်ပြည်ဆိုင်ရာ ရုံးရေးနှင့် ပြန်တိုင်းရေး အချက်အလက်များ) ၅၅

I	အပြည်ပြည်ဆိုင်ရာ ရုံးရေး အချက်အလက်များ	၅၅
II	IIA မီးနှုန်း အကြောင်းအရာများ	၅၅
(a)	ရင်းနှီးမြှုပ်နှံမှုများ အကြောင်းအရာ	၅၅
(b)	ရင်းနှီးမြှုပ်နှံမှုများ အကြောင်းအရာ	၅၆
(c)	ရင်းနှီးမြှုပ်နှံမှုများ အကြောင်းအရာ	၅၇

အနေ: ၁၀ ပြန်တိုင်းကုမ္ပဏီများ အချက်အလက်များ: ၅၉

I	ကုမ္ပဏီ (Company) နှင့် ဥပဒေအဖွဲ့အစည်း အချက်အလက်များ	၅၉
(a)	ကုမ္ပဏီ အဖွဲ့အစည်း အချက်အလက်များ	၅၉
(b)	ကုမ္ပဏီ အဖွဲ့အစည်း အချက်အလက်များ	၆၀
II	အချက်အလက်များ အကြောင်းအရာ	၆၀
(a)	အချက်အလက်များ အကြောင်းအရာ	၆၀
(b)	အချက်အလက်များ အကြောင်းအရာ	၆၀
(c)	အချက်အလက်များ အကြောင်းအရာ	၆၀

(c) ဒါရိက်တဗျား၏ ယုံကြည်မှန်တော် (Fiduciary Duty)	၁၀၃
၃။ အဓရယ်ယာများ	၁၀၆
(a) အဓရယ်ယာများ၏ ပုဂ္ဂဆောင်ချက်	၁၀၆
(j) အဓရယ်ယာများကို လွှာပြင်းနိုင်ခြင်း	၁၀၆
(g) အဓရယ်ယာများ၏ အဆင့်အရေးများ	၁၀၇

အာန်: ၁၁ ပြန်လုပ်ငဲ့တွေ့ပြုများ ဥပဒေကို အကြောင်းအရာ တရားချုပ်များနှင့် တရားရုံး၏ အာန်းကဏ္ဍ ၁၀၉

၁။ ဥပဒေအရ အနိုင်းယော် တရားရုံး၏ အဆင့်အရေးများ	၁၀၉
(a) အဓရယ်ယာရှင်၏ အဆင့်အရေး	၁၀၉
(j) ကုမ္ပဏီဖွံ့ဗြို့တည်ထောင်ခြင်းမပြုစီ ချုပ်ဆိုယားသည့် ပဋိသိန္တာရုပ်များ	၁၂၂
(g) ကုမ္ပဏီဖွံ့ဗြို့တည်ထောင်ခြင်း	၁၂၄
၂။ ဥပဒေအရ တရားရုံး၏ပုဂ္ဂယ်ထုံးပုဂ္ဂယ်နည်းများ	၁၃၅
၃။ ကုမ္ပဏီဥပဒေကိုချုပ်းမောက်ခြင်း၊ ပြုလုပ်တရားရုံးကြောင်းအကြောင်းအရာများ	၁၃၆

အာန်: ၁၂ ပက်စပ်လုပ်ငန်းသိန်း အကြောင်းများ ၁၁၃

၁။ ပက်စပ်ပုဂ္ဂယ်နည်း၏ အကျဉ်းချုပ်	၁၁၃
(a) ဖက်စပ်ပုဂ္ဂယ်နည်းဆိုသည့်မာ	၁၁၃
(j) ဖက်စပ်ပုဂ္ဂယ်နည်း ဖွံ့ဗြို့ဆုံးပုဂ္ဂယ်နည်းလည်း	၁၁၃
(g) ပုံမှန်အားဖြင့် နိုင်ခြားကုမ္ပဏီနှင့် ဖြည့်တွင်းကုမ္ပဏီစိုက်၏ ဖက်စပ်ပုဂ္ဂယ်နည်းပုံး	၁၂၀
(c) ဖက်စပ်ပုဂ္ဂယ်နည်းပြုပုဂ္ဂယ်ရွတ်တွင် လုံးလုံးအားလုံးတွင် ပုံမှန်အားလုံးများ	၁၂၀
၂။ ပက်စပ်ပုဂ္ဂယ်နည်းသိန်းရှင်းရုပ်များ	၁၂၁
၃။ ပက်စပ်သဘောတူညီချက်တရားရုပ်၏ စည်းကမ်းချက်များ	၁၂၂
(a) ပက်စပ်ကုမ္ပဏီ၏ အကျဉ်းချုပ်	၁၂၂
(j) ပက်စပ်ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှု	၁၂၂
(g) ပြိုးစီးပိုးစီးနှင့် နှင့် Deadlock	၁၂၄
(c) မတည်ငွေထွက်မှု ထည့်ဝေးခြင်း	၁၂၅
(e) အဓရယ်ယာများလွှာပြင်းခြင်း၏ ကန်သံတရားရုပ်အသီးသီး	၁၂၆
(b) ပိုင်သူအသီးသီးတို့၏ တစ်နှစ်များ	၁၂၇
(d) ပုဂ္ဂယ်နည်းသိန်းရှင်းရုပ်များ	၁၂၈
(f) ဖက်စပ်ပုဂ္ဂယ်နည်းရှင်းရုပ်များ	၁၂၈

အာန်: ၁၃ တွေ့ပြုများ ပေါင်းစပ်ခြင်းနှင့် ဝယ်ယူခြင်းသိန်း အကြောင်းများ ၁၂၅

၁။ Mergers and Acquisitions (M&A) ဆိုသည့်မာ	၁၂၅
၂။ M&A ပုဂ္ဂဆောင်ပုံးအဆင့်ဆင့်	၁၃၁
(a) အဆင့်ဆင့်ပုံး	၁၃၁
(j) ဥပဒေပိုင်းသိန်းရှင်းရုပ်များ (Due Diligence)	၁၃၁
၃။ အဓရယ်ယာ လွှာပြင်းခြင်းရှင်းရုပ် (Share Purchase Agreement: SPA)၏ Standard နမူနာပုံးဖွဲ့စည်းပုံး	၁၃၂

အာန်: ၁၉ အပြည်ပြည်ဆိပ်စီးဌားရေးအင်းစွာမူများပြရေးပုံးအတွက်: ၁၃၅

- | | | |
|-----|---|-----|
| ၁။ | အင်းစွာမူများပြရေးခြုံးသို့ရှိနဲ့ နည်းလမ်းကို ဖွေးကျယ်ခြင်း: | ၁၃၃ |
| ၂။ | မြန်မာနိုင်ငံတရားရုံးများနှင့်စဉ်ပျိုး၍ ပြဿနာဖြစ်စာနိုင်သည့် အကြေအထွေများ: | ၁၃၄ |
| (၁) | မြန်မာနိုင်ငံတရားရုံးများတွင် တရားခွဲဖို့ဟပါက ယင်းအမှုကို ပက်ခံသုတေသနပါသေး။ | ၁၃၄ |
| (၂) | သမွန်စာသို့ရှိ ပြဿနာများ (အခါး (၂၀) တွင်ဖော်ပြထားသည်)။ | ၁၃၄ |
| (၃) | အခြားအင်းစွာမူများပြရေးသည့်အဖွဲ့အစည်းများ၏ အဆုံးအဖြတ်များကို
မြန်မာနိုင်ငံတွင် အသိအမှတ်ပြခြင်း၊ သက်ရောက်စေနိုင်ခြင်း ပြပုပ်နိုင်ပါသေး။ | ၁၃၄ |

အာန်: ၁၁ အပြည်ပြည်ဆိပ်တရားစီရင်ပိုင်ခွင့်နှင့် အင်းစွာမူများပြရေးခြုံးအံ့ဩများ ၁၃၆

- | | | |
|-----|---|-----|
| ၁။ | မြန်မာနိုင်ငံတရားရုံး၏ စီရင်ပိုင်ခွင့်အကောက် | ၁၃၅ |
| ၂။ | အင်းစွာမူများပြရေးရန် နည်းလမ်းများကို နှစ်ဖက်သဘောတူသံမှတ်ပုံးခြင်း: | ၁၃၆ |
| (၁) | အင်းစွာမူများပြရေးခြုံးသို့ရှိ သဘောတူသံမှတ်ပုံးခြင်း | ၁၃၆ |
| (၂) | အနာဂတ်နည်းပြုရေးပြရေးရန် သဘောတူသံမှတ်ခြင်း | ၁၃၇ |
| (၃) | နိုင်ငြားတရားရုံးတွင် ပြရေးရန် သဘောတူသံခြင်း | ၁၃၈ |

အာန်: ၁၆ အပြည်ပြည်ဆိပ် အနာဂတ်စိရင်ခုံးပြုတွင်း၏ အကြော်များ ၁၃၇

- | | | |
|-----|--|-----|
| ၁။ | အနာဂတ်ရုံးတွင် အင်းစွာမူများပြရေးရန် သဘောတူထားရှိခြင်း | ၁၃၉ |
| ၂။ | အနာဂတ် သဘောတူသံမှတ်တွင် အဓိကကျယ်သွေ့အချက်များ | ၁၄၀ |
| (၁) | အနာဂတ်ရုံးအဖွဲ့အစည်းနှင့် တည်နေရာ | ၁၄၂ |
| (၂) | ခုံးသံမာရီးရေးရေး | ၁၄၃ |
| (၃) | အနာဂတ်ရုံး၏ ကာသစာကား | ၁၄၅ |

**အာန်: ၁၈ အပြည်ပြည်ဆိပ် အနာဂတ်ရုံး၏ ဆုံးပြုတွင်း၏ အသိအမှတ်ပြခြင်းနှင့်
အတည်ပြုဆောင်ရွက်ခြင်း ၁၄၄**

- | | | |
|-----|--|-----|
| ၁။ | တရားရုံးသံမာရီးရေးရေးရုံး | ၁၄၅ |
| ၂။ | အသိအမှတ်ပြခြင်းနှင့် အတည်ပြုဆောင်ရွက်ခြင်း | ၁၄၆ |
| (၁) | အကြော်မှု | ၁၄၆ |
| (၂) | တရားရုံးများတွင် နိုင်ငြား အနာဂတ်ဆုံးပြုတွင်း၏ အသိအမှတ်ပြခြင်းနှင့် အတည်ပြု ဆောင်ရွက်ခြင်းကို ပြင်းဆုံးခြင်း | ၁၄၇ |

**အာန်: ၁၉ နိုင်ငြားတရားရုံး၏ အစိုးဆုံးရုံးကို ပြည်တွင်း၍ အသိအမှတ်ပြခြင်းနှင့်
အတည်ပြုဆောင်ရွက်ခြင်း ၁၄၅**

အာန်: ၁၆ တေးဝရ်ဆိပ် လုပ်ထုံးလုပ်နည်းများ ၁၄၂

- | | | |
|----|---|-----|
| ၁။ | အနာဂတ်ဆုံးရုံး ယာယိုတားဝရ်များ | ၁၄၃ |
| ၂။ | နိုင်ငြားတရားရုံးမှု ယာယိုတားဝရ်များကို အတည်ပြုဆောင်ရွက်ခြင်း | ၁၄၅ |

အာန်: ၂၀ အပြည်ပြည်ဆိပ် သမ္မတတော်ပို့ခြင်း: ၁၅၅

၁။	နိဒါန်း:	၁၅၅
	(၁) နမှာအမူ - ၁	၁၅၅
	(၂) နမှာအမူ - J	၁၅၅
၂။	ပြည်သို့ သမ္မတတော်ပို့ခြင်း သမောတူညီး (ကုန်ပိုးရှုံးအရ သမောတူညီး)	၁၅၆
၃။	ကုန်ပိုးရှုံးသမောတူညီး အပြောဖော်ပြည်သို့သမ္မတတော်ပို့ခြင်း သမောတူညီး	၁၅၇
	(၁) နမှာအမူ - ၁	၁၅၇
	(၂) နမှာအမူ - J	၁၅၈

အာန်: ၂၁ သက်သေသားနှင့်သက်သိုင်သာ ကံစွဲရပ်ပူး: ၁၆၀

၁။	တံသိပါဒေါင်းကပ်ထားခြင်းမရှိသော သမောတူတော်ပူး:	၁၆၀
၂။	နိုင်းခြားဘဏာဖြင့် ရေးသားထားသည့် စာရွက်တော်ပူး:	၁၆၂
၃။	နိုင်းခြားတရားရုံးအဖွဲ့ သက်သေစစ်ဆေးခြင်း:	၁၆၃
	(၁) နိုင်းခြားတရားရုံး၏ သက်သေစစ်ဆေးခြင်းကို မြှင့်ဟန်တွင် ဆောင်ရွက်ခြင်း:	၁၆၃
	(၂) မြှင့်ဟန်တရားရုံးတွင် စွဲဆိုထားသောအမှု၏ သက်သေသားစစ်ဆေးခြင်းကို နိုင်းခြားတွင် ဆောင်ရွက်ခြင်း:	၁၆၄



ပြည်ထောင်စုတရားသူကြီးချုပ်၏ ဥယျာဉ်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် စီးပွားရေးလုပ်ငန်းများအား တရားစီရင်ရေးကဏ္ဍမှ ဥပဒေအရ အပြည့်အဝ အကာ အကွယ်ပေးခြင်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို အထောက်အကူပြုနိုင်ရန်နှင့် “အားလုံးအတွက် တိုးတက် ကောင်းမွန်သော တရားမျှတမှုဆီသို့” ဟူသည့် တရားစီရင်ရေး မဟာဗျာဗျာ ပန်းတိုင်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် သန္တာနှင့် ချမှတ်ထားပါသည်။




မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေး ပိုမိုပွဲလုပ်ငန်းလာသည်နှင့်အမျှ နိုင်ငံခြား ကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှုများ သိသာထင်ရှားစွာ များပြားလာပေသည်။ ထိသို့ တိုးတက်များပြားလာခြင်းနှင့်အတူ မြန်မာနိုင်ငံရှိ တရားရုံးများ တွင်လည်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ တရားစွဲဆိုမှုများ များပြားလာမည်ဖြစ်သည်။

သို့ဖြစ်၍ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများကို နည်းလမ်းတကျ ဖြေရှင်းဆုံးဖြတ်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေများနှင့် အငြင်းပွားမှု ဖြေရှင်းပုံ နည်းလမ်းများကို သိရှိထားကြရန် လိုအပ်ပေသည်။ အဓိကအားဖြင့် အပြည်ပြည် ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးဥပဒေများနှင့် အငြင်းပွားမှု ဖြေရှင်းပုံနည်းလမ်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အသင်းအဖွဲ့ဆိုင်ရာကိစ္စရပ်များ၊ အခြားဆက်စပ်လျက်ရှိသည့် အကြောင်းအရာများကို လေ့လာထားကြရမည်ဖြစ်သည်။

ဤစာအုပ်တွင် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းရပ်များနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပြည်တွင်း ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး အငြင်းပွားမှုများ ဖြေရှင်းသည့် နိုင်ငံတကာ ကျင့်သုံးပုံနည်းလမ်းများနှင့် မြန်မာနိုင်ငံ တရားရုံးများ၏ အခန်းကဏ္ဍ စသည့် အကြောင်းအရာများ ဖော်ပြထားသည်ကို တွေ့ရသည်။ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များကို အမှုအခင်း စစ်ဆေးသည့်ရှုထောင့်မှ လေ့လာသုံးသပ် တင်ပြထားခြင်း၊ တရားစီရင်ရေးနယ်ပယ်တွင် ကြိုတွေ့လာနိုင်သည့် အကြောင်းအရာသစ်များ အပေါ် ဆွေးတင်ပြထားခြင်းများသည် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများ

ကို ဖြေရှင်းဆုံးဖြတ်ရသည့် တရားသူကြီးများအတွက် အထောက်အကူဖြစ်စေပြီး တရားစီရင် ရေးကဏ္ဍအတွက် များစွာအကျိုးရှိစေမည် ဖြစ်သည်။

ဤစာအုပ်ဖြစ်မြောက်ရေး အားထုတ်ကြိုးပမ်းခဲ့ကြသည့် ပြည်ထောင်စုတရားလွတ်တော် ချုပ်၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာဥပဒေများ လုပ်ငန်းအဖွဲ့နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ကို မှတ်တမ်းတင် ရုဏ်ပြု ပါကြောင်းနှင့် ပညာရပ်ပိုင်းဆိုင်ရာ ပုံပိုးကူညီပေးခဲ့သည့် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန နှင့် Nishimura & Asahi Law Firm တို့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုက်ရပါသည်။



ဦးထွန်းထွန်းဦး

ပြည်ထောင်စုတရားသူကြီးချုပ်

ပြည်ထောင်စုတရားလွတ်တော်ချုပ်

၂၀၁၉ ခုနှစ်၊ မတ်လ  ရက်

နေပြည်တော်


အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတာချုပ်များနှင့် သက်ဆိုင်သည့် ပါဝင်သူများ

အခန်း (၁) နိဒါန်း

၁။ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတာချုပ်များနှင့် သက်ဆိုင်သည့် ပါဝင်သူများ

(၁) တရာ်ချုပ်ဆိုသူများ

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတာချုပ်များကို တစ်သီးပွဲလန်း ကုမ္ပဏီများ အစရိ သည့် Private Party များအပြင် အစိုးရအဖွဲ့အစည်းများ (ဥပမာ - နိုင်ငံတော်၊ ဌာနဆိုင်ရာများ၊ ပြည်နယ်နှင့်တိုင်းအစိုးရများ စသည်)၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ (ဥပမာ - ကွဲမွှဲ ကုလသမဂ္ဂ၊ ကဗျားဘက်၊ INGO စသည်) ကဲ့သို့သော အဖွဲ့အစည်းများကြားတွင် ချုပ်ဆိုကြ သည်။ တစ်နိုင်ငံအတွင်းရှိ ကုမ္ပဏီအချင်းချင်း၏ ချုပ်ဆိုမှုများရှိသကဲ့သို့ မတူညီသောနိုင်ငံများမှ ကုမ္ပဏီများအကြေား ချုပ်ဆိုမှုများလည်း ရှိနိုင်သည်။



ထိုကဲ့သို့ တရာ်ချုပ်ဆိုသူများတွင် မတူညီသောသဘောတရားများ ရှိကြသော်လည်း တရာ် အပေါ် နားလည်မှုနှင့်စပ်လျဉ်းသည့် စဉ်းစားတွေးခေါ်မှုများသည် ပဋိညာဉ်အက်ဥပဒေအရ အခြေခံအားဖြင့် တူညီကြသည်ဆိုသည်မှာ အခြေခံစည်းမှုးမှုးဖြစ်သည်။ ဥပမာ တရာ်ချုပ်ချုပ်ဆိုသူ သည် အစိုးရဌာနများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည်ဟုသော အကြောင်း အရင်း သက်သက်ကြောင့် ထိုအဖွဲ့အစည်းများသည် အခွင့်အရေးပိုစိမ်ရရှိနိုင်ပေါ်။

(၂) တရာ်ချုပ်ဆိုသူများမဟုတ်သော အခြားသူများ


အထက်ပါ အပိုဒ် (၁) သည် တရာ်ချုပ်ဆိုသူများနှင့်သာ သက်ဆိုင်သော်လည်း တရာ် မချုပ်ဆိုသူများလည်း တရာ်ပွဲတွင် ပါဝင်ပတ်သက် လာနိုင်ပါသည်။

နမေနာအမှု ၁-က

X နိုင်ငံမှ A ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်သည့် B ကုမ္ပဏီထံသို့ ကိရိယာများ ရောင်းချွဲ၊ B ကုမ္ပဏီသည် ထိုကိရိယာများကို အသုံးပြုကာ လုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။ ထိုကိရိယာများ ရောင်းချသည့်စာချုပ်တွင် "B ကုမ္ပဏီတွင် မြန်မာနိုင်ငံရှိ လုပ်ငန်းများကို လုပ်ကိုင်သည့် လုပ်ငန်းလိုင်စင်မရှိတော့သည့်အပါ A ကုမ္ပဏီသည် စာချုပ်ကိုဖျက်သိမ်းနိုင်သည်" ဟုသော စည်းကမ်း ချက်ကို ထည့်သွင်းထားသည်။

(၅)
ဖွံ့ဖြိုး

ထို့နောက် B ကုမ္ပဏီတွင် လုပ်ငန်းလိုင်စင်မရှိတော့သဖြင့် A ကုမ္ပဏီသည် B ကုမ္ပဏီနှင့် ချုပ်ဆိုထားသောစာချုပ်ကို ဖျက်သိမ်းခဲ့ရာ B ကုမ္ပဏီသည် မြန်မာနိုင်ငံ၏တရားရုံး၌ ထို့သို့ ဖျက်သိမ်းခြင်းသည် တရားမဝင်ကြောင်း လျှောက်ထားလာသည်။




(နမူနာအမှု ၁-က) တွင် စာချုပ်ချုပ်ဆိုသူတို့သည် A ကုမ္ပဏီနှင့် B ကုမ္ပဏီတို့ဖြစ်ကြသော်လည်း ထိုစာချုပ်နှင့်မသက်ဆိုင်သည့် အစိုးရာဌာနနှင့် တရားရုံးတို့ ပါဝင်လာသည်။ သို့သော် အစိုးရာဌာနများနှင့် တရားရုံးတို့သည် စာချုပ်၏အဓိက ချုပ်ဆိုသူများမဟုတ်သဖြင့် ဤစာချုပ်၏အငြင်းပွားမှုတွင် ပါဝင်ပက်သက်မှု မပြုနိုင်ပေ။

နမူနာအမှု ၁-ခ

X နိုင်ငံမှ A ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကုမ္ပဏီခွဲအဖြစ် A-sub ကုမ္ပဏီကို တည်ထောင်၍ မြန်မာကုမ္ပဏီဖြစ်သည့် B ကုမ္ပဏီထံမှ မြေကိုဌားရမ်းကာ လုပ်ငန်းလုပ်ကိုင်နေခဲ့သည်။ ထိုမြေကိုဌားရမ်းခြင်းဆိုင်ရာစာချုပ်တွင် “မြန်မာနိုင်ငံအစိုးရက ပြည်သူ့ပိုင်သိမ်းခွဲခြင်းကြောင့် A-sub ကုမ္ပဏီ၏ လုပ်ငန်းများလုပ်ကိုင်နိုင်ခြင်းမရှိတော့ပါက A-sub ကုမ္ပဏီသည် စာချုပ်သက်တမ်းကာလ အတွင်းဖြစ်သော်ကြားလည်း စာချုပ်ကိုဖျက်သိမ်းနိုင်သည်” ဟူသော စည်းကမ်းချက်ပါရှိသည်။ ထို့နောက် မြန်မာနိုင်ငံအစိုးရက A-sub ကုမ္ပဏီ၏ လုပ်ငန်းများကို ပြည်သူ့ပိုင်သိမ်းခွဲခြင်းကြောင့် A-sub ကုမ္ပဏီသည် စာချုပ်ဖျက်သိမ်းခဲ့ရာ၊ ငင်းကို ကျေနှပ်မှုမရှိသော B ကုမ္ပဏီသည် စာချုပ်တွင် သတ်မှတ်ထားသည့်အတိုင်း Singapore International Arbitration Center (SIAC) တွင် အနညာတရုံးအဖြစ် လျှောက်ထားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကုသခိုင်းရေးဝယ်ယေး ကိစ္စရုရံများကို ဥပဒေချေထောင့်မှ လေ့လာခြင်း




(နမူနာအမှု ၁-၈) တွင် တာချုပ်ချပ်ဆိုသူတို့သည် A-sub ကုမ္ပဏီနှင့် B ကုမ္ပဏီဖြစ်နေသော်လည်း ထိုစာချုပ်နှင့်စပ်လျဉ်းသည့် အစိုးရဌာန (ဤဥပမာတွင် မြန်မာနိုင်ငံအစိုးရ)နှင့် အနောက်ချုပ်ဆိုသူတို့သည် လည်း ပါဝင်လာသည်။ ဤဥပမာတွင် မြန်မာအစိုးရက လုပ်ဆောင်ခဲ့သည့် ပြည်သူ့ပိုင်သိမ်းခွဲခြင်းကိစ္စရုရံ သည် ဥပဒေကြောင်းအရ ဂွန်ပင်းရှင်း စသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်ဆန္ဒကျင်မှု ရှိ၊ မရှိ ဆိုသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေကြောင်းအရ အငြင်းပွားဖွယ်ရာ ဖြစ်လာနိုင်သည်။ ငြင်းပြည်သူ့ပိုင်သိမ်းခွဲခြင်း ကိစ္စရပ်သည် ဥပဒေနှင့် ဆန္ဒကျင်နေပါက A-sub ကုမ္ပဏီနှင့် B ကုမ္ပဏီ၏ မြေားစာချုပ်နှင့်စပ်လျဉ်း၍ အငြင်းပွားမှုကို အကျိုးသက်ရောက်စေနိုင်သော်ဖြားလည်း၊ အဆိုပါအငြင်းပွားမှုသည် ပြည်သူ့ပိုင်သိမ်းခွဲခြင်း ကိစ္စရပ်နှင့် သီးမြို့ပြသာသာဖြစ်ပြီး မြန်မာနိုင်ငံအစိုးရအနေဖြင့် A-sub ကုမ္ပဏီနှင့် B ကုမ္ပဏီ၏ အငြင်းပွားမှုတွင် ပါဝင်ဖြေရှင်းခြင်းများ မပြုလုပ်နိုင်ပါ။

နမူနာအမှု ၁-၉

X နိုင်ငံမှ A ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်ငြိုက်ခံကုမ္ပဏီဖြစ်သည့် A-Sub ကုမ္ပဏီ ကိုတည်ထောင်ပြီး၊ မြန်မာနိုင်ငံအစိုးရထံမှ မြေကိုဗားရမ်း၍ လုပ်ငန်းကိုလုပ်ကိုင်နေခဲ့သည်။ ထိုမြေားရမ်းခြင်းဆိုင်ရာစာချုပ်တွင် “မြန်မာနိုင်ငံအစိုးရက ပြည်သူ့ပိုင်သိမ်းခွဲခြင်းကြောင့် A-Sub ကုမ္ပဏီ၏ လုပ်ငန်းများလုပ်ကိုနိုင်ခြင်းမရှိတော့ပါက အဆိုပါပြည်သူ့ပိုင်သိမ်းခွဲခြင်းသည် တရားဝင်ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင်စေဘဲ၊ A-Sub ကုမ္ပဏီသည် စာချုပ်သက်တမ်းကာလအတွင်း ဖြစ်သော်ဖြားလည်း စာချုပ်ကို ဖျက်သိမ်းနိုင်ပြီး၊ စာချုပ်ကို ဖျက်သိမ်းပြီးနောက်နှုန်းမှတ်၍ ကြိုတင်ပေးချေထားသော ဌားရမ်းခဲ့မှုများကို ပြန်လည်ပေးအပ်ရန် တောင်းဆိုနိုင်သည်”ဟူသော စည်းကမ်းချက်ပါရှိသည်။

ထို့နောက် မြန်မာနိုင်ငံအစိုးရက A-Sub ကုမ္ပဏီ၏ လုပ်ငန်းများကို ပြည်သူ့ပိုင်သိမ်းခွဲသည်။ ထိုသို့ ပြည်သူ့ပိုင်သိမ်းခြင်းသည် မြန်မာနိုင်ငံနှင့် X နိုင်ငံအကြား နှစ်နိုင်ငံရုံးနှီးမြှော်နှုန်းမှ သဘောတူညီချက် (Bilateral Investment Agreement) ကို ချီးဖောက်နိုင်ကောင်း ချီးဖောက်နေလိမ့်မည် ဖြစ်သော် ဖြားလည်း A-Sub ကုမ္ပဏီသည် ပြည်သူ့ပိုင်သိမ်းခြင်းနှင့်ပတ်သက်၍ အငြင်းပွားခြင်း မရှိခဲ့ပါ။ သို့သော အဆိုပါပြည်သူ့ပိုင်သိမ်းခြင်းကို အကြောင်းပြု၍ A-Sub ကုမ္ပဏီသည် စာချုပ်ကိုဖျက်သိမ်းပြီး၊ ကြိုတင်



(နှမုနာအမှု ၁-ဂ) တွင် စာချုပ်ချုပ်ဆိုသူတို့သည် A-Sub ကုမ္ပဏီနှင့် မြန်မာနိုင်ငံအစိုးရတို့ဖြစ်ကြပြီး စာချုပ်ရှုက်သိမ်းခြင်းအကြောင်းအရင်းမှာ မြန်မာနိုင်ငံအစိုးရ၏ လုပ်ဆောင်ရွက်နှင့်စပ်လျဉ်း၍ အခြား နိုင်ငံအစိုးရနှင့် ချုပ်ဆိုထားသော သဘောတူညီချက်(Agreement) (အပြည်ပြည်ဆိုင်ရာ စာချုပ်(Treaty)) ကို ချီးဖောက်ခြင်းသည့် အငြင်းပွားစာဖြစ်လာနိုင်ဖွယ်ရှိသည်။ သို့သော် ဤအမှုတွင် A-Sub ကုမ္ပဏီ သည် ရင်နှီးမြှုပ်နှံမှုသဘောတူညီချက်ချီးဖောက်မှု တရားစွဲဆိုနိုင်သော်လည်း၊ ထိုသို့ မစွဲဆိုဘဲ စာချုပ်ရှုက်သိမ်းခြင်းနှင့် ကြိုတင်ပေးချေထားသော ဌားရမ်းခများအား ပြန်လည်ပေးအပ်စေလိုကြောင်း တောင်းဆိုထားသည်။ ဤအမှုတွင် ပြည်သူ့ပိုင်သိမ်းခြင်းနှင့်စပ်လျဉ်း၍ အငြင်းပွားစွယ်ရာမရှိဘဲ စာချုပ်ရှုက်သိမ်းခြင်း အကြောင်းအရင်း ဖြစ်သော ပြည်သူ့ပိုင်သိမ်းခြင်းသည် ဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ ဆိုသည့် အငြင်းပွားမှုလည်းမရှိသည့်အတွက် တရားရုံးသည် ရှင်းပြည်သူ့ပိုင် သိမ်းခြင်းသည် ရင်နှီးမြှုပ်နှံမှု သဘောတူညီချက် ချီးဖောက်မှု ရှိ၊ မရှိ ဆိုသည်နှင့် စပ်လျဉ်း၍ စီရင်ဆုံးဖြတ်နိုင်မည်ဟုတ်ပေ။

သတိပြုရန်

- စာချုပ်ချုပ်ဆိုသူတို့၏ သဘောသဘာဝသည် စာချုပ်၏ဥပဒေအရ နားလည်မှုများကို အကျိုးသက် ရောက်ခြင်းမရှိပါ။ စာချုပ်ချုပ်ဆိုသူတို့သည် အစိုးရွှေ့နှင့်အစည်းများဖြစ်သည်ဆို သော အကြောင်းပြုချက်တစ်ခုတည်းဖြင့် ထိုအဖွဲ့အစည်းများသည် အခွင့်အရေး ပိုမိုမရရှိနိုင်ပေ။
- စာချုပ်တွင် တစ်နည်းနည်းဖြင့် သက်ဆိုင်သူဖြစ်လင့်ကတော် စာချုပ်ချုပ်ဆိုသူမဟုတ်လျှင် အငြင်းပွားမှုတွင် ပါဝင်ခြင်းမပြုနိုင်ပေ။

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေချေထောင့်မှ လေ့လာခြင်း

၂။ စာချုပ်နှင့်သက်ဆိုင်သည့်အငြင်းပွားမှုများနှင့်စပ်လျဉ်းသော အခြေခံမှုဘောင်

ဤစာအုပ်တွင် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများ၏ အပျီးမျိုး သောပြဿနာများကို ကောက်နတ်ဖော်ပြသွားမည်ဖြစ်ပြီး ထိုသို့သော အကြောင်းအရာများစွာရှိသည့် အနက် အောက်ပါအတိုင်း ခေါင်းစဉ်ကြီး (၃) ခုဖြင့် ခွဲမြားနိုင်သည်။ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုနှင့်စပ်လျဉ်းပြီး နားလည်သဘောပေါက်နိုင်ရန်အလိုက် အောက်တွင် ဖော်ပြထားသော ယင်းအချက် (၃) ခုက်ကို ရောနောရှုပ်ထွေးခြင်းမရရှိစေဘဲ ငါးတို့အသီးသီးကို တိကျ မှန်ကန်စွာ နားလည်သဘောပေါက်ထားရန်လိုအပ်သည် -

- (၁) အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးစာချုပ်အပေါ် သက်ရောက်သည့်ဥပဒေ
- (၂) အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးစာချုပ်ပါ အကြောင်းအရာများကို အနက် အစိုးပွဲဖွင့်ဆိုခြင်း၊
- (၃) အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးစာချုပ်မှ ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို ဖြေရှင်းသည့် အဖွဲ့အစည်းနှင့် နည်းလမ်း။

(၁) အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာစာချုပ်အပေါ် သက်ရောက်သည့် လွှဲမှုးမျိုးဥပဒေ

အများအားဖြင့် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးစာချုပ်တွင် စာချုပ်ချုပ်ဆိုသူတို့က ငါးစာချုပ်အားသက်ရောက်စေမည့် လွှဲမှုးမျိုးဥပဒေကို သဘောတူညီကြသည်။ ဥပမာအားဖြင့် မြန်မာကုမ္ပဏီနှင့် နိုင်ငံဌားကုမ္ပဏီတို့အကြား ကူးသန်းရောင်းဝယ်ရေးစာချုပ်တွင် "ဤစာချုပ်၏ Governing Law သည် X နိုင်ငံဥပဒေဖြစ်သည်"ဟု သဘောတူသတ်မှတ်ခြင်းဖြစ်သည်။

သို့သော် ထိုစာချုပ်သည် မြန်မာနိုင်ငံဥပဒေနှင့် လုံးဝမသက်ဆိုင်တော့ခြင်းမဟုတ်ပေ။ မြန်မာကုမ္ပဏီနှင့် နိုင်ငံဌားကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအော် ဖက်စပ်ကုမ္ပဏီ ထူထောင်သည့်အပါတွင် ထိုဖက်စပ်ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရုပ်များဆောင်ရွက်ရာတွင် အခြေခံအားဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၏ စည်းမျဉ်းစည်းကမ်းကိုသာ လိုက်နာကျင့်သုံးရမည်။

ညပမာ

မြန်မာနိုင်ငံ၏ A ကုမ္ပဏီသည် X နိုင်ငံ၏ B ကုမ္ပဏီနှင့်အတူရင်းနှီးမြှုပ်နှံပြီး ပြည်တွင်း၌ မြန်မာနိုင်ငံကုမ္ပဏီများဥပေဒအော် အဓိရယ်ယာအားဖြင့် တာဝန်ကနဲ့သတ်ထားသည့် ကုမ္ပဏီဖြစ်သည်။ C ကုမ္ပဏီကို ဖက်စပ်ထူထောင်ခဲ့သည်။ A ကုမ္ပဏီနှင့် B ကုမ္ပဏီတို့သည် C ကုမ္ပဏီ၏ စီမံခန့်ခွဲမှု သက်ဆိုင်သည် စည်းကမ်းချက်များကို ဖက်စပ်စာချုပ် (Joint Venture Agreement) ကို ချုပ်ဆိုကြပြီး "ဤဖက်စပ်စာချုပ်၏ လွှမ်းမျိုးဥပဒေ (Governing Law) သည် X နိုင်ငံ၏ ဥပဒေဖြစ်သည်" ဟုသော အချက်ကိုလည်းထည့်သွင်းခဲ့သည်။ ထိုသို့သောအခြေအနေမျိုးတွင် လည်း C ကုမ္ပဏီတူထောင်ခြင်း၊ အထွေထွေ အစည်းအဝေးများ ကျင်းပခြင်းနှင့် အေားတူညီသော C ကုမ္ပဏီ၏ကိစ္စရုပ်များ စသည်တို့သည် အခြေခံအားဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကိုသာ လိုက်နာရမည်ဖြစ်သည်။ ထိုအပြင် စာချုပ်ချုပ်သူတို့အကြား သဘောတူညီချက်များသည် မြန်မာနိုင်ငံ

ကုမ္ပဏီများဥပဒေတွင် ခွင့်ပြထားလျှင် ယင်းသဘောတူညီချက်များကို အသိအမှတ်ပြရမည်။

ထိုအပြင် အဆိုပါဖက်စပ်ကုမ္ပဏီသည် အလုပ်သမားများခန့်အပ်ရာတွင် မြန်မာနိုင်ငံအလုပ်သမား ဥပဒေက ခွင့်ပြထားသည့် အလုပ်သမားအခွင့်အရေးများကို ဆန့်ကျင်သည့် သဘောတူညီချက်များကို ပြရုပ်ခဲ့လျှင် ထိုသဘောတူညီချက်များသည် ပုဂ္ဂိုလ်သည်။

ထိုအပြင် နိုင်ငံခြားကုမ္ပဏီနှင့် မြန်မာအစိုးရအကြား တာချုပ်ချုပ်ဆိုရာတွင် တာချုပ်ချုပ်သူတို့က တာချုပ်အား သက်ရောက်စေမည့် လွမ်းမိုးဥပဒေကို သဘောတူနိုင်သော်လည်း ထိနိုင်ငံနှင့် မြန်မာအစိုးရ အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူဟာချုပ် (နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူဟာချုပ်-Bilateral Investment Treaty) နှင့် နိုင်ငံများဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု သဘောတူတာချုပ် (Multilateral Investment Treaty) များကို ချုပ်ဆိုထားပါက အဆိုပါစည်းကမ်းချက်များကို ချိုးဖောက်ခဲ့လျှင် ထိခိုးဖောက်မှုသည် လွမ်းမိုးဥပဒေရွေးချယ်ခွင့်နှင့် မတူညီသော ပြဿနာများ ဖြစ်သဖြင့် နားလည်မှုများ မရှုပ်ထွေးစေရန် အလွန်အရေးကြီးသည်။

အထက်ပါအချက်များကို အခန်း(၂)တွင်လည်းကောင်း၊ နိုင်ငံခြားကုမ္ပဏီများနှင့် အစိုးရအကြား ဆက်နွယ်မှုများကို အခန်း(၈) နှင့် (၉) တို့တွင်လည်းကောင်း ဆွေးနွေးတင်ပြပါမည်။

(၂) အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတာချုပ်၏ တာချုပ်ပါ အကြောင်းအရာများကို အနေဖြင့်အမြိုက်ဖို့ဖို့ခြင်း

အပြည်ပြည်ဆိုင်ရာကူးသန်းရောင်းဝယ်ရေးတွင် အသုံးပြုလေ့ရှိသည့် သဘောတူညီ ချက်များသည် ပြည်တွင်းကူးသန်းရောင်းဝယ်ရေးတာချုပ်များ ချုပ်ဆိုရာတွင်လည်း ကောင်း၊ ပဋိဉာဏ်အက်ဥပဒေ (Contract Act) ပြဌာန်းချက်များတွင်လည်းကောင်း မဝါဝင်သည့် အနေအထားမျိုး တွေကြံနိုင်သည်။ အပြည်ပြည်ဆိုင်ရာကူးသန်းရောင်း ဝယ်ရေးတာချုပ်ချုပ်ဆိုသူတို့သည် ယဉ်ကော်မှန်နှင့် ရောင်းဝယ်မှုဆိုင်ရာ သဘောသဘာဝ များမတူညီသောကြောင့် နောက်တွင် ဖြစ်ပေါ်လာနိုင်မည့် အငြင်းပွားမှုများကို ကာကွယ် ရန်အလိုကြာ တာချုပ်ပါစည်းကမ်းချက်များကို အသေးစိတ် သတ်မှတ်ထားကြသည်။ ထိုအပြင် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာတာချုပ်ချုပ်ဆိုပုံ အဆင့် ဆင့်နှင့် ပြည်တွင်းကူးသန်းရောင်းဝယ်ရေး တာချုပ်ချုပ်ဆိုပုံအဆင့်ဆင့်တို့ မတူညီမှုများ လည်းရှိသည်။

အထက်ပါ အပိုဒ် (၁) အရ လွမ်းမိုးဥပဒေကို ရွေးချယ်ထားလျှင် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတာချုပ်ကို ထိလွှမ်းမိုးဥပဒေနှင့်အညီ အမြိုက်ဖို့ဖို့ခြင်း သို့ရာတွင် လွမ်းမိုးဥပဒေ ရွေးချယ်မထားလျှင် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတွင် လက်ခံကျင့်သုံးနေသည့် အခြေခံမှုများကို လိုက်နာကျင့်သုံးရမည်။ ထိုအခြေခံမှုများသည် မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့်မှုများနှင့် ဆန့်ကျင်ကဲလွှာ နေသည့်တိုင်အောင် ငြင်းပယ်ခြင်းမပြုရ။ ငါးကိစ္စရပ်များကို အခန်း(၃)၊ (၄)နှင့် (၅) တွင် အသေးစိတ် ထပ်မံဖော်ပြသွားမည်။

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

(၃) အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတာချုပ်မှ ပေါ်ပေါက်လာသည့် အငြင်းပွားမှု များကို ဖြေရှင်းသည့်အဖွဲ့အစည်းနှင့် နည်းလမ်းများ

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတာချုပ်မှ ပေါ်ပေါက်လာသည့် အငြင်းပွားမှု များကို ဖြေရှင်းသည့် အဖွဲ့အစည်းနှင့် နည်းလမ်းများသည်လည်း အလွန်အရေးကြီး သည်။ အခိုက်ကျသောနည်းလမ်းများမှာ တရားရုံးတွင် တရားစွဲဆိုခြင်းနှင့် အနညာတ နည်းဖြင့် ဖြေရှင်းခြင်းတို့ဖြစ်သည်။ ထိနည်းလမ်းများကို တာချုပ်ချုပ်ဆိုသူများက သဘောတူရွေးချယ်နိုင်ပြီး ထိသဘောတူညီချက်သည် ဥပဒေနှင့်အညီဖြစ်ပါက ထိ သဘောတူညီချက်ကို တရားရုံးများက အလေးထား စဉ်းစားသင့်ပေါ်သည်။

ထိုအပြင် တာချုပ်နှင့်သက်ဆိုင်သည့် လွမ်းမိုးဥပဒေ၊ ဖြေရှင်းမည့်အဖွဲ့အစည်း၊ နည်းလမ်း များ စသောပြဿနာများကို နားလည်မှုရောထွေးခြင်းမရှိစေရန် အလွန်ပင်အရေးကြီး လုပ်သည်။ တာချုပ်နှင့်သက်ဆိုင်သည့် လွမ်းမိုးဥပဒေဆိုသည်မှာ မည်သို့သော ဥပဒေ ကိုအခြေခံ၍ အငြင်းပွားမှုကိုဖြေရှင်းမည်နည်း ဆိုသည့်အချက်ဖြစ်ပြီး၊ ဖြေရှင်းမည့် အဖွဲ့အစည်း၊ နည်းလမ်းများဟုသည်မှာ မည်သည့်နေရာတွင် ဖြေရှင်းကြမည် စသည့် အကြခံအားဖြင့် လုံးဝကွဲလွှာသည့် ပြဿနာပင်ဖြစ်ပါသည်။ တစ်ညီးချင်းတိုက်ခိုက်သော အားကတားကို ဥပမာအနေဖြင့် ပြောရမည်ဆိုပါက သက်ဆိုင်သည့် လွမ်းမိုးဥပဒေ ပြဿနာဆိုသည်မှာ မြန်မာ့လက်ရွေ့၊ ထိုင်းရိုးရာလက်ရွေ့ စသည့် မည်သည့်စည်းမျဉ်း စဉ်းကမ်းကို ကျင့်သုံးစေမည်ဟုသော အချက်ဖြစ်ပြီး၊ ဖြေရှင်းမည့်အဖွဲ့အစည်း၊ နည်းလမ်းများဆိုသည်မှာ မြန်မာ၊ အမေရိကန်၊ ထိုင်း မည်သည့်ကြိုးစိုင်းတွင် တိုက်ခိုက် ကြမည်ဟုသောအချက်ပင်ဖြစ်ပါသည်။

ငြင်းအပြင် ဖြေရှင်းမည့်အဖွဲ့အစည်း၊ နည်းလမ်းများကို စဉ်းစားရာတွင်လည်း အဆိုပါ တာချုပ်ချုပ်ဆိုသူသည် ကုမ္ပဏီနှင့် အစိုးရအကြား ဖြစ်ပေါ်သည့်အငြင်းပွားမှုဖြစ်ပါက အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချီးဖောက်သည်၊ တာချုပ်ကိုသာချီးဖောက်သည်၊ ယင်း ကုမ္ပဏီ၏ မိခင်နိုင်ငံနှင့် မြန်မာနိုင်ငံအကြားတွင် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု သဘော တူညီချက်ချုပ်ဆိုထားခြင်း ရှိသည်/မရှိသည် စသည့်အချက်များ ပေါ်မှတည်၍ ဖြေရှင်းမှု မှာလည်း ကွဲပြားမြားနားသည်။ အဆိုပါအချက်များနှင့်ပတ်သက်၍ အခန်း (၁၄) နှင့် (၁၅) ထို့တွင် ဆွေးနွေးတင်ပြပါမည်။

သတိပျော်

- အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတာချုပ်တွင် သက်ရောက်စေသော လွမ်းမိုးဥပဒေနှင့် ပတ်သက်၍ အခြေခံအားဖြင့် စာချုပ်ချုပ်ဆိုသူများ၏ သဘောတူညီချက်ကို လေးစားရမည်။ ထိုအပြင် စာချုပ်ချုပ်ဆိုသူတို့အကြေားတွင် သက်ရောက်မည့်ဥပဒေနှင့် Public International Law တို့ကိုလည်းရောထွေးမှု မရှိစေရပေ။
- အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတာချုပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် သာမန်အားဖြင့် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတာချုပ်ပါ အကြောင်းအရာများ၊ စာချုပ်ချုပ်ဆိုပုံ အဆင့်ဆင့်ကို နားလည်ထားရန်လိုအပ်ပြီး၊ မြန်မာနိုင်ငံက လက်ခံကျင့်သုံးနေသည့် အခြေခံမှု များနှင့် ဆန့်ကျင်ကွဲလွှာနေသည့်တိုင်အောင် ငြင်းပယ်ရန်မသင့်ချေ။
- အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတာချုပ်မှ ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို ဆုံးဖြတ်မည့်အဖွဲ့အစည်းများ၊ နည်းလမ်းများနှင့် စပ်လျဉ်းသည့် သဘောတူညီချက်များကို အတတ်နိုင်ဆုံး အသိအမှတ်ပြုရမည့်အပြင် စာချုပ်၏ လွမ်းမိုးဥပဒေပြဿနာများနှင့် ရောထွေးမှု မရှိစေရပေ။

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုစ်များကို ဥပဒေရှုထောင့်မှ လေ့လာခြင်း


အခန်း (၂)

အပြည်ပြည်ဆိုင်ရာကူးသန်းရောင်းဝယ်ရေးအတွက် ချုပ်ဆိုသော စာချုပ်များတွင် သက်ရောက်နိုင်သောဥပဒေ

၁။ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးအတွက် ချုပ်ဆိုသောစာချုပ်များတွင် သက်ရောက်
နိုင်သော လွှမ်းမိုးဥပဒေ (Governing Law)

နမူနာအမှု - ၂-က

မြန်မာနိုင်ငံ၏ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းဖြစ်သော A ကုမ္ပဏီသည် X နိုင်ငံ၏ B
ကုမ္ပဏီတံ့မှ အရောင်းအဝယ်စာချုပ်ချုပ်ဆို၍ ရေခါးသော်များကို ဝယ်ယူခဲ့သည်။ ထိုရေခါးသော်များ
ကို လက်ခံရရှိပြီးနောက် စစ်ဆေးရာတွင် အသုံးပြု၍မရနိုင်ကြောင်းသိရှိရသည်။ A ကုမ္ပဏီသည် B
ကုမ္ပဏီအား စာချုပ်ဖျက်သိမ်းပေးစေလိမ့်နှင့် စာချုပ်ဖောက်ဖျက်မှ အပေါ်အခြေခံ၍ နစ်နာကြား
တောင်းဆိုရန် မြန်မာနိုင်ငံတရားရုံးတွင် တရားစွဲဆိုခဲ့သည်။



နမူနာအမှု - ၂ (က) တွင် တရားရုံးက မြန်မာနိုင်ငံ ပဋိဘာဉာဏ်အက်ဥပဒေ သို့မဟုတ် X နိုင်ငံ၏
ပဋိဘာဉာဏ်အက်ဥပဒေသည် လွှမ်းမိုးဥပဒေဖြစ်ကြောင်း အဆုံးအဖြတ်ပြုရမည်။

နမူနာအမှု - ၂ (က) ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးစာချုပ်ချုပ်ဆိုရာတွင်
အသုံးပြုရမည့် ဥပဒေသည် “လွှမ်းမိုးဥပဒေ” (Governing Law) သို့မဟုတ် “သက်ရောက်ဥပဒေ”
(Applicable Law) ဖြစ်သည်။ (ကြိုစာအုပ်တွင် “လွှမ်းမိုးဥပဒေ” (Governing Law) ဟူသော

စကားရပ်ကိုသာ အသုံးပြုသွားမည်ဖြစ်ပြီး "သက်ရောက်ဥပဒေ" (Applicable Law) ဟူသောစကားရပ် ပါရှိပါကလည်း လွမ်းမိုးဥပဒေအဖြစ်သာ ယူဆရမည်။) ထိုကြောင့် တာချုပ်၏ လွမ်းမိုးဥပဒေ ဆိုသည်မှာ အဘယ်နည်းဟူသော မေးခွန်းကို အောက်ပါအပိုဒ်တွင် ဖော်ပြထားသည်။

လွမ်းမိုးဥပဒေကို ဆုံးဖြတ်ရန် ဥပဒေသနှင့် နည်းလမ်းများကို ပုဂ္ဂလိကဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဥပဒေ (Private International Law) သို့မဟုတ် ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှုဆိုင်ရာဥပဒေ (Conflicts of Laws) ဟုခေါ်သည်။ ငှင့်ဥပဒေတို့သည် လွမ်းမိုးဥပဒေ မဟုတ်ဘဲ လွမ်းမိုးဥပဒေကို ဆုံးဖြတ်သော ဥပဒေသာဖြစ်သည် ဆိုသည့်အချက်ကို မရောထွေးသင့်ပါ။ ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှုဆိုင်ရာ ဥပဒေသည် တာချုပ်များကို တိုက်ရှိက်သက်ရောက်ခြင်းမရှိစေရ။

ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှုဆိုင်ရာဥပဒေသာဖြစ် နိုင်ငံတကာတွင် ပြည်တွင်းဥပဒေအဖြစ် သိုးသန်ပြောန်းထားပြီး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားမှုရှိသည်။ ဥပမာအားဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသည် တာချုပ်ပါစည်းမျဉ်းစည်းကမ်းများနှင့် ပဋိသွားဆိုင်ရာတာဝန်ရှိမှုများကို ဆုံးဖြတ်ရန်အတွက် (REGULATION (EC) No 593/2008 OF THE EUROPEAN PARLIAMENT AND OF THE COUNCIL of 17 June 2008 on the law applicable to contractual obligations (Rome I) ကိုသတ်မှတ်ပြောန်းထားသည်။ (နောက်တွင် "Rome I" ဟု သုံးနှုန်းသွားမည်)။¹

မြန်မာနိုင်ငံတွင် ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှုနှင့် သက်ဆိုင်သည့် ပြောန်းဥပဒေ မရှိသေးပေါ့။ ထိုကြောင့် ဤစာအုပ်၏ အခြေခံ၍ နိုင်ငံတကာ၏ အများအားဖြင့် လက်ခံကျင့်သုံးကြသည့် ဥပဒေများဖြင့် ရှင်းလင်းသွားမည် ဖြစ်ပါသည်။

(အဓိကအချက်)

- လွမ်းမိုးဥပဒေဆိုသည်မှာ ပဋိသွားဆိုင်ရာတာဝန်ရှိမှုများအပါအဝင် တရားမမှုခင်းများတွင် အသုံးပြုသည့် ဥပဒေဖြစ်သည်။
- မည်သည့်နိုင်ငံ၏ ဥပဒေသည် လွမ်းမိုးဥပဒေဖြစ်သည်ကို ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှု ဥပဒေသအပေါ်မှုတည်၍ ဆုံးဖြတ်သည်။
- ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှုဥပဒေသာဖြစ် တရားမမှုခင်းများအပေါ် တိုက်ရှိက်သက်ရောက်ခြင်းမရှိပါ။
- မြန်မာနိုင်ငံတွင် ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှုဆိုင်ရာဥပဒေသများနှင့် စပ်လျဉ်းသော ပြောန်း ဥပဒေ မရှိသေးပါ။

(Rome I)

- ဥရောပသမဂ္ဂ ဖွဲ့စည်းစဉ်က အဖွဲ့ဝင်နိုင်ငံများတွင် ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှုဆိုင်ရာ ဥပဒေများရှိကြပြီး၊ အချို့အစွဲဝင်နိုင်ငံများအကြေားတွင် ပဋိသွားဆိုင်ရာတာဝန်ရှိမှုနှင့်စပ်လျဉ်း

¹ (Hague Conference on Private International Law တွင်ရွေးချယ်ဆုံးဖြတ်ခဲ့သည့် The Hague Private International Law Convention အပါအဝင်) အမျိုးမျိုးသော အပြည်ပြည်ဆိုင်ရာတစ်ခုတည်းပေါင်းစည်းမှုများကို ကြိုးပမ်းခဲ့ကြပြီး၊ နိုင်ငံအများစုသည် အသွင်တူသော ဥပဒေချင်း ပဋိပက္ခဖြစ်မှုစည်းမျဉ်းများကို ပိုင်ဆိုင်ကြသည်ဟု ယူဆရပါသည်။

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေချေထောင့်မှ လေ့လာခြင်း

သည့် ကွန်ပင်းရှင်းများကို ချုပ်ဆိုထားခဲ့ကြသည်။ ထိုနောက် ၂၀၀၈ ခုနှစ်၌ ဥပေါ်ပေါ်သမဂ္ဂ၊ အဖွဲ့ဝင်နိုင်ငံများအားလုံးကို အာဏာသက်ရောက်စေသော Rome I ကို ဘုံးပေါ်အဖြစ် ရေးဆွဲ ပြောန်းခဲ့သည်။

- Common Law နိုင်ငံဖြစ်သော အင်္ဂလန်နိုင်ငံသည်လည်း ဥပေါ်ပေါ်သမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် Rome I ကို လက်ခံကျင့်သုံးခဲ့သည်။ ထိုကြောင့် Rome I ၏ ဥပဒေသများသည် Common Law နိုင်ငံများတွင်လည်း ကျင့်သုံးနိုင်ပါသည်။

J။ လွမ်းမိုးဥပဒေကို သတ်မှတ်ရမည့် အကြောင်းလမ်းများ

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးစာချုပ်အား သက်ဆိုင်သည့်လွမ်းမိုးဥပဒေကို သတ်မှတ်ရန်အတွက် စာချုပ်ချုပ်ဆိုသူများက စာချုပ်ပါတာဝန်များနှင့် စာချုပ်တွင်မပါဝင်သည့် အခြားသက်ဆိုင်သော အကြောင်းအရာများကို ခွဲခြား၍ သတ်မှတ်ရမည်။


(o) စာချုပ်ပါတာဝန်များ

စာချုပ်ပါတာဝန်များကို စာချုပ်ချုပ်ဆိုသူတို့၏ သဘောတူညီမှုဖြင့် လွတ်လပ်စွာ ရွေးချယ်နိုင်သည်။

(j) စာချုပ်တွင် မပါဝင်သည့် အခြားသက်ဆိုင်သော အကြောင်းအရာများ (Matters Regarding Non-Contractual Obligations)

စာချုပ်တွင် မပါဝင်သည့်အခြားသက်ဆိုင်သော အကြောင်းအရာများဆိုသည်မှာ ဥပဒေကို တရားမန်စာမျက်နှာများ၊ ပစ္စည်းသွားများနှင့်စပ်လျဉ်းသည့်ကိစ္စများ၊ ကုမ္ပဏီနှင့်စပ်လျဉ်းသည့် အထွေထွေကိစ္စရပ်များ စသည်တို့ကိုဆိုလိုသည်။ အဆိုပါကိစ္စရပ်များ၏ လွမ်းမိုးဥပဒေသည် သက်ဆိုင်သည့်ဥပဒေအချင်းချင်းပဋိပက္ခဖြစ်မှုဆိုင်ရာ ဥပဒေတစ်ခုချင်းစီ၏ သတ်မှတ်ချက် အပေါ် အကြောင်းလုပ်သည်။

သတိပြုရမည်မှာ စာချုပ်တစ်ခုတွင် စာချုပ်ချုပ်ဆိုသူတို့၏ သဘောတူညီမှုဖြင့် ရွေးချယ်မှု မပြုနိုင်သည့် အကြောင်းအရာများလည်းရှိနေနိုင်သည်။ ဥပမာ X နိုင်ငံတွင်တည်ရှိသော A ကုမ္ပဏီသည် Y နိုင်ငံတွင် တည်ရှိသော B ကုမ္ပဏီကပိုင်ဆိုင်သည့် Y နိုင်ငံမှ C ကုမ္ပဏီ၏ အစုရုယ်ယာများကို ငယ်ယူသည့်စာချုပ်ချုပ်ဆိုသောအခါတွင် စာချုပ်ပါသတ်မှတ်စည်းကမ်း ချက်များ (Terms and Conditions) ကို စာချုပ်ချုပ်ဆိုသူများ၏ သဘောတူညီမှုဖြင့် ရွေးချယ်နိုင်ပြီး လွမ်းမိုးဥပဒေကိုလည်း သတ်မှတ်ရွေးချယ်နိုင်သည်။ သို့ရာတွင် C ကုမ္ပဏီ၏ အစုရုယ်ယာများကို လွှာပြောင်းရယူမှုနှင့်စပ်လျဉ်းပြီး မည်သည့်ဥပဒေဖြင့် လုပ်ဆောင်ရမည် ဖြစ်ကြောင်းကိုမှ ရွေးချယ်နိုင်ခြင်းမရှိပေါ်။ Y နိုင်ငံ၏ ကုမ္ပဏီပါဥပဒေပြောန်းချက်များနှင့်အညီ လွှာပြောင်းပေးရမည်။ ထိုကြောင့် ပဋိညွှတ်တစ်ခုမှ ပေါ်ပေါက်လာသည့် ကိစ္စရပ်များသည် နှစ်ခု သို့မဟုတ် နှစ်ခုထက်ပို့သော ကိစ္စရပ်များနှင့် သက်ဆိုင်နိုင်သည်။



၃။ စာချုပ်ပါတာဝန်များနှင့် သက်ဆိုင်သော အကြောင်းအရာများ

စာချုပ်ပါတာဝန်များနှင့် သက်ဆိုင်သောအကြောင်းအရာများကို အောက်ပါအတိုင်း ဖော်ပြနိုင်သည် -

- စာချုပ်၏ အကြောင်းခြင်းရာများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း;
- စာချုပ်ကို အကောင်အထည်ဖော်ခြင်း;
- စာချုပ်ကိုဖောက်ဖျက်ခြင်း၏ အကျိုးဆက်များ (နစ်နာကြားအား တန်ဖိုးဖြတ်ခြင်းအပါအဝင်);
- တာဝန်များ ပုဂ္ဂနိုင်ပြယ်ခြင်းနှင့်စပ်လျဉ်းသော နည်းလမ်းများ နှင့် လုပ်ဆောင်မှုကို ကန့်သတ်ခြင်း;
- စာချုပ်တရားမဝင်တော့ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များ။

Rome I တွင်အောက်ပါပြဌာန်းချက်အားတွေ့မြင်နိုင်သည် -

[Rome I]

Article 12 (Scope of the law applicable)

1. The law applicable to a contract by virtue of this Regulation shall govern in particular:

- (a) interpretation;
- (b) performance;
- (c) within the limits of the powers conferred on the court by its procedural law, the consequences of a total or partial breach of obligations, including the assessment of damages in so far as it is governed by rules of law;
- (d) the various ways of extinguishing obligations, and prescription and limitation of actions;
- (e) the consequences of nullity of the contract.

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုစ်များကို ဥပဒေရွေ့ထောင့်မှ လေ့လာခြင်း

2. In relation to the manner of performance and the steps to be taken in the event of defective performance, regard shall be had to the law of the country in which performance takes place.

(၁) တရာ်ချုပ်ဆိုသူတို့သည် လွမ်းမိုးဥပဒေနှင့် စပ်လျဉ်း၍ သဘောတူညီနိုင်သည့် အခြေအနေများ
တရာ်ချုပ်ဆိုသူများက တရာ်ပါတာဝန်များနှင့် စပ်လျဉ်းပြီး လွမ်းမိုးဥပဒေကို ဆုံးဖြတ်ခဲ့လျှင်
ထိုဥပဒေကို လွမ်းမိုးဥပဒေအဖြစ် အသုံးပြုနိုင်သည်။ တိုဥပဒေသည် မိမိကိုယ်တိုင်စီမံ
ဆောင်ရွက်နိုင်ခြင်း (Party Autonomy) ရှုထောင့်မှုသုံးသပ်ပါက ကျိုးကြောင်းသီလောက်သည်ဟု
ယူဆနိုင်သည်။ နိုင်ငံအများစု၏ ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှုနိုင်ရာဥပဒေများတွင်လည်း
တရာ်နှင့်စပ်လျဉ်းသည့် လွမ်းမိုးဥပဒေကို လွတ်လပ်စွာရွေးချယ်နိုင်ကြောင်း ပြုဌာန်းထားသည်။
ထိုသို့လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပြုခြင်းသည် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး
လက်တွေ့လုပ်ဆောင်မှုကို တည်ဆောက်ပေးပြီး၊ တရာ်ချုပ်ဆိုသူများအားလည်း ကြိုတင်သိမြင်
နိုင်မှုကို ပို၍ခိုင်မှုစေသည်။ အပြည်ပြည်ဆိုင်ရာကူးသန်းရောင်းဝယ်ရေးတရာ်ချုပ်များတွင် လွမ်းမိုး
ဥပဒေအား တရာ်ချုပ်ဆိုသူများမှ လွတ်လပ်စွာရွေးချယ်ခြင်းသည် သာမန်လုပ်ဆောင်နေကြ
ကိစ္စတစ်ခုဖြစ်သည်။

ဥပမာ Rome I တွင် အောက်ပါအတိုင်းဖော်ပြထားသည် -

Rome I

Preface

(11) The parties' freedom to choose the applicable law should be one of the cornerstones of the system of conflict-of-law rules in matters of contractual obligations

Article 3 (Freedom of choice)

1. A contract shall be governed by the law chosen by the parties. The choice shall be made expressly or clearly demonstrated by the terms of the contract or the circumstances of the case. By their choice the parties can select the law applicable to the whole or to part only of the contract.

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတရားရုံးတွင် လွမ်းမိုးဥပဒေကို ဆုံးဖြတ်ကြရာတွင် တရာ်ချုပ်ဆိုသူတို့၏
သဘောတူညီချက်များရှိပါက အခြေခံအားဖြင့် ငြင်းသဘောတူညီထားသော ဥပဒေသည်သာလျှင်
လွမ်းမိုးဥပဒေဖြစ်သင့်သည်။

(က) တရာ်နှင့်စပ်လျဉ်းသောလွမ်းမိုးဥပဒေ၏ သဘောတူညီချက်ကို စိစစ်ခြင်းနည်းလမ်း

(၁) တရာ်ပွဲတွင်ထည့်သွင်းဖော်ပြထားသောအခြေအနေ

အများအားဖြင့် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတရာ်ချုပ်များတွင် လွမ်းမိုး
ဥပဒေ၏ သဘောတူညီချက်ကို တရာ်ပျော်တွင် သိသာထင်ရှားစွာ သတ်မှတ်ထည့်
သွင်းထားပါသည်။ (သာမန်အားဖြင့် တရာ်၏နောက်ပိုင်းတွင် အများဆုံးထည့်သွင်း

ရေးသားထားတတ်ပါသည်။) ထိုကြောင့် တရားရုံးအနေဖြင့် စာချုပ်ထဲတွင် ထိုကဲ့သို့က သာ သဘောတူညီချက်များ ထည့်သွင်းထားသည့် Provision စသောအချက်များ ရှိ၊ မရှိ နှင့် ထိုအချက်များ၏ အကြောင်းအရာများကို ပိုးစွာစိစစ်ရမည်။

များသောအားဖြင့် ကျင့်သုံးလျက်ရှိသည့် လွှမ်းမိုးဥပဒေ၏ သဘောတူညီချက် များသည် အောက်ပါအတိုင်းဖြစ်သည်။ ဥပမာအနေဖြင့် ဖော်ပြခြင်းသာဖြစ်သော ကြောင့် ထိုသို့သော ရေးသားခြင်း မဟုတ်ပါက တရားဝင်သော သဘောတူညီမှ မမြောက်ဟု မဆိုနိုင်ပါ။

X. Governing law

This Agreement shall be governed by and construed in accordance with the laws of Country X.

(သတိပြုရန်)

စာချုပ်တွင် လွှမ်းမိုးဥပဒေ၏ သဘောတူညီချက်အပြင် အငြင်းပွားမှုကိုဖြေရှင်းမည့် အဖွဲ့အစည်း များ၊ နည်းလမ်းများနှင့် စပ်လျဉ်းသည့် သဘောတူညီချက်များလည်းပါရှိသည်။ ဥပမာအားဖြင့် အောက်ပါကဲ့သို့သော စည်းကမ်းချက်များဖြစ်သည်။ ထိုသို့သော သဘောတူညီမှုများသည် စာချုပ်များတွင် လွှမ်းမိုးဥပဒေ၏ သဘောတူညီချက်စည်းကမ်းအနီးတွင် ထည့်သွင်းရေးသားထားခြင်းကို အများဆုံး တွေ့ရှိရသည်။

Section X (Dispute Resolution)

All disputes arising out of or in connection with the present contract shall be finally settled by the court of the Republic of the Union of Myanmar.

ထိုကဲ့သို့သော လွှမ်းမိုးဥပဒေသောတူညီမှုနှင့် အငြင်းပွားမှုကိုဖြေရှင်းမည့် အဖွဲ့အစည်းများ၊ နည်းလမ်းများ၏ သဘောတူညီချက်များသည် လုံးဝကဲ့လွှဲသဖြင့် အငြင်းပွားမှုဖြေရှင်းမည့် အဖွဲ့အစည်းကို မြန်မာနိုင်ငံတရားရုံးအဖြစ် သတ်မှတ်ထားခြင်းသည် စာချုပ်ကို မြန်မာနိုင်ငံဥပဒေဖြင့် စစ်ဆေးနိုင် မည်ဟု ဆိုလိုခြင်းမဟုတ်သဖြင့် ငင်းအချက်နှစ်ချက်ကို မရောထွေးစေရန် သတိချုပ်သင့်သည်။

(၂) စာချုပ်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိသော အခြေအနေ

စာချုပ်တွင် လွှမ်းမိုးဥပဒေကို ထည့်သွင်းဖော်ပြထားခြင်းမရှိရှုံးမှုဖြင့် လွှမ်းမိုးဥပဒေ၏ သဘောတူညီချက်မရှိဟု ယူဆ၍မရပါ။ ထိုကြောင့် လွှမ်းမိုးဥပဒေ ရွေးချယ်မှုနှင့် စပ်လျဉ်းပြီး တရားလိုနှင့် တရားပြိုင်များကြားတွင် ညိုနိုင်း၍မရပါက ငင်းအမှု၏ အခြေအနေစသည်တို့ကို သုံးသပ်၍ လွှမ်းမိုးဥပဒေ၏ သီး၍၍သဘောတူညီချက်ရှိ/မရှိကို စစ်ဆေးသင့်ပြီး မြန်မာနိုင်ငံဥပဒေသည် လွှမ်းမိုးဥပဒေဖြစ်သည်ဟု ချက်ချင်းဆုံးဖြတ်ခြင်းမပြုရ။

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှုထောင့်မှ လေ့လာခြင်း

(ခ) သဘောတူညီချက်ဖြင့် ရွှေးချယ်နိုင်သောဥပဒေ

သဘောတူညီချက်ဖြင့် ရွှေးချယ်နိုင်သည့်ဥပဒေသည် စာချုပ်ချုပ်ဆိုသူ တစ်ဦး တစ်ယောက်၏ နိုင်ငံမှုဥပဒေဖြစ်ရမည်ဟု သတ်မှတ်ထားခြင်းမရှိပါ။ စာချုပ်ချုပ်ဆိုသူများ သည် ယင်းတို့ နိုင်ငံမှုဥပဒေကိုဖြစ်စေ၊ အခြားနိုင်ငံမှုဥပဒေကိုဖြစ်စေ ရွှေးချယ်နိုင်သည်။ လွမ်းမိုးဥပဒေကိုရွှေးချယ်ရတွင် စာချုပ်ချုပ်ဆိုသူတည်ရှိရာနိုင်ငံ၏ ဥပဒေကိုသာ ရွှေးချယ်ရန် မလိုအပ်ပါ။ ဥပမာအားဖြင့် နမူနာအမှု-၂(က) အခြေအနေတွင် A ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင်လည်းကောင်း၊ B ကုမ္ပဏီသည် X နိုင်ငံတွင်လည်းကောင်း တည်ရှိ သော်လည်း၊ Y နိုင်ငံ၏ ဥပဒေကို သက်ဆိုင်သည့်ဥပဒေ (သို့မဟုတ်) လွမ်းမိုးဥပဒေ အဖြစ်သတ်မှတ်ကြသည့် အခြေအနေများလည်းရှိနိုင်သည်။ အောက်ပါ အခြေအနေများ တွင် အခြားနိုင်ငံ၏ ဥပဒေကို လွမ်းမိုးဥပဒေအဖြစ် ရွှေးချယ်ကြပြီး ထိန်းလမ်းကို အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးစာချုပ်များတွင် အများဆုံးအသုံးပြုသည်ကို တွေ့မြင်နိုင်သည်။ ထို့အပြင် အောက်ပါအကြောင်းအရင်းများမဟုတ်သော်လည်း စာချုပ် ချုပ်ဆိုသူတို့အကြား အခြားနိုင်ငံ၏ ဥပဒေကို ရွှေးချယ်နိုင်သည်။

- စာချုပ်ချုပ်ဆိုသူ နှစ်ဖက်လုံးက မိမိနိုင်ငံ၏ ဥပဒေကို လွမ်းမိုးဥပဒေအဖြစ် ရွှေးချယ်ရန် ဆန္ဒမရှိခြင်း၊
- A ကုမ္ပဏီအတွက် Y နိုင်ငံ၏ ဥပဒေသည် မြန်မာနိုင်ငံ၏ ဥပဒေနည်းတူ Common Law ဖြစ်နေခြင်း၊
- Y နိုင်ငံ၏ ဥပဒေသည် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးစုနှုန်းနှင့် ကိုက်ညီသဖြင့် B ကုမ္ပဏီအတွက် သင့်လော်ခြင်း၊
- ပထဝိအနေအထားအရလည်း Y နိုင်ငံသည် မြန်မာနိုင်ငံနှင့် X နိုင်ငံကြားတွင် တည်ရှိပြီး Y နိုင်ငံ၏ ဥပဒေကို နှစ်ဖက်လုံးက လက်ခံနိုင်ဖွံ့ဖြိုးရှိခြင်း၊

(ဂ) စာချုပ်ချုပ်ဆိုသူတို့သည် လွမ်းမိုးဥပဒေအား သဘောတူညီချက်မရှိသည့် အကြောင်း

စာချုပ်ချုပ်ဆိုသူတို့အကြား နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ စာချုပ်၏ လွမ်းမိုးဥပဒေ နှင့် စပ်လျဉ်းသည့် သဘောတူညီချက် အလုပ်းမရှိပါက မည်သည့်နိုင်ငံ၏ ဥပဒေကို လွမ်းမိုးဥပဒေအဖြစ် သတ်မှတ်သင့်သည်ဆိုလှုပ် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံတွင် ဥပဒေအချင်း ရှင်းပဋိပွဲဖြစ်မှုဥပဒေသ မရှိသောကြောင့် မြန်မာနိုင်ငံအနေဖြင့် အောက်ပါအပြည်ပြည်ဆိုင်ရာ စုနှုန်းများကို အသုံးပြုသင့်သည် -

(က) လွမ်းမိုးဥပဒေကို သတ်မှတ်ပုံသတ်မှတ်နည်း

- (၁) လွမ်းမိုးဥပဒေကို ဆုံးဖြတ်ရာတွင် အမှုအမျိုးအစားအလိုက် အောက်ပါ ဥပဒေသများ နှင့်အညီ ဆုံးဖြတ်ရမည် (Rome I ပုံမှန်မ ၄ အပိုဒ် ၁^၃) -

² Rome I ပုံမှန်မ ၄ အပိုဒ် ၁ ၈၁ h တွင် EU Directive ဖြင့် အစီးပွားရုံးမှုဥပါဒ်များနှင့် ပတ်သက်သော စာချုပ်များအကြောင်းကို လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် အငြင်းများ ဖွယ်ရှာ ခဲယဉ်းသဖြင့် ထည့်သွင်းရေးသားခြင်း ဖြပ်တော့ပါ။

တာချုပ်အမျိုးအစားများ	သက်ဆိုင်သည့်လွှမ်းမိုးဥပဒေ
(က) ကုန်စည်များအရောင်းအဝယ်တာချုပ်များ	ရောင်းသူ၏ အမြန်နှင့်ရာအောက် ဥပဒေ
(ခ) ဝန်ဆောင်မှုပေးသည့်တာချုပ်များ	ဝန်ဆောင်မှုပေးသောသူ၏ အမြန်နှင့်ရာအောက် ဥပဒေ
(ဂ) မရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့် သက်ဆိုင်သောအခွင့်အရေးများ (right in rem ⁴) သို့မဟုတ် ဌားရမ်းခြင်း (tenancy) နှင့် သက်ဆိုင်သော တာချုပ်များ	ငှုံးမရွှေ့မပြောင်းနိုင်သောပစ္စည်း၏တည်ရှိရာအောက် ဥပဒေ
(ဃ) မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ပုဂ္ဂလိကအနေဖြင့် ၆ လ မကျော်လွန်စေခဲ့ တစ်ဆက်တည်း ဌားရမ်းခြင်း နှင့်သက်ဆိုင်သော တာချုပ်များ (notwithstanding point (c))	မြေရှင်၏ အမြန်နှင့်ရာအောက် ဥပဒေ (သို့သော် ဌားရမ်းသူသည် လူပုဂ္ဂလိသာဖြစ်ရမည်ဖြစ်ပြီး အဌားချထားသူ၏ အမြတမ်းနေထိုင်ရာ လိပ်စာရှိသော နိုင်ငံတွင် အမြတမ်းနေထိုင်သောသူဖြစ်ရန် လိုအပ်သည်။)
(င) Franchise တာချုပ်များ	Franchise ၏ တည်ရှိရာအောက် ဥပဒေ
(စ) ဖြန့်ချိရေးဆိုင်ရာ တာချုပ်များ	ဖြန့်ဝေသူ၏ အမြန်နှင့်ရာအောက် ဥပဒေ
(ဆ) လေလံနှင့်သက်ဆိုင်သော ကုန်စည်များ အရောင်းအဝယ်တာချုပ်များ	လေလံကျင်းပရာ နေရာကို သတ်မှတ်နိုင်ပါက ယင်းအောက်ရှိရာ နိုင်ငံ၏ ဥပဒေ

(၂) တာချုပ်သည် အထက်ပါ (၁) တွင် မပါဝင်ပါက သို့မဟုတ် တာချုပ်ပါအကြောင်းအရာများသည် အထက်ပါ (၁) ၏ အချို့အချက်အလက်များနှင့် ကိုက်ညီပါက -

➤ ထိုတာချုပ်ကို အထောက်စေရန် အထူးလုပ်ဆောင်ရမည့် တာချုပ်ချုပ်ဆိုသူ အမြန်ထိုင်ရာအောက် ဥပဒေသည် လွှမ်းမိုးဥပဒေ ဖြစ်စေရမည်။ (Rome I ပုဒ်မ ၄၊ အပိုဒ် J)

(၃) အခြေအနေအားလုံးကို ခြံ့မှုသုံးသပ်မည်ဆိုပါက တာချုပ်သည် အထက်ပါ (၁) နှင့် (၂)တွင် ဖော်ပြထားသော နိုင်ငံအပြင် အခြားနိုင်ငံတစ်ခုခုနှင့် အနီးစပ်ဆုံး ဆက်နွယ်မှု

³ Rome I တွင် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာတာချုပ်(ပုဒ်မ ၅) နှင့် အာမခံတာချုပ် (ပုဒ်မ ၇) နှင့်ပတ်သက်၍ အထူးသတ်မှတ်ထားခြင်းများရှိသည်။ ဤ တာအုပ်တွင် နေရာအခက်အခဲကြောင့် ထည့်သွင်းခြင်းမရှိသော်လည်း ထိုသို့သောတာချုပ်များ၏ အငြင်းပွားမှုများကို သင့်လျှော့သလို ကိုးကားသုံးသပ်စေခြင်ပါသည်။

⁴ “in rem” is a Latin word meaning “against a thing”. “Involving or determining the status of a thing, and therefore the rights of persons generally with respect to that thing” (Black’s Law Dictionary, 10th ed.)

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

ရှိနေခြင်းသည် သိသာထင်ရှားပါက -

- ထိုအာခြားနိုင်ငံ၏ ဥပဒေသည် လွမ်းမိုးဥပဒေဖြစ်သင့်ပေသည်။ (Rome I ပုဒ်မ ၄၊ အပိုဒ် ၃)

(၄) လွမ်းမိုးဥပဒေကို (၁) သို့မဟုတ် (၂) ဖြင့် မဆုံးဖြတ်နိုင်ပါက -

- အနီးစပ်ဆုံးဆက်နွယ်မှုရှိသော နိုင်ငံ၏ ဥပဒေကို စာချုပ်၏ လွမ်းမိုးဥပဒေ ဖြစ်စေ ရမည်။

(သတိပြုရန် ။ ။ ။ အနီးစပ်ဆုံး ဆက်နွယ်မှုရှိသည့် ဒေသဟူသော အယူအဆကို ကျင့်သုံးသည့် အကြောင်းအရင်း)

မျက်မောက်ကာလတွင် အင်တာနှက်စသည်တို့မှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်မှ အခြေအနေ များ ပေါ်ပေါက်မှုများပြားလာသဖြင့် ရပ်ဝတ္ထုအားဖြင့် မည်သည့်ဒေသတွင် စာချုပ်ချုပ်ဆိုကြသည် ဆိုသည်မှာ စာချုပ်ချုပ်သူများအဖွဲ့ အထူးအရေးကြီးသော ကိစ္စရုပ်တစ်ခု မဟုတ်တော့ပေါ်။ ထို့ကြောင့် အနီးစပ်ဆုံး ဆက်နွယ်မှုရှိသည့် ဒေသကို သတ်မှတ်ရာတွင် စာချုပ်ချုပ်ဆိုသော ဒေသအဖြစ် မယူဆတော့ဘဲ စာချုပ်ချုပ်သူတို့အနေဖြင့် မည်သည့်နိုင်ငံက အနီးစပ်ဆုံး ဆက်နွယ်မှုရှိသည်ကို အမှုအပေါ်တွင်အခြေခံ၍ သီးသန်ဆုံးဖြတ်သည့် အယူအဆသည် နိုင်ငံတကာစံနမူနာ ဖြစ်လာခဲ့သည်။

Provisions in Rome I

Article 4 (Applicable law in the absence of choice)

1. To the extent that the law applicable to the contract has not been chosen in accordance with Article 3 and without prejudice to Articles 5 to 8, the law governing the contract shall be determined as follows:

- (a) a contract for the sale of goods shall be governed by the law of the country where the seller has his habitual residence;
- (b) a contract for the provision of services shall be governed by the law of the country where the service provider has his habitual residence;
- (c) a contract relating to a right in rem in immovable property or to a tenancy of immovable property shall be governed by the law of the country where the property is situated;
- (d) notwithstanding point (c), a tenancy of immovable property concluded for temporary private use for a period of no more than six consecutive months shall be governed by the law of the country where the landlord has his habitual residence, provided that the

- tenant is a natural person and has his habitual residence in the same country;
- (e) a franchise contract shall be governed by the law of the country where the franchisee has his habitual residence;
- (f) a distribution contract shall be governed by the law of the country where the distributor has his habitual residence;
- (g) a contract for the sale of goods by auction shall be governed by the law of the country where the auction takes place, if such a place can be determined;
- (h) a contract concluded within a multilateral system which brings together or facilitates the bringing together of multiple third-party buying and selling interests in financial instruments, as defined by Article 4(1), point (17) of Directive 2004/39/EC, in accordance with non-discretionary rules and governed by a single law, shall be governed by that law.
2. Where the contract is not covered by paragraph 1 or where the elements of the contract would be covered by more than one of points (a) to (h) of paragraph 1, the contract shall be governed by the law of the country where the party required to effect the characteristic performance of the contract has his habitual residence.
3. Where it is clear from all the circumstances of the case that the contract is manifestly more closely connected with a country other than that indicated in paragraphs 1 or 2, the law of that other country shall apply.
4. Where the law applicable cannot be determined pursuant to paragraphs 1 or 2, the contract shall be governed by the law of the country with which it is most closely connected.

နမူနာအမှု ၂(က) အရ

အကြောင်းခြင်းရာ။ ။ မြန်မာနိုင်ငံ၏လျှပ်စစ်ပစ္စည်းရောင်းချရေးလုပ်ငန်းဖြစ်သော A ကုမ္ပဏီသည် X နိုင်ငံ၏ B ကုမ္ပဏီထံမှ ရေခါသေတွာများကို ဝယ်ယူရန် A ကုမ္ပဏီ နှင့် B ကုမ္ပဏီတို့အကြား စာချုပ်ချပ်ဆို၍ ရေခါသေတွာများကို ဝယ်ယူခဲ့သည်။

အရောင်းအဝယ်စာချုပ်ထဲတွင် လွှမ်းမိုးဥပဒေကို သတ်မှတ်ထားပါက သတ်မှတ်ထားသည့် ဥပဒေက သာ လွှမ်းမိုးဥပဒေဖြစ်စေရမည်။


အရောင်းအဝယ်စာချုပ်ထဲတွင် လွှမ်းမိုးဥပဒေကို သတ်မှတ်ထားခြင်းမရှိပါက ရောင်းချသူအမြဲနေထိုင်ရာအောင် ဖြစ်သော X နိုင်ငံ၏ ဥပဒေကသာ လွှမ်းမိုးဥပဒေဖြစ်စေရမည်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းသံရေး ကိစ္စရုစ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

Franchise စာချုပ် နမူနာအမှု

အကြောင်းခြင်းရာ။ ။ X နိုင်ငံတွင် တည်ရှိသော ကြက်ကြော်ဆိုင်ခွဲများ (Franchise) လုပ်ပိုင်ခွင့်ပေးအပ်သူ (Franchiser) က Y နိုင်ငံ၏ လုပ်ပိုင်ခွင့်ရသူ (Franchisee) နှင့် Franchise စာချုပ်ကို ချုပ်ဆိုပြီး Y နိုင်ငံတွင် ကြက်ကြော်ဆိုင်ခွဲကို ဖွင့်လှစ်သည့်အခါ ငါး၏ကြွမ်းမို့ပေးအပ်သည် -

- Franchise စာချုပ်၏ လွှမ်းမိုးဥပဒေကို သဘောတူညီထားပါက သတ်မှတ်ထားသော ဥပဒေကာသာ လွှမ်းမိုးဥပဒေဖြစ်ပြီး၊
- သဘောတူညီထားမှုမရှိပါက လွှမ်းမိုးဥပဒေသည် လုပ်ပိုင်ခွင့်ရသူ (Franchisee) ၏ Y နိုင်ငံ၏ ဥပဒေဖြစ်လာသည်။



(ခ) အမြဲနေထိုင်ရာအောင်

အထက်ပါကဲ့သို့ လွှမ်းမိုးဥပဒေကို ဆုံးဖြတ်သည့် အယူအဆဖြစ်သော အမြဲတမ်းလိပ်စာ တည်ရှိရာအောင်လျဉ်း၍ စာချုပ်ချုပ်ဆိုချိန်တွင် အောက်ပါအောင်အဖြစ် ယူဆနိုင်သည် -

- ကုမ္ပဏီနှင့်အခြားဥပဒေအရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ ယင်းတို့ကို ကြိုးကြပ်သည့် ပဟိုအောင် (ဥပမာ၊ ရုံးချုပ်၏ တည်နေရာအောင်)၊
- ပုဂ္ဂလိကနှင့်စပ်လျဉ်း၍ ယင်း၏ အဓိကလုပ်ငန်းလုပ်ကိုင်ရာအောင်၊
- စာချုပ်သည် ဆိုင်ခွဲ၊ ကိုယ်စားလှယ်နှင့် အလုပ်ဌာနများအတွက် ချုပ်ဆိုခြင်း သို့မဟုတ် စာချုပ်တွင် ယင်းဆိုင်ခွဲ၊ ကိုယ်စားလှယ်နှင့် အလုပ်ဌာနများက လုပ်ဆောင်ရန် တာဝန်ရှိပါက ငါးဆိုင်ခွဲ၊ ကိုယ်စားလှယ်နှင့် အလုပ်ဌာနများ တည်ရှိရာအောင်။

[Rome I]

Article 19 (Habitual Residence)

1. For the purposes of this Regulation, the habitual residence of companies and other bodies, corporate or unincorporated, shall be the place of central administration.

The habitual residence of a natural person acting in the course of his business activity shall be his principal place of business.

2. Where the contract is concluded in the course of the operations of a branch, agency or any other establishment, or if, under the contract, performance is the responsibility of such a branch, agency or establishment, the place where the branch, agency or any other establishment is located shall be treated as the place of habitual residence.

3. For the purposes of determining the habitual residence, the relevant point in time shall be the time of the conclusion of the contract.

၄။ စာချုပ်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်စပ်လျဉ်းသည်ခြင်းချက်များ

အထက်ပါအတိုင်း စာချုပ်ချုပ်ဆိုသူတို့၏ မိမိကိုယ်တိုင်စီမံဆောင်ရွက်နိုင်ခြင်း အခြေခံမှုအရ စာချုပ်၏ လွမ်းမိုးဥပဒေကိုအခြေခံအနေဖြင့် စာချုပ်ချုပ်ဆိုသူတို့၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် (Freedom of Choice) အဖြစ် ပေးအပ်ထားသင့်သည်။ စာချုပ်ချုပ်ဆိုသူအနေဖြင့် စာချုပ်၏လွမ်းမိုးဥပဒေကို ရွေးချယ်ပိုင်ခွင့်ရှိသော်လည်း ပြည်သူ့အကျိုးစီးပွားနှင့် လူဘောင်အဖွဲ့အစည်း ဆိုင်ရာမှတ်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် လွမ်းမိုးဥပဒေကို ရွေးချယ်နိုင်သည့် အခွင့်အရေးကို ဥပဒေပြုနိုင်ချက်ဖြင့် ကန့်သတ်ထားသည့် အခြေအနေများလည်းရှိသည်။ ယေဘုယျအားဖြင့် အောက်ပါအဖြေအနေများ ဖြစ်သည် -

- (၁) စားသုံးသူများနှင့်သက်ဆိုင်သောစာချုပ်တွင်စသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေများ
- (၂) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် အလုပ်သမားများအား အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေများ
- (၃) မဖြစ်မနေ လိုက်နာကျင့်သုံးရမည့် ပြုဌာန်းချက်များ (Overriding mandatory provisions)။
- (၄) စားသုံးသူများနှင့် သက်ဆိုင်သောစာချုပ်တွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေများ

နမူနာအမှု - ၂ (ခ)

X နိုင်တွင် အမြဲနေထိုင်သော A သည် Y နိုင်တို့၏ လုပ်ငန်းရှင်ဖြစ်သော B ကုမ္ပဏီထံမှ အင်တာနှင်းမှတစ်ဆင့် smart phone ကိုဝယ်ယူခဲ့သည်။ A သည် B ကုမ္ပဏီ ထံမှ ပေးပို့သော smart

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းသို့ ကိစ္စရုပ်များကို ဥပဒေချေထောင့်မှ လေ့လာခြင်း

phone ကို လက်ခံရရှိသည်နင့် တစ်ပြိုင်နက် အသုံးပြုကြည့်သည့်အခါ အတွင်းစက်ပစ္စည်းချို့ယွင်း နေသဖြင့် အသုံးပြုခြင်းမရကြောင်းသိရသည်။ A သည် B ကုမ္ပဏီတံ့ စာချုပ်ဖောက်မှုအပေါ်အခြေခံပြီး နစ်နာကြေးရလိုမှုကို X နိုင်ငံတရားရုံးတွင် တရားစွဲဆိုခဲ့သည်။ A ၏ တောင်းဆိုမှုအား အသိအမှတ် ပြနိုင်၊ မပြနိုင်ကို မည်သည့်နိုင်ငံ၏ ဥပဒေဖြင့် ဆုံးဖြတ်မည်နည်း။ ထိုအပြင် B ကုမ္ပဏီ၏ ရောင်းချသည့် website တွင် ဖော်ပြထားသောစာချုပ်တွင် ငှါး website မှ တစ်ဆင့် ရောင်းချခြင်းဆိုင်ရာစာချုပ်များ၏ လွှမ်းမိုးဥပဒေသည် Y နိုင်ငံ၏ ဥပဒေသာဖြစ်ရမည်ဟု ရေးသားထားသော စာချုပ်စည်းကမ်းချက်ဝါရှိသည်။

စားသုံးသူများသည် လုပ်ငန်းရှင်များနှင့်ယဉ်လျှင် ငွေကြေးအင်အား ညီနှင့်နိုင်မှုအင်အားချင်းမမျှသဲ အားနည်းသောကြောင့် ထိုသို့အားနည်းသော စားသုံးသူများကို အကာအကွယ်ပေးရန်အတွက် ပိမိ ကိုယ်တိုင်စီမံဆောင်ရွက်နိုင်ခြင်း (Party Autonomy) ၏ အခြေခံအား ကန့်သတ်သည့်ဥပဒေများကို ပြဋ္ဌာန်းထားသည်။ ထိုသို့ကန့်သတ်ထားသော ဥပဒေများရှိသော်ကြားလည်း ထိုဥပဒေများကို သဘောတူညီ ချက်ဖြင့် ကျော်လွှားနိုင်မည်ဆိုပါက အားနည်းသော စာချုပ်ချုပ်ဆိုသူတို့အနေဖြင့် သဘောမတူမနေရ ဖြစ်နေပြီး ငှါးဥပဒေများကို ပြဋ္ဌာန်းထားခြင်းသည် အဓိပ္ပာယ်ရှိတော့မည်မဟုတ်ပေ။

ရောင်းချသူနင့် သာမန်ဝယ်ယူလိုသူတို့အကြား ချုပ်ဆိုသောစာချုပ်များကို သာမန်ဝယ်ယူသူ အမြဲ နေထိုင်သောနိုင်ငံမဟုတ်သည့် အခြားနိုင်ငံ၏ ဥပဒေကို လွှမ်းမိုးဥပဒေအဖြစ် သဘောတူရွေးချယ်နိုင် သည်။ သို့ရာတွင် စယ်ယူသူသည် အားနည်းသူဖြစ်ပါက ငှါးအမြဲနေထိုင်လေ့ရှိရာ နိုင်ငံ၏ဥပဒေကိုသာ လိုက်နာကျင့်သုံးရမည်။

ဥပမာအနေဖြင့် နမူနာအား - J (ခ) တွင် A အနေဖြင့် အခွင့်သာသော X နိုင်ငံ၏ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာဥပဒေများရှိပါက ယင်းဥပဒေများကို အခြေခံပြီး အခွင့်အရေးတောင်းဆို ပါက အသိအမှတ်ပြနိုင်ချေ ရှိသည်။ ပိုမြေးရှင်းလင်းပြီး နားလည်အောင်ဖော်ပြရမည်ဆိုလျှင် စားသုံးသူများ အား အလေးပေးသော စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) စားသုံးသူသည် ရောင်းချသူ၏ အမှားပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကုန်ပစ္စည်း ဝယ်ယူသည့် နေ့မှ (ရ) ရက်အတွင်း ဝယ်ယူမှုကို ပယ်ဖျက်နိုင်သည်။
- (ခ) စားသုံးသူ၏ စာချုပ်ပယ်ဖျက်ခွင့်ကို စွန်လွှတ်စေသည့် စာသုံးသူဆိုင်ရာ စာချုပ်ပါစည်းကမ်း သည် ကုန်သည်အနေဖြင့် ငှါးစာချုပ်ကိုလိုက်နာရန် ပျက်ကွက်ပါက ထိုစာချုပ်သည် ပျက်ပြယ် သည်။

စာသုံးသူကာကွယ်ရေးဥပဒေများအရ ကာကွယ်မှုကို ကျင့်သုံးခြင်းအား ကန့်သတ်ချက်

စားသုံးသူအမြဲနေထိုင်သည့်နိုင်ငံ၏ စားသုံးသူကာကွယ်ရေးဥပဒေများအရ ရရှိသောအကာအကွယ် ကို စာချုပ်ချုပ်ဆိုသူများ၏ သဘောတူညီမှုဖြင့် ငှါးအကာအကွယ်အား ပိတ်ပင်၍မဟု မပြဋ္ဌာန်းထားမှ သာလျှင် စားသုံးသူအမြဲနေထိုင်သည့်နိုင်ငံ၏ စားသုံးသူကာကွယ်ရေးဥပဒေများအရ ရရှိသော ငှါးအကာအကွယ်အား စာချုပ်ချုပ်ဆိုသူများ သဘောတူညီမှုဖြင့် အခြားနိုင်ငံ၏ဥပဒေကို လွှမ်းမိုးဥပဒေ

အဖြစ် အသုံးပြုပြီး ပိတ်ပင်နိုင်သည်။
[Rome I]

Article 6 (Consumer contracts)

- Without prejudice to Articles 5 and 7, a contract concluded by a natural person for a purpose which can be regarded as being outside his trade or profession (the consumer) with another person acting in the exercise of his trade or profession (the professional) shall be governed by the law of the country where the consumer has his habitual residence,
- Notwithstanding paragraph 1, the parties may choose the law applicable to a contract which fulfils the requirements of paragraph 1, in accordance with Article 3. Such a choice may not, however, have the result of depriving the consumer of the protection afforded to him by provisions that cannot be derogated from by agreement by virtue of the law which, in the absence of choice, would have been applicable on the basis of paragraph 1.

Preface

(23) As regards contracts concluded with parties regarded as being weaker, those parties should be protected by conflict-of- law rules that are more favourable to their interests than the general rules.

(၂) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် အလုပ်သမားများအား အကာအကွယ် ပေးပေးဆိုင်ရာဥပဒေများ

နမူနာအမှု - ၂ (၁)

X နိုင်တွင် အမြဲနေထိုင်သော အလုပ်သမား A သည် Y နိုင်မှ B1 ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သော B2 ကုမ္ပဏီနှင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုထားခဲ့သည်။

B2 ကုမ္ပဏီနှင့် သဘောတူစာချုပ်သည် တစ်ပတ်လျှင် နာရီ ၅၀ အလုပ်လုပ်ရမည်ဖြစ်ပြီး Y နိုင်၏ ဥပဒေကို လွှမ်းမိုးဥပဒေဖြစ်စေရမည်ဟု ထည့်သွင်းထားသည်။ X နိုင်၏ ဥပဒေတွင် တစ်ပတ်လျှင် ၄၂ နာရီကျော် အလုပ်လုပ်ပါက အချိန်ပိုကြေးကို ပေးချေရမည်ဟု၍ ပြောန်းထားသော်လည်း B2 ကုမ္ပဏီ သည် အချိန်ပို ၈ နာရီတာကို ပေးချေခြင်းမရှိခဲ့ပါ။ ထိုကြောင့် A သည် B2 ကုမ္ပဏီအား အချိန်ပိုကြေး ပေးချေရန် တောင်းဆိုရန်အတွက် X နိုင်၏ တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

အလုပ်သမားများသည် လုပ်ငန်းရှင်များနှင့်ယူလျှင် ငွေကြေးအင်အား ညီနှင့်နိုင်မှုအင်အား အားနည်းသောကြောင့် အလုပ်သမားများကို အကာအကွယ်ပေးရန်အတွက် တာချုပ်ချုပ်ဆိုသူများ၏ မိမိကိုယ်တိုင် စီမံဆောင်ရွက်နိုင်ခြင်း (Party Autonomy) ၏ အခြေခံအား ကန်သတ်ထားသည့် ဥပဒေများကို ပြဌာန်းခြင်းများလည်းရှိသည်။ ထိုသို့ ကန်သတ်ထားသည့် ဥပဒေများရှိသော်ဖြားလည်း ထိုဥပဒေများကို သဘောတူညီချက်ဖြင့် ကျော်လွှားနိုင်မည့်ဆိုပါက အားနည်းသောစာချုပ်ချုပ်ဆိုသူတို့ အနေဖြင့် သဘောမတူမနေရဖြစ်နေပြီး ငြင်းဥပဒေများကို ပြဌာန်းထားခြင်းသည် အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။

ထိုကြောင့် ပုဂ္ဂလိကအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားအကြား ချုပ်ဆိုသော အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်စာချုပ်နှင့်စပ်လျဉ်းပြီး တာချုပ်ချုပ်ဆိုသူတို့၏ သဘောတူညီချက်ရှိပါက ထိုပုဂ္ဂလိကဖြစ်သူ၏ အမြဲနေထိုင်သောနိုင်ငံမဟုတ်သည့် အခြားနိုင်ငံ၏ ဥပဒေကို လွှမ်းမိုးဥပဒေအဖြစ် သဘောတူခြင်းသည် အကျိုးဝင်သည်။ တစ်ဖန် ထိုသို့သော ဥပဒေများမရှိပါက ယင်းသို့သော ကုစားမှုများ ကို အသိအမှတ်မပြန်နိုင်။

အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား ချုပ်ဆိုသောစာချုပ်များကို သာမန်အလုပ်သမား အမြဲနေထိုင်သော နိုင်ငံမဟုတ်သည့် အခြားနိုင်ငံ၏ ဥပဒေကို လွှမ်းမိုးဥပဒေအဖြစ် သဘောတူရွေးချယ်နိုင်သည်။ သို့ရာတွင် အလုပ်သမားသည် အားနည်းသူဖြစ်ပါက ငြင်းအမြဲနေထိုင်လေ့ရှိရာနိုင်ငံ၏ ဥပဒေကိုသာ လိုက်နာကျင့်သုံးရမည်။

ဥပမာအနေဖြင့် နမူနာအမှု - J (g) တွင် အလုပ်သမား A သည် Y နိုင်ငံ၏ ဥပဒေကို လွှမ်းမိုးဥပဒေအဖြစ် သဘောတူထားပြီး A အတွက် အခွင့်သာသော X နိုင်ငံ၏ အလုပ်သမားများအား အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေများတည်ရှိပါက ထိုဥပဒေများကို အခြေခံ၍ အခွင့်အရေးများကို တောင်းဆိုခြင်းအား အသိအမှတ်ပြန်ရေးရှိသည်။ တစ်နည်းဆိုရသော ဥပဒေကပြဌာန်းထားသော အလုပ်ချိန်ကိုကျော်လွန်၍ အလုပ်လုပ်နေပါက အချိန်ပိုကြေးကို မဖြစ်မနေ ပေးချေရမည်ဖြစ်ပြီး ဥပဒေဖြင့် ပြဌာန်းထားသော အလုပ်ချိန်နှင့် ထိုသို့ပေးချေမှုကို သဘောတူညီမှုဖြင့် ပြောင်းလဲချုပ်ရနိုင်သော အခြေအနေဖြစ်သည်။

အလုပ်သမားဥပဒေအရ ကာကွယ်မှုကို ကျင့်သုံးခြင်းအား ကန်သတ်ချက်

အလုပ်သမားအမြဲနေထိုင်သည့်နိုင်ငံ၏ အလုပ်သမားအကာအကွယ်ပေးရေး ဥပဒေများအရ ရရှိသော အကာအကွယ်ကို တာချုပ်ချုပ်ဆိုသူများ၏ သဘောတူညီမှုဖြင့် ပိတ်ပင်၍မရဟု မပြဌာန်းထားမှ သာလျှင် အလုပ်သမားအမြဲနေထိုင်သည့်နိုင်ငံ၏ အလုပ်သမားအကာအကွယ်ရေး ဥပဒေများအရ ရရှိသော ငြင်းအကာအကွယ်အား တာချုပ်ချုပ်ဆိုသူများ သဘောတူညီမှုဖြင့် အခြားနိုင်ငံ၏ ဥပဒေကို လွှမ်းမိုးဥပဒေအဖြစ် အသုံးပြုပြီး ပိတ်ပင်နိုင်သည်။

[Rome I]

Article 8 Individual employment contracts

1. An individual employment contract shall be governed by the law chosen by the parties in accordance with Article 3. Such a choice of law may not, however, have the result of depriving the employee of the protection afforded to him by provisions that cannot be derogated from by agreement under the law that, in the absence of choice, would have been applicable pursuant to paragraphs 2, 3 and 4 of this Article.
2. To the extent that the law applicable to the individual employment contract has not been chosen by the parties, the contract shall be governed by the law of the country in which or, failing that, from which the employee habitually carries out his work in performance of the contract. The country where the work is habitually carried out shall not be deemed to have changed if he is temporarily employed in another country.

(၃) မဖြစ်မနေလိုက်နာကျင့်သုံးရမည့် ပြဌာန်းချက်များ (Overriding Mandatory Provisions)

နိုင်ငံအသီးသီးတွင် မူဝါဒအရ အထူးသဖြင့် မဖြစ်မနေလိုက်နာကျင့်သုံးရမည့် ဥပဒေများ ကို ပြဌာန်းထားရှိသည်။ ယင်းဥပဒေများသည် စာချုပ်ချုပ်သူများ၏ သဘောတူသီးမှ ရှိ/မရှိနှင့် မသက်ဆိုင်ဘဲ မဖြစ်မနေလိုက်နာရမည့် ပြဌာန်းချက်များဖြစ်သည်။ အားလုံး သောဥပဒေများတွင် ယင်းဥပဒေများသည် နိုင်ငံအလိုက် ကွဲပြားခြားနားဖြီး မည်သို့ ပြဌာန်းရမည့်ကို Rome I တွင် အတိအလင်း ဖော်ပြထားခြင်းမရှိပါ။

ဥပမာ - မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ (TIPRL) အရ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများသည် မရွှေ့မပြောင်းနိုင်သောပစ္စည်းအား ပိုင်ဆိုင် ခွင့်မရှိပါ။ TIPRL သည်မြန်မာနိုင်ငံတွင် မြေပိုင်ဆိုင်မှုမူဝါဒပေါ်တွင် အခြေခံသည်။ TIPRL အရ ခမှတ်ထားသော ကန့်သတ်ချက်အား စာချုပ်ချုပ်ဆိုသူများသည် မြန်မာနိုင်ငံဥပဒေ မဟုတ်ဘဲ နိုင်ငံခြားဥပဒေကို ကျင့်သုံးရန် သဘောတူခြင်းအားဖြင့် TIPRL ရှိ မရွှေ့ မပြောင်းနိုင်သောပစ္စည်းများဆိုင်ရာ ကန့်သတ်ချက်ကို ရောင်တိမ်းရန် ပြုလုပ်နိုင်ကောင်း ပြုလုပ်နိုင်ပေးသည်။ သို့သော် ဤဥပမာတွင် မဖြစ်မနေလိုက်နာ ကျင့်သုံးရမည့် ပြဌာန်းချက်များဖြစ်သော TIPRL ပါပြဌာန်းချက်သည် လွှမ်းမှုးဥပဒေနှင့်စပ်လျဉ်း၍ စာချုပ်ချုပ်ဆိုသူများ၏ မည်သည့်သဘောတူသီးချက်အပေါ်တွင် မဆို လွှမ်းမှုးသည်။ သို့ရာတွင် ယင်းမဖြစ်မနေလိုက်နာကျင့်သုံးရမည့် ဥပဒေများ၏ သက်ရောက်မှုသည် ခြောင်းချက်အနေဖြင့်သာဖြစ်သည် ဟူသောအချက်ကို သတိပြုရမည့်ဖြစ်သည်။ Rome I တွင်လည်း မဖြစ်မနေလိုက်နာကျင့်သုံးရမည့် ပြဌာန်းချက်များ (Overriding Mandatory Provisions) ကို အကန့်အသတ်ဖြင့် အစိုးာယ်ဖွံ့ဖိုးသုံးကြောင်း ဖော်ပြထားသည်။

[Rome I]

Article 9 Overriding mandatory provisions

- Overriding mandatory provisions are provisions the respect for which is regarded as crucial by a country for safeguarding its public interests, such as its political, social or economic organisation, to such an extent that they are applicable to any situation falling within their scope, irrespective of the law otherwise applicable to the contract under this Regulation.
- Nothing in this Regulation shall restrict the application of the overriding mandatory provisions of the law of the forum.

Preface

(37) The concept of 'overriding mandatory provisions' should be distinguished from the expression 'provisions which cannot be derogated from by agreement' and should be construed more restrictively.

(အစိကအချက်များ)

- စာချုပ်ချုပ်ဆိုသူများသည် လွှမ်းမိုးဥပဒေကို ရွေးချယ်ပိုင်ခွင့်ရှိသော်လည်း ပြည်သူ့အကျိုးစီးပွားနှင့် လူဘောင်အဖွဲ့အစည်းဆိုင်ရာမှတ်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် ပြောန်းထားသော မဖြစ်မနေလိုက်နာရန်လိုအပ်သည့် ဥပဒေများကို လိုက်နာရမည်။
- ဥပမာ -
 - (၁) စားသုံးသူများနှင့်သက်ဆိုင်သော စာချုပ်တွင် စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာ ဥပဒေများ၊
 - (၂) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်တွင် အလုပ်သမား အကာအကွယ် ပေးရေးဆိုင်ရာဥပဒေများ၊
 - (၃) မဖြစ်မနေ လိုက်နာကျင့်သုံးရမည့် ပြောန်းချက်များ (Overriding Mandatory Provisions)။
- မဖြစ်မနေ လိုက်နာကျင့်သုံးရမည့် ပြောန်းချက်များ (Overriding Mandatory Provisions) ရှိပါက စာချုပ်ချုပ်ဆိုသူများအနေဖြင့် စာချုပ်တွင် သဘောတူထားသော လွှမ်းမိုးဥပဒေကို အသုံးပြုနိုင် မည်မဟုတ်ပေါ့။ မဖြစ်မနေလိုက်နာကျင့်သုံးရမည့် ပြောန်းချက်များသည် တိကျမှုမရှိပါက အကန် အသတ်ဖြင့်သာ အဓိုကယ်ဖွင့်ဆိုသင့်သည်။

၅။ စာချုပ်တွင် မပါဝင်သော တာဝန်များ

စာချုပ်ပါတာဝန်များနှင့် စပ်လျဉ်း၍ လွမ်းမိုးဥပဒေအကြောင်း အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ စာချုပ်တွင်မပါဝင်သော တာဝန်များကို ဆက်လက်ဖော်ပြသွားပါမည်။

(၁) စာချုပ်တွင်မပါဝင်သော တာဝန် (Non-Contractual Obligations)

စာချုပ်တွင်မပါဝင်သောတာဝန်များနှင့် စပ်လျဉ်းပြီး နိုင်ငံအသီးသီးတွင် ဥပဒေအချင်းချင်း ပဋိဌာန် ဖြစ်မှုဆိုင်ရာ ဥပဒေကို ပြည်တွင်းဥပဒေအဖြစ် သီးသန့်ပြောန်းထားကြသည်။ ဥပမာအားဖြင့် ဥရောပသမဂ္ဂ၏ အနွေးဝင်နိုင်ငံများတွင် စာချုပ်၏တာဝန်များနည်းတူ စာချုပ်တွင် မပါဝင်သော တာဝန်များနှင့် သက်ဆိုင်သည့် REGULATION (EC) No 864/2007 OF THE EUROPEAN PARLIAMENT AND OF THE COUNCIL of 11 July 2007 on the Law Applicable to Non-Contractual Obligations (Rome II) ကို ပြောန်းထားသည်။ (နောက်တွင် “Rome II” ဟု သုံးနှုန်းသွားမည်။)

နမူနာအမှု - J (ယောက်)

X နိုင်ငံတွင် အမြဲနေထိုင်သော A သည် Z နိုင်ငံမှ X နိုင်ငံသို့ အပြန်လမ်းချလတ်ဖြစ်သည့် Y နိုင်ငံတွင် Z နိုင်ငံ၏ လုပ်ငန်းရှင် C ၏ ကုန်ကားနှင့် တိုက်မိ၍ A ၏ ကားသည် ကြီးမားစွာ ပျက်စီးခဲ့ပြီး၊ A ကိုယ်တိုင့်လည်း ဒက်ရာရရှိခဲ့သည်။ A သည် C အား နစ်နာကြား (ကားပြင်ဆင်စရိတ်နှင့် ဆေးကုသ စရိတ်) ကို တောင်းဆိုရန်အလိုကြာ X နိုင်ငံ၏ တရားရုံးတွင် တရားမနစ်နာမှုအဖြစ် လျော်ကြားပေးချေရန် တရားစွဲဆိုခဲ့သည်။ ယင်းတောင်းဆိုမှုကို မည်သည့်နိုင်ငံ၏ ဥပဒေနှင့် ဆုံးဖြတ်မည်နည်း။

စာချုပ်တွင်မပါဝင်သောတာဝန်များ၏ အဓိကသာဓကမှာ တရားမနစ်နာမှုကို အခြေခံသည့် တောင်းဆိုမှုမပင်ဖြစ်သည်။ ROME II အရ ထိုတရားမနစ်နာမှု၏ လွမ်းမိုးဥပဒေသည် အခင်းဖြစ်ပွားသည့် (နစ်နာမှု ပေါ်ပေါက်စေသည့်) ဒေသ၏ ဥပဒေဖြစ်သည်။

နမူနာအမှု - J (ယောက်) တွင် C ၏ တရားမနစ်နာမှုဆိုင်ရာ အကျိုးအပြစ်သည် အခင်းဖြစ်ပွားသည့် Y နိုင်ငံ၏ ဥပဒေဖြင့် ဆုံးဖြတ်ရမည်ဖြစ်သည်။ ထိုအခါ ဥပမာအားဖြင့် A ၏ ကားပြင်ဆင်စရိတ်နှင့် ဆေးကုသ စရိတ် စသည်တို့သည် X နိုင်ငံတွင် ပေးချေခဲ့ရပါကလည်း ရလဒ်မှာ ကွဲပြားခြားမှုမရှိပေါ်။ (Rome II Preface (17) ကိုကားရန်)

Rome II

Preface (17)

The law applicable should be determined on the basis of where the damage occurs, regardless of the country or countries in which the indirect consequences could occur.

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းသံရေး ကိစ္စရုပ်များကို ဥပဒေရွေ့ထောင့်မှ လေ့လာခြင်း

Accordingly, in cases of personal injury or damage to property, the country in which the damage occurs should be the country where the injury was sustained or the property was damaged respectively.

သို့သော် ခြင်းချက်အနေဖြင့် C သည် Z နိုင်ငံမှ မဟုတ်ဘဲ X နိုင်ငံ၏ လုပ်ငန်းရှင်ဖြစ်ခဲ့ပါက အခင်းဖြစ်သည့် ဒေသသည် Y နိုင်ငံပင်ဖြစ်လင့်ကား X နိုင်ငံ၏ ဥပဒေသည် လွှမ်းမိုးဥပဒေဖြစ်သည်။ အမှုသည်နှစ်ဦးစလုံး X နိုင်ငံတွင် အမြေနေထိုင်ပါက X နိုင်ငံ၏ ဥပဒေကို လွှမ်းမိုးဥပဒေအဖြစ် သတ်မှတ်ခြင်းသည် အမှုသည် နှစ်ဦးစလုံးအတွက် အဆင်ပြောစေသည်။ (Rome II ပုဒ်မ ၄(၂))

[Rome II]

Article 4

General rule

- Unless otherwise provided for in this Regulation, the law applicable to a non-contractual obligation arising out of a tort/delict shall be the law of the country in which the damage occurs irrespective of the country in which the event giving rise to the damage occurred and irrespective of the country or countries in which the indirect consequences of that event occur.
- However, where the person claimed to be liable and the person sustaining damage both have their habitual residence in the same country at the time when the damage occurs, the law of that country shall apply.
- Where it is clear from all the circumstances of the case that the tort/delict is manifestly more closely connected with a country other than that indicated in paragraphs 1 or 2, the law of that other country shall apply.

အထက်ပါအကြောင်းအရာများသည် အခြေခံသဘောတရားများဖြစ်ပြီး တရားမနစ်နာမှုအပါအဝင် စာချုပ်တွင်မပါဝင်သော တာဝန်များနှင့်စပ်လျဉ်း၍ အချို့သောအခြေအနေများတွင် ကာယကံရှင်တို့၏ မိမိကိုယ်တိုင်စီမံဆောင်ရွက်နိုင်ခြင်း (Party Autonomy) ကို အထူးအလေးထား၍ စာချုပ်ချုပ်ဆိုသူတို့၏ သဘောတူညီမှုဖြင့် လွှမ်းမိုးဥပဒေကိုဆုံးဖြတ်ခြင်းလည်း ခွင့်ပြုပေးသင့်သည်။

အတိအကျဆိုရသော အောက်ပါအခြေအနေများတွင် သဘောတူညီမှုကို ကာယကံရှင်များက အတိ အလင်းဖော်ပြ၍ ကြိုတင်သဘောတူကြခြင်းအားဖြင့် လွှမ်းမိုးဥပဒေကို လွတ်လပ်စွာရွေးချယ်နိုင်သည် (Rome II ပုဒ်မ ၁၄ (၁-ခ)) -

- (က) နစ်နာမူကို ဖြစ်ပေါ်စေသော အဆင်းဖြစ်ပွားမှ ပေါ်ပေါက်သည့်နောက်တွင် ကာယကံရှင်တို့၏ သဘောတူညီမှုရှိခြင်း;
- (ခ) ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကိစ္စရုပ်များတွင် နစ်နာမူကိုဖြစ်ပေါ်စေသော အဆင်းဖြစ်ပွားမှ မတိုင်စီ စာချုပ်ချုပ်ဆိုသူတို့အကြား လွတ်လပ်စွာ ညီနှင့်ခြင်းဖြင့် သဘောတူညီမှုရှိခြင်း။

အထက်ပါ (က) သည် ဥပမာအားဖြင့် နမူနာအမှု - J (ယ) တွင် A နှင့် C တို့သည် ယာဉ်တိုက်မှ ဖြစ်ပွားပြီးနောက် ယင်းယာဉ်တိုက်မှုနှင့်စပ်လျဉ်း၍ နစ်နာကြေးများကို ပေးလျဉ်ရန် တာဝန် ရှိ၊ မရှိ ကို X နိုင်ငံ၏ ဥပဒေဖြင့် ဆုံးဖြတ်ရမည်ဟု သဘောတူထားသော အခြေအနေကို ဆိုလိုသည်။

အထက်ပါ (ခ) သည် X နိုင်ငံမှ ရောင်းချသူ A က Y နိုင်ငံမှ Smart Phone ထုတ်လုပ်သူ B နှင့် Smart Phone ကို တစ်ဆင့်ရောင်းချသည့်စာချုပ်တွင် စာချုပ်တွင်မပါဝင်သောတာဝန်များအပါအဝင် Smart Phone ရောင်းချရာမှ ဖြစ်ပေါ်လာသော တာဝန်များအားလုံးအား Z နိုင်ငံ၏ ဥပဒေကိုအခြေခံ၍ ဆုံးဖြတ်မည်ဟုသော သဘောတူညီချက်ပြနိုင်သည်။

Rome II

Article 14 (Freedom of Choice)

1. The parties may agree to submit non-contractual obligations to the law of their choice:

(a) by an agreement entered into after the event giving rise to the damage occurred;

or

(b) where all the parties are pursuing a commercial activity, also by an agreement freely negotiated before the event giving rise to the damage occurred.

The choice shall be expressed or demonstrated with reasonable certainty by the circumstances of the case and shall not prejudice the rights of third parties.

(J) ပစ္စည်းများဆိုင်ရာ ဥပဒေများ (Property Laws)

ပစ္စည်း (Property) တွင် ခွဲ့ပြောင်းနိုင်သည့်ပစ္စည်း (Movable Property) နှင့် မခွဲ့ပြောင်းနိုင်သည့်ပစ္စည်း (Immovable Property) ဟူ၍ ရှိသည်။ ခွဲ့ပြောင်းနိုင်သည့်ပစ္စည်းတွင် အကောင်အထည်ရှိသောပစ္စည်း (Tangible Property) နှင့် အကောင်အထည်မရှိသောပစ္စည်း (Intangible Property) ဟူ၍ ထပ်မံခွဲခြားနိုင်သည်။ ဥပမာအားဖြင့် အထက်တွင် ဖော်ပြခဲ့သော Smart Phone နှင့် ကားတို့သည် အကောင်အထည်ရှိသောပစ္စည်း (Tangible Property) ဖြစ်ပြီး၊ အစုရှယ်ယာနှင့် အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးတို့သည် အကောင်အထည်မရှိသော ပစ္စည်း (Intangible Property) အဖြစ် အမျိုးအစားခွဲခြားနိုင်သည်။

အပြည်ပြည်ဆိပ်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း (Movable Property)၊ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း (Immovable Property) နှင့်ပတ်သက်သည့် အခွင့်အရေးများ၊ လွှဲပြောင်းခြင်းများ၊ အကျိုးခံစားခွင့် ကုန်ဆုံးခြင်း များတို့နှင့်စပ်လျဉ်းသည့် အချက်အလက်များသည် အခြေခံအားဖြင့် ယင်းရွှေ့ပြောင်းနိုင်သည့် ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းတို့၏ တည်ရှိရာနိုင်ငံ၏ ဥပဒေဖြင့် ဆုံးဖြတ်ရသည်။

(၁) မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း

မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း (Immovable Property) ၏ ဥပဒေစနစ်သည် နိုင်ငံအလိုက် အမျိုးမျိုးကွဲပြားပြီး အားမျိုးနိုင်ငံ၏ ဥပဒေကို အခြေခံ၍ ဆုံးဖြတ်ပါက ငါးမရွှေ့မပြောင်း နိုင်သည့်ပစ္စည်းနှင့်ပတ်သက်သည့် အခွင့်အရေးများ၊ လွှဲပြောင်းခြင်းများ၊ အကျိုးခံစားခွင့် ကုန်ဆုံးခြင်းများတို့နှင့် စပ်လျဉ်းပြီး သဟဇာတ်ဖြစ်နိုင်မည် မဟုတ်ပါ။ ထိုအပြင် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း တည်ရှိရာအောက်ပါအခြေခံခြင်းသည် စာချုပ်ချုပ်ဘူတိ အနေနှင့် ကြိုတင်ခန့်မှန်း တွေးဆန်မည်ဖြစ်သည်။ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို လည်း ထိနည်းတူ စဉ်းစားသုံးသပ်သင့်သည်။

မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း (Immovable Property) တို့နှင့်ပတ်သက်သည့် အခွင့်အရေး များ၊ လွှဲပြောင်းခြင်းများ၊ အကျိုးခံစားခွင့် ကုန်ဆုံးခြင်းများတို့နှင့် စပ်လျဉ်းပြီး လွှမ်းမိုးဥပဒေ သည် အောက်ပါကူးသို့သော အငြင်းပွားမှု သာဓကများရှိသည် -

အမူ -J (c)

X နိုင်ငံ၏ developer ဖြစ်သော A က ရောင်းချသည့် X နိုင်ငံ၏ ကွန်ဒိုပိန်ယံ ပိုင်ဆိုင်မှုအခွင့် အရေးကို Y နိုင်ငံမှ B က ဝယ်ယူခဲ့သည်။ ယင်းပိုင်ဆိုင်မှုအခွင့်အရေးကို A မှ B သို့ မည်သည့် အချိန်တွင် လွှဲပြောင်းခဲ့သနည်း ဆုံးသည်နှင့်စပ်လျဉ်းပြီး X နိုင်ငံ၏ တရားရုံးတွင် ဆုံးဖြတ်ပါက မည်သည့် နိုင်ငံ၏ ဥပဒေကို အခြေခံ၍ ဆုံးဖြတ်မည်နည်း။

အမူ J-ယ တွင် A နှင့် B တို့၏ အရောင်းအဝယ်စာချုပ်သည် လွှမ်းမိုးဥပဒေ၏ သဘောတူညီချက်နှင့် မသက်ဆိုင်ဘဲ ကွန်ဒိုပိန်ယံတည်ရှိသော အရပ်အောက်ဖြစ်သည့် X နိုင်ငံ၏ ဥပဒေဖြင့် ဆုံးဖြတ်ရမည်။

(၂) ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း

အကောင်အထည်ရှိသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို အကောင်အထည်မရှိသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများနှင့်ကွဲလွှဲသော နည်းလမ်းများဖြင့် လုပ်ဆောင်သင့်သည်။ တစ်နည်းအားဖြင့် ထိုသို့ အကောင်အထည်မရှိသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် အခွင့်အရေးပေါ်ပေါက်စေသော အကြောင်းအရင်းဖြစ်သည့် နိုင်ငံဥပဒေဖြင့် ဆုံးဖြတ်စေရမည်။

(၃) ကုမ္ပဏီနှင့် သက်ဆိုင်သော ဥပဒေ (Company Law)

ဥပမာအားဖြင့် အစုရယ်ယာရှင်များ၏ အထွေထွေအစဉ်းအဝေးများ၊ ဒါရိုက်တာများနှင့် အစုရယ်ယာရှင်များ၏ အခွင့်အရေးများစသည့် ကုမ္ပဏီဖွဲ့စည်းမှုနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲ့ခြင်းများသည် ကုမ္ပဏီကို ထူထောင်သည့်အောင် ဥပဒေအရ ဆုံးဖြတ်ရမည်။ သာကော အနေဖြင့် X နိုင်ငံမှ A ကုမ္ပဏီ နှင့် Y နိုင်ငံမှ B ကုမ္ပဏီတို့သည် X နိုင်ငံတွင် ဖက်စပ်အဖြစ် C ကုမ္ပဏီကို ထူထောင်ရာတွင်၊ A ကုမ္ပဏီ နှင့် B ကုမ္ပဏီတို့အကြေားရှိ ဖက်စပ်ဆိုင်ရာတာချုပ် (အစုရယ်ယာရှင်များတာချုပ်) ၏ လွှမ်းမိုးဥပဒေအဖြစ် Y နိုင်ငံ သို့မဟုတ် အခြား Z နိုင်ငံ၏ ဥပဒေကို ရွှေးချယ်ထားသော်လည်း ကုမ္ပဏီဖွဲ့စည်းခြင်းနှင့် အစုရယ်ယာရှင်များ၏ အခွင့်အရေးများကို C ကုမ္ပဏီ တည်ရှိရာ X နိုင်ငံ၏ ဥပဒေဖြင့် ဆုံးဖြတ်ရမည်။

(အမိန့်အချက်များ)

- စာချုပ်တွင်မပါဝင်သောတာဝန်များသည် တရားမနစ်နာမူကို အကြေခံသည့် တောင်းဆိုမှုများ ဖြစ်သည့်အလောက်၊ ယင်းတရားမနစ်နာမူ၏ လွှမ်းမိုးဥပဒေသည် အခင်းဖြစ်ပွားသည့် (နစ်နာမူ ပေါ်ပေါက်စေသည့်) အောင် ဥပဒေဖြစ်သည်။
- စာချုပ်အရ လွှမ်းမိုးဥပဒေကို သဘောတူညီထားသော်လည်း မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းနှင့် အကောင်အထည်ရှိသောပစ္စည်း ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းတို့၏ အခွင့်အရေးများ၊ လွှေပြောင်းခြင်းများ၊ အကျိုးခံစားခွင့် ကုန်ဆုံးခြင်းများအပေါ် လွှမ်းမိုးဥပဒေသည် ယင်းပစ္စည်းတည်ရှိရာနိုင်ငံ၏ ဥပဒေဖြစ်သည်။
- အကောင်အထည်မရှိသောပစ္စည်းနှင့် စပ်လျဉ်း၍ ငါးအခွင့်အရေးကို ပေးအပ်ခြင်း၊ လွှေပြောင်းခြင်း၊ အကျိုးခံစားခွင့် ကုန်ဆုံးခြင်းတို့ကို ဆုံးဖြတ်ရာတွင် လွှမ်းမိုးဥပဒေသည် ထိုအခွင့်အရေးတည်ရှိရာ နိုင်ငံ၏ ဥပဒေဖြစ်သည်။
- ကုမ္ပဏီဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းသည့် အချက်အလက်များကို ဆုံးဖြတ်ရာတွင် လွှမ်းမိုးဥပဒေသည် ထိုကုမ္ပဏီ တည်ထောင်သည့် နိုင်ငံ၏ ဥပဒေဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

အခန်း(၃) အပြည်ပြည်ဆိုင်ရာ စာချုပ်များ၏ အခြေခံသဘောတရားများ

၁။ အပြည်ပြည်ဆိုင်ရာ စာချုပ်များချုပ်ဆိုခြင်း

(၁) အပြည်ပြည်ဆိုင်ရာစာချုပ်များချုပ်ဆိုခြင်း

(က) အပြည်ပြည်ဆိုင်ရာစာချုပ် အမျိုးအစားများနှင့် ရုပ်ထွေးမှုများ

မျက်မှောက်ခေတ်ပျော်ရွက်တွင် အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ အချင်းချင်း စာချုပ်ချုပ်ဆို၍ ဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းအမျိုးအစား အမြောက်အမြားရှိပြီး၊ ယင်းနည်းတူ စာချုပ်အမျိုးမျိုးကိုအသုံးပြုလျက်ရှိကြောင်း တွေ့ရသည်။ အများဆုံးတွေ့ရှိ ရသောစာချုပ်များကို အောက်တွင်ဖော်ပြထားသည် -

- ✓ ကုန်ထုတ်လုပ်မှုဆိုင်ရာသဘောတူစာချုပ် - ကုန်ထုတ်လုပ်သူအား စိတ်ချရသော စက်ယွန်ရားများ အသုံးပြုပြီး သတ်မှတ်ထားသောအရည်အသွေးရှိသည့် ကုန်ပစ္စည်းများကို ထုတ်လုပ်ရန်နှင့် ငါးကုန်ပစ္စည်းများကို Customer များမှ ဝယ်ယူရန်စသည့် စည်းကော်များပါဝင်သည့် ကုန်ထုတ်လုပ်သူနှင့် Customer တို့အကြား ချုပ်ဆိုသောသဘောတူစာချုပ် ဖြစ်သည်။ နိုင်ငြားမှအထည်လိပ်များကို တင်သွင်းလာပြီး၊ အဝတ်အထည်များအဖြစ်ချုပ်လုပ်၍ နိုင်ငြားသို့ ပြန်လည်တင်ပိုသည့် (Cutting, Making and Packing - CMP) လုပ်ငန်းများတွင် ကြုံစာချုပ် အမျိုးအစားကို အသုံးပြုလေ့ရှိသည်။
- ✓ နည်းပညာလိုင်စင်ဆိုင်ရာ သဘောတူစာချုပ် - အဆင့်မြင့်နည်းပညာ အသုံးပြုနည်းများကို သင်ကြားပို့ချုပ် ကုန်ပစ္စည်းများထုတ်လုပ်ခြင်း၊ ရောင်းချွေင့်ပြုခြင်းဖြင့် သတ်မှတ်ထားသော လိုင်စင်ကြေးကို ပေးချေဖော်ခြင်း စသည့်စည်းကော်များပါဝင်သော လိုင်စင်ထုတ်ပေးသူနှင့် လိုင်စင်ရရှိသူ တို့ကြား တာဝန်နှင့်အခွင့်အရေးများကို သတ်မှတ်ချုပ်ဆိုသော စာချုပ်ဖြစ်သည်။
- ✓ ဖက်စပ်လုပ်ငန်းဆိုင်ရာသဘောတူစာချုပ် - ပြည်တွင်းကုမ္ပဏီများနှင့် ပြည်ပကုမ္ပဏီများက ဖက်စပ်ကုမ္ပဏီ တည်ထောင်ကာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ စည်းကော်များပါဝင်သော နိုင်ငြားကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီများအကြား ချုပ်ဆိုသည့်ဖက်စပ်သဘောတူ စာချုပ်ဖြစ်သည်။
- ✓ ရုယ်ယာများဝယ်ယူခြင်းဆိုင်ရာသဘောတူစာချုပ် - ရင်နှီးမြှုပ်နှံသူက ပြည်တွင်းကုမ္ပဏီ၏ အစုရယ်ယာများကို ဝယ်ယူခြင်းဆိုင်ရာ နိုင်ငြားရင်းနှီးမြှုပ်နှံသူနှင့် အစုရယ်ယာရှင်အကြား ချုပ်ဆိုသော စာချုပ်ဖြစ်သည်။

ကုန်ရောင်းကုန်ဝယ်စာချုပ်များရှိ စည်းကော်များသည် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်း ဝယ်ယူမှုများအတွက် ချုပ်ဆိုသောစာချုပ်ဖြစ်ပါက ပိုမိုရှုပ်ထွေးလာသည်။ ဥပမာ - ကုန်ပစ္စည်းများကို နိုင်ငြားတာကာ ရွှေ့ပြောင်းရမည်ဖြစ်သည့်အတွက် ယင်းကုန်ပစ္စည်းများအား သယ်ယူပို့ဆောင်ရန် နည်းလမ်းများ၊ ပိုင်ဆိုင်မှုလွှာပြောင်းမည့်ကာလာ ရွှေ့ပြောင်းချိန်တွင် ကုန်ပစ္စည်းများပျက်စီးခြင်း စသည့်ကိစ္စရပ်များ အားလုံးအတွက် စာချုပ်ချုပ်ဆိုသူများသည် သဘောတူညီချက်များ ကြိုတင် သတ်မှတ်ထားရန် လိုအပ်သည်။ ထိုအပြင် ကုန်စည်းတန်ဖိုးများကိုပေးချေရှု၍ စာချုပ်ချုပ်ဆိုသူများသည် အပြည်ပြည်ဆိုင်ရာ ငွေလွှာပေးပို့ခြင်းနည်းလမ်းဖြင့် ပေးပို့ရမည်ဖြစ်သည်။ ကြုံကဲ့သို့ ရုပ်ထွေးမှုများကြောင့်

တာချုပ်ချုပ်ဆိုသူများသည် ဖော်ပြပါကိစ္စရုပ်များအားလုံး၏ အသေးစိတ်ကို တာချုပ်ထဲတွင် ထည့်သွင်းချုပ်ဆိုရမည် ဖြစ်သည်။ ထို့ပြင် ဖြန့်ဖြူးရောင်းချောင်းဆိုင်ရာတာချုပ်တွင် သတ်မှတ်သည့်နေရာ၌ ရောင်းချေရမည့် စည်းကမ်းချက်မျိုး ပါရီလျှင် ထိနေရာ၌သာ ပြန်လည်ဖြန့်ဖြူးရောင်းချေရမည်။

(ခ) တာချုပ်ချုပ်ဆိုခြင်း အဆင့်ဆင့်

အပြည်ပြည်ဆိုင်ရာတာချုပ်များ ချုပ်ဆိုရန် ညီနှင့်ရာတွင် တစ်ဆင့်ချင်းဆောင်ရွက်ရလေ့ရှိပြီး တာချုပ်ချုပ်ဆိုရာတွင် လန်းရှိခိုး ကြောမြင့်လေ့ရှိပါသည်။ ထို့သို့ ကြောမြင့်ရခြင်း အကြောင်းအရင်းများတွင် -

(ခ) ကုမ္ပဏီများအကြားချုပ်ဆိုသော တာချုပ်များသည် လုပ်ရှိလ်အချင်းချင်း ချုပ်ဆိုသော တာချုပ်များနှင့် မတူညီဘဲ များပြားရှုပ်ထွေးသော စည်းကမ်းချက်များကို တာချုပ်တွင် သဘောတုထားရခြင်း။

(ဂ) နိုင်ငံခြားကုမ္ပဏီများသည် အများအားဖြင့် ကြီးမားသောအဖွဲ့အစည်းဖြစ်နေသော ကြောင့် ဆုံးဖြတ်ချက်ချရန် အချိန်များစွာ လိုအပ်ခြင်း နှင့်

(ဃ) အခြေခံကျသော စီးပွားရေးဆိုင်ရာစည်းကမ်းချက်များကို ညီးစွာစိစစ်အတည်ပြုပြီး တာချုပ်၏ အသေးစိတ်စည်းကမ်းချက်၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ရှုံးဆက်ရမည့် ကိစ္စရုပ်များ၊ ကျရောက်နိုင်သောဆိုးကျိုးများနှင့် စပ်လျဉ်းပြီး မည်သို့ စဉ်းစားသွားမည်ကို အဆင့်ဆင့် နားလည်မှုယူကြရခြင်း တို့ဖြစ်ပါသည်။

၁။ ပူးပေါင်းဆောင်ရွက်မည့် စီးပွားဖက်ကို ရှာဖွေခြင်း၊ တွေ့ဆုံးပေးခြင်း



၂။ ပူးပေါင်းဆောင်ရွက်မည့် အခြေခံအယူအဆများကို ခွေးနေးခြင်း



၃။ (Letter of Intent/Memorandum of Understanding) ကိုချုပ်ဆိုခြင်း



၄။ အပြီးသတ်တာချုပ်ချုပ်ဆိုရန် စည်းကမ်းအသေးစိတ်ကို ခွေးနေးခြင်း



၅။ ဆုံးဖြတ်ချက်အကြောင်းအရာအားလုံးကို စုစုပေါင်း၍ အပြီးသတ်တာချုပ်ချုပ်ဆိုခြင်း



၆။ အပြီးသတ်တာချုပ်၏ အကောင်အထည်ဖော်ခြင်း (နှင့် လိုအပ်ပါက လက်တွေ့နှင့်အညီ တာချုပ်ပြင်ဆင်ခြင်း)

(ဂ) ညီနှင့်မှုများ ပြုလည်မှုမရှိခြင်း

အပြည်ပြည်ဆိုင်ရာ တာချုပ်များချုပ်ဆိုရာတွင် တာချုပ်ချုပ်ဆိုသူများအကြား ညီနှင့်မှုများကို

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရပ်များကို ဥပဒေရွေထောင့်မှ လေ့လာခြင်း

စတင်ဆောင်ရွက်ကြသောလည်း နောက်ဆုံးတွင် ညီနှင့်ဦး၍မရဘဲ အပြီးသတ်စာချုပ်ကို မချုပ်ဆိုနိုင်သည့် ကိစ္စရပ်များလည်း အများအပြားရှိပေသည်။

ဥပမာ - စာချုပ်ချုပ်ဆိုသူများအနေဖြင့် MOU သို့မဟုတ် LOI ကို လက်မှတ်ရေးထိုးခြင်း မပြုနိုင်သော အခြေအနေများကို ကြံ့တွေ့ရလေ့ရှိပါသည်။ ငါးအပြင် MOU သို့မဟုတ် LOI ကို လက်မှတ်ရေးထိုးထားသောလည်း စာချုပ်စည်းကမ်းချက်များကို အသေးစိတ် ဆွေးနွေးပြီးသောအခါ် နောက်ဆုံးအပြီးသတ်စာချုပ်ကို ချုပ်ဆိုခြင်းမပြုနိုင်သော အခြေ အနေမျိုးသည်လည်း ရှိတာတ်ပါသည်။

စီးပွားရေးအမြင်ရှုထောင့်မှ ကြည့်လျှင် အာင်မြင်နိုင်ခြေမရှိသောညီနှင့်များ ရှိတာတ်သော လည်း စာချုပ်ချုပ်ဆိုသူတစ်ဘက်မှ ညီနှင့်ဦးခြင်းကို မစတင်လျှင် မည်သည့်စီးပွားရေး လုပ်ငန်းကိုမှု ပေါင်းစည်းလုပ်ဆောင်ရွက်မည်မဟုတ်ခြေ။ စာချုပ်ချုပ်ဆိုသူတစ်ဘက်မှ စတင်၍ ညီနှင့်ဦးမှုပြုလုပ်မည်ဆိုပါက ငါးညီနှင့်ဦးမှုသည် အောင်မြင်မှုမရနိုင်ခြေ။ သို့သော ထိုကဲ့သို့ မအောင်မြင်သည့်အတွက်ကြောင့် တစ်ဘက်စာချုပ်ချုပ်ဆိုမည့်သူအား ထိခိုက်မှု ရှိနိုင်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော အပြည်ပြည်ဆိုင်ရာ လုပ်ငန်းများတွင် ညီနှင့်ဦးမှုမအောင်မြင်သောလည်း ညီနှင့်ဦးသူတို့၏ ဂုဏ်သတင်းကို မထိခိုက်နိုင်ပါ။ ထိုကြောင့် ယင်းညီနှင့်ဦးမှုများမအောင်မြင်သည့်အတွက် တစ်ဘက်နှင့်တစ်ဘက် နာမည်ဂုဏ်သတင်း ထိခိုက်သည်ဆိုကာ လျော်ကြေးတောင်းဆို ပိုင်ခွင့်ရှိမည်မဟုတ်ပေ။

(ဃ) စာချုပ်ပါဘာသာစကား

စာချုပ်တွင်အသုံးပြုမည့် ဘာသာစကားနှင့်စပ်လျဉ်း၍ ဥပဒေတွင် သီးခြား သတ်မှတ်ထား ခြင်းမရှိပါက မည်သို့သောဘာသာစကားနှင့် စာချုပ်ချုပ်ဆိုမည်ကို စာချုပ်ချုပ်ဆိုသူတို့က ရွေးချယ်နိုင်သည်။ စာချုပ်ချုပ်ဆိုသူများသည် မိမိတို့ကိုယ်တိုင် နားမလည်သောဘာသာ စကားဖြင့် စာချုပ်ချုပ်ဆိုရန် တာဝန်မရှိသဖြင့် တစ်ကြိမ်တစ်ခါ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ပါ က ငါးသာသာစကားကို နားမလည်သောအကြောင်းပြုချက်ဖြင့် စာချုပ်ပါအကြောင်းအရာ များအား ငြင်းပယ်ခွင့်ရှိလိမ့်မည်မဟုတ်ပေ။ တရားရုံးများသည် ထိုသဘောတရားကို နားလည်ရန်လိုအပ်ပြီး စာချုပ်ပါစည်းကမ်းချက်များကို အခိုပ္ပာယ်ကောက်ယူရာတွင် စာချုပ်အား နိုင်ငံခြားဘာသာစကားဖြင့် ချုပ်ဆိုထားခြင်းအပေါ်မှတည်ပြီး ဆုံးဖြတ်ရမည် မဟုတ်ပါ။

အပြည်ပြည်ဆိုင်ရာ စာချုပ်များချုပ်ဆိုကြရာတွင် အင်လိပ်ဘာသာကို အများဆုံးအသုံးပြု ကြသည်။ အကြောင်းမှာ စာချုပ်ချုပ်ဆိုရန် ညီနှင့်ဦးမှုများတွင် မိခင်ဘာသာစကားချင်း ကွဲလွှာနေသူတို့အကြား ဘုံးဘာသာစကားဖြစ်သော အင်လိပ်ဘာသာစကားကို အသုံးပြု နေကြရခြင်းကြောင့် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စာချုပ်ချုပ်ဆိုသူများ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားဘာသာနှင့် မြန်မာ ဘာသာ နှစ်ဘာသာဖြင့် ချုပ်ဆိုခြင်းများရှိသည်။ ကွဲလွှာခြင်းများရှိလာပါက မည်သည့် ဘာသာစကားကို ဦးတားပေးတိုးတားရမည်ဟုသော စည်းကမ်းချက်ထည့်သွင်းမှုများလည်း ရှိပါသည်။ တရားရုံးသည် စာချုပ်ချုပ်ဆိုသူများ၏ ဆုံးဖြတ်ချက်ဖြစ်သည့် မည်သည့်

ဘာသာစကားကို ဦးစားပေးစဉ်းစားရမည်ဟုသော စည်းကမ်းချက်ကို အလေးထား သင့်သည်။

(J) MOU နှင့် LOI

(က) အမိဘယ်ဖွင့်ဆိုချက်

နားလည်မှု တချိန်လွှာ Memorandum of Understanding(MOU) သို့မဟုတ် Letter of Intent (LOI) ဆိုသည်မှာ တချိပ်ချုပ်ဆိုသူများအကြား အပြီးသတ်စာချုပ်ကို မချုပ်ဆိုမိ အပြီးသတ်စာချုပ်ကိုချုပ်ဆိုရန် ရည်ရွယ်ဆွေးနွေးထားသည့် အခြေခံကျသော သဘောတူညီချက်များအား စာဖြင့်ရေးသားထားခြင်းကို ဆိုလိုသည်။ MOU နှင့် LOI အပြင် Term Sheet ဟု အခြားအမည်ဖြင့် ခေါ်ဆိုကြသော်လည်း အရေးကြီးသည်မှာ အမည်နာမ မဟုတ်ဘဲ ငါး၏ အတွင်းတွင်ပါရှိသော အကြောင်းအရာသာဖြစ်သည့် အတွက် တရားရုံးသည် အမည်များအပေါ်မှတည်၍ ဂွဲပြားဌားနားသည့် ဆောင်ရွက်မှု များကို မပြုလုပ်သင့်ပါ။

MOU နှင့် LOI သည် တချိပ်ချုပ်သူတို့၏ ကနဦးသဘောတူညီချက်များကို တရွက်စာတမ်းဖြင့် မှတ်တမ်းတင်ထားခြင်းအားဖြင့် နောက်ပိုင်းအပြီးသတ်စာချုပ် ချုပ်ဆိုရန်အတွက် ဆွေးနွေးရာတွင် အဆင်ပြေချောမွေ့စေမည်ဖြစ်သည်။ သို့သော် MOU နှင့် LOI တွင် ရေးသားထားသော အခြေခံအကြောင်းအရာများကိုပင် သဘောတူညီနိုင်ခြင်း မရှိပါက ယင်းဆွေးနွေးမှုသည် ဆက်လက်ဆွေးနွေးရန် မသင့်လော်ကြောင်း ဆုံးဖြတ်ရသည့်အခြေအနေများလည်း ရှိသည်။

တချိပ်ချုပ်သူများသည် MOU နှင့် LOI တွင် သာမဏ်အားဖြင့် အောက်ပါစည်းကမ်းချက်များကို သဘောတူ ထည့်သွင်းလေ့ရှိကြသည် -

- (က) ကူးသန်းရောင်းဝယ်မည့်လုပ်ငန်း၏ ယော်ယျာအကြောင်းအရာများ (ရောင်းဝယ်မည့် အမျိုးအစား၊ ပမာဏနှင့် ငွေကြေးပမာဏစသည့် အခြေခံစီးပွားရေးစဉ်းကမ်းချက်များ)
- (ခ) အပြီးသတ်စာချုပ်ချုပ်ဆိုသည်အထိ ဆောင်ရွက်ချက်အဆင့်ဆင့်နှင့် ချုပ်ဆိုရန် ရည်ရွယ်ထားသည့်နေးရက်၊
- (ဂ) ဥပဒေအရ စည်းနောင်မှုမရှိခြင်း (Non-binding) ((J) (ခ) တွင် အသေးစိတ်ဖော်ပြုမည်)၊
- (ဃ) လျှို့ဝှက်ချက်များကို စောင့်ထိမ်းရန်အချက်များ (Confidentiality) ((J) (ဂ) တွင် အသေးစိတ်ဖော်ပြုမည်)၊
- (ဃ) အထူးသီးသန်းဆွေးနွေးခြင်းတာဝန် (Exclusivity) ((J) (ဃ) တွင် အသေးစိတ် ဖော်ပြုမည်)။

(ခ) ဥပဒေအရ စည်းနောင်မှုမရှိခြင်း (Legally Non-Binding)

(နမုနာအမှု)

ပေး - နိုင်ငံဌားကုမ္ပဏီ X နှင့် မြန်မာကုမ္ပဏီ M တို့သည် ဖက်စပ်လုပ်ငန်းတစ်ခုလုပ်ကိုင်ရန် ဆွေးနွေးညို့နိုင်းရန်အတွက် ဥပဒေအရ စည်းနောင်မှုမရှိသည့် LOI ကို ချုပ်ဆိုခြင်းသည်။ သို့ရာတွင် စီးပွားရေးဆိုင်ရာ စည်းကမ်းချက်များနှင့် စပ်လျဉ်းမြှို့သည့် အဆုံးတွင်

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

အပြီးသတ်တာချုပ်ကို ချုပ်ဆိုနိုင်ခြင်းမရှိခဲ့ပေ။ M သည် X အား LOI ကို ချိုးဖောက်သော အကြောင်းရင်းဖြင့် နစ်နာကြား (ဆွေးနွေးညီနှင့်ရာတွင် ကုန်ကျသောစရိတ်နှင့် သတင်းအချက် အလက်များပြုသရသည့်အတွက် အဖိုးအခ စသည်တို့) ကို တောင်းဆိုခဲ့သည်။ ထိုသို့သော တောင်းဆိုမှုသည် အသိအမှတ်ပြုသင့်ပါသလား။

ცောင်းချိန် - LOI သည် ဥပဒေအရ စည်းနောင်မှုမရှိသည့်အတွက် X သည် အပြီးသတ်တာချုပ်ကို ချုပ်ဆိုရန် ဥပဒေအရ တာဝန်မရှိပါ။ ထို့ကြောင့် အထက်အပါအတိုင်း LOI ကို ချိုးဖောက်သည့် အကြောင်း အရင်းဖြင့် M က တောင်းဆိုသည့် နစ်နာကြားကို အသိအမှတ်မပြုသင့်ပါ။

အထက်ပါ ၁(၁)(က) တွင် ဖော်ပြခဲ့သည့်အတိုင်း ညီနှင့်မှုများ ပြောလည်မှုမရှိခြင်းတွင် စီးပွားရေး ဆိုင်ရာ အခြေခံအချက်ဖြစ်သော MOU နှင့် LOI ကို ချုပ်ဆိုထားသော်လည်း နောက်ဆုံးစာချုပ်ကို ချုပ်ဆိုခြင်း ပြနိုင်၊ မပြနိုင် ဆိုသည့်မှာ အသေးစိတ်ဆွေးနွေးမှုများဖြင့် စည်းကမ်းချက်အားလုံးကို သဘောတူညီမှ ရှိ၊ မရှိအပေါ်တွင် မှတ်ည်သည်။ အကယ်၍၍ MOU နှင့် LOI ကို ချုပ်ဆိုပြီး မဖြစ်မနေ နောက်ဆုံးစာချုပ်ချုပ်ဆိုရမည်ဟု စဉ်းစားသုံးသပ်ပါက စာချုပ်ချုပ်ဆိုသူတို့အကြား လတ်တလော ဆုံးဖြတ်ချက်များကို စာရွက်စာတမ်းဖြင့် ပြုစုတားခြင်းမပြနိုင်သဖြင့် စီးပွားရေးလုပ်ငန်းအရ အဆင်ပြေမှ မရှိနိုင်ပေ။ ထို့ကြောင့် ဥပဒေအရ စည်းနောင်မှုမရှိသည့် MOU နှင့် LOI ကို ချုပ်ဆိုခြင်းသည် ကျိုးကြောင်းသင့်လော်သဖြင့် တရားရုံးအနေဖြင့် စည်းနောင်မှုမရှိသည့် MOU နှင့် LOI ချုပ်ဆိုသည့် ရည်ရွယ်ချက်အား အလေးထားပြီး သုံးသပ်ဝေဖန်ဆောင်ရွက်ရန် အထူးအရေးကြီးပါသည်။ အထက်ပါ နမူနာအမှုတွင် မြန်မာကုမ္ပဏီ M ၏ တောင်းဆိုမှုကို အသိအမှတ်မပြုသင့်ပေါ်။

စည်းကမ်းချက်

X. Legally Non-Binding

This contents of this letter of intent are not intended to be legally-binding on any party.

(က) ဆွေးနွေးညီနှင့်ရာတွင် ကုန်ကျစရိတ်

MOU နှင့် LOI ကို ဆွေးနွေးညီနှင့်ရာတွင် ကုန်ကျစရိတ်သည် နှစ်ညီးနှစ်ဖက် ကိုယ်စီ ကိုယ်င့် ကျခဲ့ရမည့်အချက်ကို အတည်ပြု၍၍ MOU နှင့် LOI တွင် ထည့်သွင်းရေးသားထားလေးရှုပြီး ထည့်သွင်းထားခြင်းမရှိပါကလည်း ထိုကုန်ကျစရိတ်များကို ကိုယ်စီ ကိုယ်င့် ကျခဲ့ရမည့်ဆိုသောစည်းကမ်းတစ်ခု ဖြစ်သည်။ ထိုအပြင် ဆွေးနွေးညီနှင့်ရာတွင် သဘောတူညီမှုရရှိနိုင်ခြင်း ရှိ၊ မရှိ မသေချာဘဲ ဆောင်ရွက်ရခြင်းဖြစ်သော ကြောင့် ဆွေးနွေးညီနှင့်ရာတွင် လိုအပ်သောအချိန်၊ ကုန်ကျစရိတ်တို့သည်လည်း စာချုပ်ချုပ်ဆိုသူတို့က ပိမိတို့၏ စန္ဒအလောက် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ထိုကုန်ကျစရိတ်များကို လော်ကြားအဖြစ် တောင်းဆိုခွင့်ရှိမည်မဟုတ်ပါ။

(ဂ) ဥပဒေအရ စည်းနောင်မှုမရှိခြင်း

MOU နှင့် LOI တွင် အချို့စည်းကမ်းချက်များသာ ဥပဒေအရ စည်းနောင်မှုရှိ

ကြောင်း ထည့်သွင်းရေးသားထားခိုင်းများလည်း ရှိသည်။ ထိုသို့သော အခြေအနေ များတွင် ယင်းအချက်အပြင် အခြားစည်းကမ်းချက်များကိုပါ ဥပဒေအရ စည်းနောင် မှုရှိသည်ဟု သုံးသပ်ခြင်းမပြုရ။

(က) လျှို့ဝှက်ချက်များကို စောင့်ထိန်းရန်တာဝန်

အပြည်ပြည်ဆိုင်ရာ စီးပွားရေးရပ်ဝန်းတွင် သတင်းအချက်အလက်များကို စောင့်ထိန်းခြင်းသည် အထူးအရေးကြီးသည်။ ဥပမာအားဖြင့် အထက်ပါ ၁(၂)(ခ) ၅၏ နမူနာအမှုတွင် နိုင်ငံခြား ကုမ္ပဏီ X က မြန်မာကုမ္ပဏီ M နှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန် စွေးစွေးညိုနိုင်းရာတွင် နိုင်ငံခြားကုမ္ပဏီ X သည် မြန်မာကုမ္ပဏီ M က သတင်းအချက်အလက်များကို မပေါ်ကြေားစေရန် ရေးရှု၍ မြန်မာကုမ္ပဏီ M ဘက်မှ စဉ်းစားသုံးသပ်နိုင်ရန်အလိုကြာ လုပ်ငန်းလျှို့ဝှက်ချက်များဖြစ်သော နည်းပညာ၊ ကုန်ကျစရိတ်များနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပြောခဲ့သည်။ ထိုသို့သော လျှို့ဝှက်သတင်းအချက်အလက်များကို မြန်မာကုမ္ပဏီ M မှတစ်ဆင့် အပြင်သို့ (အထူးသဖို့ နိုင်ငံခြားကုမ္ပဏီ X ၏ စီးပွားရေးပြိုင်ဖက်ထံသို့) ပေါ်ကြေားသွားမည်ဆိုပါက နိုင်ငံခြားကုမ္ပဏီ X အနေဖြင့် ယုံကြည်စိတ်ချွာ မြန်မာကုမ္ပဏီ M နှင့် စွေးစွေး ညိုနိုင်းနိုင်မည် မဟုတ်ပေ။

အထက်ပါ ရုထောင်အနေဖြင့် MOU နှင့် LOI တွင် လျှို့ဝှက်ချက်များကို စောင့်ထိန်းရန် တာဝန်များအား ရေးသားထည့်သွင်းလေ့ရှိကြသည်။ ထိုသို့သော တာဝန်များအတွက် ဥပဒေအရ စည်းနောင်မှုရှိကြောင်းကို သာမန်အားဖြင့်ထည့်သွင်း ထည့်သွင်းဖော်ပြလေ့ရှိသည်။ ထိုအပြင် MOU နှင့် LOI အပြင် အကြံ့ဗာက်များဖလှယ်ခြင်းဆိုင်ရာ လျှို့ဝှက်ချက်များကို ထိန်းသိမ်းရန်ကိုသာ ရည်ရွယ်ထားသည့် လျှို့ဝှက်ချက်များထုတ်ဖော်မှုမပြုခြင်းဆိုင်ရာ သဘောတူညီချက် (Non Disclosure Agreement (NDA) ဟုခေါ်တွင်လေ့ရှိသည်) ကို ချုပ်ဆိုကြသည်ကိုလည်း တွေ့မြင်နိုင်သည်။

သတင်းအချက်အလက်ပေးခြင်းနှင့် ညိုနိုင်းမှုများ ပြောလည်မှုမရှိခြင်း

LOI သို့မဟုတ် MOU ကို ချုပ်ဆိုပြီးနောက် အပြီးသတ်စာချုပ် ချုပ်ဆိုခြင်းမရှိဘဲ ညိုနိုင်းမှုများ ပြောလည်မှုမရှိခြင်းမျိုးလည်း မကြာခကာကြံ့တွေ့လေ့ရှိသည်။ ထိုအခါ သတင်းအချက်အလက် ပေးခဲ့သူဘက်မှ မိမိအော်အချက်အလက်များကို အခြားတစ်ဘက်ဖြစ်သည့် ("သတင်းအချက်အလက်များ ရယ့်ခဲ့သူ") က အသုံးချသွားခြင်း၊ သတင်းပေါ်ကြေားခြင်းများကို စိုးနိမ်ကြမည်ဖြစ်သည်။ သို့သော် အပြည်ပြည်ဆိုင်ရာကုးသန်းရောင်းယောက်ရေးတွင် အပြီးသတ်စာချုပ်မချုပ်မီ သတင်းအချက်အလက်ပေးခြင်းမှာ လုပ်ရှိုး လုပ်စဉ်ဖြစ်သည်။ ထို့အပြင် သတင်းအချက်အလက်ပေးရာ၌ အဖိုးစားနားတောင်းခံခြင်း မရှိသလောက်ပင်ဖြစ်သည်။ ထိုသတင်းအချက်အလက်များကို လေ့လာသုံးသပ်မှုမပြုလုပ်နိုင်ပါက ကုန်သွယ်မှုပြုလုပ်ရန် သတင်းအချက်အလက်များရယ့်ခဲ့သူအနေဖြင့် အမှန်တကယ် တန်ဖိုးရှိုး၊ မရှိသိမြင်နိုင်မည်မဟုတ်ပါ။ ထိုကြောင့် သတင်းအချက်အလက်ပေးလိုက်ရခြင်းကြောင့် အပြီးသတ်စာချုပ်ဆိုပြုရန် တာဝန်ရှိသည်ဟု အစိုးပွားယောက်ယူနိုင်မည်မဟုတ်ပေ။ ထို့အပြင် သီးချားသဘောတူဆုံးဖြတ်ချက်များမရှိဘဲ သတင်းအချက်အလက်များအတွက် အဖိုးစားနားတောင်းဆိုခြင်း၊ သတင်းလက်ခံရရှိသူ၏ နောင်တွင် ဆောင်ရွက်မည့်လုပ်နှင့်များတွင် အနောင့်အယုက်ပေးခြင်းများ မရှိစေရ။

စည်းကမ်းချက်**X. Confidentiality**

- The receiving party shall not disclose any of the confidential information to any person other than its affiliates and the receiving party's or its affiliate's directors, officers, employees and advisors as reasonably necessary.
- The parties intend that the provisions of paragraph 1 above are legally binding obligations of the parties, and that the remaining provisions are intended only as an expression of interest and are not intended to be legally-binding or enforceable against either party.

(ပ) တစ်ဦးတည်းသီးသန်းညီးစွင့်

အပြည်ပြည်ဆိုင်ရာ စီးပွားရေးပုဂ္ဂန်းတွင် အခြားပြိုင်ဖက် ကုမ္ပဏီများထက် ပိုမိုလျင်မြန်စွာ ဆွေးနွေးညီးစွင့်လိုသည်အတွက် စာချုပ်ချုပ်ဆိုသူများအနေဖြင့် တစ်ဖက်ကုမ္ပဏီနှင့် တစ်ဦးတစ်ယောက်တည်းအနေဖြင့်သာ ဆွေးနွေးညီးစွင့်လိုကြသည်။

ဥပမာအားဖြင့် အထက်ပါ ၁(၂)(ခ) နမူနာတွင် နိုင်ငံခြားကုမ္ပဏီ X သည် ဆွေးနွေးမှု အစပိုင်းတွင် မြန်မာကုမ္ပဏီ M အား သတ်မှတ်ထားသော ကာလအပိုင်းအခြားအတွင်း ငါးအပ်င အခြားမည်သူနှင့်မှု တစ်ပြိုင်နက်ဆွေးနွေးခြင်း၊ ညီးစွင့်ခြင်းများကို မပြုလုပ်ရန် တောင်းဆိုခြင်း၊ ငါးအကြောင်းအရာကို MOU နှင့် LOI တွင် ဥပဒေအရ စည်းနောင်မှ ရှိသည့် စည်းကမ်းချက်အနေဖြင့် သတ်မှတ်ထည့်သွင်းလေ့ရှိကြသည်။ တစ်ဦးတည်းသီးသန်းညီးစွင့်မှုကဲ့သို့ စည်းကမ်းချက်အနေဖြင့် စာချုပ်ချုပ်ဆိုသူတို့က လွှတ်လပ်စွာ သတ်မှတ်နိုင်သည်။ (လက်တွေအားဖြင့် (၃) လ မှ (၆) လ အတွင်း သတ်မှတ်လေ့ရှိကြသည်။)

စည်းကမ်းချက်**X. Exclusivity**

During the period of [three (3)] months from the date of this LOI, Company M shall negotiate the contemplated transaction (the "Transaction") exclusively with X, and not engage in any discussions or negotiations with any party other than X and its advisers with respect to any transaction that will or is likely to impair or prevent the Transaction.

(ခ) လျှို့ဝှက်ချက်များကို စောင့်တိမ်းရန်တာဝန်နှင့် တစ်ဦးတည်းသီးသန်းညီးစွင့်ရန် သဘောတည်းချက်ကို ရှိုးဖောက်မှုအား ကုစားမှု

MOU သို့မဟုတ် LOI တွင် ဥပဒေအရ စည်းနောင်မှုရှိသည့် စည်းကမ်းချက်အနေဖြင့် သတ်မှတ်ထည့်သွင်းထားသော လျှို့ဝှက်ချက်များကိုစောင့်တိမ်းရန်တာဝန်နှင့် တစ်ဦးတည်းသီးသန်းညီးစွင့်ရန် သဘောတည်းချက်ကို ရှိုးဖောက်ခြင်းအား သက်သေပြန်ပါက တရားရုံးများသည် ငါးရှိုးဖောက်ခြင်းအတွက် ဥပဒေအရ ကုစားမှုများကိုစွင့်ပြုပေးရမည်။

MOU သို့မဟုတ် LOI တွင် ကုစားမှုများကို အတိအကျ သတ်မှတ်ဖော်ပြထားပါက ယင်းအတိုင်းသာဖြစ်ရမည်။ ထိုကဲ့သို့ သတ်မှတ်ဖော်ပြထားခြင်းမရှိပါက ချီးဖောက်မှ ကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးဆိုင်ရာ နစ်နာမှုများကို သက်သေပြနိုင်လျှင် ချီးဖောက်သူက ပေးလော်ရန်တာဝန်ရှိသည်။

J. တရာ်များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

(၁) တရာ်များ၏ အကျိုးသက်ရောက်မှု

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်မှုများတွင် တရာ်များကို ရေးသားသည့် အဓိက ရည်ရွယ်ချက် (၂) ချက်ရှိဖြေး ရင်းတို့မှာအောက်ပါအတိုင်းဖြစ်သည် -

(က) အခွင့်အရေးများနှင့် တာဝန်ဝါဒရားများအား ရှင်းလင်းစွာသိရှိစေရန်နှင့် အငြင်းပွားမှုကို ကာကွယ်ရန်

ကူးသန်းရောင်းဝယ်မှုနှင့် ဆက်နှယ်သည့်အခွင့်အရေးနှင့် တာဝန်ဝါဒရားဆိုင်ရာ ကိစ္စရပ် များသည့် ရှုပ်ထွေးသောကြောင့် ရင်းရှင်းလင်းလင်းသိသာစေရန်နှင့် သဘောတူထားသော အကြောင်းအရာများကို နားလည်မှုအတွက် အဆိုပါအကြောင်းအရာများကို စာဖြင့်ရေးသားထားခြင်းဖြစ်သည်။ ထို့အပြင် တရာ်များသားရာတွင် တရာ်ချုပ်ဆိုသူသည် တရာ်၏ အကြောင်းအရာ၊ အခွင့်အရေးများကို အသေးစိတ်အတိအကျ အတည်ပြုရမည် ဖြစ်သည့်အတွက် ထိုကူးသန်းရောင်းဝယ်မှု ပြုလုပ်ရာတွင် သတိမမှတ်သော ဆုံးဖြတ်ရန် ကျန်ရှိနေသည့်အချက်များကို သတိမှနိုင်စေရန်လည်း ရည်ရွယ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ထားသောကြောင့် တရာ်ချုပ်ဆိုသူတို့အကြား နားလည်မှုလွှာမှားခြင်းနှင့် ကြိုတင်မန်းဆန်းခြင်းမရှိသော အငြင်းပွားမှုများကို လျော့ချနိုင်သည့်အတွက် အငြင်းပွားမှုများကို အကာအကွယ်ပေးနိုင်ရန်လည်း ရည်ရွယ်ပါသည်။

(ခ) အထောက်အထားအဖြစ်အသုံးပြနိုင်ခြင်း

စာဖြင့်ရေးသားထားသော တရာ်သည် ကူးသန်းရောင်းဝယ်ရေးကို သဘောတူညီထားခွဲသည်ဟုသော မှတ်တမ်းမှတ်ရာအဖြစ် တည်ရှိခြင်းဖြင့် နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှုများအတွက် သက်သေအတောက်အထားအဖြစ် အသုံးပြနိုင်မည်ဖြစ်သည်။ စာဖြင့်ရေးသားထားသောတရာ်သည် စစ်မှန်သေချာသည့် သက်သေအထောက်အထား ဖြစ်လာနိုင်သည်။

(၂) တရာ်များကို ရှုထောင့်အုံးမျိုးမှ ချုပ်ကုပ်၍ အဓိပ္ပာယ်ဖွင့်ဆိုခြင်း

တရာ်ချုပ်ဆိုသူတစ်ဘက်ဘက်က တရားရုံးသို့ အခြားတစ်ဘက်မှ တရာ်ချုပ်ချီးဖောက်သည် တရားစွဲဆိုမှုကို လျော်ကြတဲ့သို့သော အခွင့်အရေးနှင့်တာဝန်များကို ထည့်သွင်းရေးသားထားသည်ကို ရှုထောင့်မျိုးစုံမှ အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်သည်။

တရားရုံးသည် တရာ်ပါဝလ်းကမ်းချက်များအား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တရာ်ချုပ်ဆိုသူသည် သာမန်လူပုဂ္ဂိုလ်တစ်ဦးက ကျိုးကြောင်းဆီလော်စွာ စဉ်းစားတွေးခေါ်သကဲ့သို့ ပြုလုပ်ခဲ့ခြင်း ရှိ၏

အပြည်ပြည့်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရပ်များကို ဥပဒေရှုထောင့်မှ လေ့လာခြင်း

မရှိ ဆိုသည့်အချက်များကို တရားမျှတစ္ဆေ ဆုံးဖြတ်ပေးရန်လိုအပ်သည်။ ထိုသို့ ဆုံးဖြတ်ရာတွင် စာချုပ်ချုပ်ဆိုသူတို့၏ ပုဂ္ဂိုလ်ရေးအတွေးများကို ထည့်သွင်းစဉ်းတားပေးရမည်ဟုတ်။

(က) အမိဘယ်ဖွင့်ဆိုချက်

တရားရုံးသည် တချိပ်စာတမ်းများကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် မြေပို့ကြန်ကျသေ
နည်းလမ်း၊ ရှုထောင်အမျိုးမျိုးမှစ၍တိုးတက်နိုင်သူများဖြင့် အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်
သည်။ ထိုသို့ ချဉ်းကပ်ရာတွင် အောက်ပါအတိုင်း အကြောင်းအရာနှစ်မျိုးရှိသည် -

(၁) စာချပ်ကို အမိဘ္တဖွင့်ဆိုရာတွင် အရေးအကြီးဆုံးအချက်မှာ ထိုစာချပ်မှတစ်ဆင့် စာချပ်ချပ်ဆိုသူတို့၏ သဘောထားရည်ချယ်ချက်ကို သိရှိရမည် -

(၂) တရာ့ပိုစကားရပ်များသည် နားလည်လွယ်ပြီး ရီးရင်းရမည်။

(ခ) သဘောတရား

ရထောင့်အမိန့်များမှစ၍တွင်ပါးကိုင်တွယ်ဖြေရှင်းရာတွင် သဘောတရား (၂) မိုးရိုသည် -

(၁) တရာပ်တွင် ရေးသားထားခြင်းမရှိသော စကားရပ်များကို ဖြည့်စွက်ခြင်းသည် တရာပ် ချုပ်ဆိုသူတို့အကြား သဘောတူထားသည့် အကြောင်းအရာများကို ဆန့်ကျင်နေနိုင် သည်။

(၈) အမိန့်ခြင်းချက်များ

ရတယ်င့်အမိုးမိုးမှစ၍တော်းတားပြီး ကိုင်တွယ်ဖြေရှင်းရာတွင် အစိကခြင်းချက် (၂)ရပ်ရှိသည် -

(၁) စာချုပ်ပါအသုံးအနှစ်များ မရှင်းလင်းပါက တရားရုံးသည် စာချုပ်ချုပ်ဆိုရန် ဆွေးနွေး ညီနှစ်းခဲ့သည့် ဖြစ်စဉ်အမှန်များ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လက်တွေ၊ လုပ်ဆောင်ချက်များ (Market Practice)၊ လုပ်ငန်းလောကများ၊ အလေ့အထများ (Custom or trade usage in the industry) စသည့် စာချုပ်တွင်ထည့်သွင်းရေးသားထားခိုင်းမရှိသည့် ပြင်ပအကြေအနေများကို မွေ့စိုက်နှုန်း စဉ်းတားသုံးသပ်

နိုင်သည်။ အကြောင်းမှာ တရားရုံးသည် စာချုပ်ချုပ်ဆိုသူများ၏ ရည်ရွယ်ချက် သဘောထားကို စာချုပ်ပါမရင်းလင်းသော အသုံးအနှစ်းများမှ အဓိပ္ပာယ်ကောက်ယူ၍ မရနိုင်သောကြောင့်ဖြစ်သည်။ ထိုကြောင့် တရားရုံးသည် စာချုပ်ချုပ်ဆိုသူများ၏ ရည်ရွယ်ချက်သဘောထားကို အဓိပ္ပာယ်ကောက်ယူနိုင်ရန်အလိုကှာ စာချုပ်ပြင်ပအခြေ အနေများကို ထည့်သွင်းစဉ်းစားခွင့်ရှိသည်။

(၂) စာချုပ်ပါစကားရပ်များသည် အဓိပ္ပာယ်များသည် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ယောက်ယူသဘောတရား (Business Common Sense) များနှင့် သီသာထင်ရှားစွာ ဆန့်ကျင်နေပါက တရားရုံးသည် စာချုပ်တွင်မပါဝင်သော ပြင်ပအခြေအနေများကို ထည့်သွင်းစဉ်းစားသုံးသပ်နိုင်သည်။ ယင်းသို့ ဆန့်ကျင်ကွဲလွှာနေပါက စာချုပ်ပါ အသုံးအနှစ်းများသည်လည်း စာချုပ်ချုပ်ဆိုသူများ၏ သဘောထားနှင့် ကွဲလွှာနေမည် ဖြစ်သည်။ သို့ရာတွင် စာချုပ်ချုပ်ဆိုသူများ၏ ရည်ရွယ်ချက်သဘောထားများသည် များသောအားဖြင့် စာချုပ်တွင် ပေါ်လွင်နေသောကြောင့် တရားရုံးသည် စာချုပ်တွင် မပေးသားထားသောပြင်ပအခြေအနေ အကြောင်းရင်းရာများကို ကန်းသတ်ထားသော ကိစ္စများတွင်သာ ထည့်သွင်းစဉ်းစားသင့်သည်။ တရားရုံးသည် ရေးသားထားသော အသုံးအနှစ်းနှင့် ကွဲလွှာနေသည့်စာချုပ်အား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာ ယောက်ယူသဘောတရား၏ စံနှစ်းများကို လိုအပ်ပေသည်။

(၃) Parol Evidence Rule

(က) အဓိပ္ပာယ်ဖွင့်ဆိုချက်

Parol Evidence Rule ဆိုသည်မှာ စာချုပ်ချုပ်ဆိုသူတို့အကြားတွင် အပြီးသတ်အနေဖြင့် လက်မှတ်ရေးထိုးသောစာချုပ်၏ အကြောင်းအရာနှင့်စပ်လျဉ်းပြီး လက်မှတ်မထိုးမှ စာချုပ်၏ အကြောင်းအရာများကို ဖြောင်းလဲခြင်း၊ ပြင်ဆင်ခြင်းမပြုလုပ်နိုင်ဟု (အင်လိပ် ရိုးရောပဒေသွေစနစ် - Common Law) ၏ စဉ်းကမ်းကို ဆိုလိုသည်။ Parol Evidence Rule တွင် စာချုပ်ကိုမပြုလုပ်မှု သက်သေများကို ကိုယ်နှစ်အမှုအရာများသာမက ယင်းစာချုပ်နှင့် ဆန့်ကျင်သော သက်သေများကို အသုံးမပြုရ။

(ခ) သဘောတရား

Parol Evidence Rule ၏ အဓိကကျေသော သဘောတရားကို အောက်ပါအတိုင်း (၂) မျိုး ခွဲခြားနိုင်သည် -


(၁) ဆွဲးနွေးညိုနှစ်းသည်အဆင့်တွင် အမျိုးမျိုးသော သဘောတူညီခြင်းများထားရှိခဲ့သော လည်း စာချုပ်ချုပ်ဆိုသူများသည် မိမိတို့ရည်ရွယ်ထားသောသဘောတူညီချက်များကို အပြီးသတ်စာချုပ်တွင်သာ ထည့်သွင်းချုပ်ဆိုလေ့ရှိသည်။

(၂) Parol Evidence Rule သည် စာချုပ်ချုပ်ဆိုသူတို့အား အရေးကြီးသော အချက်များ အားလုံးကို အပြီးသတ်စာချုပ်တွင် ထည့်သွင်းရေးသားနိုင်ရန်နှင့် ရှင်းလင်းပြတ်သား သော အသုံးအနှစ်းများကို အသုံးပြုရန်လည်း အားပေးသည်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စပိုင်များကို ဥပဒေရှုထောင့်မှ လေ့လာခြင်း

နမေနာအမဲ ၃-၈

ကုမ္ပဏီ X သည် အဆောက်အအို၏ ပိုင်ရှင်ဖြစ်သူ ကုမ္ပဏီ A ထံမှ အခန်းတစ်ခန်းတဲ့ ဆေးလိပ်၊ အချိုရည်နှင့် သစ်သီးများကို ရောင်းချခဲ့သည်။ ထိုနောက် ပိုင်ရှင်ကုမ္ပဏီ A မှ ကုမ္ပဏီ Y ထံသို့ ပြောင်းလဲသွားသဖြင့် ကုမ္ပဏီ X နှင့် ပိုင်ရှင်အသစ်ဖြစ်သော ကုမ္ပဏီ Y တို့သည် အခန်းတဲ့ သည့် တာချုပ်အသစ်ကို ချုပ်ဆိုခဲ့ကြသည်။ တာချုပ်အသစ်တွင် နောက်ထပ်စည်းကမ်းချက်အနေဖြင့် "ကုမ္ပဏီ X သည် အဆောက်အအိုအတွင်း ဆေးလိပ်မေရောင်းချရ" ဟုသော စည်းကမ်းချက်ကို ထည့်သွင်းရေးသား ခဲ့ကြသည်။ ထိုအပြင် အတဲ့ ချထားခြင်းခံရသူ ကုမ္ပဏီ X တစ်ဦးတည်းသာလျှင် ကြံးအဆောက်အအို အတွင်း အချိုရည်ရောင်းချခွင့်ရှိသည်ဟု ကုမ္ပဏီ X နှင့် ကုမ္ပဏီ Y တို့က နှစ်အားဖြင့် သဘောတူ ခဲ့ကြသည်။ ထိုနောက် Y သည် အဆောက်အအို၏ အားအခန်းတစ်ခန်းကို Z အား တဲ့ ရမ်းခဲ့ပြီး Z မှ အချိုရည်ရောင်းချခဲ့သည်။ ကုမ္ပဏီ Y နှင့် ကုမ္ပဏီ Z အကြား ချုပ်ဆိုသော အခန်းတဲ့ တာချုပ်တွင် အချိုရည်ရောင်းချခြင်းကို တားမြှင့်ထားခြင်းပါရှိ၍ ကုမ္ပဏီ X သည် တာချုပ်အောက်ဖျက်သည့် အကြောင်း အရင်နှင့် ကုမ္ပဏီ Y အား နှစ်နာကြေးရလိုက်ဖြင့် တရားစွဲဆိုခဲ့လေသည်။ ကုမ္ပဏီ X မှ တင်ပြလာသော ကုမ္ပဏီ Y ၏ နှစ်အားဖြင့် သဘောတူသို့ ချက်ကို လက်ခံနိုင်ပါသလား။



အထက်ပါ နမူနာအမှုတွင် တရားရုံးသည် Parol Evidence Rule ကို အခြေခံ၍ အဆောက်အအိုတွင် အချို့ရည်ရောင်းခြင်းကို X တစ်ဦးတည်းကိုသာ ဒွင့်ပြုလည်ဟု နှုတ်ကတိပေးထားခြင်းသည် သက်သေခံအဖြစ်မှ ပြီးသုသွယ်သောကြောင် သက်သေခံက်အဖြစ် လက်ခံနိုင်မည်မဟုတ်ပေ။

(၄) ပြကန်းသပဒေမရှိသည့်အခါ တရာ်ဝါအစီပွားဖို့ဖြင့်ဆိုရင်း

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးနှင့် စပ်လျဉ်းသည့် ဥပဒေများပြဌာန်းထားသော်လည်း လက်ရှိဥပဒေများဖြင့် လွှမ်းခြားနိုင်ခြင်း မရှိသေးသည့် ကဏ္ဍအနည်းငယ်ကျန်ရှိနေသည်။

ဥပမာအဘးဖြင့် ဥပရောပသမဂ္ဂ၊ အာရပ်နိုင်ငံများ၊ အမေရိကတိုက် အလယ်ဝိုင်းနိုင်ငံများတွင် ဖြန့်ချေရေးလုပ်ငန်းများကို ကာကွယ်ပေးရန် အထူးဥပဒေများကို ပြဋ္ဌာန်းထားသည်။ ဥပမာ - သတ်မှတ်ထားသော ကုန်စည်များကို ရောင်းခဲသော အသေးနှင့်အလတ်စားလုပ်ငန်းရှင်များကို အကာအကွယ်ပေးသည့် ဥပဒေများဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ထိကဲ့သို့ ဥပဒေများ မရှိသေးခဲ့။ ထို့ကြောင့် တရားရုံးသည့် စာချုပ်များကို အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် အထက်ပါ

ကဲ့သို့ အထူးဥပဒေများမရှိသည့်အတွက် ဖြန့်ချီရေးလုပ်ငန်းများအား ကာကွယ်ပေးရန် အလိုကြာ စာချုပ်များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းမပြနိုင်ပါ။ အဘယ်ကြောင့်ဆိုသော မူဝါဒနှင့် သက်ဆိုင်သည့် ကိစ္စရုပ်များသည် အခြားနိုင်ငံများနည်းတူ လွှတ်တော်တွင် ဥပဒေအဖြစ် ပြောန်းခြင်းဖြင့်သာ ဖြေရှင်းသင့်သည့် ကိစ္စရုပ်များသာဖြစ်သည်။ ထိုအပြင် စာချုပ်ချုပ်ဆိုသူ တို့သည် မည်သူတစ်ဦးတစ်ယောက်ကမူ စာချုပ်တွင်ပါဝင်ရန် အတင်းအဓမ္မ စေခိုင်းခံရခြင်း မဟုတ်ဘဲ၊ မိမိတို့၏ လွှတ်လပ်သည့်သဘောဖြင့် အကြောင်းအရာများကို ဆုံးဖြတ်ကာ စာချုပ်ချုပ်ဆိုနိုင်ကြသဖြင့် ငင်းစာချုပ်ပါအကြောင်းအရာများကို ကျော်လွှန်၍ အခြားတစ်ဦးကို အကျိုးဖြစ်ထွန်းစေသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခြင်းသည် စာချုပ်ချုပ်ဆိုသူတို့၏ သဘောထား နှင့် ဆန့်ကျင်နေသဖြင့် တရားမျှတမူမရှိပေါ်။

အနှစ်ချုပ်

- ✓ အခြေခံအားဖြင့် စာချုပ်ပါစကားလပ်များကိုသာ စာချုပ်၏ အကြောင်းအရာအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုရမည်။ ယော်ယျာ စည်းကမ်းချက်အနေဖြင့် တရားရုံးသည် စာချုပ်တွင်ရေးသားထားခြင်းမရှိသော အချက်အလက်များ (ဆွေးနွေးစဉ်အခါက ဖြစ်စဉ်အမှန်များ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လက်တွေလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းလောက်၏ အလေ့အထများ စသည်) ကို ထည့်သွေးစဉ်းစားခြင်း မပြုသင့်ပါ။ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ယော်ယျာသဘောတရားနှင့် သိသာ ထင်ရှာဖွားဆန့်ကျင်နေသည့် ထူးစွားသော အခြေအနေပျိုးတွင်သာ ထည့်သွေးစဉ်းစားသင့်သည်။
- ✓ စာချုပ်ချုပ်ဆိုပြီးနောက် ငင်းစာချုပ်နှင့် ဆန့်ကျင်နေသော စာချုပ်မချုပ်ဆိုမို့က အကြောင်းအရာ များကို သက်သေခံအဖြစ် လက်ခံခြင်းမပြုရ။
- ✓ ပြောန်းဥပဒေမရှိသော ကဏ္ဍများတွင် စာချုပ်ချုပ်ဆိုသူတို့၏ သဘောထားကို ထည့်သွေးစဉ်းစားရမည်။

၃။ စာချုပ်တွင်ပါဝင်ရမည့်အရာက်များ

(က) အကြေခံစွဲစည်းပုံ

(က) အပြည်ပြည်ဆိုင်ရာစာချုပ် အမျိုးအစားနှင့် ရွှေ့ထွေးမှုများ

အပြည်ပြည်ဆိုင်ရာစာချုပ်များတွင် ယော်ယျာအားဖြင့် အောက်ပါအချက်များ ပါဝင်သည် -

Agreement	<p>ခေါင်းစဉ် (Title) - အခြားစာချုပ်များနှင့် ခွဲခြားသိမ်းမြင်နိုင်ရန် စာချုပ်၏အမည်ကို ရေးသားလေ့ရှိကြသည်။</p> <p>စာချုပ်ချုပ်ဆိုသည့်နေ့ရက်(Execution Date) -</p> <p>စာချုပ်ချုပ်ဆိုကြသူများ (Parties) -</p> <p>စာချုပ်ချုပ်ဆိုသူသည် ကုမ္ပဏီများဖြစ်ပါက ကုမ္ပဏီရုံးချုပ်လိပ်စာအပြင် မည်သည့်နိုင်ငံ၊ ဥပဒေဖြင့် ကုမ္ပဏီကို တည်ထောင်ထားသည် စသော စာချုပ်ချုပ်ဆိုကြသူများ၏ သတင်း</p>
This agreement entered into on April 1, 2017 by and between A and B	

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရွေ့ထောင့်မှ လေ့လာခြင်း

	အချက်အလက်များကို ရေးသားထားလေ့ရှိကြသည်။
WITNESSETH:	
WHEREAS, ... and WHEREAS, ...; NOW, THEREFORE, in consideration of the foregoing and the obligations hereunder, the parties hereto agree as follows:	<p>နိဒါန်း(Preamble) - တာချုပ်ဖြစ်ပေါ်လာပုံ၊ နောက်ခံအကြောင်းအရင်း၊ တာချုပ် ချုပ်ဆိုကြသူများ၏ အဓန်းကဏ္ဍ၊ စသည်တို့ကို ရေးသားထားသည်။ ဆက်စပ်တာချုပ်များရှိပါက ဂင်းတာချုပ်များကိုလည်း ရေးသား ဖော်ပြထားကြသည်။</p>
Article 1. • • Article []	<p>အသက်ဝင်သောတာချုပ်ပါ စည်းကမ်းချက်များ (Operative provisions) - တာချုပ်ချုပ်ဆိုကြသူများ၏ အဆင့်အရေးနှင့် တာဝန်များကို ရေးသား ထားသည်။</p>
IN WITNESS WHEREOF, the parties hereto have caused this agreement to be executed by their duly authorized representatives as of the day and year first above written	<p>နိဂုံး (Closing) - နမူနာဖော်ပြထားသည့် သတ်မှတ်ပုံစံကဲ့သို့သော စာသားများကို ထည့်သွား ရေးသားလေ့ရှိကြသည်။</p>
A: [Signature]	<p>B: [Signature]</p> <p>လက်မှတ် (Signature) - တာချုပ် ချုပ်ဆိုကြသူများ၏ ကိုယ်စားလှယ်တို့က လက်မှတ်ရေးထိုးကြသည်။ ထို့အပြင် သက်သေများကလည်း လက်မှတ်ရေးထိုးလေ့ ရှိကြသည်။</p>

သတိပြုချက် - သက်သေ၏လက်မှတ်

- အပြည်ပြည်ဆိုင်ရာတာချုပ်များအား သက်သေများ၏ရှေ့တွင် လက်မှတ်ရေးထိုးရန် လိုအပ်သည့်အချက်မှာ ပြုလုပ်နေကျမဟုတ်ပါ။
- မြန်မာနိုင်ငံ ပဋိညာဉ်ဥပဒေအရ အခြားတည်ဆဲ ဥပဒေများတွင် အတိအလင်း ဖော်ပြထားသည့်မှုအပ တာချုပ်သည် တရားဝင် အတည်ဖြစ်ရန် သက်သေ၏လက်မှတ် မလိုအပ်ပါ။
- တရားရုံးသည် တာချုပ်၏ လွမ်းမိုးဥပဒေတွင် တာချုပ်တရားဝင်အတည်ဖြစ်ရန် သက်သေ၏ လက်မှတ်လိုအပ်သည်ဟု ရှင်းလင်းစွာဖော်ပြမထားလျှင် ဂင်းတာချုပ်အား တရားမဝင်ပြစ်စေခြင်း သို့မဟုတ် ငင်းတာချုပ်၏ ရပ်တည်မှုကို သက်သေ၏လက်မှတ်များ မပါဝင်သည်။

အချက်ကို အသုံးပြု၍ အငြင်းပွားစေခြင်းများ မပြုလုပ်သင့်ပါ။

(၂) အခြေခံကျသော စည်းကမ်းချက်များ

အောက်တွင် တရာ်ပြည်အမြို့အတားနှင့် မသက်ဆိုင်ဘဲ တရာ်အများစုတွင် ထည့်သွင်းရေးသားလေး ရှိသော အခြေခံစည်းကမ်းချက်များကို ဖော်ပြထားသည် -

(က) အဓိပ္ပာယ်ဖွင့်ဆိုချက်များ (Definitions)

Except as otherwise set forth herein, capitalized terms used herein have the following meanings:

- (a) "Agreement" has the meaning set forth in the preamble clause.
(b) ...

တရာ်ပြည် စကားလုံးများကို ရှင်းလင်းစေရန်အလိုကြာ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထည့်သွင်းထားလေ့ရှိကြသည်။

(ခ) ဝန်ခံကတိပြုခြင်းနှင့် အာမခံခြင်း (Representation and Warranty)

A represents and warrants that, as of the date hereof and the closing date, the statements set forth in this Article are true and correct.

- (a) A is duly organized, validly existing and in good standing under the law of its respective jurisdiction of organization.
(b) ...

ဝန်ခံကတိပြုခြင်းနှင့် အာမခံခြင်းစည်းကမ်းချက်များပါဝင်သည့် အပိုဒ်တွင် တရာ်ပြည်ဆိုသူ တစ်ဘက်မှ အဗြားတစ်ဘက်အား အချို့သောအကြောင်းအရာများကို အဆိုင်အမာကတိပေးအာမခံထားသည့် စည်းကမ်းချက်များအား ထည့်သွင်းရေးသားထားသည်။ ငြင်းစည်းကမ်းချက်များအား ဖောက်ဖျက်ခဲ့ပါက တစ်ဘက်အနေဖြင့် လျော်ကြေးရပိုင်ခွင့်ရှိကြောင်း တရာ်ပြည်ကို ဖျက်သိမ်းနိုင်ကြောင်း စသော ကုစားမှုများကို ခံစားပိုင်ခွင့်ရှိသည်။ ယော်ယျာအားဖြင့် တရာ်ပြည်ဆိုကြသူများသည် ငြင်းကုစားမှုများကို သီးခြားစည်းကမ်းချက်များအနေဖြင့် ထည့်သွင်းရေးသားလေ့ရှိသည်ကို အများအားဖြင့် တွေ့မြင် နိုင်သည်။

ဝန်ခံကတိပြုခြင်းနှင့် အာမခံခြင်းစည်းကမ်းချက်များပါဝင်သည့် တရာ်အပိုဒ်သည် အောက်ပါကဲ့သို့ သော အကျိုးကျေးဇူးများရှိသည် -

- (ခ) တရာ်ပြည်ဆိုသူသည် ဝန်ခံကတိပြုခြင်းနှင့် အာမခံခြင်းစည်းကမ်းချက် တစ်ခုခုအား ဖောက်ဖျက်ပါက ပြစ်အက်ခံရနိုင်ဖွယ်ရှိသောကြောင့် ငြင်းစာရာပြည်ဆိုသူအား တစ်ဘက် တရာ်ပြည်ဆိုသူထံသို့ ယင်းဝန်ခံကတိပြုခြင်း၊ အာမခံခြင်း စသည်တို့နှင့် သက်ဆိုင်သည့် အကြောင်းအရာတို့၏ သတင်းအချက်အလက်များကို တိကျမှန်ကန်စွာ ထုတ်ဖော်တင်ပြ

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

စေရန် အားပေးတိုက်တွန်းမှ ဖြစ်ပေါ်စေသည်။

(၂) ဝန်ခံကတိပြုခြင်း၊ အာမခံခြင်းနှင့်သက်ဆိုင်သည့် စာချုပ်အပိုဒီရို စည်းကမ်းချက်များ သည် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ စာချုပ်ချုပ်ဆိုကြသူများအကြေား ငြင်ဖြစ်ပေါ်လာနိုင်သည့် ချိုးဖောက်မှုများကို ခွဲခြားဖော်ပြုပေးသည်။

(က) ကြိုတင်စည်းကမ်းချက် (Condition Precedent)

The obligations of Purchaser to consummate the transactions contemplated by this Agreement are subject to the satisfaction, on or before the closing date, of each of the following conditions:

(a) All of the covenants and obligations that A is required to perform or comply with under this Agreement on or before the closing date must have been duly performed and complied with.

(b) ...

ကြိုတင်စည်းကမ်းချက်ဆိုသည်မှာ စာချုပ်ချုပ်ဆိုသူက အခြားတစ်ဘက်အား တာဝန်ရှိစေခြင်း၊ တာဝန်ကို အကောင်အထည်ဖော်ဆောင်စေခြင်း စသည်တို့မတိုင်မီ ကြိုတင်ရှိနှင့်နေရမည့် အခြေအနေ အဖြစ် သတ်မှတ်ထားသော စည်းကမ်းချက် ဖြစ်သည်။

ဥပမာအားဖြင့် အရောင်းအဝယ်စာချုပ်တွင် ရောင်းသူက ဝယ်ယူထံသို့ ဝယ်ယူမည့်ကုန်ပစ္စည်းပေးပို့လွှာအပ်ပြီးမှသာလျှင် ဝယ်ယူက ရောင်းသူအား ပေးချေရန် (ဆိုလိုသည်မှာ - ရောင်းသည့်ချေးနှစ်းဖြင့် ပေးချေရန်) တာဝန်ရှိသည်ဟု စာချုပ်ချုပ်ဆိုကြသူများအကြေား သဘောတူညီမှ ပြုလုပ်ထားနိုင်သည်။

အထူးသဖြင့် ကုမ္ပဏီများပူးပေါင်းခြင်း (Merger) သို့မဟုတ် ကုမ္ပဏီတစ်ခုက အပြားကုမ္ပဏီတစ်ခုကို ဝယ်ယူခြင်း (Acquisition) စသည့် ရောင်းဝယ်ယူမှုပမာဏကြီးမားသည့် လုပ်ငန်းကိစ္စရပ်များတွင် ရောင်းဝယ်ယူစတင်ပြုလုပ်မိပါက ပြန်လည်ပယ်ဖျက်ရန် မလွယ်ကူသဖြင့် ကြိုတင်စည်းကမ်းချက်များ (Conditions Precedent) အား အသေးစိတ် ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။

(ဃ) လျှို့ကြေး (Indemnity)

A shall defend, indemnify and hold harmless B, its affiliates, directors, officers, agents, employees and/or customers from and against any and all claims, actions, demands, legal proceedings, liabilities (including product liability), damages, losses, judgments and settlements at A's expense and pay any and all costs, claims, liabilities, expenses and damages (including experts' and attorneys' fees) arising out of:

(a) any failure by A to perform any applicable obligation of A in this Agreement;
(b) ...

(၂)
ထံ
ကြော

တရာ့ပ်ချုပ်ဆိုကြသူများအနက် တစ်ဘက်က တရာ့ပ်ကိုဖောက်ဖျက်လျှင် ပေးလော်ရမည့်ပမာဏကို ရှင်းရှင်းလင်းလင်းသိစေရန်နှင့် ရပိုင်ခွင့်ရှိသောအခွင့်အရေးများကို ရရှိစေရန် ရည်ရွယ်ချက်ဖြင့် တရာ့ပ်တွင် လျှော်ကြေးနှင့်သက်ဆိုင်သည့် စည်းကမ်းချက်များပါဝင်သော အပိုဒ်များကို ထည့်သွင်းရေးသားနိုင်သည်။ ဥပမာအားဖြင့် လျှော်ကြေးနှင့်သက်ဆိုင်သည့် စည်းကမ်းချက်များပါဝင်သော အပိုဒ်များတွင် တရာ့ပ်ချုပ်ဆိုသူများအပြင် ငါး၏၀နံထပ်များ သို့မဟုတ် ဒီရိုက်တာများသည်လည်း အကျိုးဝင်ကြောင်း ဖော်ပြထားသည့်အပြင် ငါးလျှော်ကြေးများအပါအဝင် အခြားသူ (Third Party) များအပေါ် တာဝန်ရှိမှုများသည်လည်း အကျိုးဝင်ကြောင်း ဖော်ပြထားသည်။

(c) တရာ့ပ်သက်တမ်း (Term)

This Agreement shall be effective upon the execution hereof and shall continue in force for a period of two (2) years, and thereafter shall be automatically extended for successive periods of one (1) year each, unless either party shall have otherwise notified to the other party in writing at least three (3) months prior to the expiry of this Agreement or any extension thereof.

အရောင်းဆိုင်ခွဲတရာ့ပ်၊ လိုင်စင်တရာ့ပ်၊ ဖက်စပ်တရာ့ပ်နှင့် အချိန်ကာလအတန်ကြာ ဆက်လက် တည်ရှိသည့် အခြားရောင်းဝယ်ရေးတရာ့ပ်များတွင် တရာ့ပ်ကာလ (Term) နှင့် သက်တမ်းတိုးကာလ စသည်တို့နှင့်စပ်လျဉ်းသည့် စည်းကမ်းချက်များကို ထည့်သွင်းကြသည်။ အခြေခံအားဖြင့် သက်တမ်းကုန်ဆုံးသည်နှင့်တစ်ပြိုင်နက် တရာ့ပ်သည်လည်း ပြီးဆုံးမည် ဖြစ်သည်။

တရာ့ပ်ချုပ်ဆိုကြသူများသည် နောက်အနာဂတ်တွင် တရာ့ပ်သက်တမ်းကုန်ဆုံးချိန်၌ တရာ့ပ်သက်တမ်းတိုးရန် သဘောတူနိုင်သည်။ ထိုသို့သက်တမ်းတိုးခြင်းနှင့်စပ်လျဉ်း၍ တရာ့ပ်ချုပ်ဆိုကြသူများသည် သက်ဆိုင်ရာလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် တူညီသောတရာ့ပ် တစ်ဖန်တပ်မံ ချုပ်ဆိုရန် မလိုအပ်ဘဲ အလိုအလျောက်သက်တမ်းတိုးနိုင်ရန် တရာ့ပ်အလိုအလျောက် သက်တမ်းတိုးခြင်းနှင့် ဆိုင်သော တရာ့ပ်အပိုဒ်များကို ထည့်သွင်းရေးသားလေ့ရှိကြသည်။

(d) တရာ့ပ်ရပ်စဲခြင်း (Termination)

Either party hereto may immediately terminate this Agreement by giving a written notice to the other party under any of the following circumstances:

(a) if the other party fails to perform any of the obligations under this Agreement and such failure is not cured within a reasonable time not exceeding sixty (60) days after its receiving a written notice requesting a remedy thereof.

(b) ...

တရာ့ပ်ရပ်စဲခြင်းစည်းကမ်းချက်များတွင် တရာ့ပ်ကိုချိုးဖောက်ခြင်းနှင့် တရာ့ပ်ကိုရပ်စဲစေနိုင်သော အခြားအကြောင်းခြင်းရာများကို ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သဘောသဘာဝများနှင့် ညီနှင့်၍ ထည့်သွင်းရေးသားထားကြသည်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းသံရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

(၈) Boilerplate Terms

အမျိုးမျိုးသော အရောင်းအဝယ်တာချုပ်များတွင် ရေးသားထားလေ့ရှိသည့် စည်းကမ်း ချက်ဖြစ်ပြီး ပုံမှန်အားဖြင့် တာချုပ်၏ နောက်ဆုံးအပိုင်းတွင် ရေးသားထားလေ့ရှိသည်။ Boilerplate Terms များတွင် အောက်ပါတို့ပါဝင်သည် -

(၉) လျှို့ဝှက်ချက်များထိန်းသိမ်းမှုဆိုင်ရာ စည်းကမ်းချက်များ

Any of the parties hereto agrees not to disclose, without prior written consent from the other party, the confidential information received by it from the other party hereto under this Agreement.

တာချုပ်နှင့်စပ်လျဉ်းပြီး သို့မဟုတ် တာချုပ်ကိုအခြေခံ၍ တာချုပ်ချုပ်ဆိုသူတစ်ဦးတစ်ဦး ပေးပို့သော လျှို့ဝှက်သတင်းများ၊ တာချုပ်ပါ အဖြစ်မှန်နှင့် အကြောင်းခြင်းရာများကို အမြားသူထံသို့ ပေးပို့ခြင်းနှင့် ပေါက်ကြားစေခြင်းများအား တားမြစ်သည့်အချက်များကို ရေးသားထားသည့် စည်းကမ်းချက်များ ဖြစ်သည်။

(၂၂) ရွှေ့ခိုးညပေး

This Agreement shall be governed by and construed in accordance with the laws of the Republic of the Union of Myanmar, without regard to its conflict of laws rules.

တာချုပ်ပေါ်ရှိ အခွင့်အရေးများနှင့် တာဝန်များရှိ မရှိကို ဆုံးဖြတ်ရာတွင် အခြေခံရမည့် ဥပဒေကို သတ်မှတ်သည့် စည်းကမ်းချက်ဖြစ်သည်။ (အသေးစိတ်ကို အဆင့် (၂) တွင်ကြည့်ပါ)

(၂၃) အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ စည်းကမ်းချက်

Any dispute arising out of or in connection with this contract, including any question regarding its existence, validity or termination, shall be referred to and finally resolved by arbitration administered by the Singapore International Arbitration Centre ("SIAC") in accordance with the Arbitration Rules of the Singapore International Arbitration Centre ("SIAC Rules") for the time being in force, which rules are deemed to be incorporated by reference in this clause. The seat of the arbitration shall be Singapore. The Tribunal shall consist of one (1) arbitrator. The language of the arbitration shall be English. [SIAC MODEL Clause]

အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ နည်းလမ်းများပါဝင်သော တာချုပ်အပိုင်တွင် တာချုပ်နှင့်စပ်လျဉ်း၍ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်ပါက တာချုပ်ချုပ်ဆိုသူများအသုံးပြုမည့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာနည်းလမ်းများကို ဖော်ပြထားသည်။ ယောက်အားဖြင့် တရားရုံး၊ အနာာတရုံးရုံး၊ စွဲစပ်

(၂)
ပံ့
ပေါ်

ဖြေရှင်းခြင်းနည်းလမ်း စသည်တို့ကို သတ်မှတ်ထားသည့် စည်းကမ်းချက်များဖြစ်သည်။ အနညာတခံရုံး၊ စွဲစပ်ဖြေရှင်းခြင်း စသည့်နည်းများကို ရွေးချယ်ပါက အသုံးပြုမည့်ဘာသာစကား၊ ဆောင်ရွက်မည့် နေရာ ဒေသ၊ လုပ်ဆောင်ရမည့်နည်းလမ်းများကို တာချုပ်တွင် ထည့်သွင်းသတ်မှတ်နိုင်သည်။ (အသေးစိတ်ကို အခန်း (၁၅) တွင် ကြည့်ပါ)

(၄) လွှဲပြောင်းခြင်းကို တားမြစ်သည့် စည်းကမ်းချက်များ

Neither party shall assign this Agreement nor any of its rights, interests or obligations hereunder without the prior written consent of the other party.

တာချုပ်ပေါ်ရှိ အခွင့်အရေးများနှင့် တာဝန်များကို အခြားသူသို့ လွှဲပြောင်းခြင်းအား တားမြစ်သည့် စည်းကမ်းချက်ဖြစ်သည်။ တာချုပ်ပေါ်ရှိ တာချုပ်ချုပ်ဆိုသူ အခြားတစ်ဘက်၏ ပိုင်ဆိုင်သည့်အခွင့်အရေး စသည်တို့ကို ကြိုတင်သောတူညီမှုမရှိဘဲ လွှဲပြောင်းမှုကြောင့် လုံးဝပတ်သက်မှုမရှိခဲ့သည့် အခြားသူများ က တာချုပ်တွင် ပါဝင်ပတ်သက်လာမှုကို ရောင်ရှားစောလိုသည့် စည်းကမ်းချက်ဖြစ်သည်။

(၅) မလွန်ဆန်နိုင်သောဖြစ်ပိုလိုင်ရာ စည်းကမ်းချက် (သို့မဟုတ်) မလွန်ဆန်နိုင်သော ဖြစ်ပိုလိုင်ရာ (Force Majeure Clause)

Neither party shall be liable to the other party for a failure or delay in the performance of any of its obligations under this Agreement for the period and to the extent such failure or delay is caused by riots, wars (declared or undeclared), governmental laws, orders or regulations, actions by the government or any agency thereof, acts of God, storms, fire accidents, strikes, sabotage, explosions, or other contingencies beyond the reasonable control of the respective parties.

တာချုပ်ချုပ်ဆိုကြသူများကိုယ်တိုင် စွမ်းဆောင်နိုင်ခြင်း၊ ကြိုတင်ခန့်မှန်းနိုင်ခြင်း မပြုလုပ်နိုင်သော ကြောင့် တာချုပ်ကို အကောင်အထည်ဖော်နိုင်လင် တာဝန်မရှိကြောင့်ကို ရှင်းရှင်းလင်းလင်း သိရှိစေရန် ရေးသားထားသည့် စည်းကမ်းချက်ဖြစ်သည်။

(၆) အပြီးသတ်သောတူညီမှုဆိုင်ရာ စည်းကမ်းချက်

This Agreement, including all supplements and schedules, constitutes the entire agreement between the parties with respect to the subject matter hereof and supersedes all prior agreements, understanding or representations, oral or written between the parties hereto regarding such matter.

ယင်းတာချုပ်သည် တာချုပ်ချုပ်ဆိုသူတို့အကြား တစ်ခုတည်းသောတာချုပ်ဖြစ်ပြီး ယင်းမတိုင်ခင်

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုစ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

သဘောတူညီမှုများသည် စာချုပ်ပါအကြောင်းအရာများနှင့် မသက်ဆိုင်ကြောင်း ရေးသားထားသော စည်းကမ်းချက် ဖြစ်သည်။ ယင်းသဘောတရားမှာ Parol Evidence Rule ကို အသိအမှတ်ပြုထားပြီး အမှန်တကယ် သက်ဆိုင်သောစာချုပ်သည် အခြားသွယ်ပိုက်၍ စပ်လျဉ်းသည့်စာချုပ်များထက် ဦးစားပေး ရမည့်အချက်ကို ရှင်းလင်းစေရန် ထည့်သွင်းရေးသားထားသည့် စည်းကမ်းချက်ဖြစ်သည်။

(၇) စည်းကမ်းချက်များကို ပြင်ဆင်ခြင်း

This Agreement may be modified or amended only in writing, signed by duly authorized representatives of both parties.

စာချုပ်ပါအကြောင်းအရာများကို ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း စသည်တို့ကို လုပ်ဆောင်မည်ဆိုပါက ဟဖြင့်ရေးသား၏ သဘောတူရန်လိုအပ်ကြောင်းကို ရေးသားထားသော စည်းကမ်းချက် ဖြစ်သည်။ ထိုသို့သောစည်းကမ်းချက်များကြောင့် စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းတွင်လည်း နှုတ်အားဖြင့် သဘော တူညီမှုသည် စာချုပ်ပါအကြောင်းအရာကို လွှမ်းမှုးသက်ရောက်မှုပရှိကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိစေရန် ရည်ရွယ်ပြီး ထည့်သွင်းရေးသားထားလေ့ရှိကြသည်။

(၈) အကြောင်းကြားစာပေးပို့ခြင်းဆိုင်ရာ စည်းကမ်းချက်

Any notice given by either party in accordance with this Agreement shall be made in writing and delivered by fax and by registered mail or by courier, addressed as first set forth, or to other addresses as the parties shall designate in prior written notice.

စာချုပ်ကိုအခြေခံသည့် အကြောင်းကြားစာပေးပို့ခြင်းနည်းလမ်း (ချိပ်ပိတ်စာပေးပို့ခြင်း၊ ဖက်စ်၊ အီးမေးလ်) နှင့် ပေးပို့ရမည့်လိပ်စာတို့ကို သတ်မှတ်ထားသည့် စည်းကမ်းချက်ဖြစ်သည်။ စာချုပ်နှင့် စပ်လျဉ်းသည့် ဆက်သွယ်ပုံဆက်သွယ်နည်းများက စာချုပ်အပေါ် အကျိုးသက်ရောက်မှုများ ရှိလာနိုင် သောကြောင့် ငါးတို့ကို ရှင်းရှင်းလင်းလင်းသိရှိစေရန် ရည်ရွယ်၍ ထည့်သွင်းရေးသားကြသည်။

(၉) အခွင့်အရေးကို မဆုံးရုံးခြင်းဆိုင်ရာ စည်းကမ်းချက်

Failure by either Party to enforce any provision of this Agreement will not be deemed a waiver of future enforcement of that or any other provision.

“Estoppel” ဆိုသည်မှာ စာချုပ်ချုပ်ဆိုသူက ငါး၏ တရားဝင်မှန်ကန်သည်ဟု အနိုင်အမှာ သက်သေ ထူထားသည့် ကြိုတင်ထုတ်ပြန်ချက်များ၊ လုပ်ဆောင်ချက်များ၊ အကြောင်းအရာများနှင့် ဆန့်ကျင်၍ တောင်းဆိုခြင်း သို့မဟုတ် အခွင့်အရေး တောင်းဆိုခြင်းစသော ဆောင်ရွက်မှုတို့မှ ကာကွယ်ပေးသည့် Common Law အကြေခံသောတရား တစ်ခုဖြစ်သည်။ မိမိကဗောဓိပြုထားသော အကြောင်းအရာအမှန်ကို တစ်ဘက်သူက ယုံကြည်၍ ပြုမှုဆောင်ရွက်ပါက ငါးကိုဆန့်ကျင်၍ အကြောင်းအရာအမှန်ကို စွပ်စွဲ ပြောဆိုခြင်းသည် Estoppel အကြေခံသောတရားအရ တားမြစ်ထားသည်။

(၅)
ထိခိုင်

ထိုကြောင့် စာချုပ်ပါအခွင့်အရေးပင်ဖြစ်သော်လည်း ထိုအခွင့်အရေးကို စာချုပ်ချုပ်ဆိုသူတစ်ဘက်က အကြိမ်ကြိမ်လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပြီးနောက်၊ ကာလအတန်ကြာမှ လုပ်ဆောင်ရန် ကြံရွယ်ပါက “Estoppel” ဟု ဆိုကာ ထိုပျက်ကွက်ခဲ့သော အခွင့်အရေးတို့သည် ဆုံးရုံးသွားပြီးဖြစ်သည်ဟု ယူဆခြင်း များလည်း ရှိနိုင်သည်။

ဤစည်းကမ်းချက်သည် စာချုပ်ပါအခွင့်အရေးကို ဆုံးရုံးသည်ဟု ယူဆခြင်းမှ ရောင်ကြည့်နိုင်ရန် ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။

(၁၀) သီးခြားခွဲထုတ်ထားသည့် စည်းကမ်းချက်

If any provision of this Agreement is determined to be invalid or unenforceable, the provision shall be deemed to be severable from the remainder of this Agreement and shall not cause the invalidity or unenforceability of the remainder of this Agreement.

စာချုပ်တွင် တရားမဝင်သော အကြောင်းအရာများ ပါဝင်နေသည့်အခါတွင်လည်း ယင်းစည်းကမ်းကို အခြားစည်းကမ်းများမှ သီးခြားခွဲထုတ်ပြီး တရားဝင်စာချုပ်အဖြစ် ဆက်လက်တည်မြှုနေစေရန် ထည့်သွင်းထားသည့် စည်းကမ်းချက်ဖြစ်သည်။ စာချုပ်ပါအကြောင်းအရာများကို အတတ်နိုင်ဆုံး တရားဝင်စေရန် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းရေးသားထားသည့် စည်းကမ်းချက်ဖြစ်သည်။

(၁၁) ဘာသာစကားဆိုင်ရာ စည်းကမ်းချက်

The English language text of this Agreement shall be the only binding version. Any translation hereof shall have no legal effect.

စာချုပ်စာတမ်းများအနေဖြင့် တရားဝင်မှုရှိစေရန် ဘာသာစကားကိုသတ်မှတ်သည့် စည်းကမ်းချက် ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း စာချုပ်စာတမ်းများတွင် အသုံးပြုသည့် ဘာသာစကားကို ရွေးချယ်ခြင်းသည် အခြေခံအားဖြင့် စာချုပ်ချုပ်ဆိုသူတို့၏ လွှတ်လပ်မှုသာဖြစ်ပြီး၊ တရားရုံးသည် ယင်းစာချုပ်ချုပ်ဆိုသူတို့၏ သဘောထားကို လေးစား၍ ရွေးချယ်ထားသော ဘာသာစကားကိုသာ ရေးရှုကာ စာချုပ်အား အဓိပ္ပာယ်ဖွင့်ဆိုခြင်းများကို လုပ်ဆောင်ရန်လိုအပ်သည်။

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှုထောင့်မှ လေ့လာခြင်း

အခန်း (၄) အရောင်းအဝယ်စာချုပ်

I. အခြေခံစည်းကမ်းချက်များ

အရောင်းအဝယ်စာချုပ်ချုပ်ဆိုသူများသည် ရောင်းသူနှင့်ဝယ်သူတို့ဖြစ်ကြသည်။ အရောင်းအဝယ်စာချုပ်တွင် အဓိကကျသော တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

ရောင်းသူ - ကတိပေးထားသော ကုန်ပစ္စည်းကဝယ်သူထံ လွှဲပြောင်းပေးရမည့်တာဝန်
ဝယ်သူ - ကတိပေးထားသော ကုန်ပစ္စည်း၏ တန်ဖိုးကို ရောင်းသူအားပေးချေရမည့်တာဝန်

နိုင်ငံတစ်ခုစီတွင်တည်ရှိသည့် ရောင်းသူနှင့် ဝယ်သူတို့အကြား ချုပ်ဆိုသည့်စာချုပ်အနေဖြင့် အခြေခံကျသော စည်းကမ်းချက်များကို ရှင်းလင်းဖော်ပြသွားမည့်ဖြစ်သည်။ ထို့အပြင် ယင်းဘဏ်ပုံးသို့၏ စည်းကမ်းချက်များသည် အပြည်ပြည်ဆိုင်ရာ ရောင်းဝယ်မှုများတွင် ကြိမ်ဖန်များစွာ သတ်မှတ်ရာမှ ယနေ့တိုင်အသုံးပြုခဲ့သည့် အတွေ့အကြံနှုန်းများကို အခြေခံ၍ စာချုပ်ချုပ်ဆိုသူ အသီးသီးပို့က ဆွေးနွေးသော့တူညီခြင်းဖြင့် အရောင်းအဝယ်စာချုပ်တွင် သတ်မှတ်ရေးသားထားသော စည်းကမ်းချက်များဖြစ်သည်။ ထို့ကြောင့် စာချုပ်ချုပ်ဆိုသူတို့အကြား အငြင်းပွားမှုပေါ်ပေါက် လာပါကလည်း စာချုပ်ပါသော့တူညီချက်များကို လိုက်နာ၍ ဆုံးဖြတ်ဖြော်ရှင်းပေးရမည်။

- ✓ ရောင်းဝယ်မည့် ကုန်ပစ္စည်းနှင့် ငွေပေးချေမှု သော့တူညီချက်၊
- ✓ ရောင်းဝယ်မည့် ကုန်ပစ္စည်းကို လွှဲပြောင်းပေးခြင်း (အပိုဒ် ၂ ကိုကြည့်ပါ)၊
- ✓ ကုန်ပစ္စည်း၏ ငွေပေးချေမှု (L/C ဖြင့်ပေးချေခြင်း) (အပိုဒ် ၃ ကိုကြည့်ပါ)၊
- ✓ ကုန်ပစ္စည်း၏ အရည်အသွေးကို အာမခံခြင်း (အပိုဒ် ၄ ကိုကြည့်ပါ)။

II. ရောင်းဝယ်မည့် ကုန်ပစ္စည်း လွှဲပြောင်းပေးခြင်း

(၁) Risk of Loss

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်မှုများတွင် ရောင်းဝယ်မည့် ကုန်ပစ္စည်းသည် ရောင်းသူတို့ ဝယ်သူတို့ ရောက်ရှိရန် ကွာဝေးခြင်း၊ အချိန်ကာလ ကြာမြင့်ခြင်းတို့ကြောင့် သယ်ယူပို့ဆောင်နေစဉ်ကာလအတွင်း ပေါ်လုံးခြင်း၊ အနာအဆာဖြစ်ခြင်းစသည့် ဖြစ်နိုင်ချေမှားရှိသည်။ ထိုသို့သော အခြေအနေများတွင် ရောင်းသူ သို့မဟုတ် ဝယ်သူ မည်သည့်ဘက်က အဆိုပါ ဆုံးရုံးမှုအား တာဝန်ယူရမည်ဆိုသည်ကို ကြိုက်သတ်မှတ်ထားခြင်းမရှိပါက စာချုပ်ချုပ်ဆိုသူတို့အကြား ပြသုနာများပေါ်ပေါက်လာနိုင်ပေသည်။

လက်တွေတွင် အပြည်ပြည်ဆိုင်ရာကူးသန်းရောင်းဝယ်မှုများ၏ စာချုပ်ချုပ်ဆိုသူတို့ညီနိုင်၍ အချိန်တစ်ခုကို သတ်မှတ်ကာ၊ အဆိုပါ အချိန်ကိုကော်လွှန်၍ ရောင်းဝယ်မည့်ကုန်ပစ္စည်းမှာ မရှိတော့ခြင်း၊ အပြစ်အနာအဆာပေါ်ပေါက်ခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့ပါက ဝယ်သူသည် ယင်းကုန်ပစ္စည်းကို လက်ဝယ်မရရှိနိုင်ဘဲ စာချုပ်ချုပ်ဆိုထားသည့်အတိုင်း ကုန်ပစ္စည်းတန်ဖိုးကို ပေးချေရမည်ဟု ကတိပြုရလေ့ရှိသည်။ ထိုသို့သော ရောင်းဝယ်မည့် ကုန်ပစ္စည်းက အချိန်တစ်ခု

တွင် ရောင်းသူမှ ဝယ်သူထံသို့ ရွှေ့ပြောင်းသွားခြင်းကို Risk of Loss ဟုခေါ်ဆိုကာ စာချုပ်ချုပ်ဆိုသူတို့အကြား ဆွဲ့နွေးတိုင်ပင်၍ ဆုံးဖြတ်လေ့ရှိကြသည်။

ဥပမာအားဖြင့် ရောင်းသူက ရောင်းဝယ်မည့် ကုန်ပစ္စည်းကို သယ်ယူလို့ဆောင်မည့် သဘော့ပေါ်သို့တင်ဆောင်သည့်အချိန်တွင် ယင်းကုန်ပစ္စည်း၏ Risk of Loss က ရွှေ့ပြောင်းသွားမည် ဟု သတ်မှတ်ထားလျှင် သဘော့ဖြင့် ယင်းကုန်ပစ္စည်းကို တင်ဆောင်ပြီးနောက် ဝယ်သူထံတွင် အကြောင်းတစ်ခုခုကြောင့် ယင်းကုန်ပစ္စည်းများ ပျောက်ပျက်သွားသော်လည်း ဝယ်သူသည် ဆက်လက်၍ ရောင်းသူထံသို့ ဝယ်ယူသည့်ကုန်ပစ္စည်းအားလုံး၏ တန်ဖိုးကို ပေးချေရန်တာဝန်ရှိ သည်။

(J) Incoterms

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်များတွင် ရောင်းဝယ်မည့် ကုန်ပစ္စည်းများကို လွှှေပြောင်း ရယူမှုနှင့်စပ်လျဉ်း၍ ရောင်းသူနှင့်ဝယ်သူတို့၏ကျခံမှ သယ်ယူလို့ဆောင်ရေးကို မည်သူက တာဝန်ယူ ဆောင်ရွက်မည်၊ အာမခံကို မည်သူက ဆောင်ရွက်မည် (အစရှိသည်) နှင့် အထက်တွင် ဖော်ပြခဲ့သော Risk of Loss လွှှေပြောင်းခြင်း၏ အချိန် စသည်တို့နှင့်စပ်လျဉ်း၍ စာချုပ်ချုပ်ဆိုသူ အသီးသီးက တစ်ဆင့်ချင်းစီဆွဲ့နွေးနွေးကာ ငါးသဘောတူသို့ချက်များကို အရောင်းအဝယ်စာချုပ် တွင် အတိအလင်း ထည့်သွင်းရေးသားခြင်းသည် အဓိကပုံစံပင်ဖြစ်သည်။

လက်တွေတွင် အပြည်ပြည်ဆိုင်ရာ စာချုပ်အမျိုးမျိုး ချုပ်ဆိုသူတို့အကြား အရောင်းအဝယ် စာချုပ်များအား နှစ်ပေါင်းအတန်ကြား အကြိမ်ကြိမ်ချုပ်ဆိုခြင်းဖြင့် ယင်းတို့၏ ကုန်သွယ်မှ စည်းကမ်းချက်များနှင့်စပ်လျဉ်း၍ အချို့အချက်အလက်များသည် စံနမူနာများဖြစ်လာခဲ့သည်။ International Chamber of Commerce: ICC သည် ၁၉၂၄ ခုနှစ်တွင် ငါးတို့ကို Incoterms အဖြစ် စုဆောင်းကာ ယနေ့တိုင် အပြည်ပြည်ဆိုင်ရာ အရောင်းအဝယ်စာချုပ်တွင် ကျယ်ပြန်စွာ သုံးစွဲလျက်ရှိသည်။

Incoterms အမျိုးအစားအမျိုးမျိုးရှိသော်လည်း သဘော့ဖြင့် ပို့ဆောင်ရာတွင် လက်တွေအား အများဆုံးမှာ FOB (Free on Board) နှင့် CIF(Cost, Insurance and Freight) တို့ဖြစ်သည်။ ငါးတို့သည် ပို့ဆောင်ရေးသဘော့များပေါ်တွင် ရောင်းဝယ်မည့်ကုန်ပစ္စည်းများကို သဘော့ပေါ်သို့ လွှှေပြောင်းပြီးသည်နှင့် တစ်ပြိုင်နက် Risk of Loss ရွှေ့ပြောင်းသွားခြင်းမှာ အတူတူပင် ဖြစ်သည်။ သို့သော် ပို့ဆောင်ရေးသဘော့နှင့် အာမခံတို့၏ ကုန်ကျစရိတ်ကျခံခြင်းသည် ကွဲလွှာသည်။ ဝယ်သူက ယင်းတို့ကို အကုန်အကျခံခြင်းမှာ FOB ဖြစ်၍ ရောင်းသူက အကုန်အကျခံခြင်းသည် CIF ဖြစ်သည်။ အောက်ပါလေားကိုကြည့်ပါ -

	လွှှေပြောင်းခြင်း	Risk of Loss	သဘော့တင်ရန် ဆောင်ရွက်သူ	အာမခံရရန် ဆောင်ရွက်သူ
FOB	သဘော့ပေါ်၌	လွှှေပြောင်းချိန်	ဝယ်သူ	ဝယ်သူ
CIF	သဘော့ပေါ်၌	လွှှေပြောင်းချိန်	ရောင်းသူ	ရောင်းသူ

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုစ်များကို ဥပဒေချေထောင့်မှ လေ့လာခြင်း

Incoterms ၅၈ မည်သည့်စည်းကမ်းချက်များကို အသုံးပြုမည်ဆိုသည့်မှာ ရောင်းသူ၊ ဝယ်သူမှ မည်သူဘက်က သယ်သူပို့ဆောင်ရေး၊ အာမခံတို့ကို ရွေးသက်သာအောင် စီစဉ်နိုင်သည်၊ မည်သူက ရောင်းဝယ်မည့်ကုန်ပစ္စည်းကို သဘော့တင်သည့်အချိန် စသည်တို့တွင် တိန်းချုပ်နိုင်သည်၊ စသည်ဖြင့် စီးပွားရေးဆိုင်ရာ အကြောင်းအရင်းများအပေါ် မှတည်၍ ဆုံးဖြတ်ကြသည်။

၃။ ကုန်ပစ္စည်း၏ ငွေပေးချေမှု (အထူးသဖြင့် L/C ဖြင့်ပေးချေခြင်း)


(က) ကွာဝေးသောအော် ငွေပေးချေခြင်း

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတွင် အခြေခံငွေပေးချေမှုသည် ရောင်းဝယ်မည့် ကုန်ပစ္စည်းကို လွှဲပြောင်းပေးခြင်းနှင့် ငွေပေးချေခြင်းတို့ကို တစ်ပြိုင်နက် ပြုလုပ်လေ့ရှိကြသည်။ သို့ရာတွင် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်မှုတွင် ကုန်ပစ္စည်းကို သယ်ယူပို့ဆောင်မှုမှာ အချိန်ကြားဖြင့်သောကြောင့် တစ်ပြိုင်နက်တည်း လုပ်ဆောင်ရန် ခဲယဉ်းပေသည်။

ကုန်ပစ္စည်းသည် ဝယ်သူထံသို့ရောက်ရှိသည့်အခါ ရောင်းသူ၏ ဘက်စာရင်းသို့ ဝယ်သူက တိုက်ရှိက်ငွေလွှဲခြင်းသည် ပိုမိုသက်သာ၍ လွယ်ကူသော နည်းလမ်းဖြစ်သော်လည်း ရောင်းသူ အနေဖြင့် အမှန်တကယ် ငွေပေးချေမည်လောဟူ၍ စိုးရိမ်မှုများဖြင့် ကုန်ပစ္စည်းများကို ပေးပို့နေရ ပေသည်။

(ဂ) Letter of Credit ဖြင့်ငွေပေးချေခြင်း

အထက်ပါကဲ့သို့၊ ရောင်းသူ၏ စိုးရိမ်မှုများကို ပပေါ်ကိုစေရန် အပြည်ပြည်ဆိုင်ရာ ရောင်းဝယ်ရေး စာချုပ်များတွင် အသုံးပြုလေ့ရှိသည့်မှာ ဘက်ကထုတ်ဝေသော Letter of Credit (L/C) ကို အသုံးပြု၍ ပေးချေကြသည်။ L/C ဖြင့်ငွေပေးချေခြင်းတွင် အကြပ်းဖျင်းအားဖြင့် အောက်ပါ အဆင့်များပါဝင်သည် -



- အဆင့် (၁) L/C ကိုထုတ်ပေးရန် လျှောက်ထားသူ (Applicant) ဖြစ်သော ဝယ်ယူ၏ လျှောက်ထားမှ ဖြင့် ဝယ်ယူတည်ရှိသည့် L/C ကိုထုတ်ပေးသည့်ဘက် (Issuing Bank) တစ်ခုခုက ရောင်းသူသို့ Beneficiary ဖြစ်သော L/C ကို ထုတ်ပေးသည်။ ယင်း L/C တွင် လိုအပ်သည့် ဓာတ်ပစ္စများ (ကုန်ပိုလက်မှတ်နှင့် သဘောကုန်တင်တန်ဆာ လက်မှတ် (Bill of Lading - B/L) စသည်တို့) ကိုတင်ပြရန် စည်းကမ်းချက်များ ပါရှိပြီး ယင်းဘက်က ရောင်းသူထံ ငွေပေးချေမည့် ကတိကဝဝတ်ပြထားသည်။
- အဆင့် (၂) L/C ထုတ်ပေးပြီးပါက ရောင်းသူတည်ရှိရာအောင် အကြောင်းကြားသည့်ဘက် (Advising Bank) မှ ရောင်းသုတေသန ပြုလောင်းများ အကြောင်းကြားသည်။ ရောင်းသူသည် ကုန်ပစ္စများကို သဘောဖြင့်တင်ပိုပြီးနောက် အထက်ပါဘက် (Advising Bank) ထံသို့ ဓာတ်ပစ္စများကို တင်ပြကာ L/C တွင်ပါရှိသော ငွေပေးချေမှု ဝန်ဆောင်ခန့်တဲ့ယူထားသော ငွေကြေးပမာဏကို ယင်းဘက်မှ ထုတ်ယူ ရရှိသည်။
- အဆင့် (၃) Advising Bank မှ Issuing Bank သို့ ဓာတ်ပစ္စများတင်ပြကာ စည်းကမ်းချက်များပြည့်စုံပါက Issuing Bank မှ Advising Bank ထံသို့ ငွေပေးချေသည်။
- အဆင့် (၄) တင်သွင်းသော ဝယ်ယူသည် အဆင့် (၃) ၏ ငွေပေးချေမှုနှင့်စပ်လျဉ်း၍ Issuing Bank အား ငွေပေးချေရန် တာဝန်ရှိသည်။ ထိုသို့ ပေးချေပြီးပါက ဝယ်ယူသည် ရောင်းဝယ်မည့် ကုန်ပစ္စများကို တင်သွင်းရန် ဓာတ်ပစ္စများကို လက်ခံရယူပြီး ကုန်ပစ္စများကို လွှာပြောင်းရရှိသည်။

(၃) Letter of Credit ဖြင့်ငွေပေးချေခြင်းဆိုင်ရာ သတိထားရမည့်အချက်

L/C ဖြင့်ငွေပေးချေခြင်းသည် ဓာတ်ပစ္စများကိုသာတင်ပြရုံဖြင့် Advising Bank မှ ငွေပေးချေမှ နှင့် Issuing Bank မှငွေပေးချေမှုများမှာ အဆင့်အလိုက် လုပ်ဆောင်သွားခြင်း ဖြစ်သည်။ ထိုကြောင့် ငွေပေးချေမှုတွင် လိုအပ်သော ဓာတ်ပစ္စများနှင့်စပ်လျဉ်း၍ အရောင်းအဝယ်စာချုပ်တွင် သတ်မှတ်ထားရှိပြီး အတိအလင်းဖော်ပြကာ လက်တွေ့တွင်လည်း ယင်းဓာတ်ပစ္စများအား သေချာစွာ စစ်ဆေးရန်လိုအပ်ပေသည်။

တစ်နည်းဆိုသော်၊ ရောင်းသူသည် Issuing Bank မှ L/C မထုတ်ပေးသရှု ကုန်ပစ္စများများ ကိုလည်း သဘောဖြင့်တင်ပိုလိုမည့် မဟုတ်ပေါ့။ ထိုကြောင့် ရောင်းသူသည် ဝယ်ယူက L/C အား Issuing Bank မှ သတ်မှတ်နေ့တွင် ထုတ်ပေးရန်အတွက် ဂင်းတို့၏ အရောင်းအဝယ်စာချုပ်တွင် ဝယ်ယူထံမှ ကတိဝန်ဆောင်ရွက် ရယူရန်လိုအပ်ပေသည်။

၄။ ကုန်ပစ္စများ၏ အရည်အသွေးကို အာမခံခြင်း (Warranty)

(၁) တာဝန်ရှိမှ အတိုင်းအတာနှင့် အကြောင်းအရာ

အပြည်ပြည်ဆိုင်ရာ ဓာတ်ပစ္စများတွင် ဝယ်ယူက တောင်းဆိုသည့် ကုန်ပစ္စများ၏ အရည်အသွေး နှင့် လုပ်ဆောင်နည်းသည် ရောင်းသူက အမှန်တကဗ် လက်တွေ့ပိုဆောင်လာသော

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

ကုန်ပစ္စည်း၏ အရည်အသွေး လုပ်ဆောင်နည်းများနှင့် မတူညီသဖြင့် အငြင်းပွားမှုများ ဖြစ်ပေါ်လှရှိတတ်သည်။ ထိုသို့သောအကြေအနေများတွင် အခြေခံအားဖြင့် ကုန်ပစ္စည်း အရည်အသွေး အာမခံခြင်းဆိုင်ရာ စည်းကမ်းချက်များအပေါ် အရောင်းအဝယ်စာချုပ်၏ လွမ်းမိုး ဥပဒေက သက်ရောက်စေသည်။ အကယ်၍ အရောင်းအဝယ်စာချုပ်ပါ လွမ်းမိုးဥပဒေသည် မြန်မာနိုင်ငံ၏ ဥပဒေဖြစ်ပါက Sales of Goods Act (1930) ၏ အာမခံခြင်းဆိုင်ရာ ပြုဌာန်း ချက်များကို ကိုကားသင့်ပေါ်သည်။

သို့သော အရည်အသွေးအာမခံခြင်းဆိုင်ရာဥပဒေ၏ စည်းကမ်းချက်တစ်ခုတည်းဖြင့် အမျိုးမျိုးကဲ ပြားစွာနားသော စာချုပ်ချုပ်ဆိုသူတို့၏ အယူအဆများဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုစီ အပေါ်တွင် ရောင်းဝယ်မှုများကို မပြုလုပ်နိုင်ခြင်းများလည်း ရိုနေနိုင်သည်။ ဥပမာ - ရောင်းသူက ကုန်ပစ္စည်း၏ အရည်အသွေးကို ခိုင်မာစွာ အာမခံရမည့် တာဝန်ကြီးမားသဖြင့် ကုန်ပစ္စည်း၏ တန်ဖိုးကိုလည်း တတ်နိုင်သမျှ မြှင့်တင်လိုသည်။ တစ်ဘက်တွင်လည်း ဝယ်သူအနေဖြင့် အရည်အသွေးအနည်းငယ် မပြည့်မီသော်လည်း တန်ဖိုးသက်သာသည့် ကုန်ပစ္စည်းကိုသာ လိုလားနေမည်ဖြစ်သည်။ ယင်းအခြေအနေတစ်ရပ်တွင် ဥပဒေ၌ ပြုဌာန်းထားသော အရည်အသွေးဆိုင်ရာ အာမခံခြင်းနှင့် မသက်ဆိုင်ဘဲ စာချုပ်တွင် အရည်အသွေးဆိုင်ရာ အာမခံ စည်းကမ်းချက် (Warranty) ကို သတ်မှတ်၍ ကုန်ပစ္စည်း အရည်အသွေးများ၊ လုပ်ဆောင်နည်း များကို သတ်မှတ်ထားလေ့ရှိကြသည်။ ထိုသို့ ဥပဒေ၏ ပြုဌာန်းချက်များကို သက်ရောက်မှု မရှိစေသည့် စာချုပ်ချုပ်ဆိုသူတို့၏ သဘောတူညီမှုများဖြင့် စာချုပ်တွင် ရေးသားထားနိုင်သည်။ ထိုအခါ ထိုဥပဒေက သက်ရောက်မှုမရှိခြင်းကို သတိပြုရန် လိုအပ်သည်။

အမှန်တကယ် ပို့ဆောင်လာသော ကုန်ပစ္စည်း၏ အရည်အသွေးနှင့် လုပ်ဆောင်နည်းများက ကြိုတင်ဆွေးနွေးဆုံးဖြတ်ထားသည်နှင့် ကွဲပွဲနေလျှင် ယင်းဟိုကို ကုစားရန်အလိုကာ ဝယ်သူက ရောင်းသူအား ကုန်ပစ္စည်းအစားထိုး လဲလှယ်ပေးခြင်းနှင့် ပေါ်ပေါက်လာသော နစ်နာကြားများကို ပေးလော်စေရန် တောင်းဆုံးနိုင်သည်ဟုသော စည်းကမ်းချက်များကိုလည်း စာချုပ်များတွင် ထည့်သွင်းရေးသားထားလေ့ရှိသည်။

(J) ကုန်ပစ္စည်းများကို စစ်ဆေးခြင်း

ကုန်ပစ္စည်းများကို ဝယ်သူထံသို့ လွှဲပြောင်းပေးပြီးနောက် အချိန်ကြာမြင့်ပြီးမှ ဝယ်သူက ကုန်ပစ္စည်း၏ အရည်အသွေးမပြည့်မီသောကြောင့် စာချုပ်ကို ချီးဖောက်သည်ဟု စွမ်းစွဲကာ လော်ကြေားတောင်းဆုံးလာမည်ဆိုပါက ရောင်းသူအနေဖြင့် မည်သည့်အချိန်တွင် ထိုသို့ တောင်းဆုံးမှုမျှ ရှိလာမည်ကို စီးရိမ်ကြောင့်ကြေနေရမည့် အခြေအနေတွင် ရိုနေပေလိမ့်မည်။

ယင်းအခြေအနေတွင် အရောင်းအဝယ်စာချုပ်၌ ဝယ်သူနှင့်ရောင်းသူတို့ ဆွေးနွေး ဆုံးဖြတ်ထားကြသည့်အတိုင်း ဝယ်သူသည် သတ်မှတ်ထားသော အချိန်ကာလအတွင်း ကုန်ပစ္စည်းကို စစ်ဆေးရမည့် တာဝန်ရှိပြီး၊ အရည်အသွေးမပြည့်မီခဲ့ပါက ရောင်းသူထံသို့ သတ်မှတ်ထားသော အချိန်ကာလအတွင်း အကြောင်းကြားမှ ပြုလုပ်ရမည်ဖြစ်သည်။ ထိုသို့ အကြောင်းကြားခြင်း မပြုလုပ်ခဲ့ပါက ကုန်ပစ္စည်း၏ အရည်အသွေးအာမခံခြင်း ဆိုင်ရာတာဝန်နှင့် ပတ်သက်သည့် တောင်းဆုံးမှုများကို မပြုလုပ်နိုင်ဟုသော သတ်မှတ်ချက်များကိုလည်း ထည့်သွင်းထားလေ့ရှိကြသည်။

ဖွံ့ဖြိုးရောင်းချခြင်းဆိုင်ရာစာချုပ် (Distribution Agreement)

၁။ ဖွံ့ဖြိုးရောင်းချသူ (Distributor) နှင့် အရောင်းကိုယ်စားလှယ် (Agent)

နိုင်ငံခြားကုမ္ပဏီ (မူလရောင်းချသူ နောင်တွင် "Seller") သည် ရောင်းချဂိုလ်သည့် နိုင်ငံရှိ ပြည်တွင် ကုမ္ပဏီများ၏ အကုအညီရယူခြင်းဖြင့် ကုန်ပစ္စည်းများအား ရောင်းချရမည့်နည်းလမ်းများ ချုပ်စွမ်းကို အောက်ပါ အဓိကနည်းလမ်း (J) သွယ်ဖြင့် တွေ့မြင်နိုင်သည် -

(၁) ဖွံ့ဖြိုးရောင်းချခြင်း (Distributorship) နည်းလမ်း


ဖွံ့ဖြိုးရောင်းချခြင်း နည်းလမ်းဆိုသည်မှာ မိမိကိုယ်တိုင် Seller ထံမှ ကုန်ပစ္စည်းများကို ဝယ်ယူပြီး ထိုကုန်ပစ္စည်းများကို မိမိနိုင်တွင် တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြစ်သည်။

(J) အရောင်းကိုယ်စားလှယ် (Agent) ပြင်းရောင်းချခြင်းနည်းလမ်း

အရောင်းကိုယ်စားလှယ် (Agent) သည် Seller ၏ကိုယ်စားလှယ်အနေဖြင့် သတ်မှတ် နယ်နိမိတ်အတွင်း ကုန်ရောင်းကုန်ဝယ်စားလျှပ်စီးမြောက်ပါက သတ်မှတ်ထားသော ကော်မရှင်ခေါ်သေား ယင်း Foreign Seller ထံမှရယူသူကိုဆိုလိုသည်။ ဖွံ့ဖြိုးရောင်းချသူနှင့် ကွားချက်မှာ အရောင်းကိုယ်စားလှယ်သည် မိမိကိုယ်တိုင် Seller ထံမှ ကုန်ပစ္စည်းများကို ဝယ်ယူမှုမပြုခြင်း၊ ဝယ်ယူများနှင့် အရောင်းအဝယ်စာချုပ်ထပ်မံချုပ်ဆိုမှု မပြုခြင်းတို့ဖြစ်သည်။


အရောင်းကိုယ်စားဖြင့် ရောင်းချခြင်းနည်းလမ်းဆိုသည်မှာ Seller နှင့် Local User တို့ အကြားတွင် ရပ်တည်လုပ်ဆောင်ပေးခြင်းဖြင့် ကုန်ပစ္စည်းများကို ရောင်းချရမည့်နည်းလမ်းများ ချုပ်စွမ်းကို ဖွံ့ဖြိုးရောင်းချသေးနည်းလမ်းနှင့် တူညီသော်လည်း Foreign Seller နှင့် Local User တို့အကြားတွင်သာ စာချုပ်ချုပ်ဆိုကြပြီး၊ အရောင်းကိုယ်စားလှယ်အနေဖြင့် ဥပဒေအရ တိုက်ရိုက်တာဝန်ယူရခြင်းမရှိပေး။ ဖွံ့ဖြိုးရောင်းချသေးနည်းလမ်းတွင် End User များသည်သ ဖွံ့ဖြိုးရောင်းချသူ၏ ဝယ်ယူသူများဖြစ်ကြသည်။

[Seller • ဖွံ့ဖြိုးရောင်းချသူနှင့် ဝယ်ယူသူတို့၏ ဆက်စပ်ပုံ]



အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းသံရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

[Seller · အရောင်းကိုယ်စားလှယ်နှင့် ဝယ်ယူသူတို့၏ ဆက်စပ်ပုံ]



၂။ တစ်ဦးတည်းသီးသန်ရောင်းချခွင့် ရှိခြင်းနှင့် ဖရီခြင်း (Exclusivity/Non-Exclusivity)

(၁) တစ်ဦးတည်းသီးသန်ရောင်းချခွင့်ရှိခြင်း၏ အဓိပ္ပာယ် (ဖြန့်ဖြူးရောင်းချသူ တစ်ဦးတည်း သီးသန်ရောင်းချခွင့်)

တစ်ဦးတည်းသီးသန်ရောင်းချခွင့်ရှိခြင်းဆိုသည်မှာ သတ်မှတ်ထားသော ဒေသအတွင်း၌ ဖြန့်ဖြူးရောင်းချသူမှာ အခြားမည်သူကိုမျှ ယင်းကုန်ပစ္စည်းကို ရောင်းချခွင့်မပေးပါဟု Seller က ဖြန့်ဖြူးရောင်းချသူအား ကတိပေးထားခြင်း အခြေအနေကို ဆိုလိုသည်။ ထိုကဲ့သို့သော ဖြန့်ဖြူးရောင်းချသူ၏ အခွင့်အရေးကို တစ်ဦးတည်းသီးသန် ရောင်းချခွင့် (Exclusivity) ဟုခေါ်သည်။ တစ်ဦးတည်းသီးသန်ရောင်းချခွင့်ကို ပေးအပ်ရာတွင် Seller ဘက်နှင့် ဖြန့်ဖြူးရောင်းချသူ ဘက်တို့တွင် ကောင်းကျိုးနှင့် ဆိုးကျိုးများရှိပြီး ယင်းကောင်းကျိုးနှင့် ဆိုးကျိုးများမှာ ယော့ယျားဖြင့် အောက်ပါအတိုင်းဖြစ်သည် -

	ရောင်းချသူ	ဖြန့်ဖြူးရောင်းချသူ
ကောင်းကျိုး	ရောင်းချရေးနည်းလမ်းသည် တစ်ဦးတည်းကို စုစုပေါင်းထားခြင်းအားဖြင့် ရေးကွက်ရှာဖွေခြင်း၊ အရောင်းမြှင့်တင်ခြင်း စသည်တို့တွင် မလိုအပ်သော ကုန်ကျစရိတ်များကို လျော့ချိန်သည်။	သက်ဆိုင်ရာ ကုန်ပစ္စည်းများ ရောင်းချရာတွင် အခြားလုပ်ငန်းရှင်များနှင့် ယဉ်ပြီးစရာမလိုဘဲ ရောင်းချမှုကိုသာ အာရုံစိုက် လုပ်ကိုင်နိုင်သည်။
ဆိုးကျိုး	ရောင်းချရေးနည်းလမ်းသည် တစ်ဦးတည်းကိုသာ အားထားရသည်။	လုပ်ငန်းတူ လုပ်ကိုင်ခြင်းကိုတားမြစ်ထားသဖြင့် အခြားအလားတူ ကုန်ပစ္စည်းများကို ရောင်းချမှု မပြုနိုင်တော့ခြင်း၊ ဖြန့်ဖြူးရောင်းချသူသည် တစ်ဦးတည်းသီးသန် ရောင်းချခွင့် ရရှိထားသဖြင့် တစ်ဖက်တွင်လည်း ယင်းကုန်ပစ္စည်းကို အနည်းဆုံးမည်မျှ ဝယ်ယူထားရှိရမည်စသည်။

(က)
ဖံ
ောင်

တစ်ဦးတည်း သီးသန့်ရောင်းချခွင့်သည် ဖြန့်ဖြူးရောင်းချသူတစ်ဦးတည်းကသာ အမြဲရရှိနေခြင်း မဟုတ်ပေ။ တစ်ဦးတည်း သီးသန့်ရောင်းချခွင့် ပေးခြင်း၊ မပေးခြင်းသည် ကာယကံရှင် အချင်း ချင်းကသာ ဆွေးနွေးဆုံးဖြတ်ပြီး၊ ယင်းကာယကံရှင်များကလည်း သက်ဆိုင်ရာကုန်ပစ္စည်း၏ သဘောသဘာဝအပြင် အထက်ဖော်ပြပါ ကောင်းကျိုး၊ ဆုံးကျိုးများနှင့် အခြားအမျိုးမျိုးသော စည်းကမ်းချက်များအားလုံးကို ခြုံငံသုံးသပ်၍ လွှတ်လပ်သောဆန္ဒဖြင့် သဘောတူ၍ ဆုံးဖြတ်ရ ခြင်းသာဖြစ်သည်။ ထိုကြောင့် တရားရုံးအနေဖြင့် အဆိုပါ ကာယကံရှင်များအချင်းချင်း ဆွေးနွေး၍ ဆုံးဖြတ်ထားချက်အပေါ် အခြေခံထားသည့် စာချုပ်ပါ အကြောင်းအရာများကို လေးစားသင့်ပေသည်။ ဥပမာအားဖြင့် စာချုပ်တွင် တစ်ဦးတည်း သီးသန့်ရောင်းချခွင့်ဆိုင်ရာ စည်းကမ်းချက်ကို ထည့်သွင်းထားခြင်းမရှိပါက အဆိုပါ တစ်ဦးတည်း သီးသန့်ရောင်းချခွင့် ပေးထားခြင်း မပေါ်လွင်ကြောင်း အဓိုက်ဖွင့်ဆုံးသင့်ပေသည်။

(J) Seller ကိုယ်တိုင်ရောင်းချခွင့် ရှိ မရှိ

တစ်ဦးတည်းသီးသန့် ရောင်းချခွင့် (Exclusivity) ကို ဖြန့်ဖြူးရောင်းချသူအား ပေးအပ်ထားပါက Seller ကိုယ်တိုင်ရောင်းချခွင့် ရှိ မရှိ ဆုံးသည်မှာလည်း သီးခြားကိစ္စရပ်ပင်ဖြစ်သည်။ စာချုပ် အသီးသီးတွင် (၁) Seller ကိုယ်တိုင်ရောင်းချခွင့်ကို တားမြစ်ထားခြင်း သို့မဟုတ် (၂) Seller ကိုယ်တိုင်ရောင်းချခွင့်ကို တားမြစ်ထားမှုမရှိခြင်းဆုံးသည့် အခြေအနေနစ်ရပ်စလုံး ရှိနေနိုင်သည် ကို သတိချပ်ရမည့်ဖြစ်သည်။

“Exclusivity” ဆုံးသည့် စကားလုံးအရ Seller ကိုယ်တိုင်ရောင်းချခွင့်ကို တားမြစ်ထားခြင်း မဟုတ်ဘဲ Seller ကိုယ်တိုင်ရောင်းချခွင့်ကို တားမြစ်ရန်အလိုကြာ စာချုပ်တွင် Seller ၏ တာဝန် အဖြစ် ထိုသို့တားမြစ်ထားခြင်းကို သိသာထင်ရှားစွာ ဖော်ပြထားရမည့်ဖြစ်ပေသည်။ ထိုကြောင့် Seller ကိုယ်တိုင်ရောင်းချခွင့်ကို တားမြစ်ထားခြင်းမရှိပါက ယင်းကိုယ်တိုင်ရောင်းချခွင့်သည် ဟူ၍ အဓိုက်ဖွင့်ဆုံးသင့်ပေသည်။

၃။ စာချုပ်၏ အခြေခံစည်းကမ်းချက်များ

(၁) အရောင်းဆိုင် အဖြစ်ရွေးချယ်ခန်းအပ်ခြင်း (Appointment)/Exclusivity

(Appointment)

The Seller hereby appoints Distributor [a sole and exclusive/a non-exclusive] distributor for the sake of the Products under the Trademark in the Territory, and Distributor shall accept such appointment.

(Exclusivity)

The Seller shall not appoint any person or entity as distributor or agent other than the Distributor in the Territory for distributing or selling the Products.

(Seller's Restriction (Direct Sale))

The Seller shall not directly sell any of the Products to any party other than the

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရွေထောင့်မှ လေ့လာခြင်း

Distributor in the Territory or to any party other than the Distributor who the Seller has reason to believe will resell the Products in the Territory.

(Appointment) ဆိုသည်မှာ ဖြန့်ဖြူးရောင်းချသူ (Distributor) အဖြစ်အခွင့်အကာကို အသိအမှတ်ပြုသည့် အထောက်အထားဖြစ်သော စည်းကမ်းချက်ဖြစ်သည်။ တစ်ဦးတည်းသီးသန် ရောင်းချခွင့်သည့် ဖြန့်ဖြူးရောင်းချသူအား တစ်ဦးတည်းသီးသန်ရောင်းချခွင့်ကို ပေးထားသော ဥပမာ စည်းကမ်းချက် ဖြစ်၍ Seller's Restriction (Direct Sale) သည် Seller ကိုယ်တိုင်ရောင်းချခွင့်ကို တားမြစ်ထားသည့် ဥပမာစည်းကမ်းချက်ဖြစ်သည်။

(၂) အရောင်းဆိုင်၏ ရောင်းချခွင့်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်

(Definitions)

The "Products" mean those products listed in Schedule []

The "Territory" means the geographical area listed in Schedule []

(Change of Products)

The Seller is entitled at any time to add, replace or delete any item of the Products listed in Schedule [] with [] month prior notice.

(Territory)

The Distributor shall sell the Products only in the Territory and shall neither solicit nor accept any order for the purpose of selling the Products outside the Territory.

(Trademarks)

The Seller hereby grants the Distributor a non-exclusive right to use the Trademarks in the Territory with respect to the sale, distribution and servicing of Products.

ဖြန့်ဖြူးရောင်းချသူသည် ရောင်းချခွင့်ရှိသည့် စည်းကမ်းသတ်မှတ်ချက်နှင့်စပ်လျဉ်း၍ မည်သည့် ကုန်ပစ္စည်းကို မည်သည့်နေရာတွင် ရောင်းချရမည်ဆိုသည့် သတ်မှတ်ချက်လိုအပ်သည်။ အဆိုပါ ကုန်ပစ္စည်း (Products) နှင့် ရောင်းချရမည့်ဒေသ (Territory) ကို သတ်မှတ်ထားခြင်းအားဖြင့် အမှန်တကယ် ရောင်းချနိုင်သည့် စည်းကမ်းသတ်မှတ်ချက်ကို သိသာထင်ရှားစေမည် ဖြစ်သည်။

အဆိုပါကုန်ပစ္စည်းနှင့် ရောင်းချရမည့်ဒေသနှင့်စပ်လျဉ်း၍ စာချုပ်အစိုးນှင့် အပိုဒ်တွင် စည်းကမ်းချက်များအဖြစ် ထည့်သွင်းထားပြီး အသေးစိတ်ဖော်ပြထားလေ့ရှိသည်။ ထိုအပြင် Distributorship Agreement သည် နှစ်ရှည်တာချုပ်ဖြစ်သဖြင့် စာချုပ်ချုပ်ဆိုထားသည့် ကာလအတွင်း Seller အနေဖြင့် အဆိုပါကုန်ပစ္စည်းများကို တိုးမြှင့်ခြင်း၊ ဖျက်သိမ်းခြင်းစသည့် လိုအပ်ချက်များ ပေါ်ပေါက် လာနိုင်သဖြင့် ယင်းသို့သော အချက်များကို အသိအမှတ်ပြုသည့် စည်းကမ်းချက်များ ထည့်သွင်းထားခြင်းများလည်းရှိနိုင်သည်။

ထိုအပြင် ပုံမှန်အားဖြင့် ဖြန့်ဖြူးရောင်းချသူသည် Seller ၏ Trademark ကပ်ထားသည့် အဆိုပါ ကုန်ပစ္စည်းများကို ရောင်းချခြင်းဖြစ်သောကြောင့် Seller ၏ Trademark လိုင်စင်နှင့် စပ်လျဉ်း၍ ထည့်သွင်းရေးသားလေ့ရှိသည်။ ကုန်ပစ္စည်းအမည်များနှင့် ကုမ္ပဏီအမည်စသည့် Trademark များသည် ယင်းကုမ္ပဏီအနေဖြင့် ကုန်ပစ္စည်း၏ အရည်အသွေးကို မြှင့်တင်ခြင်းများ၊ သုံးစွဲသူတို့၏ ယုံကြည်စိတ်ချမှ

(က)
ဖွံ့ဖြိုး
ခေါ်

တိုကို အထပ်ထပ် ကြီးထားထားခြင်းများမှ ရရှိသည့်ရလဒ်ဖြစ်သည်နှင့်အညီ Seller အတွက် အလွန်ပင် အရေးကြီးသည့် ပိုင်ဆိုင်မှု (Property) ဖြစ်ပေသည်။ ထိုကြောင့် ဖြန့်ဖြူးရောင်းချသူသည် Seller ၏ ကုန်ပစ္စည်းများကို ရောင်းချပေးသဖြင့် Seller ၏ Trademark ကိုအသုံးပြုရန် အသိအမှတ်ပြုထားခြင်းမဟုတ်ဘဲ စာချုပ်အပေါ် အခြေခံ၍သာ Seller ခွင့်ပြုထားသည့် စည်းကမ်းသတ်မှတ်ချက်အတွင်း၌ အသုံးပြုနိုင်ခြင်းသာဖြစ်ပေသည်။

(ဂ) လုပ်ငန်းတူကို ယုံ့ပြု့ပိုင်လုပ်ကိုင်ခြင်းအား ထားမြစ်ခြင်း ("Non-Competition")

The Distributor shall not manufacture, represent, sell or import other products that are competitive with the Products in or into the Territory, or shall not have any direct or indirect interests in such manufacture, representation, sale or importation.

Seller သည် ဖြန့်ဖြူးရောင်းချသူအား တစ်ဦးတည်းသီးသန့် ရောင်းချခွင့် ပေးအပ်ထားသည့်အတွက် ဖြန့်ဖြူးရောင်းချသူအနေဖြင့် စောင့်ထိန်းရမည့်တာဝန်များတွင် Seller ၏ ကုန်ပစ္စည်းနှင့် ယုံ့ပြု့ပိုင်နေသည့် အခြေအနေတွင်ရှိသော အခြားကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရဟုသည့် တာဝန်ပါရှိသည်။ ဤကဲ့သို့သော စာချုပ်စည်းကမ်းချက်ကို "Non-Competition Clause" ဟု ခေါ်သည်။

Non-Competition Clause သည် သာမန်အားဖြင့် စာချုပ်ကာလအတွင်း ဖြန့်ဖြူးရောင်းချသူက ယုံ့ပြု့ပိုင်ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုလုပ်ရန် ကန့်သတ်ခြင်း၊ တားမြစ်ခြင်း စသည့် စည်းကမ်း ချက်ပင်ဖြစ်သည်။ သို့သော် စာချုပ်ကာလပြီးဆုံးသွားပါကလည်း လျှို့ဝှက်သတင်းနှင့် Know-How များ ပေါက်ကြားမှုကို ကာကွယ်ရန်အလို့ကြာ ယုံ့ပြု့ပိုင်ကုန်ပစ္စည်းများကို ရောင်းချခြင်းအား တားမြစ်သည့် စည်းကမ်းချက်ကို ထည့်သွင်းထားလေ့ရှိသည်။

(ဃ) အနည်းဆုံးဝယ်ယူရမည့် ပမာဏကို အာမခံရခြင်း

Exclusive Distributorship Agreement အရ သက်ဆိုင်ရာအောင် ဖြန့်ဖြူးရောင်းချသူမှုလွှာ၏ တစ်ဆင့်ရောင်းချမှုမပြုလုပ်ရသော အခြေအနေတွင် အကယ်၍ ဖြန့်ဖြူးရောင်းချသူ၏ ရောင်းအား သည်ထိရောက်မှ မရှိသော်ငြားလည်း ဖြန့်ဖြူးရောင်းချသူအားပြောင်းလဲခန့်အပ်ခြင်းမပြုသရွှေ့။ Seller သည် ယင်းအောင် ဝင်ရောက်ရောင်းချမှု မပြုလုပ်နိုင်။ ထိုကြောင့် ရောင်းအားတိုးတက် စေရန်အတွက် ဖြန့်ဖြူးရောင်းချသူတို့အား အနည်းဆုံးဝယ်ယူရမည့် ပမာဏကို အာမခံရသည့် တာဝန်ကို ပေးအပ်ထားခြင်းဖြစ်သည်။

ဖြန့်ဖြူးရောင်းချသူအနေဖြင့် ထိုကဲ့သို့ အနည်းဆုံးဝယ်ယူရမည့် ပမာဏအား ဝယ်ယူရမည့် တာဝန်ပျက်ကွက်ပါက အခြားသောစာချုပ်များကို ဖောက်ဖျက်သကဲ့သို့ စာချုပ်အားဖျက်သိမ်းခြင်းနှင့် နစ်နာကြေးငွေ ပေးလော်ရသည့်အကြောင်းအရင်းများပေါ်ပေါက်လာနိုင်သည်။

(၅) ရောင်းအားမြှင့်တင်ခြင်း

(Sales Promotion)

The Distributor shall at its cost solicit business, promote the sales of the Products, serve

အပြည်ပြည်ဆိပ်ရာ ကုသန်းရောင်းသံရေး ကိစ္စရုပ်များကို ဥပဒေရွေထောင့်မှ လေ့လာခြင်း

customers in the Territory, and use its best efforts towards obtaining sales volume favorable to the Seller.

(Sales and Marketing Policy)

The Distributor shall comply with the general sales and marketing policies of the Seller and the Seller may issue directions from time to time the Distributor to ensure such compliance. All sale promotional materials or plans of advertisements for the Products to be used by the Distributor shall be subject to Seller's prior approval.

(Distributor's Restriction)

The Distributor shall not (i) open a new store or close any of the existing stores, (ii) modify interior or exterior store design, or (iii) procure or store any product other than the Products, without the prior written consent of the Seller.

ကုန်ပစ္စည်းများရောင်းချမည့် နည်းလမ်းများခဲ့တွင်ခြင်းဆိုသည့် Seller၏ ရည်ရွယ်ချက်ကို အကောင် အထည်ဖော်ရန် ဖြန်ဖြူးရောင်းချသူ၏ တာဝန်အနေဖြင့် သက်ဆိုင်ရာအောင် ရောင်းအားမြှင့်တင်ခြင်း၊ စာရှိပါကုန်ပစ္စည်းများကို ကြော်ပြေခြင်း၊ ဆိုင်းဘဏ်တင်ခြင်း စသည်တို့နှင့် သက်ဆိုင်သည့် စည်းကမ်း ချက်များကို ထည့်သွေးလေ့ရှိသည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း Trademark သည် Seller အတွက် အလွန်ပင်အရေးကြီးသည် ပိုင်ဆိုင်မှုတစ်ခုဖြစ်သည်အလျောက် ကုန်ပစ္စည်း၏ ကြော်ပြားနည်းလမ်းများနှင့် ရောင်းချမှုနည်းလမ်းများ ဆိုင်အတွက်အပြင်အပြင်အဆင်များ စသည်တို့အပေါ်မှတည်၍ စားသုံးသူများအပေါ် သက်ရောက်မှုများ ကွဲပြားခြားနားသဖြင့် ဖြန်ဖြူးရောင်းချသူက မိမိ၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ပြုလုပ်မည်ဆိုလျှင် ကုန်ပစ္စည်း Brand ၏ တန်ဖိုးကို ထိခိုက်စေနိုင်သည်။ ထိုကြောင့် Seller သည် ငါး Trademark နှင့် Brand တို့၏ တန်ဖိုးကို ထိန်းသိမ်းရန်အတွက် ဖြန်ဖြူးရောင်းချသူအား အရောင်းမြှင့်တင်ခြင်းဆိုင်ရာ အသေးစိတ် စည်းကမ်းချက်များကို လိုက်နာရန် တောင်းဆိုနိုင်သည်။

(၆) စာရှိပြီးဆုံးပြီးနောက် ဆက်လက်သက်ရောက်မှုများ

(Term)

This Agreement shall come into force on the date hereof, and shall remain in force during two (2) years from the date hereof. This Agreement shall be automatically expired at the end of the said two (2) years, unless renewed expressly upon written mutual consent signed by both parties at least six (6) months prior to the expiration date.

(No Renewal)

Neither the acceptance by the Seller of order from the Distributor nor the continued sale of any of the Products by the Seller to the Distributor nor any other acts of the Seller after expiration or termination of this Agreement shall be construed as a renewal or

extension of this Agreement for any further term or as a waiver of the expiration nor termination.

(Post-Termination Obligation)

Immediately upon the expiration or termination of this Agreement, the right and license granted herein shall be revoked and terminated and shall no longer have any force or effect, and the Distributor shall immediately cease all use of the Trademark, and thereafter, the Distributor shall not use, either directly or indirectly, the Trademarks, or any trademarks, trade names, service marks or other word or design marks which may be similar to any of the Trademarks. The Distributor shall destroy, or return to the Seller, all advertising and promotional materials bearing Trademarks, including, but not limited to, manuals, samples and catalogues.

(Exemption of Compensation)

The Seller shall not be liable to the Distributor due to termination of or refusal of extension of this Agreement, for any compensation, damages on account of present or prospective profits on sales or anticipated sales or on account of expenditures, investment or commitments made in connection with the business of the Distributor in any manner.

Distributorship Agreement ကိုချုပ်ဆိုခြင်းဖြင့် စာချုပ်ပါအကြောင်းအရာပေါ်မှတည်၍ Seller ၏ ရောင်းချွင်းဆိုင်ရာ နည်းလမ်းများကို ကန်သတ်ထားခြင်းများလည်း ရိုလာနိုင်သည့်အတွက် Seller ၏ လုပ်ငန်းချုပ်တွင် ဖြန်ဖြူးရောင်းချသူ၏ စီမံခန့်ခွဲခြင်းနှင့် ရောင်းချိန်အားတို့သည် အလွန်အရေးပါ လာသည်။ ဥပမာအားဖြင့် ကာလတစ်ခုအတွင်း ဖြန်ဖြူးရောင်းချသူအား ရောင်းချဖြီးနောက် မျှော်မျိုး ထားသည့်ရလဒ်များမရရှိခဲ့ပါက Seller သည် ယင်းဖြန်ဖြူးရောင်းချသူနှင့် ချုပ်ဆိုထားသောစာချုပ်ကို တရားဝင်ပြီးဆုံးစေပြီး ပိုမိုအရည်အချင်းရှိသည့် ဖြန်ဖြူးရောင်းချသူကို ပြောင်းလဲရန်လိုအပ်လာပေမည်။

စာချုပ်တွင် သာမန်အားဖြင့် စာချုပ်ကာလကို သတ်မှတ်ထား၍ စည်းကမ်းချက်များနှင့်အညီ စာချုပ် သက်တမ်းပြည့်မြောက်သွားပါက စာချုပ်ပြီးဆုံးစေသည့် စည်းကမ်းချက်များကို ထည့်သွင်းလေ့ရှိကြသည်။ ထိုကြောင့် Seller သည် ပိုမိုသင့်လောက်၍ ကုန်ပစ္စည်းများကို ရောင်းချပေးနိုင်မည့် ဖြန်ဖြူးရောင်းချသူ အသစ်ရှာဖွေကာ တာဝန်ပေးနိုင်သည်။

ထိုအပြင် စာချုပ်ပြီးဆုံးသွားခြင်းဖြင့် ဖြန်ဖြူးရောင်းချသူအား Seller ၏ Trademark အသုံးပြုခြင်းကို ရပ်တန်းစေခြင်းနှင့် ယင်း Trademark နှင့်စပ်လျဉ်းသည့် ရောင်းချွင်းဆိုင်ရာ တရားဝင်းများကို ပြန်လည်ပေးအပ်စေခြင်း သို့မဟုတ် ပယ်ဖျက်စေခြင်းအလို့ငှာ တောင်းဆိုလေ့ရှိသည်။

အထူးသဖြင့် Distributor Agreement တွင် ထည့်သွင်းရေးသားထားခြင်းမရရှိပါက ဖြန်ဖြူးရောင်းချသူ သည် Seller ထံမှ မိမိဝယ်ယူထားသော ကုန်ပစ္စည်းများကို ရောင်းချရန်အလို့ငှာ အသုံးပြုခဲ့သည့် ကုန်ကျ စရိတ် စသည်တို့ကို သာမန်အားဖြင့် Seller ထံသို့ တောင်းဆိုခြင်း မပြနိုင်ပါ။ ထိုကုန်ကျစရိတ်များအတွက် ဖြန်ဖြူးရောင်းချသူကသာ တာဝန်ရှိပါသည်။

အထက်ပါကဲ့သို့သော နမူနာများအတိုင်း စာချုပ်ပြီးဆုံးခြင်း၊ စာချုပ်သက်တမ်း ပြည့်မြောက်ခြင်းနှင့် စပ်လျဉ်းသည့် အချက်အလက်များကို စာချုပ်များတွင် သိသာထင်ရှားစေရန် ရေးသားထားလေ့ရှိသည်။

အခန်း (၆)

အလုပ်အကိုင်ခန့်ထားခြင်းဆိုင်ရာစာချုပ်များနှင့်စပ်လျဉ်းသော အချက်အလက်များ

I. အလုပ်အကိုင်ခန့်ထားခြင်းဆိုင်ရာသဘောတူညီချက်စာချုပ် (Employment Contract)

(၁) အလုပ်အကိုင်ခန့်ထားခြင်းဆိုင်ရာသဘောတူညီချက်စာချုပ်၏ အဓိပ္ပာယ်

အလုပ်အကိုင်ခန့်ထားခြင်းဆိုင်ရာ သဘောတူညီချက်စာချုပ်ဆိုသည်မှာ အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား အလုပ်ခန့်ထားမှုနှင့်စပ်လျဉ်း၍ သဘောတူညီထားသည့် အလုပ်အကိုင်စည်းကမ်းချက်များကို ရေးသားဖော်ပြထားသည့် စာချုပ်ကို ဆိုလိုသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင်ခန့်ထားခြင်းဆိုင်ရာ သဘောတူညီချက်စာချုပ်နှင့်စပ်လျဉ်း၍ အလုပ်အကိုင်နှင့် ကျမ်းကျင်မှုစွဲဖြီးတိုးတက်ရေးဥပဒေ (Employment and Skills Development Law, ESDL) ၏ ပြဋ္ဌာန်းထားပြီး အလုပ်သမားများကိုခန့်ထားပြီးနောက် အောက်ပါအချက်များပါဝင်သော အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ကို ချုပ်ဆိုရန် လိုအပ်သည်ဟု ပြဋ္ဌာန်းထားပါသည် -

<p>I. အလုပ်အကိုင်အမျိုးအစား</p> <p>II. အစမ်းခန့်ကာလ (သို့မဟုတ်) အလုပ် စတင် ဝင်ရောကုံသည့်ရက်စွဲ</p> <p>III. လုပ်ခာ လစာ</p> <p>IV. အလုပ်အကိုင်တည်နေရာ</p> <p>V. စာချုပ်သက်တမ်း</p> <p>VI. အလုပ်ချိန်</p> <p>VII. နားရက်၊ အလုပ်ပိတ်ရက်နှင့် ခွင့်ရက်</p> <p>VIII. အချိန်ပိုလုပ်ကိုင်ခြင်း</p> <p>IX. အလုပ်ချိန်အတွင်းအစားအသောက် အစီအစဉ်</p> <p>X. နေရာထိုင်ခင်း</p> <p>XI. ဆေးဝါးကုသခြင်း</p> <p>XII. အလုပ်ခွင့်သို့ကြို့၊ ပို့ယာဉ် စီစဉ် ပေးခြင်း နှင့် ခရီးသွားလာခြင်း</p> <p>XIII. အလုပ်သမားများလိုက်နာရမည့် စည်းကမ်းချက်များ</p>	<p>XIV. အလုပ်ရှင်စေလွှာတ်သည့် သင်တန်းသို့ တက်ရောက်ပါက ယင်းသင်တန်း တက်ရောက် ပြီးနောက် ဆက်လက်တာဝန်ထမ်းဆောင်ရန် အလုပ်သမားက သဘောတူညီသည့် ကာလ ကန့်သတ်ချက် (သင်တန်း)</p> <p>XV. အလုပ်မှုနှစ်တွက်ခြင်းနှင့် အလုပ်မှုရပ်စံခြင်း</p> <p>XVI. စာချုပ်ရပ်စံခြင်း</p> <p>XVII. စာချုပ်ပါစည်းကမ်းချက်အတိုင်း တာဝန်ရှိမှုများ</p> <p>XVIII. အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက် စာချုပ် အား အလုပ်ရှင် လုပ်သမားနှစ်ဦး သဘောတူ ဖျက်သိမ်းခြင်း</p> <p>XIX. အခြားကိစ္စရုပ်များ (အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းခြင်း)</p> <p>XX. စာချုပ်စည်းကမ်းများကို သတ်မှတ်ခြင်း၊ ပြင်ဆင် ခြင်းနှင့် ဖြည့်စွာက်ခြင်း</p> <p>XXI. အထွေထွေ</p>
---	---

(၂) မိမိကိုယ်တိုင် စီမံဆောင်ရွက်ရှိင်္ဂါင် အခြေခံမှု

အလုပ်အကိုင်နှင့် ကွဲမြေးကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေသည် အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူညီချက်စာချုပ်တွင် ထည့်သွင်းရန်လိုအပ်သည့် အချက်အလက်များကိုသာ ပြဌဌာန်းထားခြင်း ဖြစ်ပြီး အချက်အလက်များ၏ အသေးစိတ်အကြောင်းအရာများအား မည်သို့ရေးသားရမည်ကို ပြဌဌာန်းထားခြင်းမရှိပေ။ ထိုကြောင့် မိမိကိုယ်ကိုယ်တိုင်စီမံဆောင်ရွက်နိုင်ခြင်း မှုသဘောတရား အရ အလုပ်ရှင်နှင့်အလုပ်သမားတို့အကြား သဘောတူညီမှုရှိပြီး အထက်တွင် ဖော်ပြထားသော စာချုပ်တွင်ထည့်သွင်းရန်လိုအပ်သည့် အချက်အလက်များဖြင့်သာ ဆောင်ရွက်မည်ဆိုပါက ယင်းစာချုပ်ပါ အကြောင်းအရာများသည် တရားဝင်စာချုပ်အဖြစ် အသက်ဝင်သည်ဟု ယူဆသင့် ပေသည်။

(၃) အလုပ်သမားဆိုင်ရာဥပဒေအရ ပြင်ဆင်ခြင်း

(က) မဖြစ်မနေလိုက်နာရမည့်ပြဌဌာန်းချက်များ

အလုပ်ရှင်နှင့်နှင့်ယူဉ်ပါက စီးပွားရေးအရ အားနည်းသည့် အလုပ်သမားတို့အား အကာအကွယ်ပေးသည့် ရူထောင့်မှုနေ၍ အလုပ်ခန့်ထားမှုဆိုင်ရာ စည်းကမ်းချက်များမှ အခါးအချက်များကို အလုပ်သမားဆိုင်ရာဥပဒေအားဖြင့် ကန့်သတ်ထားခြင်းများ လည်းရှိပေသည်။ ထိုကဲ့သို့သော ကန့်သတ်ချက်များသည် ကာယကံရှင်များမှ သဘောတူ ညီကြသော်လည်း သွေဖည်၍မရနိုင်ပါ။ ယင်းဥပဒေများကို မဖြစ်မနေလိုက်နာရမည့် ပြဌဌာန်းချက်များဟု ခေါ်သည်။

နမူနာအမှု - ၁

အလုပ်သမား၏ အနိမ့်ဆုံးလစာသည် မည်မှုဖြစ်ကြောင်း သတ်မှတ်ခြင်းကို အခြေခံအားဖြင့် အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား လွတ်လပ်စွာ ဆွေးနွေး၍ သဘောတူခြင်းဖြင့် ဆုံးဖြတ်နိုင်သည်။ အခြားတစ်ဖက်တွင် အနည်းဆုံးအခကြားငွေ ဥပဒေ (Minimum Wages Law) နှင့် နည်းဥပဒေ (Minimum Wages Rules) တို့သည် အလုပ်သမားများ၏ အနည်းဆုံးအခကြားငွေကို သတ်မှတ်ပေးထားပါသည်။ (၂၀၁၈ ခုနှစ် မေလ မှစတင်၍ အကောင်အထည်ဖော်နိုင်ရန် သတ်မှတ်ထားသည့် အနည်းဆုံးအခကြားငွေမှာ တစ်နှေ့လျှင် ငါးရက် ကျပ်ဖြစ်ပါသည်။)

ထိုသို့သော အခြေအနေတွင် အကယ်၍ အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား သဘောတူညီထားသော်လည်း ယင်းအနည်းဆုံးအခကြားငွေ အောက်လျော့နည်းသည့် အလုပ်အကိုင်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ချုပ်ဆို၍မသင့်ဟု ယူဆရမည်ဖြစ်ပါသည်။ တစ်နည်းဆုံးသော အနည်းဆုံးအခကြားငွေဆိုင်ရာ ပြဌဌာန်းချက်မှာ မဖြစ်မနေလိုက်နာရမည့် ပြဌဌာန်းချက်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆုံးသော ယင်းအနည်းဆုံးအခကြားငွေ အောက်လျော့နည်းသည့် အလုပ်အကိုင်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အား အသိအမှတ်ပြုလိုက်မည်ဆိုပါက အနည်းဆုံးအခကြားငွေကို သတ်မှတ်ပြီး အလုပ်သမားများ၏ အခြေခံလိုအပ်ချက်များကို ပြည့်မီစေရေးအတွက် အာမခံချက်ပေးထားသည့် ယင်းဥပဒေ၏ ရည်ရွယ်ချက်နှင့် ကိုက်ညီမှုမရှိသောကြောင့် ဖြစ်ပေသည်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းသယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

မဖြစ်မနေလိုက်နာရမည့် ပြဌာန်းဥပဒေများ ဟုတ် မဟုတ် စိစစ်ခြင်း

ဥပဒေတွင် တစ်စုံတစ်ရာ ကန်သတ်မှုဆိုင်ရာပြဌာန်းချက်များရှိသော်လည်း ယင်းပြဌာန်းချက်သည် အမြဲတစေ မဖြစ်မနေလိုက်နာရမည့် ပြဌာန်းဥပဒေများမဟုတ်ပေါ့ မဖြစ်မနေ လိုက်နာရမည့် ပြဌာန်း ဥပဒေများ ဟုတ်/မဟုတ်ဆိုသည်ကို ကန်သတ်ထားသည့်အချက် တစ်ခုချင်းစီအလိုက် သေချာစွာ သုံးသပ် ဆုံးဖြတ်သင့်ပေါ်သည်။ ဥပမာအားဖြင့် အလုပ်သမားဆိုင်ရာ အစိုးရှေ့နှင့်များမှ ထုတ်ပြန်ထားသည့် အလုပ်အကိုင်ခန်းထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်၏ စာချုပ်ပုံစံတွင် အလုပ်ရှင်နှင့် အလုပ်သမား တို့၏ သဘောတူညီမှုဖြင့် အလုပ်သမားဥပဒေများပါ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ အောက် လျှော့နည်းခြင်းမရှိပါက ယင်းစာချုပ်ပါအကြောင်းအရာများကို ပြင်ဆင်နိုင်သည်ဟု ရေးသားထားပါသည်။ ထိုသို့ရေးသားထားပါက ယင်းစာချုပ်ပုံစံသည် မဖြစ်မနေ လိုက်နာရမည့် ပြဌာန်းဥပဒေ ကဲ့သို့မဟုတ်သဖြင့် အလုပ်သမားဥပဒေများအရ အလုပ်သမားများ၏ အခွင့်အရေးကို ချိုးဖောက်မှု မရှိပါက ယင်းစာချုပ်ပုံစံကို ကောန်မှုချ အသုံးပြုရမည်မဟုတ်ဘဲ မိမိတို့၏ ဆန္ဒဖြင့်သာ ယင်းစာချုပ်ပုံစံအား ကိုးကား၍ ချုပ်ဆိုနိုင်သည်ဟု သုံးသပ်သင့်ပေါ်သည်။

(ခ) ဥပဒေတွင် ပြဌာန်းထားခြင်းမရှိသော အကြောင်းအရာများ

အထက်တွင် ဖော်ပြထားသည့်အတိုင်း အလုပ်ခန်းထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ကို မဖြစ်မနေလိုက်နာရမည့်ဟု ပြဌာန်းဥပဒေများတွင် ပြဌာန်းထားခြင်းမရှိပါက ကာယကံရှင်များက မိမိကိုယ်တိုင်စီမံဆောင်ရွက်နိုင်ခြင်း အခြေခံမှုအရ အလုပ်ရှင်နှင့် အလုပ်သမားများသည် အထက်တွင်ဖော်ပြသကဲ့သို့ လွတ်လပ်စွာသဘောတူညီနိုင်သည် ဟု ယူဆသင့်ပေါ်သည်။


ဥပဒေတွင် ပြဌာန်းထားခြင်းမရှိသော စည်းကမ်းချက်များ

ဥပဒေတွင် ပြဌာန်းထားခြင်းမရှိသော်လည်း ယင်းဥပဒေတွင် စည်းမျဉ်းစည်းကမ်းနည်းဥပဒေ စသည်တို့ကို သက်ဆိုင်ရာအစိုးရှေ့နှင့်များမှ ထုတ်ပြန်ခွင့်ရှိသည်ဟု ထည့်သွင်းပြဌာန်းထားလျှင် ယင်းနည်းဥပဒေအရထုတ်ပြန်သော စည်းကမ်းချက်များသည်လည်း မဖြစ်မနေလိုက်နာရမည့် ပြဌာန်း ဥပဒေများကဲ့သို့ပင် အကျိုးသက်ရောက်မည်ဖြစ်သည်။

ထိုအပြင် ဥပဒေတွင် ထိုသို့သောစည်းကမ်းချက်များကို ထုတ်ပြန်ရန် အသိအမှတ်ပြထားခြင်း မရှိပါက အလုပ်သမားဆိုင်ရာ အစိုးရှေ့နှင့် ကာယကံရှင်တို့၏ လွတ်လပ်သော သဘောတူညီမှုများ ကို အဟန်အတားဖြစ်စေသော စည်းကမ်းချက်များကို သတ်မှတ်ထုတ်ပြန်ခြင်းမပြုလုပ်မှုသာ တရား ဥပဒေ စိုးမိုးခြင်းနှင့် အချုပ်အခြားအကာတွင်ဖြစ်ခြင်း ဖြစ်ပေလိမ့်သည်။

(ဂ) အကျဉ်းချုပ်

အထက်တွင်ဖော်ပြခဲ့သော အလုပ်အကိုင်ခန်းထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်၏ ပုံစံပြဌာန်းချက်များကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အောက်ပါအတိုင်း စည်းစားသုံးသပ်ခြင်းသည်သာ သင့်လျှော့မည်ဖြစ်သည် -



(၄) အမိကအချက်များနှင့် စပ်လျဉ်းသည့် နမူနာအမှုများ

	အလုပ်သမားဆိုင်ရာ ဥပဒေအရ ကန်သတ်ထားခြင်းရှိ/မရှိ နှင့် ယင်းအကြောင်းအရာ	စာချုပ်၏သဘောတူခြင်းကို ကန်သတ်ခြင်း
၁။ အလုပ်ခန်းကာလ	မရှိပါ	မရှိပါ။ လွတ်လပ်စွာ သဘောတူနိုင်ပါသည်။
၂။ အနည်းဆုံးအခကြားငွေ	အနည်းဆုံးအခကြားငွေဥပဒေ၊ နည်းဥပဒေအရ ကန်သတ်ချက် ရှိသည်	ဥပဒေ၊ နည်းဥပဒေက သတ်မှတ်ထားသောအနည်းဆုံး အခကြားငွေ အောက်လျော့နည်း၍သဘောတူညီမှ မပြုနိုင်ပါ။
၃။ အခကြားငွေပေးချေမှု ဆိုင် ရာစည်းကမ်းချက်	အခကြားငွေပေးချေရေးဥပဒေ (Payment of Wages Law) အရ ပေးချေရမည့်ကာလ၊ ခန့်ခွဲနိုင်သည့် ငွေကြားပမာဏ စသည်တို့ကို ပြု၍နှုန်းထားသည်။	အခြေခံမှာအားဖြင့် အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဦး သဘောတူညီမှ ကိုသာ လိုက်နာရန်လိုအပ်သည်။
၄။ ဆတိုး အခကြားငွေ	အလုပ်ရုံးများအက်ဥပဒေ (Factories Act)၊ ဆိုင်များနှင့် အလုပ်ငှာနများ အက်ဥပဒေ (Shops and Establishments Act) တို့တွင် ဥပဒေအရ ကန်	ယင်းသတ်မှတ်ထားသော ဆတိုးအခကြားငွေ အောက်လျော့နည်း၍ သဘောတူညီမှ မပြုနိုင်ပါ။

	<p>သတ်ထာသည့် အလုပ်ချိန်ကို ကျော်လွှန်၍ အလုပ် လုပ်ဆောင် စေခဲ့ပါက ပေးချေရမည့် ဆတိုး အခကြေးငွေကို သတ်မှတ် ထားပါသည်။</p> <p>အလုပ်ရုံများအက်ဥပဒေအရ - (ပုံမှန်လုပ်ခဏ်၂၂ ဆ)</p> <p>ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေအရ - (သတ်မှတ်ငွေပမာဏ)</p>	
၅။ အလုပ်ချိန်သတ်မှတ် ချက်	<p>ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေအရ - တစ်ရက်လျှင် (၈)နာရီ၊ တစ်ပတ်လျှင် (၄၈)နာရီ။</p> <p>အလုပ်ရုံများအက်ဥပဒေအရ - တစ်ရက်လျှင် (၈)နာရီ၊ တစ်ပတ်လျှင် (၄၄)နာရီ။</p>	ယင်းသတ်မှတ်ထားသော အလုပ် ချိန်ကို ကျော်လွှန်၍ သဘောတူညီမှ မပြုနိုင်ပါ။
၆။ အလုပ်ပိတ်ရက်	<p>ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေ အရ - တစ်ပတ်လျှင် အနည်းဆုံး လစာဖြင့် နားရက် တစ်ရက်</p> <p>အလုပ်ရုံများအက်ဥပဒေအရ - တန်းဖွေနေ့တွင် အလုပ်လုပ်ရန် ဝန်မရှိပေ။</p>	တစ်ပတ်လျှင် (၇) ရက် နားရက်မရှိ အလုပ်လုပ်ရန် သဘောတူညီမှ မပြုနိုင်။
၇။ ခွင့်ရက်	<p>ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက် ဥပဒေ (Leave and Holidays Act) တွင် ခွင့်ရက်အသီးသီးကို သတ်မှတ်ထားပါသည်။</p>	ယင်းသတ်မှတ်ထားသောခွင့်ရက် အောက်လျော့နည်း၍ သဘောတူညီမှ မပြုနိုင်ပါ။
၈။ အလုပ်ဖြတ်ခြင်း ပြစ်အက်ပေးခြင်း	<p>ဥပဒေများတွင် အလုပ်ဖြတ် ခြင်း၊ ပြစ်အက်ပေးခြင်းများနှင့် စပ်လျဉ်း၍ သတ်မှတ်ပြုဌာန်း ထားခိုင်းမရှိပါ။ သို့သော် လစာလျော့ချေခြင်းနှင့် စပ်လျဉ်း၍ အခကြေးငွေပေးချေရေး ဥပဒေ</p>	အလုပ်ဖြတ်ခြင်း၊ ပြစ်အက်ပေးခြင်း များနှင့် စပ်လျဉ်း၍ အလုပ်ရုပ်နှင့် အလုပ်သမားတို့အကြား လွှတ်လပ်စွာသဘောတူညီနိုင်ပါသည်။ သို့သော် လစာလျော့ချေခြင်းနှင့် စပ်လျဉ်း ၍ ဥပဒေအရသာ အသိ အမှတ်ပြုနိုင်ပါ

	(Payment of Wages Law) အရ လစာလျော့ချိုင်သော အ ^၁ အကြောင်းရင်းဆိုင်ရာ စည်း ကမ်းချက်များကို ကန့်သတ်ထား ပါသည်။	သည်။
--	---	------

နမူနာအမှု - J

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ (Leave and Holidays Act) တွင် လုပ်သက်ခွင့်ရက် (Earned Leave) နှင့်စပ်လျဉ်းပြီး အလုပ်ရှင်နှင့် အလုပ်သမားတို့အကြေား သဘောတူညီပါက နောင်နှစ်အထိ စုဆောင်းထားနိုင်သည်ဟု ပြဌာန်းထားသည်။ တစ်ဖို့ ရောင်တခင်ခွင့် (Casual Leave) နှင့် ဆေးလက်မှတ်ခွင့် (Leave on Medical Certificate) များနှင့်စပ်လျဉ်း၍ စုဆောင်းထားနိုင်ခြင်းမရှိဟု ပြဌာန်းထားပါသည်။ အလုပ်ရှင်နှင့် အလုပ်သမားတို့သည် လုပ်သက်ခွင့် စုဆောင်းမှုနှင့်စပ်လျဉ်း၍ မည်သို့ သဘောတူနိုင်သတ်မှတ်နိုင်မည်ဆိုလျှင် -

ဥပဒေအရ အလုပ်ရှင်နှင့် အလုပ်သမားတို့အကြေား သဘောတူညီပါက နောင်နှစ်အထိ စုဆောင်းထားနိုင်သည်ဟု ပြဌာန်းထားခြင်းရှိသောကြောင့် သဘောတူညီပါက စုဆောင်းထားနိုင်ပြီး သဘောမတူညီပါက စုဆောင်းထားမှုမပြုနိုင်ဟု အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည်သာ သဘာဝကျမည်ဖြစ်သည်။ အလုပ်ရှင်နှင့် အလုပ်သမားတို့အကြေား သဘောတူညီချက်ဖြင့် စုဆောင်းထားခြင်းမပြုဟု ဆုံးဖြတ်မည်ဆိုလှုပ်လည်း အငြင်းပွားဖွယ်ရာမရှိပါ။

J။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးနည်းလမ်းများ

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ (Settlement of Labour Dispute Law) အရ အလုပ်ရှင်နှင့်အလုပ်သမားတို့အကြေား အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ယင်းဥပဒေအရ အထူးဆောင်ရွက်ချက်များဖြစ်သည့် စွဲစပ်ဖြေရှင်းရေးအဆင့် လုပ်ဆောင်ပြီးမှသာ တရားရုံးသို့ လျောက်ထားခွဲဆိုရမည် ဖြစ်သည်။

ပထမဦးစွာ အလုပ်ရှင်နှင့် အလုပ်သမားတို့အကြေား အငြင်းပွားမှုသည် အလုပ်သမားရေးရာ လုပ်ငန်းညီးနှင့်ရေးကော်မတီ (Workplace Coordinating Committee) တွင်ဖြေရှင်းရမည် ဖြစ်သည်။ အလုပ်သမားအရေအတွက် ၃၀ ဦး နှင့်အထက် ခန့်အပ်ထားသော လုပ်ငန်းဖြစ်ပါက အလုပ်ရှင်သည် အထက်ပါ ကော်မတီကို ဖွဲ့စည်းထားရမည့် တာဝန်သည် (ပုဒ်မ - ၃)၊ အလုပ်သမား အရေအတွက် ၃၀ ဦးနှင့်အောက် ခန့်အပ်ထားသော လုပ်ငန်းဖြစ်ပြီး အထက်ပါကော်မတီကို ဖွဲ့စည်းထားခြင်း မရှိသေးပါက အလုပ်ရှင်အနေဖြင့် ဖြေရှင်းရမည် ဖြစ်သည် (ပုဒ်မ - ၆ နှင့် ၇)။

ထိုကဲ့သို့ အငြင်းပွားမှုကို ဖြေရှင်းနိုင်ခြင်းမရှိပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရဖြင့် ဖွဲ့စည်းထားသည့် ညီးနှင့်ဗျို့နှင့်ဖြေရေးအဖွဲ့ (Conciliation Body) (ပုဒ်မ - ၁၀) တွင် ဆက်လက်ညီးနှင့်ဖြေရမည်။ ညီးနှင့်ဗျို့နှင့်ဖြေရေးအဖွဲ့သည် တစ်ဦးခြင်း သို့မဟုတ် စုပေါင်းအငြင်းပွားမှုပေါ်မှတည်၍ ယင်းအငြင်းပွားမှုများကို အမျိုးအစားခွဲခြား၍ အောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ရမည် -

အပြည်ပြည်ဆိပ်ရာ ကုသန်းရောင်းသံရေး ကိစ္စရုပ်များကို ဥပဒေရွေ့ထောင့်မှ လေ့လာခြင်း

【Definitions of Individual Dispute and Collective Dispute】

Individual Dispute means a rights dispute between the employer and one or more workers relating to the existing law, rules, regulation and bye-law; collective agreement or employment agreement.

A Collective Dispute means the dispute between one or more employer or employer organization and one or more labour organization over working conditions, the recognition of their organizations within the workplace, the exercise of the recognized right of their organizations, relations between employer and workers, and which could jeopardize the operation of the work or social peace. This term includes a dispute over right or interests.

ထိုအပြင် အထက်ပါ အတိုင်းဖြေရှင်းရုံသာမက အငြင်းပွားသူများအနေဖြင့် ညီနှင်းဖုန်းဖြေရေးအဖွဲ့ သို့မဟုတ် ခုံသမဂ္ဂအဖွဲ့ ဖြန့်ဖြေနေစဉ် သို့မဟုတ် စစ်ဆေးနေစဉ် အချိန်အတွင်း၌လည်း စီရင်ပိုင်ခွင့်ရှိသောတရားရုံးတွင် ရာဝတ်မှ သို့မဟုတ် တရားမမှုဖြင့် တရားစွဲဆိုနိုင်သော အခွင့်အရေးရှိ သည်။ (ပုဒ်မ ၅၂)

(၁) တစ်ဦးခြင်းအငြင်းပွားမှုများ (Individual Disputes)

ညီနှင်းဖုန်းဖြေရေးအဖွဲ့မှ ဖုန်းဖြေဗျား ခုံသမဂ္ဂအဖွဲ့ချက်ကို ကျော်မှုမရှိပါက ကျော်မှု မရှိသူ ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်လွှာအပ်ထားသော ကိုယ်စားလှယ်ဖြင့်ဖြစ်စေ စီရင်ပိုင်ခွင့် ရှိသော တရားရုံးသို့ လျောက်ထားနိုင်သည် (ပုဒ်မ - ၂၃)။

(၂) စုပေါင်းအငြင်းပွားမှု (Collective Dispute)

ညီနှင်းဖုန်းဖြေရေးအဖွဲ့မှ ဖုန်းဖြေဗျား ဖုန်းဖြေဗျားမပါက ယင်းအဖွဲ့သည် ထိုအငြင်းပွားမှုကို အငြင်းပွားမှုဖြေရှင်းရေး ခုံသမဂ္ဂအဖွဲ့ (Dispute Settlement Arbitration Body) သို့လွှာပြောင်းပေး ပို့ရမည် (ပုဒ်မ - ၂၅)။

အငြင်းပွားမှုဖြေရှင်းရေး ခုံသမဂ္ဂအဖွဲ့သို့လွှာပြောင်းပေးပို့ထားသော အငြင်းပွားမှုနှင့် စပ်လျဉ်း၍ မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်း (Essential Services (ရေ၊ လျှပ်စစ်၊ ဆက်သွယ်ရေး နှင့်စပ်လျဉ်းသည့် ဝန်ဆောင်မှုလုပ်ငန်းများ)) မှတ်ပါး ခုံသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို မကျော်ပါက အငြင်းပွားသူများသည် အငြင်းပွားမှု ဖြေရှင်းရေး ခုံသမဂ္ဂကောင်စီ (Dispute Settlement Arbitration Council) သို့ဆက်လက်လျောက်ထားခြင်း သို့မဟုတ် အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မောက် ခြင်းတစ်ခုခုကို သက်ဆိုင်ရာဥပဒေအရ ပြုလုပ်နိုင်သည် (ပုဒ်မ - ၂၈)။ မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး ခုံသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို မကျော်ပါက အငြင်းပွားမှုဖြေရှင်းရေး ခုံသမဂ္ဂကောင်စီကိုသာ တိုက်ရှိက်လျောက်ထားရမည် ဖြစ်သည်။ ခုံသမဂ္ဂကောင်စီ၏ ဆုံးဖြတ်ချက်သည် အငြင်းပွားသူများ၏ သဘောတူညီမှု ရှိ၊ မရှိနှင့် မသက်ဆိုင်သဲ ခုံသမဂ္ဂကောင်စီ၏ ဆုံးဖြတ်ချက်ချသည့်နေ့မှစ၍ ယင်းဆုံးဖြတ်ချက်သည်

အတည်ဖော်သည် (ပုဒ်မ - ၃၅)။

အနှစ်ချုပ်

အထက်တွင် ဖော်ပြထားသည့်အတိုင်း အလုပ်သမားဆိုင်ရာ ဥပဒေများတွင် ပြုလုပ်ထားသည့် အလုပ်သမားဆိုင်ရာ အငြင်းပွားမှုများကို ပထမဗုဒ္ဓါးစွာ ဖြေရှင်းသည့်အနဲ့အစည်းအသီးသီးဖြင့် ဖြေရှင်းဆုံးဖြတ်ရန် သတ်မှတ်ထားသော်လည်း တရားရုံးများသို့ လျှောက်ထားမှုများလည်း ရှိလာနိုင်သည်။ တရားရုံးအနေဖြင့် အလုပ်သမားဆိုင်ရာ အငြင်းပွားမှုများကို အမှု၏ အနေအထားအပေါ် မှတည်ပြီး အလုပ်သမားဆိုင်ရာ ဥပဒေအသီးသီးတွင် မည်သို့မည်ပုံ ဖြေရှင်းဆောင်ရွက်ရမည်စသည် အဆင့် ဆင့်တို့ကို အလေးအနက်ထား၍ လေ့လာပြီး အမှန်တကယ် တရားရုံး၌ ဆုံးဖြတ်ရန် သင့်၊ မသင့်ကို ပြီးစွာ သုံးသပ်သင့်ပေသည်။

အခန်း (၇)

တားသုံးသူအကာအကွယ်ပေးရေးဥပဒေ (Consumer Protection Law)

I. တားသုံးသူများဆိုင်ရာရောင်းဝယ်မှုအခြေခံမှု

စီးပွားရေးလုပ်ငန်းရှင်များနှင့် တားသုံးသူများအကြားရှိ ရောင်းဝယ်မှုပြုလုပ်ရာတွင် ကာယကံရှင်များက မိမိကိုယ်တိုင်စီမံဆောင်ရွက်နိုင်ခြင်း အခြေခံမှုအရ စီးပွားရေးလုပ်ငန်းရှင်နှင့် တားသုံးသူတို့သည် စာချုပ်တွင် ငါးတို့အချင်းချင်း လိုက်နာဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်များကို အများအားဖြင့် လွတ်လပ်စွာ သဘောတူညီဆုံးဖြတ်နိုင်သည်။

II. တားသုံးသူအကာအကွယ်ပေးခြင်း၏ အရေးပါမှုနှင့် သက်ဆိုင်သောဥပဒေ

(၁) တားသုံးသူအကာအကွယ်ပေးခြင်း၏ အရေးပါမှု

တားသုံးသူများအနေဖြင့် ရောင်းချမှုပြုလုပ်သည့် စီးပွားရေးလုပ်ငန်းရှင်မှုချမှတ်သော စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များအား စွဲတပ်ဆွေးနွေးနှင့်ခြင်းမရှုပါ။ ထို့ကြောင့် တားသုံးသူများသည် ယင်းရောင်းချမှုပြုလုပ်သည့် စီးပွားရေးလုပ်ငန်းရှင်က ဆောင်ရွက်သော အရောင်းအဝယ် သို့မဟုတ် အစီအစဉ်များတွင် ညီနှင့်ဆွေးနွေးခွင့်မရရှိဘဲ အားနည်းသော ရပ်တည်မှုတွင်သာ ရှိပါသည်။ အစိုးရအနေဖြင့် လက်တွေတွင် တားသုံးသူများအား မသင့်လျှပ်သော လုပ်ငန်းများနှင့် ရောင်းဝယ်မှုများအတွက် ကာယကံရှင်များ၏ မိမိကိုယ်တိုင်စီမံဆောင်ရွက်နိုင်ခြင်းကို သက်ရောက်စေမည့် အခြေခံမှုကိုကုန်သတ်သည့် အထူးဥပဒေများပြုလုပ်နှင့် တားသုံးသူ အကာအကွယ်ပေးရေးမှုဝါဒများကို တိုးမြှင့်ဖော်ဆောင်လျက်ရှိပါသည်။

(၂) တားသုံးသူအကာအကွယ်ပေးရေးဥပဒေ

မြန်မာနိုင်ငံအစိုးရသည် တားသုံးသူအကာအကွယ်ပေးရေးဥပဒေကို တားသုံးသူများအား အကာအကွယ်ပေးရေးရှုထောင့်မှနော် ပြုလုပ်နှင့်ချိသည်။ ယင်းဥပဒေသည် "တားသုံးသူများ" နှင့် "စီးပွားရေးလုပ်ငန်းရှင်များ" ကို အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အပြင် တားသုံးသူဖြစ်စေ၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်းစီ၏ အခွင့်အရေးနှင့် တာဝန်တို့ကို သတ်မှတ်ထားသည် (ပုဒ်မ-၆ နှင့် ၇)။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်သည် အရည်အသွေး၊ ထူးခြားချက်နှင့် ကုန်စည်ပေါ်တွင် ရေးသားဖော်ပြထားသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်များကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းမပြုရဟု တားမြစ်ထားသည် (ပုဒ်မ-၈)။ စီးပွားရေးလုပ်ငန်းရှင်သည် ယင်းတာဝန်များကို ဖောက်ရှုပါက တားသုံးသူအငြင်းပွားမှ ဖြေရှင်းရေးအဖွဲ့ (Consumer Dispute Settlement Body) သည် ထိုစိုးပွားရေးလုပ်ငန်းရှင်အား သတိပေးခြင်းနှင့် လျှပ်ကြောင်းပေးစေခြင်း၊ ကုန်စည်များကို ရောင်းချဖြန့်ဖြူးခြင်းအား တားမြစ်ခြင်းနှင့် ရေးကွက်အတွင်းမှ ကုန်စည်များအား ပြန်လည်သိမ်းဆည်းစေခြင်းများစသည် အရေးယူမှုများကို ပြုလုပ်နိုင်သည် (ပုဒ်မ-၁၉)။

"တားသုံးသူ" နှင့် "စီးပွားရေးလုပ်ငန်းရှင်" ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

"တားသုံးသူ" ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်သူ မဟုတ်ဘဲ မိမိ၏လုပ်ချက်အား တားသောက်ခြင်း သို့မဟုတ် သုံးစွဲခြင်း ပြုသူကိုဆိုသည်။

“စီးပွားရေးလုပ်ငန်းရှင်” ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သို့လောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်ပမှတ်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ ဝန်ဆောင်မှုပေးခြင်း ကိုဖြစ်စေ၊ ကြော်ကြေလုပ်ငန်း လုပ်ကိုင်ခြင်းကို ဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုသည်။

အထက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အာရ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တိုင်းသည် “စားသုံးသူ” မဟုတ်ပေ။ ဥပမာအားဖြင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်သော်လည်း စီးပွားရေးဆောင်ရွက်ရန် အလိုက္ခ အားလုံးရှင်းရှင်” နှင့် ရောင်းဝယ်ရေးပြုလုပ်သည့်အခါများတွင် ဤဥပဒေ၏ ပြောန်းကာကွယ်ပေးထားသော “စားသုံးသူ” မဖြစ်နိုင်ပေ။

ယင်းဥပဒေတွင် စီးပွားရေးလုပ်ငန်းရှင်များအား ဆောင်ရွက်ရန်ပိတ်ပင်ထားသော အချက်များမှာ အောက်ပါ အတိုင်းဖြစ်သည် -

- ✓ စီးပွားရေးလုပ်ငန်းရှင်သည် ဝယ်ယူသူ သို့မဟုတ် အသုံးပြုသူများအား ထင်ယောင်ထင်မှား ဖြစ်စေရန်ရည်ရွယ်၍ ထုတ်ဖော်ညွှန်းဆိုထားသော အရည်အသွေးစံချိန်စံညွှန်း၊ ပုံစံ သို့မဟုတ် နည်းလမ်း၊ ထူးချွားသောလက္ခဏာ၊ အသုံးပြုမှုတို့နှင့် ကိုက်ညီမှုပရှိသည့် ဈေးနှုန်းလျော့ပေးထားသောကုန်စည် သို့မဟုတ် အထူးဈေးနှုန်း သတ်မှတ်ထားသော ကုန်စည်များကို ရောင်းချရန် ကမ်းလှမ်းခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ကြော်ကြေခြင်း (ပုဒ်မ-၉)၊
- ✓ စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းဝယ်မှုပြုလုပ်ရာတွင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုသည် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးတို့နှင့် ကိုက်ညီသည်ဟု မမှန်မကန် ဖော်ပြခြင်း၊ စားသုံးသူအား လိမ်းလည် လုညွှန်းခြင်း (ပုဒ်မ-၁၀)၊
- ✓ စီးပွားရေးလုပ်ငန်းရှင်သည် မူလက ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို သတ်မှတ်ထားသော ကာလအတွင်း ရောင်းချရန် သို့မဟုတ် ကမ်းလှမ်းထားသော၊ အရောင်းမြှင့်တင်ထားသော၊ ကြော်သာထားသော ပမာဏအရေအတွက်အတိုင်း ရောင်းချရန် အစီအစဉ်မရှိဘဲ ယင်းတို့ကို အချိန်ကာလတစ်ခုအတွင်း အထူးဈေးနှုန်းဖြင့် ရောင်းချရန် ကမ်းလှမ်းခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် ကြော်သာခြင်း (ပုဒ်မ-၁၁)၊
- ✓ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အခမဲ့ပေးရန်ကြော်သာ သော်လည်း အမှန်စာကုလ်တွင်ငွေပေးချေရန် လိုအပ်ခြင်း (ပုဒ်မ-၁၂)၊
- ✓ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ အနောင့်အယုက်ဖြစ်စေမည့် နည်းလမ်းတစ်ခုခုဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအား ရောင်းချရန် ကမ်းလှမ်းခြင်း (ပုဒ်မ-၁၃)၊

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှုထောင့်မှ လေ့လာခြင်း

- ✓ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်၏ အရည်အသွေး၊ အရေအတွက်၊ ကုန်စည်တွင်ပါဝင်သော ပစ္စည်းများ၊ ကုန်စည်အသုံးပြုပုံ၊ ကုန်စည်၏ ဈေးနှင့်၊ ဝန်ဆောင်မှုနှင့်ထားနှင့် ဝန်ဆောင်မှု ပေးချိန်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပေးအပ်နိုင်သည့် အချိန်တို့နှင့် စပ်လျဉ်း၍ စားသုံးသူများအား လိမ်လည်ထားသော ကြော်ကြော်များကို အသုံးပြုခြင်း (ပုံမှန်မ-၁၄)။

သတိပြုရန်

အထက်ပါကဲ့သို့ စားသုံးသူအကာအကွယ်ပေးရေးဥပဒေပါ စည်းကမ်းချက်များကို ချီးဖောက်ခြင်း သည် ရာဇဝတ်မှုမြောက်နိုင်သော အကြောင်းအရာများဖြစ်ပြီး ယင်းဥပဒေသည် ကာယကံရှင်များ မိမိကိုယ်တိုင်စီမံဆောင်ရွက်နိုင်ခြင်း အခြေခံမှုနှင့်ပက်သက်၍ ခြင်းချက်တရဖြစ်သည်။ ထိုကြောင့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် အခြားဥပဒေတစ်ရပ်ရပ်အရမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင် အပေါ် စားသုံးသူအခွင့်အရေးတောင်းဆိုခြင်းသည် စီးပွားရေးလုပ်ငန်းရှင်အား နစ်နာစေမည်ဖြစ်၍ သင့်လော်မဟုတ်ပေ။

အခန်း (၈)

မြန်မာနိုင်ငံရုံးနှင့်မြှုပ်နှံမှုဥပဒေနှင့် နိုင်ငံခြားရုံးနှင့်မြှုပ်နှံမှု စည်းမျဉ်းစည်းကမ်းများ

၁။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရုံးနှင့်မြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်များနှင့် မူဘောင် မြန်မာနိုင်ငံ၏ နိုင်ငံခြားမှုရုံးနှင့်မြှုပ်နှံမှုပြုလုပ်ရာတွင် ရင်းနှင့်မြှုပ်နှံမှုပြုလုပ်သူများကို ယေဘုယျအားဖြင့် အောက်ပါအချက် (၃) ချက်ဖြင့် ကန့်သတ်ထားပါသည် -

- (၁) လုပ်ငန်းကန့်သတ်ချက် - သတ်မှတ်ထားသော လုပ်ငန်းများကို လုပ်ဆောင်ရန် တားမြှင်ထားခြင်း သို့မဟုတ် ကန့်သတ်ထားခြင်း
- (၂) မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအသုံးပြုခြင်း ကန့်သတ်ချက် - မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ရယူခြင်းနှင့် (၁) နှစ်ထက်ပို၍ ဤဗျားရုပ်းခြင်းကို တားမြှင်ထားခြင်း
- (၃) ကုမ္ပဏီဥပဒေအရ ကန့်သတ်ချက် - ပြည်ပကော်ပိုရေးရုပ်း၏ မှတ်ပုံတင်ခြင်းဆိုင်ရာ လျှောက်ထားရမည့် တာဝန်များ။

မှတ်ချက် - ပြည်ပကော်ပိုရေးရုပ်းနှင့် နိုင်ငံခြားကုမ္ပဏီတို့အတွေး ဤဗျားနားချက်များ

ကုမ္ပဏီဥပဒေအရ ကန့်သတ်ချက်နှင့်ပတ်သက်၍ ကုမ္ပဏီကိစ္စရုပ်များကို ရှင်းလင်းသည့်အပိုင်း ဖြစ်သည့် အပိုင်း - ၁၀ တွင် သီးခြားရှင်းလင်းဖော်ပြပါမည်။


(၁) လုပ်ငန်းကန့်သတ်ချက်

(က) လုပ်ငန်းကန့်သတ်ချက်၏ မူဘောင်

မြန်မာနိုင်ငံတွင် နိုင်ငံခြားမှုရုံးနှင့်မြှုပ်နှံမှုပြုလုပ်ခြင်းအတွက် ပြုဌာန်းထားသော ဥပဒေမှာ မြန်မာနိုင်ငံရုံးနှင့်မြှုပ်နှံမှုဥပဒေ (၂၀၁၆ ခုနှစ်) (Myanmar Investment Law "MIL") ဖြစ်ပါ သည်။ MIL တွင် နိုင်ငံခြားမှုရုံးနှင့်မြှုပ်နှံမှုပြုလုပ်ခြင်းများအတွက်သာမက မြန်မာနိုင်ငံသားများ ၏ ရင်းနှင့်မြှုပ်နှံမှုများအပါအဝင် ရင်းနှင့်မြှုပ်နှံမှု လုပ်ငန်းအားလုံးနှင့် သက်ဆိုင်သော ကန့်သတ်ချက်များပါရှိပါသည်။

MIL အရ လုပ်ငန်းကန့်သတ်ချက်၏မူဘောင်သည် ယေဘုယျအားဖြင့် အောက်ပါ အတိုင်းဖြစ်သည် -

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းသံရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း



ငါး MIL အရ လုပ်ငန်းကန္ဒာသတ်ချက်များနှင့်စပ်လျဉ်းပြီး ထင်ရှုးစွာရေးသားဖော်ပြထားသော ကြောင့် ယင်းကန္ဒာသတ်ချက်များတွင် မပါရှိသည့်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းအား တားမြှုပ်ထားခြင်း၊ ကန္ဒာသတ်ထားခြင်းမရှိဟု အမိဘာယ်ဖွင့်ဆိုခြင်းသည် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတို့အတွက် ကြိုတင်မှုန်းဆနိုင်သည်ဆိုသည့်အချက်ကို ပေးအပ်ထားခြင်း ဖြစ်သည်ဟု ယူဆနိုင်ပေါ်သည်။ လက်တွေ့တွင် MIL နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှ နည်းဥပဒေ (Myanmar Investment Rule "MIR") တို့၏ဖော်ပြချက်အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission "MIC") မှ အမိန့်ကြော်ဌား (Notification) ဖြင့် ကန္ဒာသတ်ထားခြင်းမရှိသော လုပ်ငန်းသည် ဥပဒေအရ တားမြှုပ်ထားခြင်း၊ ကန္ဒာသတ်ထားခြင်း မရှိဟု ယူဆနိုင်သည်။ ထိပြာန်းချက်အရ MIL ၊ MIR နှင့် သက်ဆိုင်ရာ အမိန့်ကြော်ဌားများ အပေါ်မှတ်ည်၍ တားမြှုပ်ထားခြင်း မရှိသောလုပ်ငန်းများသည် မြန်မာနိုင်ငံသား၊ နိုင်ငံခြားသား ဟူ၍ ခွဲခြားထားခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက်နိုင်သည်ဟု အမိဘာယ်ဖွင့်ဆိုခြင်းသည် ဥပဒေ၏ ရည်ရွယ်ချက်နှင့် ကိုက်ညီနေသည် ဟု စဉ်းစားသုံးသပ်နိုင်သည်။

【သက်ဆိုင်ရာ MIR ပြုဌာန်းချက်များ】

- ✓ နည်းဥပဒေ ၁၂ တွင် ရည်ညွှန်းထားသည့် အမိန့်ကြော်ဌားတွင် မပါရှိသော ရင်းနှီးမြှုပ်နှံမှ လုပ်ငန်းအား ဥပဒေအရ တားမြှုပ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် မသတ်မှတ်ရ။ သို့ရာတွင် အခြားဥပဒေများအရ တားမြှုပ်သည့်လုပ်ငန်းများ နှင့်သက်ဆိုင်ခြင်းမရှိစေရ (နည်း - ၁၃)။
- ✓ နည်းဥပဒေ ၁၇ တွင် ရည်ညွှန်းထားသည့် အမိန့်ကြော်ဌားတွင် မပါရှိသော ရင်းနှီးမြှုပ်နှံမှ လုပ်ငန်းများအား ဥပဒေအရ ကန္ဒာသတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် မသတ်မှတ်ရ (နည်း - ၁၉)။

(c)
ပံ့
ပေါ်

အတည်ပြုမိန့် (Endorsement) သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကန့်သတ်ထားခြင်းမဟုတ်

MIL တွင် “အတည်ပြုမိန့်” ဆိုသည့် စနစ်သစ်ကို ထည့်သွင်းထားသည်။ အတည်ပြုမိန့်သည် ရင်းနှီးမြှုပ်နှံသူက မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို နှစ်ရှည်ဗုံးရဲ့ခြင်း နှင့် Tax Benefit ဟူသော အကျိုးခံစားခွင့်များကို ရေးရှု၍ MIC ထံမှ ရယူခြင်းဖြစ်သည်။ အထက်ပါ အကျိုးခံစားခွင့် မလိုအပ်သော ရင်းနှီးမြှုပ်နှံသူသည် ယင်းကို ရယူရန်မလိုအပ်ပေ။ ယင်းအတည်ပြုမိန့်ကို ရယူခြင်းမရှိသော်လည်း ရင်းနှီးမြှုပ်နှံသူအား လုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ခြင်းမှ ကန့်သတ်ခြင်း သို့မဟုတ် တားမြစ်ခြင်း မဟုတ်ပေ။

(ခ) နိုင်ငံဌားရင်းနှီးမြှုပ်နှံသူတို့အပေါ် ဆက်ဆံဆောင်ရွက်ခြင်း

(ဂ) ပြည်တွင်း၊ ပြည်ပ ခွဲ့မြားခြင်းကို တားမြစ်ခြင်း

MIL တွင် တိုက်ရှိက်ရင်းနှီးမြှုပ်နှံများနှင့် စပ်လျဉ်းပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြေား သို့မဟုတ် ရင်းနှီးမြှုပ်နှံသူတို့၏ နိုင်ငံသားပေါ်မှတ်ပြီး ခွဲ့မြားဆက်ဆံခြင်း မရှိစေရဟု အတိအလင်းပြောန်းထားပါသည်။ (MIL ပုဒ်မ ၄၇ (က) (ခ))

နှုနာအမှု ၈ (က)

A နိုင်ငံ၏ လုပ်ငန်းရှင်မှ မြန်မာနိုင်ငံအတွင်း တည်ထောင်ထားသည့် X ကုမ္ပဏီနှင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်မှ ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သော Y ကုမ္ပဏီတို့သည် လုပ်ငန်းတူများ ဖြစ်ကြပြီး ယင်းလုပ်ငန်း၊ အ ကိုလုပ်ကိုင်ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနတွင် လုပ်ငန်းလိုင်စင်ကို ပြုပိုင်တူလျောက်ထားခဲ့ကြသည်။ လုပ်ငန်း၊ အ သည် နိုင်ငံဌားသားအား တားမြစ်ထားသည့် သို့မဟုတ် ကန့်သတ်ထားသည့် လုပ်ငန်းမဟုတ်ပေ။

သက်ဆိုင်ရာဝန်ကြီးဌာနသည် A နိုင်ငံ၏ X ကုမ္ပဏီအား လိုင်စင်ထုတ်ပေးခြင်း မရှိဘဲ၊ မြန်မာနိုင်ငံသားပိုင်ဆိုင်သည့် Y ကုမ္ပဏီကိုသာ လိုင်စင်ထုတ်ပေးခဲ့သည်။ ထိုသို့သော ဝန်ကြီးဌာန၏ ဆက်ဆံဆောင်ရွက်ချက်သည် MIL နှင့် ကိုက်ညီမှုရှိပါသလား။

နှုနာအမှု ၈ (ခ)

A နိုင်ငံ၏ လုပ်ငန်းရှင်မှ မြန်မာနိုင်ငံအတွင်း တည်ထောင်ထားသော X ကုမ္ပဏီ နှင့် B နိုင်ငံ၏ လုပ်ငန်းရှင်မှ မြန်မာနိုင်ငံအတွင်း တည်ထောင်ထားသော Z ကုမ္ပဏီတို့သည် လုပ်ငန်းတူများ ဖြစ်ကြပြီး ယင်းလုပ်ငန်း၊ ပါ ကို လုပ်ကိုင်ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနတွင် လုပ်ငန်းလိုင်စင်ကို ပြုပိုင်တူလျောက်ထားခဲ့ကြသည်။ သက်ဆိုင်ရာဝန်ကြီးဌာနသည် A နိုင်ငံ၏ X ကုမ္ပဏီအား လိုင်စင်ထုတ်ပေးခြင်းမရှိဘဲ၊ B နိုင်ငံ၏ Z ကုမ္ပဏီကိုသာ လိုင်စင်ထုတ်ပေးခဲ့သည်။ ထိုသို့သော ဝန်ကြီးဌာန၏ ဆက်ဆံဆောင်ရွက်ချက်သည် MIL နှင့် ကိုက်ညီမှုရှိပါသလား။

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းသယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

A နိုင်ငံ၏ လုပ်ငန်းရှင်မှ မြန်မာနိုင်ငံအတွင်း တည်ထောင်ထားသည့် X ကုမ္ပဏီသည် ပြည်ပနိုင်ငံ၏ လုပ်ငန်းရှင်မှ တည်ထောင်ခြင်း ဖြစ်၍ လိုင်စင်ထုတ်ပေးခြင်းမရှိသော သက်ဆိုင်ရာဝန်ကြီးဌာန၏ ဆက်ဆံ ဆောင်ရွက်ချက်သည် MIL နှင့် ကိုက်ညီမှုမရှိပါ။

(j) နိုင်ငံပြုလုပ်ခြင်းမပြုဟု အာမခံခြင်း

MIL အရ ဆောင်ရွက်ထားသည့် ရင်းနှီးမြှုပ်နှံမှုများသည် အခြေခံအားဖြင့် နိုင်ငံပိုင် ပြုလုပ်ခြင်း မပြုဟု အာမခံထားပါသည်။ သို့သော် အောက်ပါခြင်းချက် အခြေအနေများတွင် နိုင်ငံပိုင် ပြုလုပ်နိုင်ပါသည် (MIL ပုဒ်မ ၅၂) -

- (က) နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် အမှန်တကယ်လိုအပ်ခြင်း၊
- (ခ) ခွဲခြားမှုမရှိဘဲ ဆောင်ရွက်ခြင်း၊
- (ဂ) တည်ဆောက်အားဖြင့် ဆောင်ရွက်ခြင်း၊
- (ဃ) သိမ်းယူသည့် ရင်းနှီးမြှုပ်နှံမှုအားမျှတ၍ ပြည့်စုံလုပ်လောက်သော လျှပ်ကြေးကို မြန်ဆန် စွာ ပေးချေခြင်း။

နမူနာအမှု ၈ (က)

နိုင်ငံဗြားကုမ္ပဏီဖြစ်သော X သည် မြန်မာနိုင်ငံ၏ ဝန်ကြီးဌာနတစ်ခုဖြစ်သည့် Y ထံမှ လုပ်ငန်းလိုင်စင်ရယူ၍ မြန်မာနိုင်ငံတွင် ၁၀၀ ရာခိုင်နှုန်း လက်အောက်ခံ ကုမ္ပဏီကို တည်ထောင်၍ လုပ်ငန်း၊ ပိုင်စုံရေး၊ ဆောင်ရွက်နေခဲ့သည်။ ဝန်ကြီးဌာန Y သည် ရုတ်တရက် လုပ်ငန်း၊ အား နိုင်ငံတော်ကသာ လုပ်ဆောင်ခွင့်ရှိသော လုပ်ငန်းအဖြစ် အမိန့်ကြော်ပြာစာထုတ်ပြန်ကာ ယင်းကို အခြေခံ၍ X ကုမ္ပဏီက လုပ်ငန်းဆောင်ရွက်ရန် ရည်ရွယ်ထားသည့် မြေအသုံးပြုခွင့်ကို ပထ်ဖျက်ကာ အသုံးပြုလျက်ရှိသော စက်ရုံးနှင့်စက်ပစ္စားများကို နိုင်ငံပိုင်အဖြစ်သိမ်းယူခဲ့သည်။ ထိုအပြင် X ကုမ္ပဏီအား မည်သည့်လျှပ်ကြေးမှ ပေးချေခြင်းမရှိခဲ့ခြေ။

ထိုကဲ့သို့သော ဝန်ကြီးဌာန Y ၏ ဆက်ဆံဆောင်ရွက်ချက်သည် MIL နှင့် ကိုက်ညီမှုရှိပါ သလား။

နမူနာအမှု ၈ (ဃ)

နိုင်ငံဗြားမှ X ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဝန်ကြီးဌာနတစ်ခုဖြစ်သည့် Y နှင့် ဖက်စပ်ကုမ္ပဏီတစ်ခုကို တည်ထောင်၍ လုပ်ငန်း ပါ ကို ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ ဝန်ကြီးဌာန Y သည် အထူးတလည်း အခြောင်းပြချက်မရှိသည့်အပြင် X ကုမ္ပဏီနှင့် ဆွေးနွေးမှုလည်း ပြုလုပ်ခြင်းမရှိဘဲ အမိန့်ကြော်ပြာစာ ထုတ်ပြန်၍ X ကုမ္ပဏီလုပ်ဆောင်နေသော ပါ လုပ်ငန်းအား ဆက်လက်လုပ်ဆောင်ခြင်းမပြုလုပ်ရန် ပိတ်ပင်တားမြစ်ခဲ့သည်။ ထိုအပြင် ဝန်ကြီးဌာန Y သည် လက်တွေတွဲ ယင်းလုပ်ငန်းပါ ကို တစ်ဦးတည်းအနေဖြင့် လည်ပတ်ရန် စတင်ခဲ့သည်။ X ကုမ္ပဏီသည် ယင်းလုပ်ငန်းပါ အပေါ်တွင် မြောက်မြေားစွာသောရင်းနှီးမြှုပ်နှံငွေများကို ထည့်ဝင်ထားသောကြောင့် ယင်းလုပ်ငန်းကို ဆက်လက်မလုပ်ဆောင်ရန် ပိတ်ပင်တားမြစ်ခဲ့ခြင်းသည် ကြိုးမှာသော ဆုံးရုံးမှုများဖြစ်ပေါ်စေပြီး ဝန်ကြီးဌာန Y သည် လျှပ်ကြေးပေးချေခြင်းလည်း လုံးဝမပြုလုပ်ခဲ့ပါ။

ထိုကဲ့သို့သော ဝန်ကြီးဌာန Y ၏ ဆက်ဆံဆောင်ရွက်ချက်သည် MIL နှင့် ကိုက်ညီမှ ရှိပါသလား။

အထက်ပါလုပ်ငန်း၊ ပါ အား ဝန်ကြီးဌာန Y သည် X ကုမ္ပဏီ၏ ရှယ်ယာကို သိမ်းဆည်းခြင်းမဟုတ်ပေါ်၊ အမိန့်ကြော်ပြောစာကို ထုတ်ပြန်ခဲ့ခြင်းကြောင့် X ကုမ္ပဏီမှ ပါ လုပ်ငန်းကို ပူးပေါင်းလုပ်ကိုင်နိုင်ခြင်းမရှိတွေ့ဘဲ လက်တွေတွင် ဝန်ကြီးဌာန Y သည် ယင်း ပါ လုပ်ငန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။

ထိုအပြင် အောက်ပါ အချက်များကိုလည်း သုံးသပ်နိုင်သည် -

- (၁) ပြဿနာတစ်စုတစ်ရာမရှိဘဲ နိုင်ငံပိုင်လုပ်ဆောင်ရန် ဆောက်ရွက်ခဲ့ခြင်း ဟုတ်၊ မဟုတ်၊
- (၂) X ကုမ္ပဏီနှင့် ဆွေးနွေးခြင်းမပြုဘဲ မှန်ကန်သည့် လုပ်ငန်းစဉ်ကို လိုက်နာခြင်း ရှိ၊ မရှိ၊
- (၃) X ကုမ္ပဏီအား လျော်ကြေးပေးချေမှု မရှိခြင်း။

(၄) ငွေလွှာပြောင်းခြင်းဆိုင်ရာ အာမခံခြင်း:

MIL အရ နိုင်ငံဌားရင်နှီးမြှုပ်နှံသုံးသည် ရင်နှီးမြှုပ်နှံထားသည့် မတည်ငွေများကို ပြည်ပသို့ လွှာပြောင်းနိုင်သည်။ (MIL ပုဒ်မ ၅၆)

ရင်နှီးမြှုပ်နှံထားသည့် မတည်ငွေများကို ပြန်လည်ရယူနိုင်ရန်အတွက် ရင်နှီးမြှုပ်နှံငွေများအပြင် အမြတ်ငွေများနှင့် အခြားရင်နှီးမြှုပ်နှံထားသုံးများကို ကုမ္ပဏီရုံးချုပ်နှင့် အခြားအမြတ်ငွေ ခွဲဝေပေးရမည့် မိမိနိုင်ငံမှုရုံးနှီးမြှုပ်နှံထားသုံးများကို ပေးပို့ခြင်းသည် မြန်မာနိုင်ငံ၏ ရင်နှီးမြှုပ်နှံများ လည်ပတ်မှု အတွက် မရှိမဖြစ်သောအချက်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံဌားရင်နှီးမြှုပ်နှံမှုကို ပုံမှန်ကန်စ စောင့်ရောက်ထိန်းသိမ်းပေးခြင်းသည် နိုင်ငံဌားရင်နှီးမြှုပ်နှံမှုကို ပိုမိုတိုးတက်လာစေ နိုင်မည် ဖြစ်သည်။

ပြည်ပသို့ လွှာပြောင်းနိုင်သည့် မတည်ငွေ

MIL ပုဒ်မ ၅၆

- (က) မြန်မာနိုင်ငံတော် ဗဟိုဘက်မှ ချမှတ်ထားသည့် မတည်ရင်နှီးမြှုပ်နှံငွေများနှင့်အညီ သတ်မှတ်ထားသည့် မတည်ရင်နှီးမြှုပ်နှံငွေများ၊
- (ခ) ကျိုးချုပ်အရ ရင်နှီးမြှုပ်နှံမှုမှ ထွက်ပေါ်လာသော အကျိုးအမြတ်များ၊ အခြေပစ္စည်းမှ အမြတ်အစွမ်းများ၊ အစုပေါ်အမြတ်များ၊ ခိုင်ကြေးများ၊ မူပိုင်ခံများ၊ လိုင်စင်ကြေးများ၊ နည်းပညာအကူအညီထောက်ပံ့မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခကြေးငွေများ၊ အစုရှုယာနှင့် အခြားလက်ရှိဝင်ငွေများ၊
- (ဂ) ရင်နှီးမြှုပ်နှံမှုတစ်ခု၏ စုစုပေါင်းရောင်းချုပ် သို့မဟုတ် တစ်စိတ်တစ်ပိုင်းရောင်းချုပ် သို့မဟုတ် လုပ်ငန်းတစ်ခုရ သို့မဟုတ် ရင်နှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့် ပိုင်ဆိုင်မှု စာရင်းရင်းလင်း ဖျက်သိမ်းခြင်းတို့မှ ထွက်ပေါ်လာသည့် အမြတ်အစွမ်းများ၊
- (ဃ) ချေးငွေသော့တူတဲ့သူ၏ အပါအဝင် ပဋိဘာဦးစာချုပ်အရ ပေးချေရမည့်ငွေများ၊
- (င) ရင်နှီးမြှုပ်နှံမှု အငြင်းပွားမှုဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေရမည့်ငွေများ။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

- (စ) ရင်းနှီးမြှုပ်နှံမှ သို့မဟုတ် ပစ္စည်းသိမ်းယူခြင်းတို့မှ လျော်ကြေးအဖြစ်ရရှိသည့် ငွေကြေးများ၊ အခြား လျော်ကြေးငွေများ;
- (ဆ) နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ ခန့်အပ်ထားသည့် နိုင်ငံခြားသား ကွမ်းကျင်သူ ဝန်ထမ်းများ၏ လုပ်ခလာစာနှင့် ဝင်ငွေ။

ထိုအပြင် ရင်းနှီးမြှုပ်နှံသူတို့၏ ရင်းနှီးမြှုပ်နှံမှုတွင် လိုအပ်သော မတည်ငွေရင်း၊ အသုံးစရိတ်များနှင့် နိုင်ငံခြားချေးငွေများအတွက် အစိုးရသည် ပြည်ပမှ ငွေလွှာပြောင်းရယူခြင်းကို ခွင့်ပြုရမည်။ (MIL ပုဒ်မ ၆၃)

(၂) မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအသုံးပြုခြင်း (ကန်သတ်ချက်)

မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှာပြောင်းခြင်းကို ကန်သတ်သည့် ဥပဒေ (Transfer of Immovable Property Restriction Law, "TIPRL") တွင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပိုင်ကုမ္ပဏီတို့သည် မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်သက်ဆိုင်သော လုပ်ပိုင်ခွင့် များကိုရယူခြင်း သို့မဟုတ် တစ်နှစ်ထက်ပို၍ ဌားရမ်းခြင်းများ ပြုလုပ်ခြင်းကို ပိတ်ပင်တားမြစ် ထားသည်။ (TIPRL ပုဒ်မ ၃ မှ ၅ အထိ)

TIPRL တွင် "နိုင်ငံခြားသားပိုင်ကုမ္ပဏီ" ကို အသေးစိတ်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည် -

"နိုင်ငံခြားသားပိုင်ကုမ္ပဏီ"ဆိုသည်မှာ စီမံခန့်ခွဲမှုနှင့် တိန်းချုပ်မှုသည် နိုင်ငံသားများ၏ လက်ဝယ်တွင်မရှိသော ကုမ္ပဏီ သို့မဟုတ် အစုစုပေါင်းအစဉ် အစဉ်အစဉ် နိုင်ငံသားများ၏ အစုရယ်ယာ အများစုမပါသော ကုမ္ပဏီ သို့မဟုတ် အစုစုပေါင်းအစဉ် ကုမ္ပဏီ ဆိုသည်။ (ပုဒ်မ ၂(၈))

အထက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အာရ မြန်မာနိုင်ငံသားများ၏ အစုရယ်ယာ အများစုမပါသော ကုမ္ပဏီ ဖြစ်ပါက ယင်းကုမ္ပဏီသည် နိုင်ငံခြားသားပိုင်ကုမ္ပဏီဖြစ်သည်။ ဥပမာ - မြန်မာနိုင်ငံသားက ၄၉ ရာခိုင်နှုန်း၊ နိုင်ငံခြားသားက ၄၉ ရာခိုင်နှုန်း ရုပ်ယာပိုင်သည့် ကုမ္ပဏီသည် နိုင်ငံခြားသားပိုင်ကုမ္ပဏီဖြစ်သဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် တစ်နှစ်ထက်ပို၍ ဌားရမ်းခြင်းများကို ပိတ်ပင်တားဖြစ်ထားသည်။

တစ်နှစ်းဆိုရသော် မြန်မာနိုင်ငံသားများ၏ အစုရယ်ယာ အများစုပါဝင်သောကုမ္ပဏီ ဖြစ်ပါက ဥပမာ - မြန်မာနိုင်ငံသားက ၅၁ ရာခိုင်နှုန်း၊ နိုင်ငံခြားသားက ၄၉ ရာခိုင်နှုန်း ရုပ်ယာပိုင်သည့် ကုမ္ပဏီသည် နိုင်ငံခြားသားပိုင်ကုမ္ပဏီမဟုတ်သဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် တစ်နှစ်ထက်ပို၍ ဌားရမ်းခြင်းများကို လုပ်ဆောင်နိုင်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဥပဒေအာရ သင့်လျော်မည်ဟု ယူဆနိုင်သည်။

မှတ်ချက် - မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအာရ "နိုင်ငံခြားကုမ္ပဏီ" နှင့် TIPRL အာရ "နိုင်ငံခြားသားပိုင်ကုမ္ပဏီ" အား ခွဲခြားသိမ်းခြင်း

၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းထားသော Myanmar Companies Law "MCL" တွင်နိုင်ငံခြားမတည်ငွေ ၃၅% အထက်ပိုမိုပါက နိုင်ငံခြားကုမ္ပဏီဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး၊ အခြားတစ်ဖက်တွင် MCL အာရ နိုင်ငံခြားကုမ္ပဏီကို အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းသည် TIPRL ပါ ပြဋ္ဌာန်းချက်များနှင့် ဆန္ဒကျင်ခြင်း

မရှိစေရဟု ပြောန်းထားသည် (ပုဒ်မ ၄၆၄)။ ထိပြောန်းချက်သည် ကုမ္ပဏီဥပဒေနှင့် TIPRL ကို ခွဲခြား၍ နားလည်သင့်ကြောင်း အတိအလင်းပြောန်းထားသည်ဟု သုံးသပ်နိုင်သဖြင့် TIPRL အရ အမို့ယုံ ဖွင့်ဆိုထားသည့် ယင်းပြောန်းချက်ကိုလည်း လေးစားလိုက်နာသင့်သည်ဟု ယူဆရပေသည်⁵

မှတ်ချက် - မရွှေ့မပြောင်းနိုင်သောပစ္စည်းကို နိုင်ငံခြားသားပိုင်ကုမ္ပဏီသို့ နှစ်ရည်ဌားရမ်းခြင်းကိုစွဲ

TIPRL အရ မရွှေ့မပြောင်းနိုင်သောပစ္စည်းအား နိုင်ငံခြားသားပိုင်ကုမ္ပဏီသို့ နှစ်ရည်ဌားရမ်းရန် တားမြစ်ထားသော်လည်း နိုင်ငံခြားသားပိုင်ကုမ္ပဏီသည် -

- (၁) MIL အရ အတည်ပြုမိန့်ကို ရယ်၍ နှစ်ရည်ဌားရမ်းခြင်း ခွင့်ပြုချက်ကို MIC မှရရှိသည့်အခါ
- (၂) အထူးစီးပွားရေးဤဥပဒေအရ နှစ်ရည်ဌားရမ်းခြင်း ခွင့်ပြုချက်ကို ရရှိသည့်အခါ

ယင်းဥပဒေများအရ တစ်နှစ်ထက်ပို၍ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို နှစ်ရည်ဌားရမ်းနိုင်သည်။

၂။ ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်နွယ်သည့် အငြင်းပွားမှုများအား ကိုင်တွယ်ဆောင်ရွက်ခြင်း

MIL သည် ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်နွယ်သည့် အငြင်းပွားမှုများနှင့်စပ်လျဉ်းပြီး ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်အဖွဲ့အစည်းများအကြား အငြင်းပွားမှု၊ ရင်းနှီးမြှုပ်နှံသူအချင်းချင်းအငြင်းပွားမှုဟု၍ ခွဲခြားပြောန်းထားပြီး ယင်းအငြင်းပွားမှု အသီးသီးအတွက် သီးခြားစီကိုင်တွယ်ဆောင်ရွက်ခြင်းများကိုလည်း ပြောန်းထားပါသည်။ ထိုကြောင့် တရားရုံးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်နွယ်သည့် အငြင်းပွားမှုများကို လျောက်ထားလာပါက မည်သည့် အငြင်းပွားမှုဖြစ်သည်ကို ဦးစွာခွဲခြား၍ ဆောင်ရွက်ရန် လိုအပ်ပေသည်။ ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်အဖွဲ့အစည်းများအကြား အငြင်းပွားမှုဆိုသည့်မှာ ဥပမာ - MIC ခွင့်ပြုမိန့်စာသည့် ခွင့်ပြုချက်များကို အစိုးရွှေ့နာရီများက ပြင်းပယ်သဖြင့် ရင်းနှီးမြှုပ်နှံသူအနေဖြင့် ထိုသို့သော ပြင်းပယ်မှုသည် မျှတမှုမရှိဟု အငြင်းပွားခြင်းအခြေအနေနှင့် အစိုးရွှေ့နာရီများက ရင်းနှီးမြှုပ်နှံသူ၏ အခွင့်အရေးကို မတရားသဖြင့် နစ်နာစေခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူက အငြင်းပွားခြင်း အခြေအနေ စာသည်တို့ဖြစ်သည်။

ရင်းနှီးမြှုပ်နှံသူအချင်းချင်းအငြင်းပွားမှုဆိုသည့်မှာ ဥပမာ - မြန်မာကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီတို့က ဖက်စပ်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို လုပ်ဆောင်ရာတွင် ဖက်စပ်ကုမ္ပဏီကို စီမံခန့်ခွဲခြင်းနှင့် စပ်လျဉ်းပြီး ယင်းကုမ္ပဏီနှစ်ခုအကြား ပေါ်ပေါက်သော အခြေအနေကို ဆိုလိုသည်။

⁵ Myanmar Companies Act (1914) "MCA" တွင် နိုင်ငံခြားကုမ္ပဏီ "Foreign Company"၏ အမို့ယုံကို ပြောန်းထားပြီး MCA အရ နိုင်ငံခြားသားက အစုရုပ်ယာတစ်စုကို ပိုင်ဆိုင်ရုံမှုဖြင့် ငါးကုမ္ပဏီသည် နိုင်ငံခြားကုမ္ပဏီဖြစ်သည်ဟု၍ အမို့ယုံဖွင့်ဆိုထားသည်။ MCA အရ နိုင်ငံခြားကုမ္ပဏီသည် TIPRL ၏ နိုင်ငံခြားသားပိုင်ကုမ္ပဏီနှင့် မတည်းသည့် ဥပဒေဖြင့် ပြောန်းထားသည့်အတွက် ယင်းဥပဒေနှစ်ခုကို ခွဲခြား၍ နားလည်ရန်လိုအပ်ပေသည်။ သို့သော လက်တွေ့တွင် မရွှေ့ခြားဘဲ ရောနော၍ အမို့ယုံဖွင့်ဆိုထားခြင်းများလည်း ရှိနိုင်သည်။

သတိပြုရမည့်အချက် - အစိုးရက ရင်နှီးမြှုပ်နှံမှုတွင် ပါဝင်သောကိစ္စများ

အစိုးရကြာနများက အငြင်းပွဲမှုတွင် ပါဝင်နေရာမျှဖြင့် ယင်းကို ရင်နှီးမြှုပ်နှံသူနှင့် နိုင်ငံတော်အွှုံးအစည်းများအကြား အငြင်းပွဲမှုဖြစ်သည်ဟု ချက်ချင်းဆုံးဖြတ်၍ မသင့်ကြောင်းကို သတိချင်ရမည်။

ဥပမာ - ဝန်ကြီးဌာနတစ်ခုနှင့် နိုင်ငံဌားရင်နှီးမြှုပ်နှံသူသည် အသီးသီးရင်နှီးမြှုပ်နှံကာ ဖက်စပ်လုပ်ငန်းကို လုပ်ဆောင်သည့် ကိစ္စရပ်များလည်း ရှိနိုင်သည်။ ထိုသို့သော အခြေအနေတွင် နှစ်ဦးနှစ်ဖက်စပ်လုပ်သည်။ အငြင်းပွဲမှုတွင် မျှမြှုပ်နှံသူ အငြင်းပွဲမှုနှင့် အတွက် ရင်နှီးမြှုပ်နှံသူနှင့်တော်အွှုံးအစည်းများအကြား အငြင်းပွဲမှုမဟုတ်ဘဲ ရင်နှီးမြှုပ်နှံသူအချင်းချင်း အငြင်းပွဲမှု အဖြစ်သာ ကိုင်တွယ်ဆောင်ရွက်သင့်ပေါ်သည်။

တစ်ဖန် ဝန်ကြီးဌာနတစ်ခုက နိုင်ငံဌားရင်နှီးမြှုပ်နှံသူအား လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရန် ခွင့်မပြခဲ့သဖြင့် ရင်နှီးမြှုပ်နှံသူတို့က ယင်းသို့ခွင့်မပြခြင်းသည် တရားမျှတမူမရှိဟုဆိုကာ ဂုဏ်သိမ်း ဝန်ကြီးဌာနနှင့် နိုင်ငံဌားရင်နှီးမြှုပ်နှံသူတို့အကြား အငြင်းပွဲမှုမှ ပေါ်ပေါက်လာပါက ယင်းဝန်ကြီးဌာန သည် ရင်နှီးမြှုပ်နှံသူ မဟုတ်သဖြင့် ရင်နှီးမြှုပ်နှံသူနှင့် နိုင်ငံတော်အွှုံးအစည်းများအကြား အငြင်းပွဲမှု အဖြစ်သာ ကိုင်တွယ်ဆောင်ရွက်သင့်ပေါ်သည်။

ထို့ကြောင့် အငြင်းပွဲမှုတွင် ပါဝင်နေရာမျှဖြင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ရင်နှီးမြှုပ်နှံမှ အကြောင်းအရာ၊ အငြင်းပွဲမှုတစ်ခုချင်းစီ၏ ဖြစ်စဉ်နှင့် ယင်းအငြင်းပွဲမှုတွင် အစိုးရကြာနများက မည်သို့သော အခြေအနေဖြင့် ပါဝင်ပတ်သက်နေကြောင်းစသည် အချက်အလက်အသီးသီးကို ခြုံငါးသုံးသပ်၍ ကိုင်တွယ်ဆောင်ရွက်ပြီး လေးနက်စွာဆုံးဖြတ်သင့်ပေါ်သည်။

MIL တွင် မည်သို့သော အငြင်းပွဲမှုများကိုမဆို အငြင်းပွဲမှုဆိုင်ရာဖြေရှင်းသည့် အွှုံးအစည်းများတွင် တရားမစွဲဆိုမိ အငြင်းပွဲမှုများသည် အငြင်းပွဲမှုများကို ပြိုမြုံးစွာဖြေရှင်းရန် ထိုက်သင့်သည့် ကြိုးပမ်းမှုများကို အသုံးပြုရမည်ဟု ပြဋ္ဌာန်းထားပါသည်။ (ပုဒ်မ ၈၃)

(က) ရင်နှီးမြှုပ်နှံသူ နှင့် နိုင်ငံတော်အွှုံးအစည်းများအကြား အငြင်းပွဲမှုမှ

ရင်နှီးမြှုပ်နှံသူသည် အချက်အလက်များနှင့်စပ်လျဉ်းပြီး အငြင်းပွဲမှုမှ ပေါ်ပေါက်လာပါက Myanmar Investment Commission ("MIC") ရှိ ရင်နှီးမြှုပ်နှံမှ အကူအညီပေးရေးကော်မတီ "Investor Assistance Committee" ထံသို့ အကြောင်းကြားစာ ပေးပို့ရမည်။ (MIR နည်းညပဒေ ၁၇၁၊ ၁၇၂)

MIR နည်းညပဒေ ၁၇၁၊ ၁၇၂ အကြောင်းကြားစာ ပေးပို့ရန် လိုအပ်သည့်ကိစ္စများ

- (က) အစိုးရကြာန၊ အစိုးရအွှုံးအစည်းသည် ရင်နှီးမြှုပ်နှံမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ မမှန်ကန်သည့် ဆုံးဖြတ်ချက်ပြုလုပ်ခြင်း၊
- (ခ) အစိုးရကြာန၊ အစိုးရအွှုံးအစည်းသည် ခွင့်ပြုမိန့်၊ လိုင်စင်ရယူရန်၊ မှတ်ပုံတင်ရန် သို့မဟုတ်

- ခွင့်ပြုချက်ရယူရန် တင်ပြသည့် လျှောက်ထားလွှာအား လက်မခံဘဲ လွှာမှားစွာငြင်းပယ်ခြင်း၊
(က) ဥပဒေနှင့်အညီ ရရှိသည့်အခွင့်အရေး၊ အကာအကွယ် သို့မဟုတ် ခွင့်ပြုချက်တစ်ရပ်ရပ်ကို ပျက်ပြုယောက်ခြင်း။

အဆိပ် အကြောင်းကြားစာကို ပေးပို့ရာတွင် အငြင်းပွားမှုအား ပြိုမ်းချမ်းစွာဖြေရှင်းရန် နည်းဥပဒေ စသည်တို့ဖြင့်သတ်မှတ်ထားပါက ယင်းတို့ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။ အထက်ပါအတိုင်း ဆောင်ရွက်သော်လည်း အငြင်းပွားမှုအား ဖြေရှင်းနိုင်ခြင်းမရှိပါက ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့်တရားရုံး သို့မဟုတ် အနညာတစ်ရုံးတရားရုံးတွင် တရားစွဲဆိုင်သည်။ (MIR နည်း ၁၇၃)

(၂) ရင်းနှီးမြှုပ်နှံသူအရှင်းချင်းအငြင်းပွားမှု

ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် အငြင်းပွားမှုအား ပြိုမ်းချမ်းစွာဖြေရှင်းနိုင်ခြင်း မရှိပါက သက်ဆိုင်ရာ စာချုပ်များတွင် အငြင်းပွားမှုဆိုင်ရာဖြေရှင်းခြင်းနည်းလမ်းကို ပြောန်းထားခြင်း ရှိ၊ မရှိပေါ်မှုတည်၍ ကိုင်တွယ်ဆောင်ရွက်မှုများ ကွဲပြားခြားနားမည်ဖြစ်ပေသည်။ (MIL ပုဒ်မ ၈၄)

အငြင်းပွားမှုဆိုင်ရာဖြေရှင်းခြင်းနည်းလမ်းအား သတ်မှတ်ခြင်း

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလျေပါတွင် “လွှာမှုးမှုးဥပဒေ”၊ “အငြင်းပွားမှုးမှုးဥပဒေ ဖြေရှင်းခြင်းနည်းလမ်း” စသည်တို့ဖြင့် မည်သည့်နိုင်ငံ၏ ဥပဒေကိုလွှာမှုးပြီး မည်သည့်အငြင်းပွားမှုးမှုးဥပါတွင် ဖြေရှင်းသည့် အဖွဲ့အစည်း (တရားရုံး၊ အနညာတစ်ရုံး) ဖြင့် အငြင်းပွားမှုးကို ဖြေရှင်းမည် စသည်တို့နှင့် စပ်လျဉ်းပြီး သတ်မှတ်ထားသော စည်းကမ်းချက်များပါရှိသည်။ စာချုပ်တွင် “အငြင်းပွားမှုးမှုးဥပါတွင် ဖြေရှင်းခြင်းနည်းလမ်း” ဟူသော ဝေါဘာရကို သာမန်အားဖြင့် အသုံးပြုသဖြင့် MIL တွင် အသုံးပြုထားသော ဝေါဘာရ တင်မက အငြင်းပွားမှုးမှုးဥပါတွင် ဖြေရှင်းခြင်းနည်းလမ်းနှင့် စပ်လျဉ်းသော စည်းကမ်းချက်များ ဟုတ်/မဟုတ်ကို သီးခြားစီ ဆန်းစစ်ရန် လိုအပ်သည်။

အငြင်းပွားမှုးမှုးဥပါတွင် ဖြေရှင်းခြင်းနည်းလမ်းကို သတ်မှတ်ထားခြင်းရှိပါက ယင်းနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်။ မရှိပါက သက်ဆိုင်ရာဥပဒေအရ တရားရုံး၊ အနညာတစ်ရုံးတွင် ဖြေရှင်းရမည်။

Case Study

အောက်ပါစည်းကမ်းချက်များပါရှိသော စာချုပ်နှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံတရားရုံးတွင် တရားစွဲဆိုင်ရာပါတွင် မည်သို့ဆောင်ရွက်သင့်သည်း -

- (က) လွှာမှုးမှုးဥပဒေသည် မြန်မာနိုင်ငံဥပဒေဖြစ်ပြီး အငြင်းပွားမှုးမှုးဥပါတွင် ဖြေရှင်းသည့် အဖွဲ့အစည်းသည် မြန်မာနိုင်ငံတရားရုံး၊
- မြန်မာနိုင်ငံတရားသည် မြန်မာနိုင်ငံဥပဒေဖြင့်သာ ဆုံးဖြတ်ရမည်။
- (ခ) လွှာမှုးမှုးဥပဒေသည် မြန်မာနိုင်ငံဥပဒေဖြစ်ပြီး အငြင်းပွားမှုးမှုးဥပါတွင် ဖြေရှင်းသည့် အဖွဲ့အစည်းသည် အနညာတစ်ရုံး၊
- မြန်မာနိုင်ငံတရားသည် လျှောက်ထားလာမှုကို လက်မခံခြင်း သို့မဟုတ် ပလ်သင့်သည်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှုထောင့်မှ လေ့လာခြင်း

- (က) လွမ်းမိုးဥပဒေသည် နိုင်ငံခြားဥပဒေဖြစ်ပြီး အငြင်းပွားမှုဆိုင်ရာ ဖြေရှင်းသည့်အဖွဲ့အစည်းသည် မြန်မာနိုင်ငံတရားရုံး၊
- မြန်မာနိုင်ငံတရားရုံးသည် ထိုရွေးချယ်ထားသည့် နိုင်ငံခြားဥပဒေဖြင့် ဆုံးဖြတ်ရမည် (သို့သော တရားမကျင့်ထုံးဥပဒေကဲ့သို့သော လုပ်ထုံးလုပ်နည်းနှင့် သက်ဆိုင်သည့် ဥပဒေ များမှအပ မြန်မာတရားရုံးသည် မြန်မာဥပဒေကို အသုံးမပြုရပါ)။
- (ဃာ) လွမ်းမိုးဥပဒေသည် နိုင်ငံခြားဥပဒေဖြစ်ပြီး အငြင်းပွားမှုဆိုင်ရာဖြေရှင်းသည့် အဖွဲ့အစည်းကို သတ်မှတ်ထားခြင်းမရှိ။
- ယင်းလွမ်းမိုးဥပဒေအရ မြန်မာနိုင်ငံ၏ တရားရုံးတွင် စီရင်ခွင့်အာကာရှိသည့် အတိုင်းအတာ အတွင်း နိုင်ငံခြားဥပဒေပေါ်မှတည်၍ စီရင်ခွင့်ရမည်။
- (င) လွမ်းမိုးဥပဒေနှင့် အငြင်းပွားမှုဆိုင်ရာဖြေရှင်းသည့်အဖွဲ့အစည်းကို သတ်မှတ်ထားမှုမရှိ။
- Private International Law ၏ သက်ရောက်မှ ရလဒ်ဖြစ်သည့် ဥပဒေတစ်ခုခုအရ ယင်းသက်ရောက်မည့်ဥပဒေက မြန်မာနိုင်ငံ တရားရုံးအား စီရင်ခွင့်အာကာကို ပေးအပ်ထား ပါက မြန်မာနိုင်ငံတရားရုံး အနေဖြင့် ယင်းသက်ရောက်မည့် လွမ်းမိုးဥပဒေအရ ဆုံးဖြတ်ရမည်။

အခန်း(၉)

အစိုးရနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်စပ်ပုံ (အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုဥပဒေ)

၁။ အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှု ဥပဒေ

အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဥပဒေအိုသည်မှာ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်းများကို ပြဋ္ဌာန်းထားသော ဥပဒေဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၏ အဓိကအကျဆုံးအချက်မှာ ယော်ယျှ သို့မဟုတ် အထူးအပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ဖြစ်သော အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် (International Investment Agreement) ("IIA") ဖြစ်သည်။ အများအားဖြင့် IIA သည် နှစ်နိုင်ငံကြားချုပ်ဆိုသည့် စာချုပ်ဖြစ်သော်လည်း နှစ်များအကြားချုပ်ဆိုသည့် သဘောတူစာချုပ် (ကွန်ပုံးရှင်း) များလည်းရှိသည်။ IIA များအနက် နှစ်နိုင်ငံကြားချုပ်ဆိုသော စာချုပ်များကို Bilateral Investment Treaty ("BIT") ဟုခေါ်သည်။ IIA ၏ အဓိကရည်ရွယ်ချက်မှာ ရင်းနှီးမြှုပ်နှံသူ၏ ရင်းနှီးမြှုပ်နှံမှုများအား ကာကွယ်ရန်ဖြစ်သည်။

၂။ IIA ၏ စံနမူနာ အကြောင်းအရာများ

စံနမူနာ IIA ၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည် -

- (၁) ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်စောင့်ရောက်မှု အတိုင်းအတာ (ရင်းနှီးမြှုပ်နှံသူ၊ ရင်းနှီးမြှုပ်နှံမှု)၊
- (၂) ရင်းနှီးမြှုပ်နှံမှုနှင့်ရင်းနှီးမြှုပ်နှံသူတို့အပေါ် ဆက်ဆံစောင်ရွက်ခြင်း၊
- (၃) ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် အပြင်းပွားမှုများ ဖြေရှင်းခြင်း။

၁။ ရင်းနှီးမြှုပ်နှံမှု၏ ကာကွယ်စောင့်ရောက်မှု အတိုင်းအတာ

IIA ၏ အဓိကကျသော ရည်ရွယ်ချက်တစ်ခုမှာ "ရင်းနှီးမြှုပ်နှံသူ" ၏ "ရင်းနှီးမြှုပ်နှံမှု" ကို ထိန်းသိမ်းစောင့်ရောက်မှုပင် ဖြစ်သည်။ "ရင်းနှီးမြှုပ်နှံသူ" နှင့် "ရင်းနှီးမြှုပ်နှံမှု" ၏ အဓိုကာယ်ဖွင့်ဆိုချက်သည် IIA အသီးသီးအပေါ်မှတည်၍ ကွဲပြားစားနားသည်။ ငါးတို့မှာ အောက်ပါအတိုင်း ဖြစ်သည် -

(က) ရင်းနှီးမြှုပ်နှံသူ၏ အဓိုကာယ်

Investor of a Contracting Party

The term "investor of a Contracting Party" means:

- (i) a natural person having the nationality of that Contracting Party in accordance with its applicable laws and regulations; or
- (ii) an enterprise of that Contracting Party, that seeks to make, is making or has made investments in the Area of the other Contracting Party.

(Excerpts from Article 1 (b) of the Agreement Between the Government of Japan and the

အပြည်ပြည်ဆိပ်ရာ ကုသန်းရောင်းသယ်ရေး ကိစ္စရုပ်များကို ဥပဒေရွေ့ထောင့်မှ လေ့လာခြင်း

Government of the Republic of the Union of Myanmar for the Liberalisation, Promotion and Protection of Investment)

(ခ) ရင်းနှီးမြှုပ်နှံမှု၏ အဓိပ္ပာယ်


Investment of a Contracting Party (*simplified)

The term "investment" means every kind of asset owned or controlled, directly or indirectly, by an investor, including:

- (i) an enterprise and a branch of an enterprise;
- (ii) shares, stocks or other forms of equity participation in an enterprise;
- (iii) bonds, debentures, loans and other forms of debt;
- (iv) rights under contracts;
- (v) claims to money and to any performance under contract having a financial value;
- (vi) intellectual property rights;
- (vii) rights conferred pursuant to laws and regulations or contracts; and
- (viii) any other tangible and intangible, moveable and immoveable property, and any other related property rights.

(Excerpts from Article 1(a) of the Agreement Between the Government of Japan and the Government of the Republic of the Union of Myanmar for the Liberalisation, Promotion and Protection of Investment)

ဥပမာ - X နိုင်ငံနှင့် မြန်မာနိုင်ငံအကြားတွင် အထက်တွင်ဖော်ပြုခဲ့သော ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှု အဓိပ္ပာယ်ဖွင့်ဆိုချက်ပါဝင်သည့် IIA ကို ချုပ်ဆိုထားပြီး X နိုင်ငံ၏ ကုမ္ပဏီက မြန်မာနိုင်ငံတွင် လက်အောက်ခံကုမ္ပဏီကို တည်ထောင်ကာ စက်ရှုတည်ဆောက်ထားသည့် အခြေအနေ တွင် X နိုင်ငံ၏ ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး မြန်မာနိုင်ငံရှိ လက်အောက်ခံကုမ္ပဏီ၏ အစုရှယ်ယာများနှင့် စက်ရှုတို့သည် ရင်းနှီးမြှုပ်နှံမှု ဖြစ်သောကြောင့် နှစ်နိုင်ငံ၏ IIA အရ ကာကွယ် စောင့်ရောက်ရမည့် အရာများဖြစ်သည်။



(၂) ရင်းနှီးမြှုပ်နှံမှုနှင့်ရင်းနှီးမြှုပ်နှံသူအပေါ် ဆက်ဆံဆောင်ရွက်ခြင်း

ပုံမှန် IIA တွင် တစ်ဘက်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ဆက်ဆံဆောင်ရွက်ခြင်း (Treatment) ကို သတ်မှတ်ထားရှိသည်။ ရင်းနှီးမြှုပ်နှံသူအပေါ် ဆက်ဆံဆောင်ရွက်ခြင်း နှင့် စပ်လျဉ်း၍ အဓိကတွေ့ဖြင့်ရသောအချက် (၅) ချက်မှာ အောက်ပါအတိုင်းဖြစ်သည် -

- (၁) ပြည်တွင်းနိုင်ငံသားကဲ့သို့ ဆက်ဆံဆောင်ရွက်ရန်တာဝန်၊
(၂) ဦးစားပေးနိုင်ငံအဖြစ် ဆက်ဆံဆောင်ရွက်ရန်တာဝန်၊
(၃) သာတူညီမှု ဆက်ဆံဆောင်ရွက်ရန်တာဝန်၊
(၄) နိုင်ငံပိုင်သိမ်းခြင်း၏ ကန့်သတ်ချက်နှင့် သင့်လျော်သောလျော်ကြေးပေးရန်တာဝန်၊
(၅) Umbrella Clause။

(၁) ပြည်တွင်းနိုင်ငံသားကဲ့သို့ ဆက်ဆံဆောင်ရွက်ရန်တာဝန် (National Treatment)

ပြည်တွင်းနိုင်ငံသားကဲ့သို့ ဆက်ဆံဆောင်ရွက်ရန်တာဝန်ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှုကို လက်ခံသည့်နိုင်ငံက ရင်းနှီးမြှုပ်နှံသည့် တစ်ဘက်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူနှင့် ငင်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို မိမိနိုင်ငံရှိ ပြည်တွင်းရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှုကဲ့သို့ တန်းတူညီတူ ဆက်ဆံဆောင်ရွက်မည်ဟု ကတိပေးထား ခြင်းကို ဆိုလိုသည်။

ဥပမာ - ပြည်တွင်းနိုင်ငံသားကဲ့သို့ ဆက်ဆံဆောင်ရွက်ခြင်းကို IIA တွင် အောက်ပါအတိုင်း သတ်မှတ်ထားသည် -

Article XX National Treatment

Each Party shall accord to investors of another Party, and to covered investments, in relation to the establishment, acquisition, expansion, management, conduct, operation, liquidation, sale, transfer or other disposition of investments, treatment no less favourable than that it accords, in like circumstances, to its own investors and their investments.

(Excerpt from Article 4 of the ASEAN Australia New Zealand Free Trade agreement ("AANZFTA"))

ပြည်တွင်းရင်းနှီးမြှုပ်နှံသူနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအဖြစ် ဆက်ဆံဆောင်ရွက်ရန်တာဝန်ရှိသည့် အခါတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပြည်တွင်းရင်းနှီးမြှုပ်နှံသူနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့် တန်းတူမဆက်ဆံခြင်းတို့သည် အခြေခံအားဖြင့် တားမြှုပ်ထားသဖြင့် ယင်းသို့ ဆက်ဆံဆောင်ရွက်ခြင်းသည် IIA ကို ချီးဖောက်ခြင်းဖြစ်သည်။

နမ္မနာအမူ ၉ (က)

X နိုင်ငံ၏ ကုမ္ပဏီ A သည် Y နိုင်ငံ၏ လက်အောက်ခံကုမ္ပဏီကို တည်ထောင်၍ စီးပွားရေး

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိသည်။ X နိုင်ငံနှင့် Y နိုင်ငံတို့အကြားတွင် ပုံမှန်စံစနစ်ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ချုပ်ဆိုထားခဲ့ကြသည်။

Y နိုင်ငံသည် အောက်ပါအတိုင်း ဆက်ဆံဆောင်ရွက်မှုများကို ပြုလုပ်ခြင်းသည် ယင်းရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်အရ ခွင့်ပြုနိုင်ခြင်း ရှိပါသလား။

နမူနာအမှု ၉ (က) တွင် Y နိုင်ငံသည် မိမိနိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူနှင့် နှိုင်းယူဉ်လျှင် X နိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူဖြစ်သော A ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းကို တန်းတူဆက်ဆံဆောင်ရွက်မှုမရှိခြင်းသည် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ချိုးဖောက်ခြင်းဖြစ်သည်။

(J) ဦးတားပေးနိုင်ငံအဖြစ် ဆက်ဆံဆောင်ရွက်ရန်တာဝန် (Most-Favored-Nation Treatment)

ဦးတားပေးနိုင်ငံအဖြစ် ဆက်ဆံဆောင်ရွက်ခြင်းတာဝန် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှုကို လက်ခံသည့် နိုင်ငံက ရင်းနှီးမြှုပ်နှံသည့် တစ်ဘက်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှုများကို အခြားနိုင်ငံ များ၏ ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့်တန်းတူ အကောင်းဆုံး အကျိုးရှိစေမည့် ဆက်ဆံဆောင်ရွက်ခြင်းပေးမည်ဟု ကတိထားရှိခြင်းဖြစ်သည်။

ဥပမာ - ဦးတားပေးနိုင်ငံအဖြစ် ဆက်ဆံဆောင်ရွက်ရန်တာဝန်နှင့်စပ်လျဉ်း၍ IIA တွင် အောက်ပါ အတိုင်း သတ်မှတ်ထားသည် -

Article XX Most-Favored-Nation Treatment

Each Contracting Party shall in its Area accord to investors of the other Contracting Party and to their investments treatment no less favorable than the treatment it accords in like circumstances to investors of a non-Contracting Party and to their investments with respect to investment activities.

(Excerpts from Article 3 of the Agreement Between the Government of Japan and the Government of the Republic of the Union of Myanmar for the Liberalisation, Promotion and Protection of Investment)

IIA စာချုပ်ဝင်နိုင်ငံသည် စာချုပ်ဝင်မဟုတ်သည့် အခြားနိုင်ငံဗြားတိုင်းပြည်မှ ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများကို ခွဲခြားဆက်ဆံခြင်းမရှိစေရ။ အကယ်၍ စာချုပ်ဝင်နိုင်ငံသည် အခြားနိုင်ငံတစ်နိုင်ငံနှင့် IIA ကို လက်မှတ်ရေးထိုးရာတွင် စာချုပ်ပါစည်းကမ်းချက်များသည် ယခင် လက်မှတ်ရေးထိုးခဲ့သော IIA ပါစည်းကမ်းများထက် သာလွန်နေလျှင် ထိုစာချုပ်ဝင်နိုင်ငံသည် IIA အရ ဦးတားပေးနိုင်ငံအဖြစ် ဆက်ဆံဆောင်ရွက်ရန် တာဝန်ကို ချိုးဖောက်ခြင်းဖြစ်ပြီး ယခင်စာချုပ်ဝင်နိုင်ငံသည် အခြားနိုင်ငံနှင့်ချုပ်ဆိုသည့် IIA ပါဝင်သော ဆက်ဆံဆောင်ရွက်ခြင်းကို တောင်းဆိုနိုင်သည်။

နမူနာအမှု ၉ (၁)

X နိုင်ငံမှ A ကုမ္ပဏီသည် Y နိုင်ငံတွင် လက်အောက်ခံကုမ္ပဏီထူးထောင်ပြီ စီးပွားရေးလုပ်ငန်းကို ငါး ကုမ္ပဏီ Y မှတဆင့် လုပ်ကိုင်မည်ဖြစ်သည်။ X နိုင်ငံနှင့် Y နိုင်ငံသည် IIA ကိုလက်မှတ်ရေးထိုး ထားကြသည်။ နောက်ပိုင်းတွင် Y နိုင်ငံသည် Z နိုင်ငံနှင့် IIA ကို လက်မှတ်ရေးထိုးသည်။ ထိုသို့ရေးထိုးရာတွင် Z နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို X နိုင်ငံမှုရင်းနှီးမြှုပ်နှံမှုများထက် ပို၍ ဦးစားပေးမည်ဟု ပါရှိသည်။ ထိုအတွက်ကြောင့် A ကုမ္ပဏီ၏လုပ်ငန်းသည် Z နိုင်ငံမှ ကုမ္ပဏီများထက် ယုတေသနဗွာဆက်ဆံခြင်းကို ခံခဲ့ရသည်။

A ကုမ္ပဏီသည် X နိုင်ငံနှင့် Y နိုင်ငံအကြားလက်မှတ်ရေးထိုးထားသော IIA တွင်ပါရှိသည့် ဦးစားပေးနိုင်ငံအဖြစ် ဆက်ဆံဆောင်ရွက်ရန်တာဝန်အရ Z နိုင်ငံနှင့် လက်မှတ်ရေးထိုးထားသော IIA အရ ရရှိမည့် ဆက်ဆံဆောင်ရွက်ခြင်းကို ရရှိရန်တောင်းဆိုသည်။ A ကုမ္ပဏီတွင် ဤတောင်းဆိုချက် ကို ပြောလုပ်ရန် အခြေအမြစ် ရှိပါသလား။

နမူနာအမှု ၉ (၁) တွင် Y နိုင်ငံသည် Z နိုင်ငံနှင့် IIA ကိုလက်မှတ်ရေးထိုးရာတွင် Z နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို X နိုင်ငံမှုရင်းနှီးမြှုပ်နှံမှုများထက် ပို၍ ဦးစားပေးမည်ဟုသောအချက်ကို ထည့်သွင်းကာ လက်မှတ်ရေးထိုးခဲ့သည်။ ထိုသို့လက်မှတ်ရေးထိုးခြင်းကြောင့် Y နိုင်ငံအနေဖြင့် IIA ပါ ဦးစားပေးနိုင်ငံအဖြစ် ဆက်ဆံဆောင်ရွက်ရန် တာဝန်ကို ချိုးဖောက်ခြင်းဖြစ်သည်။ ထိုအကြာ့ကို X နိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများသည် Z နိုင်ငံနှင့်ချုပ်ဆိုသော IIA တွင် ပါရှိသည့် ဆက်ဆံဆောင်ရွက်မှုများကို ရရှိရန် တောင်းဆိုခွင့်ရှိသည်။ ထိုကြောင့် A ကုမ္ပဏီ၏တောင်းဆိုမှုသည် မှန်ကန်သည့်လက္ခဏာရှိသည်။

(၃) သာတူညီမှု ဆက်ဆံဆောင်ရွက်ရန်တာဝန် (Fair and Equitable Treatment)

သာတူညီမှု ဆက်ဆံဆောင်ရွက်ရန်တာဝန်ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှုကို လက်ခံသည့် နိုင်ငံက ရင်းနှီးမြှုပ်နှံသည့် တစ်ဘက်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှုများကို သာတူညီမှု ဆက်ဆံဆောင်ရွက်ရမည့် ပေးအပ်ထားသည့် တာဝန်ကို ဆိုလိုသည်။ သို့သော်လည်း သာတူညီမှုဆက်ဆံဆောင်ရွက်ရန်တာဝန်အား တိကျသော ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုရန် ခဲယဉ်းလှသည်။

ဥပမာ - သာတူညီမှု ဆက်ဆံဆောင်ရွက်ရန်တာဝန်နှင့်ပတ်သက်၍ IIA တွင် အောက်ပါအတိုင်း သတ်မှတ်ထားသည် -

Article XX Treatment of Investment

Investments of investors of each Contracting Party shall all the time be accorded fair and equitable treatment in the territory of the other Contracting Party.

(Excerpts from Article 3 of Agreement Between the Government of the People's Republic of China and the Government of the Union of Myanmar on the Promotion and Protection of Investments)

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

“သာတူညီမျှ ဆက်ဆံဆောင်ရွက်ရန်တာဝန်” ဆိုသည့်စကားရပ်မှာ ကျယ်ပြန်သောကြောင့် IIA၏ စာချုပ်ချုပ်ဆိုသောနိုင်ငံများမှ တိကျွောအမိဘာယ်ဖွင့်ဆိုထားသော ပြဌာန်းချက်ရှိရန် ကြိုးစားခဲ့ကြ သည်။ ဥပမာ - ယင်းပြဌာန်းချက်မှာ အောက်ပါအတိုင်းဖြစ်သည် -

Article XX Treatment of Investment

1. Each Member State shall accord to covered investments of investors of any other Member State, fair and equitable treatment and full protection and security.
2. For greater certainty:
 - (a) fair and equitable treatment requires each Member State not to deny justice in any legal or administrative proceedings in accordance with the principle of due process; and
 - (b) full protection and security requires each Member State to take such measures as may be reasonably necessary to ensure the protection and security of the covered investments.
3. A determination that there has been a breach of another provision of this Agreement, or of a separate international agreement, does not establish that there has been a breach of this Article.

(Excerpts from Article 6 of the AANZFTA)

သာတူညီမျှ ဆက်ဆံဆောင်ရွက်ရန်တာဝန်နှင့်စပ်လျဉ်း၍ အမှုတစ်ခုချင်းစီကို အခြေခံပြီး ဆုံးဖြတ်ရ မည်ဖြစ်သည်။ သာတူညီမျှဆက်ဆံဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တစ်ဘက်စာချုပ်ချုပ်ဆိုသောနိုင်ငံသည် သာတူညီမျှဆက်ဆံဆောင်ရွက်ရန်တာဝန်နှင့်စပ်လျဉ်း၍ စာချုပ်ကိုချိုးဖောက်ခဲ့သည်ဟု မှတ်ယူနိုင်သည်။

နမူနာအမှု ၉ (၁)

X နိုင်ငံနှင့် Y နိုင်ငံသည် IIA ကို လက်မှတ်ရေးထိုးထားကြသည်။ X နိုင်ငံမှ A ကုမ္ပဏီသည် Y နိုင်ငံတွင် လက်အောက်ခံကုမ္ပဏီထူးထောင်ပြီး A ကုမ္ပဏီသည် Y နိုင်ငံမှ လိုင်စင် (သက်တမ်း(၄)နှစ်) ကို ရယူ၍ နှစ် (၂၀) တိုင် (၄ ကြိုမ်း သက်တမ်းတိုး) စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့သည်။

တစ်နေ့တွင် ပတ်ဝန်းကျင်မှ နေထိုင်သူများက ယင်းစီးပွားရေးလုပ်ငန်းကို ဆန့်ကျင်သည့် သပိတ်မောက်မှုကြောင့် A ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများကို လက်ရှိတည်နေရာမှ ပြောင်းချွေ့ရန် သဘောတူညီခဲ့သည်။ ပြောင်းချွေ့မည့်နေရာမှ လုပ်ငန်းလိုင်စင် ထုတ်ပေးသည်အထိ လက်ရှိတည် နေရာတွင် လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန်လည်း Y နိုင်ငံနှင့်သဘောတူညီခဲ့သည်။ သို့သော် A ကုမ္ပဏီ၏ ၅ ကြိုမ်းမြောက် လိုင်စင်ကို သက်တမ်းတိုးလျှောက်ထားရာတွင် Y နိုင်ငံသည် A ကုမ္ပဏီ၏ ချွေ့ပြောင်းမည့်နေရာကို မသတ်မှတ်ရသေးသည့် အခြေအနေတွင်ပင် Y နိုင်ငံ ပြည်သူများ၏ အကျိုး စီးပွားအတွက်ဟုဆိုကာ လိုင်စင်သက်တမ်းတိုးခြင်းကို ရှုတ်တရက် ငြင်းပယ်ခဲ့သည်။ A ကုမ္ပဏီသည် လိုင်စင်သက်တမ်းတိုးခြင်းကို ငြင်းပယ်စေမည့် ဆောင်ရွက်မှုများကို လုံးဝလုပ်ဆောင်ခြင်းမရှိခဲ့ပေ။

Y နိုင်ငံ၏ ဆက်ဆံဆောင်ရွက်ချက်သည် IIA အရ ခွင့်ပြနိုင်ခြင်း ရှိပါသလား။

နမူနာအမှု ၉ (၈) တွင် ၂ နိုင်ငံသည် နစ် (၂၀) တိုင်၊ (၄) ကြိမ် သက်တမ်းတိုးပေးခဲ့သည်။ တစ်ဖန် ပြောင်းရွှေ့မည့်နေရာမှ လုပ်ငန်းလိုင်စင် ထုတ်ပေးသည်အထိ လက်ရှိတည်နေရာတွင် လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန် သဘောတူညီခဲ့သောကြောင့် ပြောင်းရွှေ့မည့်နေရာမှ လုပ်ငန်းလိုင်စင် မရသရွှေ့ လက်ရှိစီးပွားရေးကို လက်ရှိနေရာတွင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ A ကုမ္ပဏီအနေဖြင့် မည်သည့်အမှား မျှပါးပါက လိုင်စင်ကို သက်တမ်းတိုးနိုင်ရဟည်ဟု ယုံကြည်နေလိမ့်မည်ဖြစ်သည်။ ထိုသို့ယုံကြည်မှသည် လည်း မှန်ကန်ပေးသည်။ ထိုသို့သော ယုံကြည်နေသော်ကြားလည်း "ပြည်သူများ၏ အကျိုးစီးပွားအတွက်" ဟူသော တိကျသေချာမှုမရှိသည့် အကြောင်းပြခက်ဖြင့် လိုင်စင်သက်တမ်းတိုးခြင်းကို ရှုတ်တရက် ပြင်းပယ်ခြင်းသည် A ကုမ္ပဏီ၏ ယုံကြည်နေမှုကို ပျက်ပြားစေသဖြင့် IIA ကို ဖောက်ဖျက်သည့် ဆုံးဖြတ်ချက် ဖြစ်သည်ဟု ဆိုနိုင်သည်။

(၄) နိုင်ငံပိုင်သိမ်းခြင်း (Expropriation) ၏ ကန့်သတ်ချက်နှင့် သင့်လောက်သော လျှပ်ကြေးပေးရန် တာဝန်

မျက်မောက်ခေတ်၏ IIA တွင် နိုင်ငံဌားသား၏ ပစ္စည်းဥစ္စာများအား သိမ်းယူမှုကို သတ်မှတ် ထားသည့် ခြင်းချက်မှာပ အခြေခံအားဖြင့် တားမြစ်ထားသည်။ IIA အများစုတွင် အောက်ပါ အချက် (၄) ချက်နှင့် ပြည့်စုံမည်ဆိုပါက ခြင်းချက်အနေဖြင့် အတည်ပြနိုင်သည် -

နိုင်ငံပိုင်သိမ်းခြင်းသည် -

- (၁) ခွဲဗြားမှုမရှိဘဲ နိုင်ငံပိုင်အဖြစ်သိမ်းခြင်း;
- (၂) အများပြည်သူတို့၏အကျိုးစီးပွားအတွက် သိမ်းယူခြင်း;
- (၃) မှန်ကန်သော လုပ်ထုံးလုပ်နည်းဖြင့် သိမ်းယူခြင်း;
- (၄) သင့်လောက်သော လျှပ်ကြေးပေးချေခြင်းဖြင့် သိမ်းယူခြင်း။

"သင့်လောက်သောလျှပ်ကြေး" ဆိုသည်မှာ "လျှင်မြန်စွာ၊ လုံလောက်စွာနှင့် ထိရောက်သော လျှပ်ကြေး" (Prompt, Adequate and Effective Compensation) ဖြစ်ရန်လိုအပ်သည်ဟုဆိုသော IIA ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုပျက်ရှိသည်။

ဥပမာ - နိုင်ငံပိုင်အဖြစ်သိမ်းခြင်း၏ ကန့်သတ်ချက်နှင့် သင့်လောက်သော လျှပ်ကြေးနှင့်စပ်လျဉ်း၍ IIA တွင် အောက်ပါအတိုင်း သတ်မှတ်ထားသည် -

Article XX Expropriation and Compensation

- Neither Contracting Party shall expropriate, nationalize or take other similar measures (hereinafter referred to as "expropriation") against the investments of the investors of the other Contracting Party in its territory, unless the following conditions are met: (a) for the public interests; (b) under domestic legal procedure; (c) without discrimination; (d) against compensation.
- The compensation mentioned in Paragraph 1 of this Article shall be equivalent to the value of the expropriated investments immediately before the expropriation is taken or the impending expropriation becomes public knowledge, which is earlier. The value shall be determined in accordance with generally recognized principles of valuation. The compensation shall include interest at a normal commercial rate from the date of expropriation until the date of payment. The compensation shall also be made without delay, be effectively realizable and freely transferable.

(Excerpts from Article 4 of Agreement between the Government of the People's Republic of China and the Government of the Union of Myanmar on the Promotion and Protection of Investments)

နှုန်းအမူ ၉ (ယ)

X နိုင်ငံမှ A ကုမ္ပဏီသည် Y နိုင်ငံတွင် လက်အောက်ခံကုမ္ပဏီထူထောင်ပြီး ဦးဗျားရေးလုပ်ငန်းကို ငါး ကုမ္ပဏီ Y မှတ်ဆင့် လုပ်ကိုင်မည်ဖြစ်သည်။ X နိုင်ငံနှင့် Y နိုင်ငံသည် IIA ကိုလက်မှတ်ရေးထိုး ထားကြသည်။ Y နိုင်ငံသည် အထူးဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခြင်းအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့၏ ပစ္စည်းသွားများကို မလွှာမရောင်သာ နိုင်ငံပိုင်သိမ်းရာတွင် လျော်ကြေးပေးအပ်ခြင်းမပြုခဲ့ပေ။ A ကုမ္ပဏီသည် Y နိုင်ငံတွင်အောက်လုပ်ထားသောက်ရုံအား ထိန်းမြှုပ်နှံခြင်း ပေးအပ်ခဲ့ပေ။ A ကုမ္ပဏီသည် Y နိုင်ငံတွင်အောက်လုပ်ထားသောက်ရုံအား ထိန်းမြှုပ်နှံခြင်း ပေးအပ်ခဲ့ပေ။

Y နိုင်ငံ၏ ဆက်လံဆောင်ရွက်ချက်သည် IIA အရ ခွင့်ပြုနိုင်ခြင်း ရှိပါသလား။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လက်ခံသည့်နိုင်ငံက အခြားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ၏ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံပိုင်သိမ်းရာတွင် သတ်မှတ်ထားသည့် သင့်လျော်သော စံနှုန်းအာရ လျော်ကြေးပေးချေရမည်ဖြစ်ပြီး အခဲ့ နိုင်ငံပိုင်အဖြစ် သိမ်းယူမှုခြင်းသည် သိမ်းယူမှုအတွက်လျော်ကြေးပေးရန် တာဝန်ကို ချီးဖောက်ခြင်းဖြစ်သည်။

နှုန်းအမူ ၉ (ယ) တွင် လျော်ကြေးတစ်စုံတစ်ရာပေးချေခြင်းမပြုသာ နိုင်ငံပိုင်အဖြစ် သိမ်းယူခြင်းသည် သိမ်းယူမှုအတွက်လျော်ကြေးပေးရန်တာဝန်ကို ချီးဖောက်ခြင်းဖြစ်သည်။

(၅) Umbrella Clause

Umbrella Clause ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှုကိုလက်ခံသည့်နိုင်ငံက အခြားနိုင်ငံမှ ရင်းနှီးမြှုပ်နှံ

(၅)
ထံ
ပေါ်

သူ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပစ္စည်းညစ္စများကို ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှု ကိုလက်ခံသည့် နိုင်ငံတို့က သဘောတူညီမှုအရ ချုပ်ဆိုထားသောစာချုပ်နှင့် ရင်းနှီးမြှုပ်နှံမှုကို လက်ခံသည့် နိုင်ငံက ပေးအပ်ထားသော ခွင့်ပြုချက်အရ တာဝန်ကို စောင့်ထိန်းမည်ဟု ကတိပေးထားသော အပိုဒ်ကို ထိုလိုသည်။

Umbrella Clause သည် IIA တွင် ပါရှိပါက ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှုကို လက်ခံသည့် နိုင်ငံတို့က သဘောတူညီမှုအရ ချုပ်ဆိုထားသောစာချုပ်ကို ဖောက်ဖျက်ပါက IIA ကိုလည်း ဖောက်ဖျက်ရာ ရောက်ပေးသည်။ ဤအချက်သည် ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှု ကိုလက်ခံ သည့်နိုင်ငံတို့၏ စာချုပ်နှင့်ပတ်သက်၍ IIA ၏ အငြင်းပွားမှုအဖြစ် IIA တွင် သတ်မှတ်ထားသော အနည်းဆုံးတွင် အငြင်းပွားမှုကို ဖြေရှင်းနိုင်ခွင့်ရှိသည်ဟုသော အဓိပ္ပာယ်ကို ဖော်ဆောင် သည်။ (အငြင်းပွားမှုနှင့်စပ်လျဉ်း၍) (၃) ကို ကြည့်ပါ)

ထိုအပြင် ရွှေ့အခန်းများတွင် နိုင်ငံတော်အဖွဲ့အစည်းများက အငြင်းပွားသည့်အတွက် ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်အဖွဲ့အစည်း၏ အငြင်းပွားမှုဟု ချက်ချင်းဆုံးဖြတ်ခြင်း မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်အဖွဲ့အစည်း၏ ဖက်စပ်စာချုပ်ကို ဖောက်ဖျက်ခြင်းသည် အခြေခံ အားဖြင့် ရင်းနှီးမြှုပ်နှံသူ အချင်းချင်း၏ အငြင်းပွားမှုအဖြစ်သာ ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း ဖော်ပြုခဲ့ပါသည်။ အထက်ပါ ရှင်းလင်းချက်အရ သက်ဆိုင်ရာအနေးတွင် ရှင်းလင်း ဖော်ပြထား သည်နှင့် ဆန်ကျင်မှုမရှိပါ။ IIA တွင် Umbrella Clause ကို ထည့်သွင်းခြင်းကြောင့်သာ ရင်းနှီးမြှုပ်နှံသူအချင်းချင်း၏ အငြင်းပွားမှုက ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်အဖွဲ့၊ အစည်း၏ အငြင်းပွားမှုအဖြစ် ဖြေရှင်းဆောင်ရွက်ခြင်းသာဖြစ်သဖြင့် Umbrella Clause မပါရှိပါက အခြေခံ အားဖြင့် ရင်းနှီးမြှုပ်နှံသူအချင်းချင်း အငြင်းပွားမှုအဖြစ်သာ ဖြေရှင်းဆောင်ရွက်သင့်ပေးသည်။

ဥပမာ - Umbrella Clause နှင့် ပတ်သက်၍ IIA တွင် အောက်ပါအတိုင်း သတ်မှတ်ထားသည် -

Article XX Application of Other Rules

Each Contracting Party shall observe any other obligation it may have entered into with regard to investments of investors of the other Contracting Party.

(Excerpts from Article 10.2 of the Agreement between the Government of the Kingdom of Thailand and the Government of the Union of Myanmar for the Promotion and Protection of Investments)

နမူနာအမှု ၉ (c)

X နိုင်ငံမှ A ကုမ္ပဏီသည် Y နိုင်ငံတွင် လက်အောက်ခံကုမ္ပဏီထူထောင်ပြီး စီးပွားရေးလုပ်ငန်းကို ငါးကုမ္ပဏီ Y မှတ်ဆင့် လုပ်ကိုင်မည်ဖြစ်သည်။ X နိုင်ငံနှင့် Y နိုင်ငံသည် IIA ကိုလက်မှတ်ရေးထိုးထားကြသည်။ Y နိုင်ငံနှင့် X နိုင်ငံက A ကုမ္ပဏီထိုအကြားတွင် နိုင်ငံပိုင်မြေကို ထူးရမ်းခြင်းသဘောတူ စာချုပ်ချုပ်ဆိုကာ ယင်းမြေကိုထူးရန် ကတိပေးသဘောတူခဲ့သည်။ သို့သော် မြေကူးရမ်းခဲ့ ပိုမိုပေးနိုင် သောအခြားသူ ပေါ်ပေါက်လာခဲ့သည် ဟုသော အကြောင်းပြုချက်ဖြင့် Y နိုင်ငံသည် ယင်းနိုင်ငံပိုင်မြေအား A ကုမ္ပဏီသို့ ထူးရမ်းခြင်းမရှိခဲ့ပေါ်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

နမူနာအမှု ၉ (၁) တွင် Y နိုင်ငံနှင့် A ကုမ္ပဏီတို့အကြားတွင် နိုင်ငံပိုင်ပြေအား ဤဗိုလ်ချုပ်မှုပါမ်းစီမံချက်ကို လိုက်နာမှုမရှိဘဲ ယင်းမြေကို ဤဗိုလ်ချုပ်မှုပါမ်းစီမံချက်ပေးခဲ့ခြင်း မရှိခဲ့ပေ။ ငါးသည် Y နိုင်ငံနှင့် A ကုမ္ပဏီတို့အကြားတွင် ချုပ်ဆိုထားသောတူချိပ်ကို ဖောက်ဖျက်ခြင်း ဖြစ်သည်ဟုသည့်အချက်မှာ အငြင်းပွားစရာမရှိသည့်အပြင် X နိုင်ငံက A ကုမ္ပဏီနှင့် ချုပ်ဆိုထားသော IIA ကိုလည်း ချိုးဖောက်ရာ ရောက်သည်။

(၃) ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသော အငြင်းပွားမှုများ ဖြေရှင်းခြင်း

IIA များတွင် ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှုကို လက်ခံသည့်နိုင်ငံတို့၏ အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် အနည်းဆုံး လျောက်ထားနိုင်သည်။ IIA နှင့်စပ်လျဉ်းသော အငြင်းပွားမှုကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရင်းနှီးမြှုပ်နှံသူက ရင်းနှီးမြှုပ်နှံမှုကို လက်ခံသည့်နိုင်ငံအား အနည်းဆုံးတွင် ဖြေရှင်းပေးရန် လျောက်ထားခြင်းဖြင့် စတင်မည်ဖြစ်သည်။ ထိုအပြင် ရင်းနှီးမြှုပ်နှံသူက ရင်းနှီးမြှုပ်နှံမှုကို လက်ခံသည့်နိုင်ငံ၏ တရားရုံးတွင် တရားခွဲ ဆိုခြင်းကို တားမြစ်ထားခြင်း မဟုတ်ဘဲ တရားခွဲဆိုခြင်းသော်လည်းကောင်း၊ အနည်းဆုံး သော်လည်းကောင်း၊ မည်သည်ကိုအသုံးပြု၍ အငြင်းပွားမှုကို ဖြေရှင်းမည်ဆိုသည့် ရွေးချယ်မှု သည် ရင်းနှီးမြှုပ်နှံသူအပေါ် မူတည်သည်။ IIA တွင် ရင်းနှီးမြှုပ်နှံသူအနေဖြင့် မည်သည့်ဖြေရှင်းနည်းကို အသုံးပြု၍ အဆုံးအဖြတ်ခံယူမည်ဆိုသည်ကို ဆုံးဖြတ်ထားပါက တူညီသော တောင်းဆိုမှုများကို ရွေးချယ်ထားခြင်းမရှိသောနည်းလမ်းကို အသုံးပြုခြင်းမပြုရဟု ထည့်သွင်းထားလေ့ရှိသည်။

မည်သည့် အနည်းဆုံးကို အသုံးပြုမည်ဟုသောအချက်ကို IIA များအလိုက် ကွဲပြားစားနားသော သာဖြင့် သာမန်အားဖြင့် IIA တွင် ခုံသမာဓါ ၃ ဦး ထားရှိပြီး ယင်းခုံသမာဓါ ၃ ဦးမှ ဆုံးဖြတ်သော ရုပ်ဇားသည် အပြီးအပြတ်ဖြစ်ကာ ကျေနှုပ်မှုမရှိပါက တရားရုံးတွင် စွဲဆိုခြင်းကို အသိအမှတ် မပြုထားပေါ်။

IIA ဖြင့်သောတူညီထားသော အဖွဲ့ဝင်နိုင်ငံများ၊ ရင်းနှီးမြှုပ်နှံသူများက အနည်းဆုံးဖြင့် အငြင်းပွားမှုကို ဖြေရှင်းမည်ဟု၍ သတ်မှတ်ဆုံးဖြတ်ထားပါက တရားရုံးသည် IIA တွင်ပါရှိသော အဖွဲ့ဝင်နိုင်ငံများ၊ ရင်းနှီးမြှုပ်နှံသူများ၏ ရွေးချယ်မှုကို အလေးထားရန် လိုအပ်ပေသည်။ ထိုကြောင့် အငြင်းပွားသည့်အဖွဲ့ဝင်နိုင်ငံ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူတစ်ဖက်တည်းက အခြား တစ်ဖက်နိုင်ငံနှင့်သောတူညီထားခြင်း၊ ရင်းနှီးမြှုပ်နှံသူတို့က ရွေးချယ်ထားသည်တို့ကို လျှစ်လျှော်၍ ရှု၍ တရားရုံး၌ တစ်ဖက်သတ်တရားခွဲဆိုခြင်းများရှိလာပါက ယင်းတရားခွဲဆိုမှုများကို ပလ်သင့် ပေသည်။

ဥပမာ - ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှု ကိုလက်ခံသည့်နိုင်ငံတို့အကြားရှိ အငြင်းပွားမှုကို ဖြေရှင်းခြင်းနှင့် ပတ်သက်၍ IIA တွင် အောက်ပါအတိုင်းသတ်မှတ်ထားသည် -

Article XX Settlement of Investment Disputes between a Contracting Party and an Investor of the Other Contracting Party

1. This Article applies to disputes between a Contracting Party and an investor of the other Contracting Party concerning an alleged breach of an obligation of the former Contracting Party under this Agreement which causes loss or damage to the investor or its investment.
2. Such a dispute should, if possible, be settled by negotiations or consultations. If it is not so settled within one hundred and eighty (180) days from the date on which the dispute has been raised with written request by either party, the investor may choose to submit it for resolution:
 - (a) to the competent courts of the contracting Party in the territory of which the investment has been made; or
 - (b) by arbitration in accordance with this Article under:
 - i. the Convention on the Settlement of Investment Disputes between States and Nationals of other States (the "ICSID Convention" the ICSID Convention is available);
 - ii. the Additional Facility Rules of the Center for Settlement of Investment Disputes ("ICSID Additional Facility Rules" oICSI Additional Facility is available);
 - iii. the Arbitration Rules of the United Nations Commission on International Trade Law ("UNCITRAL" NCITRAL)
 - iv. if agreed by both parties to the dispute, any other arbitration institution or any other arbitration rules.
3. Each Contracting Party hereby consents to the submission of a dispute to international arbitration in accordance with the procedures set out in this Agreement. The consent and the submission of a claim to arbitration under this Article shall satisfy the requirements of:
 - (a) Chapter II of the ICSID Convention (Jurisdiction of the Center) and the ICSID Additional Facility Rules with regards to the written consent of the parties to the dispute; and
 - (b) Article II of the Convention on the Recognition and Enforcement of Foreign Arbitral Awards (hereinafter referred to as "the New York Convention") for an "agreement in writing."
4. Once the investor has submitted the dispute to the courts of the disputing Contracting Party or any of the arbitration mechanisms provided for in paragraph 2, the choice of the procedure shall be final.
(Excerpts from Article 11 of Agreement between the Government of the Republic of Korea and the Government of the Republic of Myanmar for Promotion and Protection of Investment)

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေချေထောင့်မှ လေ့လာခြင်း

အခန်း (၁၀)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၏ အခြေခံမူများ

- ၁။ ကုမ္ပဏီ (Company) နှင့် ဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်း (Body Corporate) ကုမ္ပဏီ (Company) ဆိုသည်မှာ ကုမ္ပဏီဥပဒေအရ တည်ထောင်မှတ်ပုံတင်ထားသော အဖွဲ့အစည်း ဖြစ်သည်။

ကုမ္ပဏီ၏ အမိဘယ်ဖွင့်ဆိုချက် (မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၁ (က) (၅))

ပုဒ်မ ၁ (က) (၅)

ကုမ္ပဏီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်၍ မှတ်ပုံတင်ထားသည့်ကုမ္ပဏီ သို့မဟုတ် တည်ဆဲကုမ္ပဏီ တစ်ခုခုကိုဆိုသည်။

ပုဒ်မ ၂

အောက်ပါကုမ္ပဏီများကို ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်၍ မှတ်ပုံတင်နိုင်သည် -

(က) အစုရယ်ယာဖြင့် တာဝန်ကန်သတ်ထားသည့်ကုမ္ပဏီ အမျိုးအစားနှစ်ခုအနက်မှ တစ်ခု -

(ခ) ကုမ္ပဏီ၏ ဝန်ထမ်းအဖြစ်ခန်းထားသူများ ပါဝင်ခြင်းမရှိသော ပါဝင်သူဦးရေ ၅၀ ဦးထက် မပိုသည့်သူများ ပါရှိနိုင်သော အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီ သို့မဟုတ်၊

(ဂ) ကုမ္ပဏီတွင် ပါဝင်သူဦးရေ အကန့်အသတ်မရှိ ပါရှိနိုင်သော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ။

သာမန်အားဖြင့် "Body Corporate" (ဥပဒေအရဖွဲ့စည်းထားသောအဖွဲ့အစည်း) ဆိုသည်မှာ ယင်းကိုပိုင်ဆိုင်သော အစုရယ်ယာရှင်များမှ ခွဲထွက်၍ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (Person) ကဲ့သို့ လူပ်ရှားဆောင်ရွက်ခြင်းအား ဥပဒေအရ အသိအမှတ်ပြုထားသော အဖွဲ့အစည်းကို ဆိုလိုသည်ဟု သုံးသပ် နိုင်သည်။⁶

(ခ) ဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်း၏ ထူးခြားချက်

ဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်း၏ ထူးခြားချက်သုံးမျိုးကို အောက်ပါအတိုင်း ဖော်ပြနိုင်သည် -

(က) သီးခြားစွာတည်ရှိခြင်း


ဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်းနှင့် အစုရယ်ယာရှင်တို့သည် သီးခြားစွာ တည်ရှိကြသူများဖြစ်သည်။ သီးခြားစွာတည်ရှိခြင်းဆိုသည်မှာ -

⁶ Body Corporate/corporation: An entity having authority under law to act as a single person distinct from the shareholders who own it and having rights to issue stock and exist indefinitely...(Black's Law Dictionary, 10th ed.).

- (၁) အစုရယ်ယာရှင်၏ မြို့ရှင်သည် ဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်း၏ ပစ္စည်း ဥစ္စာများကို အကြွေးအဖြစ် သိမ်းယူ၍ မရနိုင်ပါ။
- (၂) ဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်း၏ မြို့ရှင်သည် အစုရယ်ယာရှင်၏ ပစ္စည်း ဥစ္စာများကို အကြွေးအဖြစ် သိမ်းယူ၍ မရနိုင်ပါ။⁷
- (၃) **လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်**
ဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်းသည် ဥပဒေအရ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဖြစ်သည်။ ထိုကြောင့် ဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုက စာချုပ်တစ်ခု ကို ချုပ်ဆိုပါက ထိုစာချုပ်နှင့် သက်ဆိုင်သူသည် ယင်းအဖွဲ့အစည်းသာဖြစ်ပြီး ယင်းအဖွဲ့အစည်းတွင် ပါဝင်သူများဖြစ်သည့် အစုရယ်ယာရှင်များ မဟုတ်ချေ။ ထိုအပြင် ယင်းအဖွဲ့အစည်းသာလျှင် အခွင့်အရေးများနှင့် တာဝန်များရှိမည်ဖြစ်သည်။
- (၄) **ဥပဒေအရအဖွဲ့အစည်း**
ဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်းသည် လုပ်ငန်းဆောင်ရွက်မှုများကို တစ်ဆက် တည်း အဆက်မပြတ် လုပ်ဆောင်ခြင်းဖြင့် အစုရယ်ယာရှင်များအပြင် ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ အရောင်းအဝယ်ပြုလုပ်သူ စသည်တို့နှင့် အရုံးအမြတ်နှင့် ပတ်သက်မှုများ ရှိလာမည်ဖြစ်သည်။ ထိုကြောင့် ယင်းပတ်သက်သူများနှင့် ဆက်ဆံဆောင်ရွက်ညီနှင့်ရန် အလိုင်း အဖွဲ့အစည်းကို ကြပ်မတ်ခြင်း၊ စီမံခန့်ခွဲခြင်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ နည်းလမ်းများကို သတ်မှတ်ထားသည်။

⁷ အစုရယ်ရာရှင်များအပေါ်တာဝန်ကန်သတ်ထားမှ (limited liability of shareholders) အား အောက်ပိုင်း ၂ (၁) တွင်ရှင်းလင်း ဖော်ပြုထားသည်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စပြည်များကို ဥပဒေရှိထောင့်မှ လွှဲလာခြင်း



(J) ଗ୍ରହନିକା ଲ୍ୟାର୍ଡଙ୍କ୍ସ:ରେଟାର୍ଡିଆ

အစုအသေးဖြင့်တာဝန်ကန္ဒသတ်ထားသည့် ကုမ္ပဏီကို တည်ထောင်ခြင်းဖြင့် မတည်ငွေများကို စုဆောင်းပြီး တစ်ညီးထက်ပိုသောသူများက ပူးပေါင်းကာ ကြီးမားသောလုပ်ငန်းကို လုပ်ကိုင် လာနိုင်သောကြောင့် ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ရာတွင် အမိကကျသော တာဝန်များကို လုပ်ဆောင်လျက်ရှိသည်။

ကုမ္ပဏီတွင် အများဆုံးတွေ့ရှိရသည့်ပုံစံမှာ အစုအစုံဖြင့် တာဝန်ကန်သတ်ထားသည်ကို အခိုက်ထား၍ အောက်ပါအတိုင်း ရင်းလင်းသွားမည် ဖြစ်သည် -

၂။ အစုရုပ်ယာရှင်နှင့် ကုမ္ပဏီ ဒါရိုက်တာများ၏ ဆက်နွယ်မှု

(က) အစုအားဖြင့်တာဝန်ကန်သတ်ထားသည့် ကုမ္ပဏီ

(က) အကြောင်းအရာ

အစုရုပ်ယာရှင်၏တာဝန်ကို ထည့်ဝင်ထားသည့် ငွေပမာဏပေါ်တွင်သာ ကန်သတ်ထား ခြင်းအား အစုအားဖြင့် တာဝန်ကန်သတ်ထားသည့်ကုမ္ပဏီဟု ခေါ်သည်။ ရင်းနှီးမြှုပ်နှံသူ (အစုရုပ်ယာရှင်) ၏ တာဝန်သည် ကန်သတ်ထားသည့်အတွက် ရင်းနှီးမြှုပ်နှံသူအနေဖြင့် ရင်းနှီးမြှုပ်နှံမှုအသစ်များကို လုပ်ထောင်ရန် လွယ်ကူသော်လည်း အခြားတစ်ဖက်တွင်မှ ကုမ္ပဏီ၏ မြှုပ်နည်းများအနေဖြင့် ပေးချေရယူရန်ဖြစ်သည့် တစ်ခုတည်းသော ငွေကြေး အရင်း အမြစ်ဖြစ်သည်။ ကုမ္ပဏီ၏ပစ္စည်းညစ္စများကို အမြန်ဆုံးထိန်းသိမ်းရန် လိုအပ်လာပေလိမ့်မည်။


အစုအားဖြင့်တာဝန်ကန်သတ်ထားသည့် ကုမ္ပဏီ (ပုဒ်မ ၆ (က)(က))

အစုအားဖြင့် တာဝန်ကန်သတ်ထားသည့် ကုမ္ပဏီဖြစ်သော ကုမ္ပဏီတွင်ပါဝင်သူတို့၏ တာဝန်ကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ငှုံးတို့ထည့်ဝင်ထားသည့် အစုများအတွက် ပေးချေရန် ကျန်ငွေ တစ်စုံ တစ်ရာရှိလျှင် ငှုံးအရေအတွက် အထိကန်သတ်ထားသည့် ကုမ္ပဏီ (ကြို့ဥပဒေအရ အစုအားဖြင့် တာဝန်ကန်သတ်ထားသည့် ကုမ္ပဏီ ဖြစ်သည်။)

နမူနာအမှု ၁၁ (က)

မြန်မာကုမ္ပဏီဖြစ်သော A နှင့် X နိုင်ငံ၏ B ကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် လက်အောက်ခံ ဖက်စပ်ကုမ္ပဏီကို ထူထောင်ကာ လုပ်ငန်းသစ်တစ်ခုကို စတင်ခဲ့သည်။

သို့ရာတွင် ယင်းလုပ်ငန်းသစ်အတွက် လိုအပ်သော အဆောက်အအုံသည် ခန့်မှန်းထားသည်ထက် ပိုမို၍ ဆောက်လုပ်ရေးစရိတ်များ လိုအပ်လာသောကြောင့် ဆောက်လုပ်ရေး တစ်ဝက်တစ်ပျက်ဖြင့် အရင်းအနှီးမရှိတော့၍ ယင်းအဆောက်အအုံ၏ ဆောက်လုပ်ရေးကုန်ပစ္စည်းဖိုးကို ပေးချေနိုင်ခြင်း မရှိတော့ဘူး။ လက်အောက်ခံ ဖက်စပ်ကုမ္ပဏီအား ဆောက်လုပ်ရေးပစ္စည်းများကို တင်သွင်းပေးသူ မြှုပ်က ယင်းကုမ္ပဏီ၏ အစုရုပ်ယာရှင်များဖြစ်သော A ကုမ္ပဏီနှင့် B ကုမ္ပဏီအား ဆောက်လုပ်ရေး ကုန်ပစ္စည်းဖိုးများကို ပေးချေရန် တောင်းဆိုနိုင်ပါသလား။



အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရွေ့ထောင့်မှ လေ့လာခြင်း

ဤအမှုတွင် A ကုမ္ပဏီနှင့် B ကုမ္ပဏီတို့သည် အစုအေးဖြင့်တာဝန်ကန္ဒာသတ်ထားခြင်းဆိုသည့် အခြေခံဖြင့် ထည့်ဝင်ထားသောအစုရှယ်ယာ၏ ငွေပမာဏအတိုင်းသာ လက်အောက်ခံဖက်စပ်ကုမ္ပဏီ အပေါ် တာဝန်ရှိသည့်အတွက် တိုက်ရှိက်စာချုပ်ချုပ်ဆိုထားခြင်းမရှုပါက မြှေရှင်ကို ပေးချေရန်တာဝန် မရှုပေ။

ထိုအပြင် မြှေရှင်သည် လက်အောက်ခံ ဖက်စပ်ကုမ္ပဏီနှင့် ရောင်းဝယ်ရေးပြုလုပ်ရာတွင် ယင်းကုမ္ပဏီ၏ ငွေကြေးအခြေအနေနှင့် လုပ်ငန်းအကြောင်းအရာတို့ကို ဆန်းစစ်ခြင်းများပြုလုပ်ခြင်း အပါအဝင် သင့်လောက်မှုနှင့် ယုံကြည်ရန် ရှိ၊ မရှိ စစ်ဆေးခြင်းများကို ပြုလုပ်ပြီးမှသာ ရောင်းဝယ်မှုကို ပြုလုပ်သင့်သည် ဟု ဆိုနိုင်ပေါ်သည်။

(ခ) ကုမ္ပဏီ၏ ပစ္စည်းညွှာများကို ထိန်းသိမ်းခြင်း

တာဝန်ကန္ဒာသတ်ထားသည့် ကုမ္ပဏီအစုရှယ်ယာရှင်၏ တာဝန်ကန္ဒာသတ်ထားသည့် အတွက် ကုမ္ပဏီ၏ မြှေရှင်သည် ကုမ္ပဏီ၏ ပစ္စည်းညွှာများကို ထိန်းသိမ်းထားနိုင်ရန် လိုအပ်သည်။ ဤအချက်နှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ အစုရှယ်ယာရှင်က ပေးချေပြီး သား မတည်ငွေအား ပြန်လည်ထုတ်ယူစွဲငါးကို တားမြစ်ထားပြီး ကုမ္ပဏီ၏မြှေရှင်သို့ ပေးချေရန် ငွေအရင်းအနှစ်းကို ထိန်းသိမ်းထားခြင်းပင် ဖြစ်ပေါ်သည်။ ထိုအပြင် ကုမ္ပဏီအား ဆန္ဒ အလောက် ဖျက်သိမ်းသည့်အခါတွင် ပေးချေခြင်းများ၌ ကုမ္ပဏီ၏မြှေရှင်ကိုသာ ဦးစားပေး ရသည်။ ထိုသို့သောစနစ်ဖြင့် ကုမ္ပဏီ၏ ပစ္စည်းများကို ထိန်းသိမ်းထားနိုင်ပြီး ကုမ္ပဏီ၏ မြှေရှင်ကိုလည်း အကာအကွယ်ပေးနိုင်ပေါ်သည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေတွင် အောက်ပါအတိုင်း ပြုလည်းထားသည် -

(ဂ) ကုမ္ပဏီအနေဖြင့်အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ရုက်

ပုဒ်မ ၁၂။ အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်း

(က) အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ကုမ္ပဏီသည် ငါး၏အစုရှယ်ယာများကို ပြန်လည် ဝယ်ယူနိုင်သည် -

- (ခ) ကုမ္ပဏီသည် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူပြီးနောက် ချက်ချင်းကြေးမြှုပ်နည်းစား စစ်ဆေးချက်ကို ကျော်လုပ်လက်ခံလျှင်
- (ဂ) အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းသည် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များအားလုံး အတွက် မျှတလောက်ကန်မှုရှိလျှင်
- (ဃ) အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းသည် ကုမ္ပဏီက ယင်း၏ မြှေရှင်များသို့ ငွေပေးချေ ရမည့် တာဝန်များကို အများစုတိခိုက်မှုမရှိလျှင်နှင့်
- (င) ပုဒ်မ ၁၂၂ တွင် ဖော်ပြထားသည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ပြီး ပုဒ်မ ၁၂၁ အာရ အစုရှယ်ယာရှင်များက အတည်ပြုလျှင်

(၂) မတည်ငွေရင်း လျှော့ချုပ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်

မတည်ငွေရင်း လျှော့ချုပ်းဆိုင်ရာ သတ်မှတ်ချက် (ပုံစံမ ၁၁၅ (၁))

ပုံစံမ ၁၁၅။ အစုရယ်ယာမတည်ငွေရင်းကို လျှော့ချုပ်း

(ခ) အောက်ပါအချက်များနှင့် မကိုက်ညီလျှင် ကုမ္ပဏီသည် မတည်ငွေရင်း လျှော့ချုပ်း မပြုရ -

(၁) ကုမ္ပဏီသည် မတည်ငွေရင်းလျှော့ချုပ်းနှင့်နောက် ချက်ချင်း ကြွေးမြှို့စစ်ဆေးချက်ကို ကျေနှင့် လက်ခံခြင်း၊

(၂) မတည်ငွေရင်းလျှော့ချုပ်းသည် ကုမ္ပဏီ၏ အစုရယ်ယာရှင်များအားလုံးအတွက် မျှတ လျော်ကန်မှုရှိခြင်း၊

(၃) မတည်ငွေရင်းလျှော့ချုပ်းသည် ကုမ္ပဏီက ယင်း၏မြှို့ရှင်များသို့ ငွေပေးချေရမည့် တာဝန်များကို အများစုတိခိုက်မှုမရှိခြင်းနှင့်

(၄) ပုံစံမ ၁၁၆ အရ အစုရယ်ယာရှင်များမှ အတည်ပြုခြင်း။

(၃) အစုရယ်ယာရှင်များ၏ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ကို ရယူပိုင်ခွင့်အပေါ် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်

အစုရယ်ယာရှင်များသည် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ကို ရယူရန် အခွင့်အရေး အဖြစ် အမြတ်ဝေစွဲဝေခြင်းနှင့် ကျန်ရှိပစ္စည်းသွေ့များကို ရယူခွင့်များရှိကြသည်။ မည်သည့်အခွင့်အရေးအတွက်မဆို အစုရယ်ယာရှင်နှင့် မြှို့ရှင်၏ ကောင်းကျိုး ခိုးကျိုးများကို ညိုနှင့်ချိန်ဆသည့်အနေဖြင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ အသီးသီးထားရှိသည်။

(က) အမြတ်ဝေစွဲအားခွဲဝေရယူခွင့်ဆိုင်ရာ လိုအပ်ရှုက်များ

ပုံစံမ ၁၁၇။ အမြတ်ဝေစွဲများအတွက် လိုအပ်သည့်အချက်များ

(က) အောက်ပါအချက်များနှင့် မကိုက်ညီလျှင် ကုမ္ပဏီသည် အမြတ်ဝေစွဲဝေပေးခြင်းကို ဆောင်ရွက် နိုင်ခြင်း မရှိစေရ -

(၁) ကုမ္ပဏီသည် အမြတ်ဝေစွဲဝေပေးပြီးနှင့် ချက်ချင်းကြွေးမြှို့စစ်ဆေးချက်ကို ကျေနှင့် လက်ခံခြင်း၊

(၂) အမြတ်ဝေစွဲဝေခြင်းသည် ကုမ္ပဏီ၏ အစုရယ်ယာရှင်များအားလုံးအတွက် မျှတလျော်ကန်မှု ရှိခြင်းနှင့်

(၃) အမြတ်ဝေစွဲဝေပေးချေခြင်းသည် ကုမ္ပဏီက ယင်း၏မြှို့ရှင်များသို့ ငွေပေးချေရမည့် တာဝန်များ ကို အများစုတိခိုက်မှုမရှိခြင်း။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

- (ခ) ကျွန်ုရီသောပစ္စည်းများကို ခွဲဝေရယူခြင်းဆိုင်ရာ စည်းမျဉ်းစည်းကော်းသတ်မှတ်ရှုက် ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းသည့်အခါ အစုရယ်ယာရှင်များထံသို့ ပေးချေခြင်းသည် ကုမ္ပဏီ၏ မြှိုင်ထံသို့ ပေးချေခြင်းများ ပြီးဆုံးမှသာလျှော့လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုသို့ပေးချေမှုတွင်လည်း ကုမ္ပဏီ၏မြှိုင်ကို ဦးတားပေးရ မည်ဖြစ်သည်။

ပုံမှန်မ ၃၇၄။ ကုမ္ပဏီ၏ ပစ္စည်းများကို ခွဲဝေဆောင်ရွက်ခြင်း

ကုမ္ပဏီအား စာရင်းရင်းလင်းဖျက်သိမ်းသည့်အပါတွင် ဦးတားပေးငွေပေးချေများနှင့် သက်ဆိုင်သည့် ကြောပဒေပါ ပြဌာန်းချက်များနှင့်အညီ ကုမ္ပဏီ၏ ပစ္စည်းများကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ အခြားနည်းဖော်ပြထားခြင်းမရှိလျှင် ကုမ္ပဏီ၏ တာဝန်ရှိများအတွက် အချို့ကျအသုံးပြုရမည်ဖြစ်ပြီး ကုမ္ပဏီ၏ ပါဝင်သူတို့၏ အခွင့်အရေးများနှင့် အကျိုးခံစားခွင့်များအာရ ကုမ္ပဏီတွင် ပါဝင်သူများအကြား ခွဲဝေဆောင်ရွက်ရမည်။

(ဂ) အစုရယ်ယာရှင်များ၏ ကုမ္ပဏီစီမံခန့်ခွဲရေးဆိုင်ရာ အခွင့်အရေး

အစုရယ်ယာရှင်များသည် အထွေထွေအစည်းအဝေးတွင် မဲပေးခွင့်ရှိခြင်းဖြင့် ကုမ္ပဏီ၏ စီမံခန့်ခွဲရေးတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအာရ သတ်မှတ်ထားသော အခွင့်အရေး၏ အခြေခံအချက်များကိုသာ အထွေထွေအစည်းအဝေးတွင် မဲပေးခြင်းဖြင့် ဆုံးဖြတ်နိုင်သည်။

မူလကပင် အစုရယ်ယာရှင်များသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအာရ ကုမ္ပဏီစီမံခန့်ခွဲရေးအားလုံးကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဥပဒေတွင် အတိအလင်းပြဌာန်းထားသော ကုမ္ပဏီစီမံခန့်ခွဲရေးဆိုင်ရာ အခြေခံအချက်များကိုသာ အထွေထွေအစည်းအဝေးတွင် မဲပေးခြင်းဖြင့် ဆုံးဖြတ်နိုင်သည်။ ယင်း အခြေခံအချက်များတွင် အောက်ပါများပါဝင်သည် -

- ✓ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြောင်းလဲပြင်ဆင်ခြင်း (ပုံမှန်မ (၁၇))၊
- ✓ မတည်ငွေရင်းလေ့လာချေခြင်း(ပုံမှန်မ (၁၁))၊
- ✓ ဒါရိုက်တာများခန့်အပ်ခြင်းနှင့် ဒါရိုက်တာများကိုဖယ်ရှားခြင်း (ပုံမှန်မ ၁၇၃ (က)(ဂ) (၁၇၄))၊
- ✓ အကျိုးခံစားခွင့်ဆိုင်ရာများကို ကုမ္ပဏီတွင်ပါဝင်သူများကအတည်ပြုခြင်း (ပုံမှန်မ (၁၈၆))၊
- ✓ ကုမ္ပဏီအားဆန္ဒအလျောက် ဖျက်သိမ်းခြင်း (ပုံမှန်မ (၃၄၅))။

အထွေထွေအစည်းအဝေး၏ အဆုံးအဖြတ်သည် မတည်ငွေထည့်ဝင်သည့်ပေါ်ကာအပေါ် လိုက်၍ မဲအရေအတွက်အနည်းအများဖြင့် ဆုံးဖြတ်သည်။

(၃) ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှုကို ခွဲမြှေးထားခြင်း

အစုရယ်ယာရှင်များသည် လုပ်ငန်းဆိုင်ရာ ကျမ်းကျင်မှုမရှိသည့်အတွက် ကုမ္ပဏီအား စီမံခန့်ခွဲရန် ပညာရှင်များဖြစ်သော ဒါရိုက်တာများအား ခန့်အပ်၍ စီမံခန့်ခွဲခွင့် အပ်နှင်းထားပြီး အစုရယ်ယာ

ရှင်များသည် အခြေခံအားဖြင့် အရေးကြီးသောအချက်များ ဆုံးဖြတ်ခြင်းကိုသာ အထွေထွေ အစည်းအဝေးတွင် လုပ်ဆောင်သည်။ ယင်းကဲ့သို့ ပြုမှုဆောင်ရွက်ခြင်းကို (Separation of Ownership and Management) ဟုခေါ်ပြီး ဥပဒေတွင်လည်း အောက်ပါအတိုင်း ပြဋ္ဌာန်း ထားသည် -

ဒါရိုက်တာများ၏လုပ်ပိုင်ခွင့်များ (ပုံစံ ၁၆၀ (က)၊ (ခ))
ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို ဒါရိုက်တာအဖွဲ့၏ ညွှန်ကြားချက်ဖြင့် သို့မဟုတ် ညွှန်ကြားချက်နှင့်အညီ စီမံခန့်ခွဲဆောင်ရွက်ရမည် သို့မဟုတ် ဒါရိုက်တာ တစ်ဦးတည်းရှိသည့် ကုမ္ပဏီတွင် အဆိုပါ ဒါရိုက်တာတစ်ဦးတည်း၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်ရမည်။
- (ခ) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရာတွင် ဒါရိုက်တာများ သို့မဟုတ် တစ်ဦးတည်းရှိသော ဒါရိုက်တာသည် ကုမ္ပဏီ၏ လုပ်ပိုင်ခွင့်များအားလုံးကို ဤဥပဒေတွင် လည်းကောင်း၊ ကုမ္ပဏီ၏ စွဲစည်းပုံအခြေခံစည်းမျဉ်းတွင်လည်းကောင်း အတိအလင်း ဖော်ပြုပါရှိ သည့်အတိုင်း ကုမ္ပဏီတွင် ပါဝင်သူများက ကျင့်သုံးဆောင်ရွက်ရန် လိုအပ်သော လုပ်ပိုင်ခွင့် များနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်သည်။

လက်ရှိ မြန်မာနိုင်ငံတွင်ရှိသော ကုမ္ပဏီများသည် အများအားဖြင့် မိသားစုများနှင့် ဆွေမျိုးများကသာ အမိကအားဖြင့် စီမံခန့်ခွဲနေကြပြီး အစုရှယ်ယာရှင်ဖြစ်သူကပင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ကာ လက်တွေ့တွင် ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှုကို ခွဲခြားထားခြင်း မရှိကြောင်း တွေ့ရှုရသည်။

Typical Myanmar Company	Listed Myanmar Company (e.g. Myanmar Thilawa SEZ Holdings Public Ltd. (YSX Listed))
Shareholders: U x y z (Father) Daw a b c (Mother) U e f g (Son) Daw h i j (Daughter)	Number of shares: 38,929,150 Number of shareholders: 17,220 (As of 11 August 2017)
Directors: U x y z (Father) Daw a b c (Mother) U e f g (Son) Daw h i j (Daughter)	Number of Directors: 12 persons

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေချေထောင့်မှ လေ့လာခြင်း

(၄) ဒါရိုက်တာများ၏ ယုံကြည်မှုနှင့်တာဝန် (Fiduciary Duty)

ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှုကို ခွဲခြားထားခြင်းအရ အစုရပ်ယူရှင်များ၏ ကုမ္ပဏီအပေါ် တွင် ရှိသော စီမံခန့်ခွဲခွင့်ကို အထိက်အလောက်ကန်သတ်ထားရှိပြီး စီမံခန့်ခွဲမှုကို ဒါရိုက်တာများအား အပ်နှင့်ထားသည်။ ထိုအခါ ဒါရိုက်တာများက ကုမ္ပဏီ၏လုပ်ငန်းများကို သင့်လော်မှုန်ကန်စွာ စီမံခန့်ခွဲပြီး အာမခံချက်များ ရှိရန်အလိုကှ ဒါရိုက်တာသည် ကုမ္ပဏီအပေါ် အကောင်းဆုံး ဖြစ်စေရန် သဘောရှိဖြင့် ဆောင်ရွက်ရမည့်တာဝန် (Utmost Good Faith)၊ ယုံကြည်မှု အားကိုးရမှုနှင့် သွားရှိမှုဖြင့် လုပ်ငန်းများဆောင်ရွက်ရမည့်တာဝန် ယူရမည်ဖြစ်ပြီး၊ ထိုသို့သော တာဝန်ကို ယုံကြည်မှုနှင့် တာဝန်ဟုခေါ်သည်⁸

ဥပဒေအရ ယုံကြည်မှုနှင့်တာဝန်ဆိုင်ရာ ပြုဌာန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ယုံကြည်မှုနှင့်တာဝန်ဆိုင်ရာ (ပုဒ်မ ၁၆၅ မ ၁၇၂)

ပုဒ်မ ၁၆၅။ ထိုက်သင့်သောကရှိမှုနှင့် လုံလဝိရိယှုဖြင့် ဆောင်ရွက်ရန်တာဝန်

- (က) ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် အောက်ပါအခြေအနေများတွင် သာမန်ပုဂ္ဂိုလ် တစ်ဦးက ထားရှိသော ဂရပြုမှုနှင့် လုံလဝိရိယှုတို့ဖြင့် ငွေးတို့ လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်းနှင့် တာဝန်များကို ထမ်းဆောင်ခြင်းတို့ကို ပြုလုပ်ရမည် -
- (ခ) ဖော်ပြုပါပုဂ္ဂိုလ်သည် ကုမ္ပဏီအခြေအနေအရပ်ရပ်တို့တွင် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးအဖြစ်ရှေ့ကြလျှင် သို့မဟုတ်
- (ဂ) ဖော်ပြုပါ ပုဂ္ဂိုလ်သည် ကုမ္ပဏီတွင် ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးအဖြစ် ရာထူးရယူခြား ပြီး ယင်းတို့ကဲ့သို့ အလားတူတာဝန်များ ရှိခဲ့ကြလျှင်။

[ချုပ်လုပ်ထားသည်။]

ပုဒ်မ ၁၆၆။ ကုမ္ပဏီ၏ အကျိုးအတွက် အကောင်းဆုံးဖြစ်စေရန် သဘောရှိုးဖြင့် ဆောင်ရွက်ရမည့် တာဝန်

- (က) ဤပုဒ်မပါ ပြုဌာန်းချက်များနှင့်အညီ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးသည် ငွေးတို့၏ လုပ်ပိုင်ခွင့်များ နှင့် တာဝန်များကို အောက်ပါအတိုင်း ကျင့်သုံးဆောင်ရွက်ရမည်-
- (ခ) ကုမ္ပဏီ၏ အကျိုးအတွက် အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်ခြင်းနှင့် သဘောရှိုးဖြင့် ဆောင်ရွက်ခြင်း၊ နှင့်
- (ဂ) လျှော်ကန်သင့်မြတ်သော ကိစ္စရပ်အတွက် ဆောင်ရွက်ခြင်း။

[ချုပ်လုပ်ထားသည်။]

ပုဒ်မ ၁၆၇။ ရာထူးနေရာကို အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့်တာဝန်

- ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ငွေးတို့၏ ရာထူးနေရာအား အောက်ပါကိစ္စရပ်များ အတွက် မလျှော်မကန် အသုံးပြုခြင်းမရှိစေရ -

⁸ a duty of utmost good faith, trust, confidence, and candor owed by a fiduciary (such as a lawyer or corporate officer) to the beneficiary (such as a lawyer's or corporate officer)(Black's Law Dictionary, 10th ed.).

- (က) မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးဦးအတွက်သော်လည်းကောင်း အကျိုး
တစ်စုံတစ်ရာရရှိစေရန် သို့မဟုတ်
(ခ) ကုမ္ပဏီအား အကျိုးထိခိုက်နစ်နာစေရန်။

ပုံစံမ ၁၆၈။ သတင်းအချက်အလက်များကို အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့်တာဝန်

ဒါရိုက်တာ သို့မဟုတ် အရာရရှိတစ်ဦးဦးသည် ဒါရိုက်တာ သို့မဟုတ် အရာရရှိ တစ်ဦးအနေဖြင့် ငှါးတို့
လက်ခံရရှိထားသော သတင်းအချက်အလက်များကို အောက်ပါကိစ္စရပ်များအတွက် မလောက်မကန်
အသုံးပြုခြင်း မရှိစေရ-

- (က) မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း အခြားသူတစ်ဦးဦးအတွက်သော်လည်းကောင်း
အကျိုးတစ်စုံတစ်ရာရရှိစေရန် သို့မဟုတ်
(ခ) ကုမ္ပဏီအား အကျိုးထိခိုက်နစ်နာစေရန်။

ပုံစံမ ၁၆၉။ ကြံ့ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဖွဲ့စည်းပုံးတို့အား လိုက်နာရန်တာဝန်

ဒါရိုက်တာ သို့မဟုတ် အရာရရှိ တစ်ဦးဦးသည် ကြံ့ဥပဒေပါ ပြဋ္ဌာန်းချက်များ သို့မဟုတ် ကုမ္ပဏီ၏
ဖွဲ့စည်းပုံးတို့အား ဆန်ကျင်သော နည်းလမ်းတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ခြင်းမပြုရ
သို့မဟုတ် ကုမ္ပဏီတွင် ထိုသို့ဆန့်ကျင်လျက် ဆောင်ရွက်မည်ဟု သဘောတူ လက်ခံခြင်း မပြု။

ပုံစံမ ၁၇၀။ ကျိုးကြောင်းစည်းတားမှုမပြုဘဲကုန်သွယ်ခြင်းမှ ရောင်ကြုံရန်တာဝန်

ဒါရိုက်တာ သို့မဟုတ် အရာရရှိ တစ်ဦးဦးသည် ကုမ္ပဏီ၏ဗျားရေးလုပ်ငန်းအား ဆောင်ရွက်ရာတွင်
ကုမ္ပဏီ၏ မြှုဂ်များအတွက် ကြီးမားသည့်ဆုံးရုံးမှုကို ဖြစ်ပေါ်စေမည့် နည်းလမ်းများဖြင့် ဆောင်ရွက်
ခြင်း သို့မဟုတ် ဆောင်ရွက်ရန် သဘောတူခြင်းကို မပြုလုပ်ရ သို့မဟုတ် ထိုသို့ပြုလုပ်ရန် ခွင့်မပြု။

ပုံစံမ ၁၇၁။ တာဝန်များရယူဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့်တာဝန်

ကုမ္ပဏီသည် တာဝန်တစ်ရပ်ရပ်ကို လိုအပ်ချက်များနှင့်အညီ ကုမ္ပဏီက ဆောင်ရွက်နိုင်သည်ဟု
သင့်လောက်သော အကြောင်းများရှိကြောင်း ဒါရိုက်တာ သို့မဟုတ် အရာရရှိတစ်ဦးက ယုံကြည်ခြင်း
မရှိလှုပ် ငှါးသည် ကုမ္ပဏီမှ ဆောင်ရွက်ပေးရမည့် တာဝန်တစ်ရပ်ရပ်ကို သဘောတူလက်ခံခြင်း မပြု။

ပုံစံမ ၁၇၂။ အချို့သော အကျိုးခံစားခွင့်များကို ထုတ်ဖော်ပြောဆိုရမည့်တာဝန်

- (က) ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးခံစားခွင့် တစ်ရပ်ရပ်ပါရှိသော
ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးသည် အောက်ပါအကြောင်းအရာများအပြင် ယင်း၏ အကျိုး
ခံစားခွင့်နှင့်စပ်လျဉ်းသည့်ကိစ္စများအတွက် အကြောင်းကြားစာကို အခြားဒါရိုက်တာများထံသို့
ပေးပို့ရမည်-

[ချိန်လုပ်ထားသည်။]

ကုမ္ပဏီလုပ်ငန်းဆိုရာတွင် မဖြစ်မနေအောင်မြင်မည်ဟု မဆိုနိုင်။ ဒါရိုက်တာများ၏ နေ့စဉ်လုပ်ငန်း
ဆောင်တာများထံတွင် အောင်မြင်မှုရရှိရန် မသေခြာသည့် ဆုံးဖြတ်ချက်များကို လျင်မြန်စွာ ချမှတ်ရမည့်
အကြပ်အတည်း အခြေအနေများ ရှိနေနိုင်သည်။ ထိုအခါ ရလဒ်အနေဖြင့် လုပ်ငန်းအတွက် အောင်မြင်မှ

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရွေထောင့်မှ လေ့လာခြင်း

မရရှိနိုင်သော ဆုံးဖြတ်မှုများအားလုံးသည် ဒါရိုက်တာများ၏ တာဝန်သာဖြစ်နေပါက ဒါရိုက်တာများသည် လုပ်ငန်း၏ ဆုံးဖြတ်ချက်များကို လုပ်ဆောင်ရန် ခက်ခဲလာမည်ဖြစ်သည်။ ဒါရိုက်တာများ၏ လုပ်ငန်း ဆောင်တာများကို နောင့်နေးကြန်ကြာစေကာ တစ်ခါတစ်ရုတွင် စွမ်းဆောင်ရည် ပြည့်ဝသော ဒါရိုက်တာ အရေအတွက် လျော့နည်းစေနိုင်သည်အထိ ဖြစ်နိုင်ပေသည်။

ထိုကြောင့် ဒါရိုက်တာများက အကောင်းဆုံးဖြစ်စေရန် သဘောရှိုံးဖြင့် ဆုံးဖြတ်ခြင်းဖြစ်ပါက ယင်း၏ ရလဒ်အရ ကုမ္ပဏီတွင် အရှုံးပေါ်မှု ဖြစ်ပေါ်သော်လည်း ဒါရိုက်တာများသည် ထိုတာဝန် (ယုံကြည်မှုနှင့် တာဝန်ချိုးဖောက်ခြင်း)^၉ ယူရမည်မဟုတ်ကြောင့်၊ ဖော်ပြထားသည့် ဥပဒေစည်းမျဉ်းသည် နိုင်ငံတကာတွင် ကျယ်ပြန်စွာ အသုံးပြုလျက်ရှိနေသည့်အတွက် ထိုသို့သောဥပဒေစည်းမျဉ်းကို စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်၏ နိယာမ (Business Judgement Rule) ဟုခေါ်သည်။^၅

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေတွင်လည်း ထိုသို့သောဥပဒေစည်းမျဉ်းများကို အခြေခံထားသည့် ပြဋ္ဌာန်း ချက်များပါရှိသည်။

ထိုက်သင့်သောဂရပြမှုနှင့် လုံးလပ်ရိယြိုင်းဆောင်ရွက်ရန်တာဝန် (ပုဒ်မ ၁၆၅ (ခ))

ပုဒ်မ ၁၆၅

(ခ) ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးသည် ယင်းတို့၏ လုပ်ဖိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ခြင်းနှင့် တာဝန်များကို ထမ်းဆောင်သောအပါ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းအား ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသော လုပ်ဆောင်မှုတစ်ရပ်ရပ်ကို ပြုလုပ်မည်၊ မပြုလုပ်မည် ဟူသည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ် ခုမှတ်ရာတွင် အောက်ပါကိစ္စရပ်များကို ပြုလုပ်ခဲ့လျှင် ကြုံပုဒ်မ၏ ပုဒ်မခွဲ (က) အရ သတ်မှတ်ချက်များ၊ အလားတူဥပဒေနှင့်အညီ ဖြစ်သော တာဝန်များနှင့် ပုဒ်မ ၁၇၀ ပါတာဝန်များကို လိုက်နာဆောင်ရွက်သည်ဟု မှတ်ယူရမည် -

- (ခ) ဆုံးဖြတ်ချက်အား လျော်ကန်သင့်မြှုပ်သွေ့မြှုပ်သွေးဆုံးဖြင့် ခုမှတ်ခဲ့လျှင်၊
- (ဂ) ဆုံးဖြတ်ချက်ခုမှတ်သည့် ကိစ္စရပ်တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးခံထားခွင့်မပါရှိလျှင်၊
- (ဃ) ဆုံးဖြတ်ချက်ခုမှတ်သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဒါရိုက်တာများကိုယ်တိုင် သင့်လျော်များ သည်ဟု ယုံကြည်လျှင်၊ ရုံးအပြင်
- (င) ဆုံးဖြတ်ချက်သည့် ကုမ္ပဏီ၏ အကျိုးအတွက် အကောင်းဆုံးဖြစ်သည်ဟု ကိုးကြောင်း ညီညွတ်စွာ ယုံကြည်လျှင်။

မှတ်ချက် - စီးပွားရေးဆိုင်ရာဆုံးဖြတ်မှ အခြေခံအတိုင်းအတာ

စီးပွားရေးဆိုင်ရာဆုံးဖြတ်မှ အခြေခံအတိုင်းအတာသည် ဒါရိုက်တာများ၏ ကုမ္ပဏီအပေါ် ရှိသည့် တာဝန်များကို လွတ်ကင်းစေရန် ထားရှုသည့် ဥပဒေစည်းမျဉ်းဖြစ်သည့်အတွက် ယင်းနှင့်ကိုက်ညီမှ

^၉ Business Judgement Rule: The judicial presumption that in making business decisions not involving direct self-interest or self-dealing, corporate directors act on an informed basis, in good faith, and in the honest belief that their actions are in the corporation's best interest. The rule shields directors and officers from liability for unprofitable or harmful corporate transactions if the transactions were made in good faith, with due care, and within the directors' or officers' authority.

ရှိပါက တစ်ဖက်တွင်လည်း အစုရှယ်ယာရှင်တို့၏ အခွင့်အရေးကို နစ်နာမူ ရှိလာနိုင်သည်။ ထို့ကြောင့် စီးပွားရေးဆိုင်ရာဆုံးဖြတ်မှ အခြေခံသည် အတိုင်းအဆမရှိ ကျယ်ပြန်စွာ အသုံးပြန်ခြင်း မဟုတ်ဘဲ ပုံစံမ ၁၆၅ (ခ) (၁ မှ ၄)) တွင် ပြဌာန်းထားသည့် သဘောရှိး ရှိ၊ မရှိ (Good Faith)၊ ဒါရိုက်တာ၏ အကျိုးအမြတ်ဆိုင်ရာ ဆက်သွယ်မှုများ ရှိ/မရှိ စသည့် အကြောင်းအရင်းများကို သေချာစွာစစ်ဆေးရန် လိုအပ်ပေသည်။

၃။ အစုရှယ်ယာများ

(၁) အစုရှယ်ယာများ၏ လုပ်ဆောင်ချက်

အစုရှယ်ယာများ၏ လုပ်ဆောင်ချက်အနေဖြင့် အစုရှယ်ယာရှင်များ အမြောက်အမြားရှိသည့် Stock Exchange တွင် မှတ်ပုံတင်ထားရှိသည့် အများပိုင်ကုမ္ပဏီများတွင် အကြီးမားဆုံး ကောင်းကျိုးတစ်ခုအဖြစ် ပမာဏများပြားသည့် မတည်ငွေများကို စုဆောင်းနိုင်ခြင်းဟူသည့် အချက်ဖြစ်သည်။ ယင်းကောင်းကျိုးကို ဖြစ်ပေါ်စေသော အကြောင်းအရင်းဖြစ်သည့် နည်းစနစ် တစ်ခုမှာ အစုရှယ်ယာပတ်ဖြစ်သည်။ အစုရှယ်ယာဆိုသည့်မှာ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုကို ညီမျှစွာ အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားခြင်းဖြစ်သည်။¹⁰

အစုရှယ်ယာသည် အစုတစ်စုလျှင် ငွေပမာဏ အနည်းငယ် (ခွဲခြမ်းစိတ်ဖြာခြင်း) ဖြစ်အောင် ပြုလုပ်နိုင်သည့်အတွက် သေးငယ်သော ငွေပမာဏရှိသည့်အစုရှယ်ယာ (ဥပမာ - ရှယ်ယာတစ်စုလျှင် 1 USD) ကို မြောက်မြားစွာသော အစုရှယ်ယာရှင် (ဥပမာ ဦးရေ ၁,၀၀၀,၀၀၀) အား ရောင်းချမည်ဆိုပါက ရလဒ်အနေဖြင့် များပြားလှသည့် ငွေပမာဏ (USD 1,000,000) ကို စုဆောင်းရရှိနိုင်မည်ဖြစ်ပါသည်။

(၂) အစုရှယ်ယာများကို လွှာပြောင်းနိုင်ခြင်း

အစုရှယ်ယာများသည် ဥပဒေအရ ခွဲပြောင်းနိုင်သောပစ္စည်း (Moveable Property) ဖြစ်ပြီး သီးသန့်အနေဖြင့် လွှာပြောင်းရောင်းဝယ်နိုင်သည်။ ထို့ကြောင့် အစုရှယ်ယာရှင်သည် အစုရှယ်ယာများကို လွှာပြောင်းခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်သိမ်းယူနိုင်သည်။ ထို့ကြောင့် ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း ပြုလုပ်ရန် မလိုအပ်ဘဲ ရင်းနှီးထားသည့် မတည်ငွေရင်းများကို ပြန်လည်သိမ်းယူနိုင်မည်ဖြစ်ပြီး ကုမ္ပဏီလည်း ဆက်လက်တည်မြှေနေနိုင် မည် ဖြစ်သည်။

ပုံစံမ ၆၈။ အစုရှယ်ယာများနှင့် အခြားသော ငွေရွှေးသက်သေခံလက်မှတ်များအကြောင်း

(က) ကုမ္ပဏီတစ်ခုတွင် ပါဝင်သူတစ်ဦးဦး၏ အစုရှယ်ယာများ သို့မဟုတ် အခြားငွေရွှေးသက်သေခံလက်မှတ်များသည် ကုမ္ပဏီ၏ စွဲစဉ်းပုံအခြေခံစဉ်းမျဉ်းကို လိုက်နာလျက် ကြုံဥပဒေအရသော လည်းကောင်း၊ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရသောလည်းကောင်း ပြဌာန်းထားသည့် သို့မဟုတ် ခွင့်ပြုထားသည့် နည်းလမ်းများနှင့်အညီ လွှာပြောင်းနိုင်ခွင့်ရှိသည့် ခွဲပြောင်းနိုင်သော ပစ္စည်းများ ဖြစ်စေရမည်။

¹⁰ Share: one of the definite numbers of equal parts into which the capital stock of a corporation or joint-stock company is divided (Black's Law Dictionary, 10th ed.).

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

ထိုအပြင် Private Company များတွင် ဖွဲ့စည်းပုံစည်းမျဉ်းအရ အစုရယ်ယာများကို လွှဲပြောင်းခြင်း အား ကန့်သတ်ထားနိုင်သည်။ ယင်းသည် အသေးစားနှင့် အလတ်စား ကုမ္ပဏီများအတွက် ရည်ရွယ်ထားသော Private Company တွင် မသိမမြင်ဖူးသောသူများနှင့် မနှစ်မြို့သောသူများက ကုမ္ပဏီ စီမံကြိုးကြပ်ခြင်းဆိုင်ရာကိစ္စရပ်များမှ ရောင်လွှဲရန်ဟူ၍ စီမံခန့်ခွဲသူတို့၏ လိုအပ်ချက်အရ ခြင်းချက် အနေဖြင့် အသိအမှတ် ပြုထားသည်။

Private Company ၏ အစုရယ်ယာများလွှဲပြောင်းမှုကို ကန့်သတ်ခြင်း (ပုံမ ၁ (၈) (၅))

အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီ ဆိုသည်မှာ ကြုံပဒေအရဖြစ်စေ၊ ရပ်သိမ်းခဲ့ပြီးသော ဥပဒေ တစ်ရပ်ရပ် အရဖြစ်စေ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီတစ်ခုကိုဆိုလိုပြီး ယင်းသည် အောက်ပါ ကန့်သတ်ချက်များကို လိုက်နာရမည်-

- (ကက) ကုမ္ပဏီ၏ ဝန်ထမ်းအဖြစ်ခန့်ထားသူများပါဝင်ခြင်းမရှိသော ပါဝင်သူဦးရေ ၅၂၉ဦးထက် မပိုစေရ။
- (ခခ) ကုမ္ပဏီ၏ အစုရယ်ယာများ၊ ဒီဘားချာများ၊ သို့မဟုတ် အေားငွေချေးသက်သေးလဲ လက်မှတ်များ ကို အများပြည်သူမှ ဝယ်ယူနိုင်ရန်အတွက် ကမ်းလှမ်းခြင်း တစ်စုံတစ်ရာ မပြုလုပ်ရ။
- (ဂဂ) အစုရယ်ယာများအားလွှဲပြောင်းခြင်းကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ကန့်သတ်နိုင်သည်။

(၃) အစုရယ်ယာများ၏ အခွင့်အရေးများ

အစုရယ်ယာများသည် အမိကအားဖြင့် အောက်ပါအခွင့်အရေးများကို ရရှိသည် -

- (၁) အထွေထွေအစည်းအဝေးတွင် မဲပေးဆုံးဖြတ်ပိုင်ခွဲ့၊
- (၂) အမြတ်ဝေစုကို လက်ခံရယူနိုင်ခွဲ့၊
- (၃) ကုမ္ပဏီ၏ ကျန်ရှိသော ပစ္စည်းဥစ္စာတို့ကို ရပိုင်ခွဲ့။

ပုံမ ၆(က)။ အစုရယ်ယာများနှင့်ဆက်စပ်ပါရှိသော အခွင့်အရေးများနှင့် လုပ်ပိုင်ခွဲ့များ

(က) ပုံမ ၆(ခ)နှင့်အညီ ကုမ္ပဏီတစ်ခု၏ အစုရယ်ယာတစ်ခုသည် အဆိုပါအစုရယ်ယာအား ပိုင်ဆိုင်သူ သို့ အောက်ပါအခွင့်အရေးများကို ရရှိစေရမည် -

- (၁) ကုမ္ပဏီ၏ အစည်းအဝေးတစ်ခုတွင် ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဆန္ဒမဲ ကောက်ယူ ရှုံး ဆန္ဒမဲတစ်မဲပေးနိုင်ခွဲ့၊
- (၂) အမြတ်ဝေစုခွဲဝေရာတွင် တူညီသည့်အချို့အတိုင်းရရှိခွင့်နှင့်
- (၃) ကုမ္ပဏီ၏ ရရန်ပိုင်ခွဲ့များအား ခွဲဝေပေးရာတွင် တူညီသည့်အချို့အတိုင်းရရှိခွဲ့။

မှတ်ချက် - အစုရှယ်ယာရှင်များ၏ အခွင့်အရေး

အစုရှယ်ယာရှင်၏ အခွင့်အရေးသည် ကုမ္ပဏီမှာသက်ဆိုင်ရာစီးပွားရေးအကျိုးအမြတ်ကို ကုမ္ပဏီ ဥပဒေအရ သတ်မှတ်သကဲ့သို့ လက်ခံနိုင်သည့်အခွင့်အရေးနှင့် ကုမ္ပဏီစီမံခန့်ခွဲရေးတွင် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ သတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်း အတိုင်းအတာအတွင်း¹¹ ပါဝင် ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ အစုရှယ်ယာရှင်သည် ကုမ္ပဏီ၏ ပစ္စည်းဥစ္စာများကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။

¹¹ We have explained the limitation on the shareholders' right to receive financial benefits in 2 (1) (b) (iii) above and the limitation on the shareholders' rights to participate in the management of the company in 2 (2) above.

အခန်း (၁၁)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို အခြေခံသော တရားခွဲဆိုမှုများနှင့် တရားရုံး၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ တရားရုံးများအနေဖြင့် တာဝန်ရှိသော အခန်းကဏ္ဍများ၏ပါဝင်ပြီး ယင်းကဏ္ဍများကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားနှင့်သည် -

- (၁) ဥပဒေအရ အပ်နှင်းထားသော တရားရုံး၏အခွင့်အခြင်းအကာများ
- (၂) ဥပဒေအရ တရားရုံး၏လုပ်ထုံးလုပ်နည်းများ
- (၃) ကုမ္ပဏီဥပဒေကိုရှိပြီးဖောက်ခြင်းကြောင့် တရားရုံးက ချမှတ်နိုင်သည့် ပြစ်ဒက်များ။

၁။ ဥပဒေအရ အပ်နှင်းထားသော တရားရုံး၏အခွင့်အခြင်းအကာများ

(၁) အစုရယ်ယာရှင်၏ အခွင့်အရေး

(က) ကုမ္ပဏီကိုယ်စား တရားခွဲဆိုဆောင်ရွက်မှုများ

ကုမ္ပဏီကိုယ်စား တရားခွဲဆိုဆောင်ရွက်မှုများ (derivative action) ဆိုသည်မှာ ကုမ္ပဏီက အခြားသူအား အခွင့်အရေးတစ်ရပ်ကို တောင်းဆိုရာတွင် အစုရယ်ယာရှင်က ကုမ္ပဏီ၏ ကိုယ်စား ကုမ္ပဏီအမည်ဖြင့် တရားခွဲဆိုခြင်းပင်ဖြစ်သည်။¹²

ဥပမာ - ဥပဒေအရ ဒါရိုက်တာသည် ကုမ္ပဏီက ယုံကြည် ကိုးစားခြင်းခံရသည့်အတွက် သက်ဆိုင်ရာတာဝန်များရှိပေသည်¹³။ ယင်းသို့ ယုံကြည်ကိုးစားခံရခြင်းအတွက် တာဝန်ယူရန် ပျက်ကွက်ခဲ့သော ဒါရိုက်တာအား ကုမ္ပဏီက တရားခွဲဆိုခြင်း ရှိ၊ မရှိ ဆိုသည်မှာ ဒါရိုက်တာအွဲ၏ အဆုံးအဖြတ်ကာသာ အခြေခံဖြစ်ပေသည်။ သို့သော် ဒါရိုက်တာများသည် ငါးတို့၏ လုပ်ဖော်ကိုင်ဖက် ဖြစ်နေသည့် အဆိုပါအခြားဒါရိုက်တာ အား တရားခွဲဆုံးမည်ဟု တရားသေမျှပေါ်လင့်ထား၍ ရမည်မဟုတ်ပေ။ ဒါရိုက်တာအွဲက အဆိုပါ ဒါရိုက်တာအား သင့်လျော်သလို တာဝန်များယူစွမ်းအလိုကြာ မဖြစ်နိုင်ပါက သတ်မှတ်ထားသည့် အချက်အလက်များပြည့်မီလျှင် ထိုကုမ္ပဏီအတွက် အစုရယ်ယာရှင် သည် ကုမ္ပဏီကိုယ်စား ယင်းဒါရိုက်တာကို သင့်လျော်သည့်အတိုင်း တာဝန်ယူစေရန် တောင်းဆိုနိုင်သည်။

¹² Derivative action, a suit asserted by a shareholder on the corporation's behalf against a third party (usu. a corporate officer) because of the corporation's failure to take some action against the third party (Black's Law Dictionary, 10th ed.).

¹³ (duty to act with care and diligence)、(duty to act in good faith in the company's best interest)、(duty regarding use of position)、(duty regarding use of information)、(duty to comply with the Law and constitution)、(duty to avoid reckless trading)、(duty in relation to obligations)、(duty to disclose certain interests)(ကုမ္ပဏီဥပဒေ ၁၆၅ မှ ၁၇၂ အထိ) စသည်တို့

နမူနာအမှု - ၁၁ (က)

နိုင်ငံဌားကုမ္ပဏီတစ်ခုဖြစ်သော X ကုမ္ပဏီသည် မြန်မာကုမ္ပဏီဖြစ်သော Y ကုမ္ပဏီနှင့် ဖက်စပ်အနေဖြင့် Z ကုမ္ပဏီကို မြန်မာနိုင်ငံတွင်တည်ထောင်ခဲ့သည်။ အဆိုပါ Z ကုမ္ပဏီ၏ ပိုင်ဆိုင်မှု အချိုးအစားများ X ကုမ္ပဏီက ရုပ်ရန်နှင့် Y ကုမ္ပဏီက ရုပ်ရန်ဖြစ်သည်။ Z ကုမ္ပဏီ၏ ဒါရိုက်တာ အရေအတွက် တစ်ဝက်ကော်သည် Y ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူ A အပြင် သု၏ စွေမျိုးများ၊ မိတ်ဆွေများဖြင့် ဖွံ့ဖြိုးထားသည်။

Z ကုမ္ပဏီ၏ ဒါရိုက်တာ A သည် မိမိကိုယ်တိုင် သီးမြားစီမံခန့်ခွဲလျက်ရှိသည့် B ထံမှ အဆ မတန်သော ရေးရှုန်းဖြင့် ကုန်ပစ္စည်းများကို Z ကုမ္ပဏီအနေဖြင့် ဝယ်ယူခဲ့သည်။ ထိုကြောင့် Z ကုမ္ပဏီသည် ကြီးမားသော ဆုံးရုံးမှုနှင့်ရင်ဆိုင်ခဲ့ရသည်။

X ကုမ္ပဏီသည် ဒါရိုက်တာ A အား ယုံကြည်ကိုးတားခံရခြင်းဆိုင်ရာတာဝန်ကို ချိုးဖောက်ခြင်းဖြင့် တရားစွဲဆိုခြင်းကို ဆောင်ရွက်ရန် Z ကုမ္ပဏီကို တောင်းဆုံးခဲ့သော်လည်း အခါန်တစ်လကော်လွန်သည့် တိုင် Z ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့သည် ဒါရိုက်တာ A ကို တရားစွဲဆိုခြင်းမရှိခဲ့ပေ။

X ကုမ္ပဏီသည် ကုမ္ပဏီဥပဒေအရ မည်သို့သော ဆောင်ရွက်မှုများကို ပြုလုပ်နိုင်ပါသနည်း။

X ကုမ္ပဏီသည် Z ကုမ္ပဏီ၏ ကိုယ်တား Z ကုမ္ပဏီ၏ အမည်ဖြင့် ဒါရိုက်တာ A အား တာဝန်ယူ ဆောင်ရွက်ပေးရန် တရားရုံးတွင် တိုက်ရှိရှိတာရားစွဲဆိုနိုင်သည်။

အထက်ပါအခြေအနေတွင် တရားရုံးသည် အောက်ပါအချက်များနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ သုံးသပ်၍၊ ကိုက်ညီပါက X ကုမ္ပဏီသည် Z ကုမ္ပဏီ၏ ကိုယ်တား ဒါရိုက်တာ A အား တရားစွဲဆိုခြင်းကို အသိအမှတ်ပြုရမည်ဖြစ်သည်။ (ပုဒ်မ ၁၉၇ (ခ))

ပုဒ်မ ၁၉၇ (ခ)

တရားရုံးသည် အောက်ပါအချက်များကို ကျေနပ်လက်ခံလျှင် လျှောက်ထားမှုအားခွင့်ပြုရမည် -

(ခ) ကုမ္ပဏီကိုယ်တိုင်က တရားစွဲဆိုမှုများကို မဆောင်ရွက်နိုင်ကြောင်း သို့မဟုတ် အဆိုပါ ကိစ္စများအတွက် တာဝန်ယူဆောင်ရွက်နိုင်ခြင်း သို့မဟုတ် လိုအပ်သောကိစ္စရပ်များကို ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊

(ဂ) လျှောက်ထားသူသည် သဘောရှိုးဖြင့် ဆောင်ရွက်ကြောင်း၊

(ဃ) လျှောက်ထားသူအပေါ် ခွင့်ပြုချက်ပေးခြင်းသည် ကုမ္ပဏီ၏ အကျိုးအတွက် အကောင်းဆုံး ဖြစ်စေမည်ဖြစ်ကြောင်း၊

(င) လျှောက်ထားသူသည် တရားစွဲဆိုဆောင်ရွက်ရန်အတွက် ခွင့်ပြုချက်လျှောက်ထားလျှင် အရေးကြီးသော ကိစ္စရပ်များကို ဖြေရှင်းရန်ရှိကြောင်း နှင့်

(၅) အောက်ပါကိစ္စတစ်ရပ်ရှိခဲ့လျှင် -

(ကက) လျှောက်လွှာမတင်မီ အနည်းဆုံး (၁၄) ရက် ကြိုတင်၍ လျှောက်ထားသူသည် ခွင့်ပြုချက် လျှောက်ထားရန် ရည်ရွယ်ကြောင်းနှင့် ထိုသို့လျှောက်ထားရသည့် အကြောင်း အရင်းတို့ကို စာဖြင့်ရေးသား၍ ကုမ္ပဏီသို့ အကြောင်းကြားရမည်။ သို့မဟုတ်

(ခခ) ပုဒ်မခွဲ့ပေါ်ထိုင် (ကက) ပါဖော်ပြုချက်ကို လက်ခံနိုင်ခြင်းမရှိသော်လည်း ခွင့်ပြုချက်ပေးရန်သင့်လော်မှုရှိရမည်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရွေထောင့်မှ လေ့လာခြင်း

(ခ) အစုရှယ်ယာရှင်၏ အခွင့်အရေးကို ကန်းသတ်ထားသည့် အခြေအနေများ

ကုမ္ပဏီ စီမံခန့်ခွဲခြင်းဆိုင်ရာအရေးကြီးသော အချက်များ (ဥပမာ - ကုမ္ပဏီ၏ ရှင်းတမ်းများ၊ သင်းဖွဲ့စည်းများ၊ ပြောင်းလဲခြင်းစသည်) နှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်များကို အခြေခံအားဖြင့် အထွေထွေအစည်းအဝေးများတွင် ဆုံးဖြတ်လေ့ရှိသည်။ ဘို့ရာတွင် မဲများ၌ အနိုင်ဟေးခြင်းနည်းလမ်းကို အလွှာသုံးတား ပြုလုပ်ခဲ့ပါက အစုရှယ်ယာရှင်အချို့က မမှန်မကန် အမြတ်အစွမ်းရယူခြင်းများနှင့် အစုရှယ်ယာရှင် အချို့အနေဖြင့် အကျိုးအမြတ် ဆုံးရုံးခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေတွင် ထိုသို့သော အခြေအနေများပေါ်ပေါက်လျှင် အစုရှယ်ယာရှင်စသည်တို့က တရားရုံးတွင် သတ်မှတ်ထားသည့် အတိုင်း တရားဖွဲ့ဆိုနိုင်သည့် အခွင့်အရေးကို အသိအမှတ်ပြုထားသည်။

နမူနာအမှု - ၁၁ (ခ)

နိုင်ငံဗြားကုမ္ပဏီတစ်ခုဖြစ်သော X ကုမ္ပဏီသည် မြန်မာကုမ္ပဏီဖြစ်သော Y ကုမ္ပဏီနှင့် ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ရန် ဖက်စပ်ကုမ္ပဏီ Z ကို မြန်မာနိုင်ငံတွင် တည်ထောင်ခဲ့သည်။ အဆိုပါ Z ကုမ္ပဏီ၏ ပိုင်ဆိုင်မှ အချိုးအစားမှာ X ကုမ္ပဏီက ပုံ ရာခိုင်နှုန်းနှင့် Y ကုမ္ပဏီက ပုံ ရာခိုင်နှုန်းဖြစ်သည်။ Z ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် အရေအတွက် တစ်ဝက်ကော်သည် Y ကုမ္ပဏီက ခန့်အပ်သူ များနှင့် ဖွဲ့စည်းထားသည်။

Y ကုမ္ပဏီသည် Z ကုမ္ပဏီကို မိမိတစ်ဦးတည်းပိုင်အဖြစ် ချုပ်ကိုင်ရန် X ကုမ္ပဏီက ပိုင်ဆိုင်သည့် အစုရှယ်ယာနှင့်စပ်လျဉ်းပြီး Z ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင် ကြောင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ထည့်သွင်းရေးသားရန် အထွေထွေအစည်းအဝေး၌ အထူးဆုံးဖြတ်ချက်အနေဖြင့် အဆုံးအဖြတ်ကို ခံယူခဲ့သည်။

X ကုမ္ပဏီသည် ကုမ္ပဏီဥပဒေအရ မည်သို့သော ဆောင်ရွက်ချက်များကို ပြုလုပ်နိုင်ပါသနည်း။

X ကုမ္ပဏီသည် အောက်ပါ (၁) နှင့် (၂) ပါ နည်းလမ်းအတိုင်းလုပ်ဆောင်နိုင်သည် -

(၁) အစုရှယ်ယာရှင်၏ အခွင့်အရေးကို ပြောင်းလဲခြင်း

အစုရှယ်ယာအမျိုးအစားတစ်ခုဖြစ်သည့် အစုရှယ်ယာတွင်ပါဝင်သည့် အခွင့်အရေး (ဥပမာ - အမြတ်ဝေစွဲကို ဦးစားပေးရယူနိုင်သည့် အခွင့်အရေး) သည် ယင်းအစုရှယ်ယာအမျိုးအစား၏ အစုရှယ်ယာရှင်အနေဖြင့် အထူးဆုံးဖြတ်ချက်အရ ထိုအစုရှယ်ယာရှင်၏ အခွင့်အရေးကို ပြောင်းလဲနိုင်သည့်(ပုံမ ၁၂၆ (ခ))။ (သို့သော် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပြောင်းလဲခြင်းဆိုင်ရာနည်းလမ်းကို သတ်မှတ်ထားပါက ထိုနည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။)

အောက်ပါအချက်အလက်များပါဝင်သော အစုရှယ်ယာအမျိုးအစားကို ပိုင်ဆိုင်သည့် အစုရှယ်ယာရှင်များသည် ယင်းပြောင်းလဲမှုများကို တားဆီးရန် လျှောက်ထားနိုင်သည်။ ထိုသို့သော အခြေအနေများတွင် ယင်းအစုရှယ်ယာ အမျိုးအစား၏ အစုရှယ်ယာပိုင်ရှင်များအား အခွင့်အရေးကို မမှန်မကန် ကန်းသတ်ခြင်းများ ဖြစ်ပေါ်စေသည်ဟု တရားရုံးကဆုံးဖြတ်ပါက ယင်းပြောင်းလဲမှုကို အသိအမှတ် ဖြပ်နိုင်။ (ပုံမ ၁၂၆ (၃) မှ (၄))

- (က) ယင်းပြောင်းလဲမှုကို ပြုလုပ်နိုင်သော ထုတ်ဝေပြီးသားအစုရှယ်ယာ အမျိုးအစား ကို ၁၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သည့် အစုရှယ်ယာရှင်
- (ခ) ပြောင်းလဲရန် အဆုံးအဖြတ်ကို သဘောတူသောမဲကို မထည့်သူနှင့် သဘော မတူသောသူ။

(ဂ) အေားအစုရှယ်ယာရှင်များအတွက် ဆောင်ရွက်ခြင်းနည်းလမ်းများ

အစုရှယ်ယာရှင်တို့သည် တရားရုံးသို့ ကုမ္ပဏီ၏ လုပ်ငန်းစီမံခန့်ခွဲမှု၊ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု၊ ကုမ္ပဏီ၏ အဆုံးအဖြတ်များ နှင့်ပတ်သက်၍ သင့်လောက်သည်ဟု ယူဆရသော အမိန့်ကို ချမှတ်ပေးရန် လျောက်ထားနိုင်သည်။ (ပုဒ်မ ၁၉၄)

တို့အပြင် အောက်ပါအခြေအနေတို့တွင် တရားရုံးသည် ယင်းအမိန့်ကို ထုတ်ပြန်နိုင်သည် (ပုဒ်မ ၁၉၂) -

(က) အစုရှယ်ယာရှင်အားလုံး၏ အကျိုးခံစားခွင့်နှင့်ဆန်ကျင်ခြင်း၊

(ခ) အစုရှယ်ယာရှင်တစ်ဦး သို့မဟုတ် အများအပေါ် မတရားဖြစ်စေခြင်း၊ မမျှမတဖြစ်စေခြင်း အခြေအနေ စသည်တို့ဖြစ်သည်။

အထက်ပါအမိန့်တွင် ကုမ္ပဏီဖျက်သိမ်းခြင်း၊ စွဲစည်းပုံစည်းမျဉ်းပြောင်းလဲခြင်း၊ လုပ်ငန်း စီမံခန့်ခွဲမှုကို ကန်သတ်ခြင်း၊ အစုရှယ်ယာများကို လက်ခံခြင်း၊ မတည်ငွေကို လျော့ချသည့် အစုရှယ်ယာများရောင်းဝယ်မှု၊ တရားစွဲဆိုခြင်းများ၊ သတ်မှတ်ထားသော တောင်းဆိုမှုများ၊ လျော်ကြေးတောင်းဆိုမှုများ စသည်တို့ပါဝင်သည်။

(ဂ) ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီ ချပ်ဆိုထားသည့် ပဋိသာ်တာချပ်များ

ကုမ္ပဏီတစ်ခုကို မထူထောင်မီ ယင်းကုမ္ပဏီကို ကိုပ်စားပြုမည့်ပုဂ္ဂိုလ် (ဥပမာ နောင်တွင် အစုရှယ်ယာရှင်ဖြစ်လာမည့်သူများထံမှ ကုမ္ပဏီထူထောင်ခြင်းဆိုင်ရာအခွင့်အရေး ရရှိသည့် တာဝန်ရှိသူ) က ချပ်ဆိုသောတာချပ် (ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီ ချပ်ဆိုထားသည့် ပဋိသာ်တာချပ်များ) များ ရှိနိုင်သည်။ (ပုဒ်မ ၃၃ (က))

ဥပမာ - ယင်းအသစ်ဖွဲ့စည်းမည့် ကုမ္ပဏီက တည်ထောင်ပြီးနောက် အသုံးပြုမည့် ရုံးနေရာ၏ ရှားရမ်းစာချပ် -

ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီ ချပ်ဆိုထားသည့် ပဋိသာ်တာချပ်များသည် တာချပ်ချပ်ဆိုသည့်အခါန်တွင် ကုမ္ပဏီသည် ဖွဲ့စည်းထားခြင်းမရှိသေးသာဖြင့် တာချပ်ချပ်ဆိုသူအဖြစ် မရပ်တည်နိုင်ပါ။ သို့သော် ဥပဒေအရ သတ်မှတ်ထားသော စည်းကမ်းချက်များပေါ်မှုတည်၍ ယင်းကုမ္ပဏီဖွဲ့စည်းတည်ထောင်ပြီးနောက် ကုမ္ပဏီဖွဲ့စည်းတည်ထောင် ခြင်းမပြုမီ ချပ်ဆိုထားသည့် ပဋိသာ်တာချပ်များသည် ထိုထူထောင်လိုက်သည့် ကုမ္ပဏီသစ်အပေါ်တွင်လည်း အကျိုးသက်ရောက်စေမည့် နည်းလမ်းများကို ပြုကြန်းထားသည်။ (ပုဒ်မ ၃၃ (ဃ)(ဃ))

အပြည်ပြည်ဆိပ်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

(က) ကုမ္ပဏီဖွံ့စည်းတည်ထောင်ခြင်းမပြုမီ ချုပ်ဆိုထားသည့် ပဋိဉာဏ်စာချုပ်များနှင့် စပ်လျဉ်းသည့် တရားရုံးအမိန့်များ

အထက်ပါလုပ်ဆောင်ချက်များကို ဆောင်ရွက်ခြင်းမရှိပါက ကုမ္ပဏီဖွံ့စည်းတည်ထောင်ခြင်း မပြုမီချုပ်ဆိုထားသည့် ပဋိဉာဏ်စာချုပ်များ၏ အခြားတစ်ဖက်မှ စာချုပ်ချုပ်ဆိုထားကြသူများသည် အခြော့အားဖြင့် ကုမ္ပဏီအသစ်အား ယင်းစာချုပ်ပါ တောင်းဆိုမှုများကို မပြုလုပ်နိုင်ပါ။

သို့သော် ကုမ္ပဏီသစ်နှင့် စာချုပ်ချုပ်ဆိုရန် ရေးရှုထားသည့် အခြားတစ်ဖက်မှ စာချုပ်ချုပ်ဆိုထားကြသူများ အပေါ် တရားမျှတမူမရှိပဲ ဆုံးရုံးနှစ်နာစေနိုင်ပေါ်သည်။ ထို့ကြောင့် ယင်းသို့သော စာချုပ်ချုပ်ဆိုသူများအနေဖြင့် တရားရုံးတွင် အောက်ပါအတိုင်း လျောက်ထားနိုင်သည် (ပုံမှန် ၃၅ (က)) -

- ✓ ကုမ္ပဏီဖွံ့စည်းတည်ထောင်ခြင်းမပြုမီ ချုပ်ဆိုထားသည့် ပဋိဉာဏ်စာချုပ်များနှင့် ပတ်သက်၍ လွှဲပြောင်းထားသော ပစ္စည်းများကို ပြန်လည်ပေးအပ်ရန် တောင်းဆိုခြင်း;
- ✓ ကုမ္ပဏီဖွံ့စည်းတည်ထောင်ခြင်းမပြုမီ ချုပ်ဆိုထားသည့် ပဋိဉာဏ်စာချုပ်များ၏ စည်းကမ်းချက်များ အားလုံး သို့မဟုတ် အရှို့ကို တရားဝင်စေခြင်း;
- ✓ တရားရုံးမှလိုအပ်သည်ဟုယူဆသော အခြားတရားခွဲဆိုမှုဆိုင်ရာ တောင်းဆိုမှုများ။

ကုမ္ပဏီဖွံ့စည်းတည်ထောင်ခြင်းမပြုမီ ချုပ်ဆိုထားသည့် ပဋိဉာဏ်စာချုပ်များနှင့် စပ်လျဉ်းသည့် တရားရုံး၏ အမိန့် (ပုံမှန် ၃၅ (က))

ပုံမှန် ၃၅။ အတည်ပြုရန် ပုဂ္ဂနိုင်ခြင်း

(က) ကုမ္ပဏီအား ဖွံ့စည်းတည်ထောင်ပြီးနောက်တွင် ကုမ္ပဏီကအတည်မပြုသော ကုမ္ပဏီ ဖွံ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိဉာဏ်စာချုပ်အပေါ် စာချုပ်ဝင်တစိုးသည် တရားရုံးသို့တင်ပြ၍ အောက်ပါတို့နှင့် စပ်လျဉ်းသည့် အမိန့်တစ်ရပ် ခုမှတ်ပေးရန် လျောက်ထားနိုင်သည် -


- (၁) ပဋိဉာဏ်စာချုပ်အရ မြေပစ္စည်းဖြစ်စေ အခြားပစ္စည်းဖြစ်စေ ရရှိထားသည့်ပစ္စည်းများကို အဆိုပါစချုပ်ဝင်ထံသို့ ပြန်ပေးစေရန် ကုမ္ပဏီသို့ ညွှန်ကြားခြင်း၊ သို့မဟုတ်
- (၂) အဆိုပါပစ္စည်း သို့မဟုတ် ပဋိဉာဏ်စာချုပ်နှင့်သက်ဆိုင်သည့်စာချုပ်ဝင်အား ခံစားခွင့်ပြသည့် အခြားသက်သာခွင့်များ၊ သို့မဟုတ်
- (၃) ပဋိဉာဏ်စာချုပ်တစ်ရပ်လုံးကိုဖြစ်စေ တစ်စိတ်တစ်ဒေသကိုဖြစ်စေ အတည်ပြုခြင်း။

(ခ) ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီ ချပ်ဆိုထားသည့် ပဋိသာဉ်စာချပ်များချပ်ဆိုသူ၏ တာဝန်

ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီ ချပ်ဆိုထားသည့် ပဋိသာဉ်စာချပ်များနှင့် စပ်လျဉ်း၍ တရားရုံးသည် သတ်မှတ်ထားသော လျှောက်ထားမှုများရှိပါက ယင်းကုမ္ပဏီသစ်အား အမိန့်ခုမှတ်ခြင်းအပြင် ထပ်လောင်း၍ သို့မဟုတ် အထားထိုး၍ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီ ချပ်ဆိုထားသည့် ပဋိသာဉ်စာချပ်များကို ချပ်ဆိုသည့်သူအား လျော်ကြေးတောင်းဆိုခြင်း သို့မဟုတ် အခြားတရားစွဲဆိုခြင်းဆိုင်ရာ ကိစ္စရုပ်များကို အသိ အမှတ်ပြန်ငါးသည်။ (ပုဒ်မ ၃၆)

ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီ ချပ်ဆိုထားသည့် ပဋိသာဉ်စာချပ်များချပ်ဆိုသူ၏ တာဝန် (ပုဒ်မ ၃၆)

ပုဒ်မ ၃၆။ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချပ်ဆိုထားသည့် ပဋိသာဉ်စာချပ်အား ချိုးဖောက်မှုအတွက် ကုမ္ပဏီအပေါ်ပြုလုပ်သည့် တရားစွဲဆိုမှုတွင် တရားရုံးသည် ကုမ္ပဏီ၊ တရားစွဲဆိုမှုတွင်ပါဝင်သည့် အခြားစာချပ်ဝင်များ၏ လျှောက်ထားချက် သို့မဟုတ် ငှါးကိုယ်တိုင် တွေ့ရှိချက်များအပေါ်အခြေခံ၍ လျော်ကြေးပေးစေရန်ကိုသော်လည်းကောင်း၊ တရားရုံးက သင့်သည် ထင်မြောင်သည့် အခြားသက်သာခွင့်ပေးစေရန်ကိုသော်လည်းကောင်း ချမှတ်နိုင်သည့်အပြင် ကုမ္ပဏီအပေါ် တွင်လည်းကောင်း၊ ပဋိသာဉ်စာချပ် ချပ်ဆိုခဲ့သည့် ပုဂ္ဂိုလ်အပေါ်တွင် လည်းကောင်း အမိန့် တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။



(ဂ) ကုမ္ပဏီဖျက်သိမ်းခြင်း

ကုမ္ပဏီဖျက်သိမ်းခြင်းသည် (၁) အစုရှယ်ယာရှင်များက ဦးဆောင်သည့် ဖျက်သိမ်းခြင်း ဆောင်ရွက်မှုများ (ပုဒ်မ ၃၄၅ တွင် ပြုလုပ်နိုင်သာ အကြောင်းအရင်းများ) နှင့် (၂) အခြား အခြေအနေများတွင်ကုမ္ပဏီဖျက်သိမ်းခြင်းဟု၍ ခွဲခြားနိုင်သည်။

ငှါးတို့အနက် (၁) သည် တရားရုံး၏အခွင့်အခြင်း မဟုတ်ပေ။ (၂) သည် ကုမ္ပဏီတွင်

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

ကျွန်ုရီသောပစ္စည်းများကို တရားမျှတစ္ဆေ ခွဲဝေပေးနိုင်ရန်အတွက် ဖျက်သိမ်းခြင်းကို ကြပ်မတ်နိုင်သည့် အာကာကို တရားရုံးအား အပ်နှင့်ထားသည်။ ဥပမာများမှာ အောက်ပါအတိုင်းဖြစ်သည် -

တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ (official liquidator) ကို ခန့်အပ်ခြင်း၊

ကုမ္ပဏီ၏ ပစ္စည်းများကိုပိုင်ဆိုင်ထားသူဟုယူဆရသောသူအား ခေါ်ယူစစ်ဆေးခြင်း၊ ပြည်ပသို့ တိမ်းရောင်းမည့် စာရင်းရှင်းလင်းဖျက်သိမ်းသူများကို ဖမ်းဆီးခြင်း။

၂။ ဥပဒေအရ တရားရုံး၏လုပ်ထုံးလုပ်နည်းများ

ကုမ္ပဏီနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာများသို့ လျောက်ထားရသည့်အမျိုးမျိုးသောတာဝန်များနှင့် မှတ်တမ်းစာသည်တို့အား ထိန်းသိမ်းထားရမည့်တာဝန်များ၊ အခြားလုပ်ဆောင်ချက်များကို သတ်မှတ်ထားသည်။ ယင်းဆောင်ရွက်ချက်များ၊ ဘရွက်စာတမ်းများနှင့်စပ်လျဉ်း၍ ဖပြည့်စုံခြင်း၊ အခြားချို့ယွင်းချက်များ (Defect) နှင့် တာဝန်များကို ပျက်ကွက်ပါက သတ်မှတ်ထားသော လျောက်ထားမှုများအရ တရားရုံးသည် ဖြည့်စွက်ခြင်း၊ ကုစားခြင်းများကို ဆောင်ရွက်နိုင်သည်။ ငါးတို့တွင် အောက်ပါအချက်များပါဝင်သည် -

- (၁) သင်းဖွဲ့စည်းမျဉ်း ပြင်ဆင်ခြင်းဆိုင်ရာ လျောက်ထားမှုကာလ သက်တမ်းတိုးခြင်း (ပုဒ်မ ၁၈(ခ))၊
- (၂) ကုမ္ပဏီမှတ်န်းသိမ်းထားသော အစရှုယ်ယာရှင်စာရင်း၌ မှားယွင်းရေးသားခြင်း နှင့် အသစ်ပြင်ဆင်ခြင်းများအတွက် စာရင်းပြုပြင်ခြင်း(ပုဒ်မ ၁၀၁)၊
- (၃) ကုမ္ပဏီ၏ ပုံမှန်အတွေ့တွေအစည်းအဝေးနှင့် အခြားအတွေ့တွေအစည်းအဝေးများက သင့်လျော်သောနည်းလမ်းဖြင့် ဖိတ်ကြားထားခြင်းမရှိပါက ယင်းအတွေ့တွေအစည်းအဝေး၏ ဖိတ်ကြားခြင်း ဆိုင်ရာစသည်(ပုဒ်မ ၁၄၇(ခ)၊ ၁၄၈(ရု)၊ ၁၅၁(က)(၁၀)၊ ၁၅၂(က))၊
- (၄) အတွေ့တွေအစည်းအဝေး၏ အစည်းအဝေးမှတ်တမ်းများနှင့် သက်ဆိုင်သော စာရင်းစာအပ်များကို ကြည့်ရှုခြင်း (Inspection) နှင့် မိတ္တာကို တောင်းဆိုသော်လည်း ကုမ္ပဏီက ပြင်းပယ်ခဲ့ပါက အမိန့်တစ်ပို့မှတ်၍ စစ်ဆေးခြင်းနှင့် မိတ္တာကိုပေးစေရန် ညွှန်ကြားခြင်း (ပုဒ်မ ၁၅၉)၊
- (၅) ဒါရိုက်တာဦးရေး မလုံလောက်ပါက ဒါရိုက်တာများကို ခန့်အပ်ခြင်း (ပုဒ်မ ၁၇၃ (ဇ))၊
- (၆) ဒါရိုက်တာနှင့် အတွင်းရေးမှုး (secretary) တို့၏ အမည်စာရင်းများအား စစ်ဆေးမှုကို ကုမ္ပဏီက ပြင်းပယ်ခဲ့ပါက အမိန့်ဖြင့်စစ်ဆေးစေခြင်း (ပုဒ်မ ၁၈၉ (၂))၊
- (၇) ကုမ္ပဏီ၏ ပစ္စည်းများအား ပေါင်နံခြင်း (mortgage) သို့မဟုတ် ကြွေးမြှေးတာဝန်တင်ရှိခြင်း (charge) တို့အား မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိပါက မှတ်ပုံတင်ခြင်းဆိုင်ရာ ကာလကို သက်တမ်းတိုးခြင်း လိုအပ်သော အမှားပြင်ဆင်မှုများပြုလုပ်ခြင်း (ပုဒ်မ ၂၄၄)၊
- (၈) ပေါင်နံခြင်း သို့မဟုတ် ကြွေးမြှေးတာဝန်တင်ရှိခြင်းတို့နှင့်စပ်လျဉ်းသည့် ဘရွက်စာတမ်းများ၏ မိတ္တာများအား စစ်ဆေးကြည့်ရှုခြင်းကို ပြင်းပယ်ခြင်းကို အမိန့်ဖြင့်စစ်ဆေးကြည့်ရှုစေခြင်း (ပုဒ်မ ၂၅၀)၊
- (၉) ဒီဘင်္ဂလာရိုင်ဆိုင်သူများ (Debenture) နှင့်သက်ဆိုင်သည့်မှတ်ပုံတင်စာရင်းအား စစ်ဆေးကြည့်ရှုခြင်းကို ပြင်းပယ်ခြင်းအား အမိန့်ဖြင့်စစ်ဆေးကြည့်ရှုစေခြင်း (ပုဒ်မ ၂၅၂)၊

(၁၀) မှတ်ပုံတင်အရာရှိ (registrar) အား သတင်းအချက်အလက်များနှင့် ရှင်းလင်းဖော်ပြချက်များ ပြုစေပေးရန် ငြင်းပယ်သောကြောင့် ကုမ္ပဏီအားလိုအပ်သော စာရွက်စာတမ်းများ ပြုလုပ်စေခြင်း နှင့် မှတ်ပုံတင်အရာရှိ၏ စစ်ဆေးမှုကို ခံယူစေခြင်းအမိန့် (ပုဒ်မ ၂၇၀)။

၃။ ကုမ္ပဏီဥပဒေကိုရှိုးဖောက်ခြင်းကြောင့်တရားရုံးကပြစ်ဒက်ရှုတိခြင်း

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ လိုက်နာရန်ရှိသောတာဝန်များကို ရှိုးဖောက်ပါက ချမှတ်နိုင်သော ပြစ်ဒက်အမျိုးမျိုးကို သတ်မှတ်ထားသည်။ အောက်ပါပြဌာန်းချက်များသည် တရားရုံးက ချမှတ်နိုင်သော ပြစ်ဒက်များနှင့် စပ်လျဉ်းသည့် ပြဌာန်းချက်များဖြစ်သည် -

(၁) ကုမ္ပဏီအမည်ကို ဖော်ပြခြင်း မပြုသည့်အတွက် ပြစ်ဒက် ပြဌာန်းချက်(ပုဒ်မ ၁၄၄)

ကုမ္ပဏီ၏ အမည်ကိုဖော်ပြခြင်းဆိုင်ရာတာဝန်ကို ရှိုးဖောက်ခြင်းအတွက်ပြစ်ဒက် (ပုဒ်မ ၁၄၄)

ပုဒ်မ ၁၄၄၊ ကုမ္ပဏီ၏ အမည်ကို ဖော်ပြခြင်းမပြုသည့်အတွက် ပြစ်ဒက်

- (က) တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုသည် ယင်း၏အမည်အား ဤဥပဒေအရ ညွှန်ကြားထားသည့် နည်းလမ်းများအတိုင်း ရှင်းလင်းထင်ရှားစွာ လိုက်နာဖော်ပြခြင်း မရှိလှုပ် ဒက်ကြေးငွေကျပ်ဝါးသောင်းကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့်တမင် ပျက်ကွက်စေခဲ့သည် သို့မဟုတ် ပျက်ကွက်ရန်ခွင့်ပြုခဲ့သည့် ကုမ္ပဏီအရာရှိတစ်ဦးစီသည် အလားတူပြစ်ဒက်အတွက် တာဝန်ရှိ စေရမည်။
- (ခ) တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခု၏အရာရှိတစ်ဦးစီး သို့မဟုတ် ယင်းကိုယ်တားဆောင်ရွက်သူတစ်ဦးဦးသည် အထက်တွင်ပြဌာန်းထားသည့်အတိုင်း ယင်း၏အမည်ကို ရှင်းလင်းထင်ရှားစွာဖော်ပြခြင်းမပြုဘဲ ကုမ္ပဏီ၏ရုံးတံ့သိပ်တစ်ခုအဖြစ် ရည်ရွယ်လျက် ရုံးတံ့သိပ်တစ်ခုရ ကို အသုံးပြုခဲ့လှုပ် သို့မဟုတ် ထိုသို့အသုံးပြုရန်ခွင့်ပြုခဲ့လှုပ် သို့မဟုတ် အထက်တွင်ပြဌာန်းထားသည့်အတိုင်း ယင်း၏အမည်ကို ပုဒ်မ ၁၄၃၊ ပုဒ်မ၏(ဂ) တွင် ဖော်ပြပါရှိသည့် ဆက်သွယ်ဆောင်ရွက်မှု သို့မဟုတ် ထိုသို့ပြုလုပ်ဆောင်ရွက်ရန် ခွင့်ပြုခဲ့လှုပ် ဒက်ကြေးငွေကျပ်ဝါးသောင်းကို ပေးဆောင်ရမည်။ ငါးအပြင် အဆိုပါတရွက်စာတမ်းသည် ကုမ္ပဏီအတွက် ဥပဒေအရတာဝန်ရှိမှ တစ်ရပ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပြီး အောက်ပါကိစ္စရပ်များ မပေါ်ပေါက်ခဲ့လှုပ် ထိုတာဝန်ရှိမှုကို ကုမ္ပဏီက မဆောင်ရွက်နိုင်သဖြင့် ကုမ္ပဏီအပေါ်တွင် ဖြစ်ပေါ်လာသည့် တာဝန်ရှိမှုများ အတွက်လည်း ထိုသူက တာဝန်ယူဆောင်ရွက်ရမည် -
- (၁) အခြားပုဂ္ဂိုလ်အတွက် ကုမ္ပဏီသည် တာဝန်ယူဆောင်ရွက်မည်ဟု အဆိုပါပုဂ္ဂိုလ်သည် သိရှိသူ သို့မဟုတ် သိရှိသည်ဟု မှတ်ယူခံရသူပုဂ္ဂိုလ်ဖြစ်ကြောင့် စာရွက်စာတမ်းကို ထုတ်ပြန်ခဲ့သူ သို့မဟုတ် လက်မှတ်ရေးထိုးခဲ့သူက ထင်ရှားပြသနိုင်ခြင်း၊ သို့မဟုတ်
- (၂) တရားရုံးက အဆိုပါတရွက်စာတမ်းကို ထုတ်ပြန်ခဲ့သူ သို့မဟုတ် လက်မှတ်ရေးထိုးခဲ့သူ အပေါ် ထိုသို့တာဝန်ရှိစေခြင်းမှာ တရားမျှတမူမရှိကြောင့် တွေ့ရှိခြင်း။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရွေထောင့်မှ လေ့လာခြင်း

- (၂) ဒါရိုက်တာ၊ အတွင်းရေးများစသည့် ကုမ္ပဏီ၏ အရာရှိများမှ တာဝန်ပျက်ကွက်သည့် ပြစ်အက်များ နှင့် စပ်လျဉ်း၍ နောက်တိုးပြစ်အက်အဖြစ် ချမှတ်ခြင်းဆိုင်ရာပြဌာန်းချက်နှင့် (ပုံမ ၁၉၀ (၁))

ကုမ္ပဏီ၏ အရာရှိများ၏ တာဝန်ပျက်ကွက်ခြင်း (ပုံမ ၁၉၀ (၁) (၁)(၂))
ပုံမ ၁၉၀။ ကြံအခန်းတွင်ပါရှိသည့် သတ်မှတ်ချက်တစ်ရပ်အား ဖောက်ချက်မှုအတွက် အကျိုး ဆက်များ:

- (က) (ချိန်လုပ်ထားသည်)
 (ခ) ပုံမခွဲ (က)ပါ ပြဌာန်းချက်အား ကန်သတ်ခြင်းမရှိစေဘဲ ပျက်ကွက်မှုအား သိလျက်ဖြင့် တမင် ပြုလုပ်ခဲ့သော ဒါရိုက်တာအားလုံး သို့မဟုတ် ကြံအခန်းပါ သက်ဆိုင်ရာ ပြဌာန်းချက်များနှင့် အကျိုးဝင်သော အခြားပုဂ္ဂိုလ် တစ်ဦးဦးသည် အောက်ပါအတိုင်း ဆောင်ရွက်ရမည် -
 (၁) ပျက်ကွက်မှုတွင် ဒါရိုက်တာ သို့မဟုတ် သက်ဆိုင်ရာ ပြဌာန်းချက်များနှင့် အကျိုးဝင်သော အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ မရှိသားမှုများပါဝင်ခဲ့လျှင် ကြံဥပဒေအရ တရားရုံးက သီးစွား ပြစ်အက်ချမှတ်နိုင်သည်။
 (၂) မှတ်ပုံတင်အရာရှိက လျှောက်ထားတင်ပြလာလျှင် တရားရုံးက သတ်မှတ်သည့်ကာလ အတွင်း ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် အခြားအရာရှိအဖြစ် ဆောင်ရွက်ရန် တားမြစ်နိုင်သည်။

- (၃) အစုရယ်ယာများကို ခေါ်ယူခြင်းအတွက် လုပ်ဆောင်ရမည့် အလားအလာညွှန်းတမ်း (Prospectus) ၏ ရေးသားမှုနှင့်သက်ဆိုင်သည့်တာဝန်ရှိမှုကို လျှော့ပေါ်ခြင်းဆိုင်ရာ ပြဌာန်းချက် (ပုံမ ၂၁၀၊ ၂၂၅ (၈) (၃))

အလားအလာညွှန်းတမ်း (prospectus) ၏ ရေးသားမှုနှင့်သက်ဆိုင်သည့်တာဝန်ရှိမှု (ပုံမ၂၁၀၊ ၂၂၅ (၈))
ပုံမ ၂၁၀။ ပုံမ ၂၁၅ ပါပြဌာန်းချက်များကို ညီညွတ်ခြင်းမရှိသည့် ကိစ္စရုပ်များနှင့် စပ်လျဉ်းသည့် အကြောင်းများ

ပုံမ ၂၁၅ တွင် ဖော်ပြပါရှိသည့် သတ်မှတ်ချက်တစ်ရပ်နှင့် ညီညွတ်ခြင်းမရှိလျှင် သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းပြုခဲ့လျှင် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အတွက် တာဝန်ရှိသော ဒါရိုက်တာ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးသည် အောက်ပါအကြောင်းအရားကို သက်သေထင်ရား တင်ပြနိုင်လျှင် သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းများ ပြုလုပ်သည့် အကြောင်းကြောင့် တာဝန်တစ်ဦးတစ်ရာ မရှိစေရ -

- (က) ထုတ်ဖော်ပြောဆိုခြင်းမပြသည့် ကိစ္စတစ်ရပ်နှင့်စပ်လျဉ်း၍ ငါးအနေဖြင့် အသိအမှတ်ပြုလိုက်နာဆောင်ရွက်မှုမရှိခြင်း၊ သို့မဟုတ်
 (ခ) ဒါရိုက်တာ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးသည် သဘောရှိးဖြင့် မှားယွင်းခဲ့ခြင်းကြောင့် ဖြစ်ပေါ်

လာရသောစည်းကမ်းချက်အား မလိုက်နာခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်း သို့မဟုတ် (က) တရားရုံး၏ ယူဆချက်တွင် လိုက်နာဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်း သည် အရေးကြီးသောကိစ္စရုပ်နှင့် မသက်ဆိုင်ကြောင်း သို့မဟုတ် အကြောင်းအရာများ အားလုံးကို ထည့်သွင်းစဉ်းစားပြီး ကင်းလွှတ်ခွင့်ပြုသင့်ကြောင်း တွေ့ရှိသည့်အခါတွင် ယင်းအတွက် အရေးယူဆောင်ရွက်ခြင်းမှ ကင်းလွှတ်ခွင့်ပြုရမည်။

သို့ရာတွင် ပုဒ်မ ၂၈၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲထဲ (၁၆) တွင်ပါရှိသော သတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းပြုသည့် ကိစ္စရုပ်တွင် ဒါရိုက်တာ တစ်ဦးဦး သို့မဟုတ် အခြားသူတစ်ဦးဦးသည် ထုတ်ဖော်မပြောဆိုသည့် အချက်များကို သိရှိသည်ဟု သက်သေထင်ရှားမပေါ်ပေါက်လျှင် ဖော်ပြုပါ လိုက်နာဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းပြုခြင်းများနှင့် စပ်လျဉ်း၍ တာဝန်တစ်စုံတစ်ရာ မရှိစေရ။

ပုဒ်မ ၂၈၅၊ ကော်ပိုရေးရှင်း၏ အလာအလာညွှန်းတမ်း (Prospectus) တွင်ပါရှိရမည့်

အချက်အလက်များ

(က) (ချွေးလုပ်ထားသည်)

(ခ) (ချွေးလုပ်ထားသည်)

(ဂ) ဤအန်းတွင် ဖော်ပြပါရှိသည့် ပြဌာန်းချက်တစ်ရပ်ရပ်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိလျှင် သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းပြုခဲ့လျှင် ကော်ပိုရေးရှင်း၏ အလာအလာညွှန်းတမ်း (Prospectus) အတွက် တာဝန်ရှိသောဒါရိုက်တာ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးသည် အောက်ပါအခြေအနေများကို သက်သေထင်ရှားတင်ပြနိုင်လျှင် သတ်မှတ်ချက်များနှင့် ညီညွတ်မှု မရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းများ ပြုလုပ်သည့်အကြောင်းကြောင့် တာဝန်တစ်စုံတစ်ရာ မရှိစေရ -

(၁) ထုတ်ဖော်ပြောဆိုခြင်း မပြုသည့် ကိစ္စတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ငါးအနေဖြင့် အသိအမှတ်ပြု လိုက်နာဆောင်ရွက်မှု မရှိခြင်း၊ သို့မဟုတ်

(၂) ဒါရိုက်တာ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးသည် သဘောရှိဖြင့် မှားယွင်းခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရသော စည်းကမ်းချက်အား မလိုက်နာခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်း၊ သို့မဟုတ်

(၃) တရားရုံး၏ ယူဆချက်တွင် လိုက်နာဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းသည် အရေးကြီးသောကိစ္စရုပ်နှင့် မသက်ဆိုင်ကြောင်း သို့မဟုတ် အမှု၏ အကြောင်းအရာများအားလုံးကို ထည့်သွင်းစဉ်းစားပြီး ကင်းလွှတ်ခွင့်ပြုသင့်ကြောင်း တွေ့ရှိသည့်အခါ တွင် ယင်းအတွက် အရေးယူဆောင်ရွက်ခြင်းမှ ကင်းလွှတ်ခွင့်ပြုခြင်း။

သို့ရာတွင် ပုဒ်မ ၂၈၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲထဲ (၁၆) တွင် ပါရှိသောသတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းပြုသည့် ကိစ္စရုပ်တွင် ဒါရိုက်တာ တစ်ဦးဦး သို့မဟုတ် အခြားသူတစ်ဦးဦးသည် ထုတ်ဖော်ပြောဆိုသည့် အချက်များကို သိရှိသည်ဟု သက်သေထင်ရှားမပေါ်ပေါက်လျှင် ဖော်ပြုပါ လိုက်နာဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းပြုခြင်းများနှင့် စပ်လျဉ်း၍ တာဝန်တစ်စုံတစ်ရာ မရှိစေရ။

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေချေထောင့်မှ လေ့လာခြင်း

အခန်း (၁၂) တက်စပ်လုပ်ငန်းဆိုင်ရာ အစေခြခံများ

၁။ တက်စပ်လုပ်ငန်း၏ အကျဉ်းချုပ်

(၁) တက်စပ်လုပ်ငန်းဆိုသည်မှာ

တက်စပ်လုပ်ငန်း (Joint Venture) ဆိုသည်မှာ တစ်ခုထက်ပိုဘေး ကုမ္ပဏီများသည် တက်စပ်လုပ်ငန်း လုပ်ဆောင်သူများ (Joint Venture Partner) အဖြစ် အရင်းအနှံးထည့်ဝင်ကြ ပြီး ကုမ္ပဏီအသစ်ကို ထူထောင်၍ လုပ်ငန်းလုပ်ကိုင်ခြင်းကို ဆိုလိုသည်။

(မှတ်ချက် - အခြားလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်း ပုံသဏ္ဌာန်)

တက်စပ်လုပ်ငန်းအပြင် နှစ်ခုနှင့် နှစ်ခုထက်ပိုဘေးက ပူးပေါင်း၍ လုပ်ငန်းအပ်နှံခြင်း စာချုပ်များ သို့မဟုတ် အခြား အလားတူစာချုပ်များကိုချုပ်ဆိုကာ လုပ်ငန်းများကို လုပ်ကိုင်နိုင်သည်။


(၂) တက်စပ်လုပ်ငန်း ဖွဲ့စည်းပုံနည်းလမ်း

တက်စပ်လုပ်ငန်းကို အထူးသဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းကြသည် -


(၁) တက်စပ်လုပ်ငန်းလုပ်ဆောင်သူများက တက်စပ်ကုမ္ပဏီအသစ်ကို ထူထောင်ခြင်း၊ သို့မဟုတ်

(၂) တက်စပ်လုပ်ငန်းလုပ်ဆောင်လိုသူက အခြားတစ်တော်မှုပိုင်ဆိုင်သည့် (Target Company) ၏အစုရုယ်ယာတစ်စိတ်တစ်ဒေါ်သကို ဝယ်ယူခြင်း။

(၃) တက်စပ်ဆောင်ရွက်သူများက တက်စပ်ကုမ္ပဏီကို အသစ်ထူထောင်ခြင်း



(၂) အခြားတစ်ဖက်က ပိုင်ဆိုင်သည့် Target ကုမ္ပဏီ၏ အစုရယ်ယာအချို့ကို အခြားတစ်ဖက်မှ ဝယ်ယူခြင်း



ထိုအပြင် ဖက်စပ်လုပ်ဆောင်သူများသည် ကုမ္ပဏီ J ခုသာမက ၃ ခုနှင့် အထက်ဖြစ်လာသည့် အခြေအနေမျိုးလည်းရှိလာနိုင်ပြီး၊ ပြည်တွင်းကုမ္ပဏီအချင်းချင်း၊ နိုင်ငံခြားကုမ္ပဏီအချင်းချင်း၊ ပေါင်းစပ်ခြင်းများရှိသကဲ့သို့ ပြည်တွင်းကုမ္ပဏီနှင့်နိုင်ငံခြားကုမ္ပဏီပေါင်းစပ်ခြင်းများလည်းရှိသည်။ အောက်တွင် အခြေခံအားဖြင့် (၁) ဖက်စပ်ကုမ္ပဏီအသစ် ထူထောင်ခြင်းပုံစံကို ရှင်းပြပါမည်။

(၃) ပုံမှန်အားဖြင့် နိုင်ငံခြားကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီတို့၏ ဖက်စပ်လုပ်ငန်းပုံစံ

ဖက်စပ်လုပ်ငန်းကို ဖက်စပ်လုပ်ငန်းလုပ်ဆောင်သူ အသီးသီးတွင်ရှိကြသော အစွမ်းဆောင်နိုင်သုံး အရာများအား ပေါင်းစပ်ကြသည့် အခြေအနေများတွင် ပိုမိုအောင်မြင်ကြသည်။ ဥပမာ - နိုင်ငံခြားကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီတို့သည် အောက်ပါအခြေအနေများတွင် ပေါင်းစပ်ရန် စဉ်းစားတတ်ကြသည် -

နိုင်ငံခြားကုမ္ပဏီ၏ စွမ်းဆောင်နိုင်မှု	ပြည်တွင်းကုမ္ပဏီ၏ စွမ်းဆောင်နိုင်မှု
<ul style="list-style-type: none"> ငွေအရင်းအနှစ်း နည်းပညာ Brand image 	<ul style="list-style-type: none"> မရွှေ့မပြောင်းနိုင်သောပစ္စည်းများ သက်ဆိုင်ရာအာကာပိုင်များမှုခွင့်ပြုချက်များ လူစွမ်းအားအရင်းအမြှင့်များ ပြည်တွင်း စီးပွားရေးဆိုင်ရာ Network များ

(၄) ဖက်စပ်လုပ်ငန်းပြုလုပ်ရာတွင် လိုအပ်သော စာရွက်စာတမ်းများ

ဖက်စပ်လုပ်ငန်းပြုလုပ်ရာတွင် အဓိကအရေးအကြီးဆုံးလိုအပ်သည့် စာရွက်စာတမ်းသည် ဖက်စပ်သဘောတူညီချက်စာချုပ် (Joint Venture Agreement) ဖြစ်သည်။¹⁴ ဖက်စပ်သဘောတူညီချက်စာချုပ်သည် အခြေခံအားဖြင့် ဖက်စပ်လုပ်ငန်း လုပ်ဆောင်သူတို့အား စာချုပ်

¹⁴ ဖက်စပ်သဘောတူညီချက်စာချုပ်သည် အစုရယ်ယာရှင်များစာချုပ် (Shareholders Agreement) ဟုလည်းခေါ်ဆို ကြသည်။ ယင်းစာချုပ်၏ အဓိကအရေးအကြီးဆုံးလိုအပ်သည့် ဖက်စပ်လုပ်ငန်းကုမ္ပဏီကလုပ်ကိုယ်မည့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ အခွင့်အရေးနှင့် တာဝန်အသီးသီးပို့ကို သဘောတူညီထားဖြင့်သာဖြစ်ပြီး လက်ထွေအားဖြင့် အတူတူပြပ်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

ချပ်ဆိုကြသူများအနေဖြင့် ဖက်စပ်ကုမ္ပဏီက လုပ်ဆောင်မည့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အခွင့်အရေးနှင့် တာဝန်အသီးသီးတို့ကို သဘောတူညီထားခြင်းပင်ဖြစ်သည်။

(အမိကအရှက်များ - ဖက်စပ်သဘောတူညီချက်စာချုပ်နှင့်စပ်လျဉ်းသည့် စာရွက်စာတမ်း)

- (က) ဖက်စပ်ကုမ္ပဏီ၏ ၆။၈ည်းပုံအခြေခံစည်းမျဉ်း - သာမန်အားဖြင့် ဖက်စပ်စာချုပ်၏ အကြောင်းအရာ များကို ဖက်စပ်ကုမ္ပဏီ၏ ၆။၈ည်းပုံအခြေခံစည်းမျဉ်းတွင် ထည့်သွင်းရေးသားလေ့ရှိကြသည်။
- (ဂ) ဆက်စပ်စာချုပ်များ - ဥပမာများမှာ နည်းပညာ၊ Brand လိုင်စင်စာချုပ် (နည်းပညာနှင့် Brand ၏ အသုံးပြုခွင့်ကို သဘောတူညီသည့်စာချုပ်)၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ဤဗုံးရမ်းသည့် စာချုပ် စသည်တို့ဖြစ်သည်။

၂။ ဖက်စက်လုပ်ငန်းဆိုင်ရာ ပိုင်ဆိုင်မှုအချို့

ဖက်စပ်လုပ်ငန်းဆိုင်ရာ ပိုင်ဆိုင်မှုအချို့သည် အခြေခံအားဖြင့် ပါဝင်သူများက လွတ်လပ်စွာ သဘောတူညီမှုဖြင့် ဆုံးဖြတ်နိုင်သည်။ ယင်းအခြေအနေတွင် ပိုင်ဆိုင်မှုအချို့သည် ဖက်စပ်ဆောင်ရွက်သူ အသီးသီးထံမှ ရင်းနှီးမြှုပ်နှံသော ပစ္စည်းဥ္ဓာများအပေါ်မှတည်၍ ဆုံးဖြတ်လေ့ရှိကြသည်။

ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ဆက်စပ်ပြဌာန်းချက်များအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူနှင့် မြန်မာနိုင်ငံသား တို့၏ ဖက်စပ်လုပ်ငန်းကုမ္ပဏီတွင် နိုင်ငံခြားသားမှုရင်းနှီးမြှုပ်နှံမှုကို ၈၀ ရာခိုင်နှုန်းအထိသာ ထည့်ဝင်ခွင့်ပြုခြင်းဖြင့် ကန့်သတ်ထားကာ ဖက်စပ်ပါဝင်သူများက လွတ်လပ်စွာ သဘောတူညီမှ မပြုလုပ်နိုင်သည့် အခြေအနေကိုလည်း တွေ့မြင်နိုင်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ

ပုံမှန်မ ၄၂။ အောက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် သတ်မှတ်သည် -

(ချုပ်လှယ်ထားသည်)

(က) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်းရှိ နိုင်ငံသားလူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုခုနှင့် ပူးပေါင်း၍ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့်သာ ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

(ချုပ်လှယ်ထားသည်)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ

နည်းဥပဒေ ၂၂။ ဥပဒေပုဒ်မ ၄၂ (က) အား အမိန့်ကြော်ပြားစာတွင် အတိအလင်းဖော်ပြုခြင်းချက်ပြုထားသည့် လုပ်ငန်းများမှတစ်ပါး ဖက်စပ်လုပ်ငန်းတစ်ခုတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ သည် အနည်းဆုံး တိုက်ရှိက်အစုရယ်ယာ သို့မဟုတ် အကျိုးစီးကွား အချိုးကို ၂၁ ရာခိုင်နှုန်း ထည့်ဝင်ရ မည်။

မှတ်ချက် - ဖက်စပ်အချိုးအား သတ်မှတ်ခြင်းဆိုင်ရာ စဉ်းစားသည့်နည်းလမ်း

(၁) ကုမ္ပဏီများဥပဒေအရ ဆုံးဖြတ်ချက်ချမှတ်ရန် လိုအပ်ချက်နှင့်စပ်လုပ်း၍

အထက်ပါအတိုင်း ဖက်စပ် အချိုးသည် ပါဝင်သူတို့၏ လွှတ်လပ်စွာ သဘောတူညီမှုကို အခြေခံချုပ် ယင်းတို့ထည့်ဝင်ထားသော ပစ္စည်းဥစ္စာတို့၏ ပမာဏအလိုက် ဆုံးဖြတ်နိုင်သော်လည်း ပါဝင်သူတို့ သည် မည်သို့မည်ပုံဖြင့် မိမိ၏ဝေစွဲ အချိုးကိုရယူရန် စဉ်းစားကြောင်း ကိုလေ့လာပါမည်။

စံနမူနာတစ်ခုအနေဖြင့် ကုမ္ပဏီများဥပဒေအရ အစုရယ်ယာရှင်များ၏ အတွေထွေအစဉ်း အဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ရန် လိုအပ်ချက်ပင်ဖြစ်သည်။ သာမန်ဆုံးဖြတ်ချက် ဖြစ်ပါက အစုရယ်ယာရှင် ၅၀ ရာခိုင်နှုန်းအထက်၊ အထူးဆုံးဖြတ်ချက်ဖြစ်ပါက အစုရယ်ယာရှင် ၇၅ ရာခိုင်နှုန်းနှင့် အထက်သည် ဆုံးဖြတ်ချက်ချရန် လိုအပ်ချက် ဖြစ်သည့်အတွက် ယင်းဆုံးဖြတ်ချက် အသီးသီးနှင့် စပ်လုပ်း၍ ဆုံးဖြတ်သည့် အခွင့်အရေးကို ရယူလိုပါက အစုရယ်ယာ ၅၀ ရာခိုင်နှုန်း အထက် သို့မဟုတ် အစုရယ်ယာ ၇၅ ရာခိုင်နှုန်းနှင့်အထက်ကို ရယူရမည်ဟု စဉ်းစားပုံစဉ်းစားနည်း သည် သာမန်ဖြစ်သည်။

သို့သော် ယင်းသို့ရယူလိုပါက ယင်းနှင့်ကိုက်ညီမည့် ပစ္စည်းဥစ္စာကို ရင်းနှီးထည့်ဝင် ရမည်ဖြစ်ပြီး၊ ပစ္စည်းဥစ္စာကိုထည့်ဝင်ခြင်းမရှိဘဲ အခွင့်အရေးကိုရယူခြင်း မရကြောင်း ရှင်းပြုရန် ပင်မလိုပေါ်။

(၂) ၅၀ ရာခိုင်နှုန်းထိ ပိုင်ဆိုင်မှုဟုသည် အချိုး

ဤအချိုးသည် ပုံမှန်ကြည့်ပါက သာတူညီမှုရှိမည်ဟု ထင်ရသော်လည်း ပါဝင်သူ နစ်ဖက်စလုံးက တစ်ဝက်ကော်ပိုင်ဆိုင်မှု မရှိသည့်အတွက် နစ်ပြီးနစ်ဖက်တွင် အစဉ်အမြဲ သဘောတူညီမှုမရှိပါက အစုရယ်ယာရှင်တို့သည် အတွေထွေအစဉ်းအဝေး၏ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မည်မဟုတ်ဘဲ ဖက်စပ်ကုမ္ပဏီများအနေဖြင့် အကောင်းဆုံးအချိုးဖြစ်သည်ဟု မဆိုနိုင်ပေါ်။

၃။ ဖက်စပ်သဘောတူညီချက်စာချုပ်၏ စဉ်းကမ်းချက်များ

ဖက်စပ်သဘောတူညီချက်စာချုပ်သည် အထူးသဖြင့် ချမှတ်ထားသောပုံစံများမရှိဘဲ ပါဝင်သူတို့၏ ဆွဲးနွေးချက်၊ သဘောတူညီချက်တစ်ခုချင်းစီအတွက်အခြေခံပြီး ဆုံးဖြတ်ထားသော အကြောင်းအရာ များဖြစ်သည်။ သို့သော် သဘောတူညီချက်သည် အပြည်ပြည်ဆိုင်ရာ လက်တွေ ဆောင်ရွက်မှုများအရ အထိက်အလျောက် စံနမူနာအဖြစ်သို့ ပြောင်းလဲတည်ရှိလျက်ရှိသဖြင့် ငြင်းအကြောင်းအရာကို အောက်ပါ အတိုင်း တင်ပြသွားမည် ဖြစ်သည် -


(၁) ဖက်စပ်ကုမ္ပဏီ၏ အကြောင်းချုပ်

ဖက်စပ်ကုမ္ပဏီ၏ အခြေခံအချက်အလက်များဖြစ်သော ကုမ္ပဏီအမည်၊ ရုံးချုပ်၏ တည်နေရာ၊ လုပ်ငန်းရည်ရွယ်ချက်၊ မတည်ငွေ၊ ရင်းနှီးမှုအချိုး စသည်တို့ကို သဘောတူညီထားကြသည်။ ထိုအပြင် အခြေအနေအရ ဖက်စပ်ကုမ္ပဏီကို ထူထောင်ရန်အတွက် မတည်ငွေ အကြောင်းအရာ အထိ လက်တွေကျကျ လုပ်ထုံးလုပ်နည်းများနှင့် အချိန်လယားများကိုပါ သဘောတူထားကြလေ ရှိသည်။

(၂) ဖက်စပ်ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှု

ဖက်စပ်ကုမ္ပဏီ၏ အဆုံးအဖြတ်၊ တစ်နည်းဆိုရသော စီမံအုပ်ချုပ်မှု (Governance) နည်းလမ်း ကို အသေးစိတ်သဘောတူညီထားကြသည်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းသယ်ရေး ကိစ္စရုပ်များကို ဥပဒေချေထောင့်မှ လေ့လာခြင်း



(က) အစုရယ်ယာရင်များ၏ အတွေ့တွေအစည်းအဝေး

အစုရယ်ယာရင်များ၏ အတွေ့တွေအစည်းအဝေးသည် အစုရယ်ယာရင်များနှင့် ၆။၈၈% ထားသည့် ယင်းကုမ္ပဏီ၏ အဆင့်အမြင့်ဆုံး အဆုံးအဖြတ်ကို ချမှတ်သည့် အစည်းအဝေးဖြစ်သည်။

ဖက်စပ်သဘောတူညီချက်စာချုပ်တွင် အတွေ့တွေအစည်းအဝေးကို ဖိတ်ခေါ်ရမည့်သူများ၊ ဖိတ်ခေါ်ရန် နည်းလမ်းနှင့် အချိန်ကာလများ၊ ဆုံးဖြတ်ရမည့် အကြောင်းအရာများ၊ မဖြစ်မနေ တက်ရောက်ရမည့်ညီးရော၊ ဆုံးဖြတ်ရမည့်စံနှုန်းများ၊ တရာ်ကုတ်များ၊ ဆုံးဖြတ်ခြင်း၊ TV Conference ကျေးပခြင်းတို့ကို ခွင့်ပြု၊ မပြုတို့ကို သဘောတူညီထားကြသည်။
ထိုအပြင် ဆုံးဖြတ်ရမည့် စံနှုန်းများသည် အခြေခံအားဖြင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ၏ စံနှုန်း (သာမန်ဆုံးဖြတ်ချက်တွင် ၅၀ ရာခိုင်နှုန်းအထက်၊ အထူးဆုံးဖြတ်ချက်တွင် ၇၅ ရာခိုင်နှုန်းနှင့် အထက်) ကို အခြေခံထားသည်။ (နောက်တွင် ဖော်ပြုမည့် ၃။ (၃) ငြင်းပယ်ပိုင်ခွင့်၏ ပြဌာန်းချက်ကိုလည်း လေ့လာစေချင်ပါသည်။)

(ခ) အရိုက်တာအဖွဲ့。

အရိုက်တာအဖွဲ့သည် အစုရယ်ယာရင်များ၏ အတွေ့တွေ အစည်းအဝေးတွင် ရွှေးချယ်ခံရသည့် အရိုက်တာများနှင့် ၆။၈၈% ထားသည့် ကုမ္ပဏီ၏ အရေးကြီးသော အကြောင်းအရာကို ဆုံးဖြတ်သည့် အဖွဲ့ပင် ဖြစ်သည်။

ဖက်စပ်သဘောတူညီချက်စာချုပ်တွင် ရေးဦးစွာ အရိုက်တာများ၏ အရေအတွက်နှင့် ဖက်စပ်လုပ်ဆောင်သူ အသီးသီးတို့က အရိုက်တာညီးရော မည်မှုကိရိချေးချယ်ပိုင်ခွင့်ရှိကြောင်းသဘောတူထားကြသည်။ သာမန်အားဖြင့် ရွှေးချယ်ပိုင်ခွင့်ရှိသည့် ဖက်စပ်လုပ်ဆောင်သူတို့က ယင်းအရိုက်တာများကို ထုတ်ပယ်ခွင့်ရှိကြသည်။

ထိုအပြင် အထွေထွေအစည်းအဝေးနည်းတူ ဒါရိုက်တာအဖွဲ့ကို ဖိတ်ခေါ်ရမည့်သူများ၊ ဖိတ်ခေါ်ရန် နည်းလမ်းနှင့် အခါန်ကာလများ၊ ဆုံးဖြတ်ရမည့် အကြောင်းအရာများ၊ မဖြစ်မနေတက်ရောက်ရမည့်ဦးရေး၊ ဆုံးဖြတ်ရမည့်စုနှစ်းများ၊ တရာ်တာတမ်းဖြင့် ဆုံးဖြတ်ခြင်း၊ TV Conference ကျင်းပခြင်းတို့ကို ခွင့်ပြု၊ မပြုတို့ကို သဘောတူညီထားကြသည်။ (နောင်တွင် ဖော်ပြုမည့် ၃။ (၃) ငြင်းပယ်ပိုင်ခွင့်၏ ပြောန်းချက်ကိုလည်း လေ့လာစေချင်ပါသည်။)

(က) မန်နေးဂျင်း ဒါရိုက်တာ

မန်နေးဂျင်း ဒါရိုက်တာအား ဖက်စပ်ကုမ္ပဏီကို ကိုယ်စားပြုသည့်အခွင့်အရေးပေးအပ်ခြင်း ဖြင့် (ဖက်စပ်ကုမ္ပဏီကိုယ်စား တရာ်တာတမ်းများပေါ်တွင် မန်နေးဂျင်းဒါရိုက်တာမှ လက်မှတ်ရေးထိုးခြင်း) ဖက်စပ်ကုမ္ပဏီဒါရိုက်တာအဖွဲ့မှ မန်နေးဂျင်းဒါရိုက်တာအား ရွေးချယ်သည်။

ဖက်စပ်သဘောတူညီချက်တာချုပ်တွင် ကိုယ်စားပြုမည့်ပုဂ္ဂိုလ်အရေအတွက်၊ ရွေးချယ်ပိုင်ခွင့်နှင့် ယင်းအခွင့်အရေးများကို သဘောတူထားကြသည်။ အခြေအနေကိုလိုက်၍ တစ်ဦးထက်ပိုသော ကိုယ်စားပြုမည့် ပုဂ္ဂိုလ်ကို ရွေးချယ်မှုလည်းရှိသည်။ ထိုသို့သော အခြေအနေတွင် တစ်ဦးတည်းက ဖက်စပ်ကုမ္ပဏီကို ကိုယ်စားပြုနိုင်မှ ရှိ၊ မရှိ၊ ကိုယ်စားပြုသူနှစ်ဦး၏ ပူးတွဲလက်မှတ် မပါရှိပါက ဖက်စပ်ကုမ္ပဏီကို ကိုယ်စားပြုနိုင်၊ မပြုနိုင် တို့ကို ရှင်းလင်းသိသာစွာ သဘောတူထားရမည်ဖြစ်သည်။

(ဟ) စာရင်းစစ်များ

ဖက်စပ်ကုမ္ပဏီ၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်း၊ အသီးသီးသည် ဖက်စပ်ကုမ္ပဏီကပင် ပြုလုပ်ရမည်ဖြစ်သော်လည်း ငါးကို ပညာရှင်များ၏ ရူတောင့်မှ စိစစ်ခြင်းကိုလုပ်ဆောင်သူ သည် စာရင်းစစ်များပင်ဖြစ်သည်။

မှတ်ချက် - စာရင်းစစ်ကို ရွေးချယ်ခြင်း

နိုင်ငံဌားရင်းနှင့်မြှုပ်နည်းသူနှင့် ဖက်စပ်လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံဌားရင်းနှင့်မြှုပ်နည်းသူများသက်တွင် နိုင်ငံတကာစံနှစ်းဖြင့် ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို စိစစ်ရန်လိုအပ်သဖြင့် အပြည်ပြည်ဆိုင်ရာ တွင် ထင်ရှားသည့် စာရင်းစစ်အဖွဲ့အစည်းများ (သို့မဟုတ် ယင်းတို့နှင့် ပူးပေါင်းထားသော ပြည်တွင်းအဖွဲ့အစည်းများ) ကို ခန့်အပ်ခြင်းများကို အများဆုံးတွေ့မြင်နိုင်သည်။

(၁) ငြင်းပယ်ပိုင်ခွင့် နှင့် Deadlock

(က) ငြင်းပယ်ပိုင်ခွင့်

အထက်ပါခေါင်းစဉ် ၃။ (၂) သည် စီမံအုပ်ချုပ်မှု၏ အခြေခံဖွဲ့စည်းမှုဖြစ်ပြီး ကုမ္ပဏီများ ဥပဒေကို အခြေခံကာ အစရှုယ်ယာတစ်ဝက်ကော် ပိုင်ဆိုင်သူများက အခြေခံအားဖြင့် အကြောင်းအရာအများစုံကို ဆုံးဖြတ်နိုင်သည်။ သို့ဖြစ်ပါက အေားကျွန်းရှိသည့် တစ်ဖက်သူများသည် စီမံခန့်ခွဲမှုများကို ပါဝင်ဆောင်ရွက်ရန် ပဲယဉ်းပေသည်။ ထို့ကြောင့်

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

နှစ်ဦးနှစ်ဖက် သဘောတူညီပါက ကုမ္ပဏီများဥပဒေအရ မည်သို့ပင်ဆိုစေကာမူ ယင်း ဥပဒေအရ သတ်မှတ်ထားသည့် ဆုံးဖြတ်ချက်ချရာတွင် လိုအပ်သောအချက်များကို ပြည့်ဖို့သော်ကြားလည်း ဆုံးဖြတ်ချက်မချခိုင်ဘဲ အဗြားဖက်စပ်လုပ်ငန်းရုပ်ယာရှင်များ၏ သဘောတူညီမှုလည်း လိုအပ်သည်ဟုသော စနစ်ကို ထည့်သွင်းခြင်းများလည်းရှိနိုင် သည်။ ထိုသို့သော စနစ်သည် ငြင်းပယ်ပိုင်ခွင့် (Veto Right သို့မဟုတ် Reserved Matter ဟု ခေါ်ခေါ်ကြသည်) ဖြစ်သည်။ ထိုအခွင့်အရေးကို (က) အစရုပ်ယာရှင်များ၏ အထွေထွေအစဉ်းအဝေးများ၊ (ခ) ဒါရိုက်တာများဘုတ်အဖွဲ့ သို့မဟုတ် (ဂ) ယင်းနှစ်ရပ် စလုံးတွင် သတ်မှတ်နိုင်သည်။

အောက်တွင် ဖက်စပ်သဘောတူစာချုပ်၏ ငြင်းပယ်ပိုင်ခွင့်ဆိုင်ရာ အပိုဒ်ကို ဥပမာ အဖြစ်တင်ပြထားသည် -

None of the Reserved Matters for [Shareholders' Meeting / BOD Meeting] may be included in the business to be transacted at a [Shareholders' Meeting / BOD Meeting] in any notice given pursuant to Section X except with the prior written approval of each Party.

သက်ဆိုင်သော အရေးကြီးသည့်အကြောင်းအရာများကို ပါဝင်သူများ၏ သဘောတူညီ မှုဖြင့် ဆုံးဖြတ်နိုင်ကြောင်းကို အောက်ပါသူများဖြင့် ဖော်ပြပါသည် -

- ✓ ဖွစ်ည်းပုံအခြေခံစည်းမျဉ်းကို ပြင်ဆင်ခြင်း;
- ✓ အစရုပ်ယာများကို ထုတ်ဝေခြင်း;
- ✓ မတည်ငွေများ မြှင့်တင်ခြင်းနှင့် လျှော့ချခြင်း;
- ✓ (သတ်မှတ်ထားသော ငွေပမာဏထက်ပိုသော) ဈေးယူခြင်းနှင့် အာမခံခြင်း;
- ✓ (သတ်မှတ်ထားသော ငွေပမာဏထက်ပိုသော) ပစ္စည်းဥစ္စာများကို ရောင်းချခြင်း;
- ✓ လုပ်ငန်းများပေါင်းစပ်ခြင်း စသည် လုပ်ငန်းများပြောင်းလဲခြင်း;
- ✓ ကုမ္ပဏီအားဖျက်သိမ်းခြင်းနှင့် စာရင်းရှင်းလင်းခြင်း။

(ခ) Deadlock ကို ဖြေရှင်းခြင်း

ငြင်းပယ်ပိုင်ခွင့်ကို လက်တွေ့အကောင်အထည်ဖော်ခြင်းကြောင့် ယင်းအရေးကြီးသော အကြောင်းအရာနှင့်စပ်လျဉ်း၍ ဖက်စပ်လုပ်ငန်း လုပ်ဆောင်သူတို့၏ သဘောထားများ ဆက်လက် ကွဲလွှာနေပါက ဖက်စပ်ကုမ္ပဏီ၏ အရေးကြီးသော အကြောင်းအရာကို အဆုံးအဖြတ်ပေးနိုင်ခြင်း မရှိဘဲဆောင်ရွက်မှုများရပ်တန်းသွားနိုင်သည့် အခြေအနေများ၏ လာခြင်းကို Deadlock ဟုခေါ်သည်။ ထိုသို့သော အခြေအနေဖြစ်ပေါ်လာပါက ကုမ္ပဏီ၏ စီမံခန့်ခွဲများသည် အလွန်ခဲယဉ်း လာမည်ဖြစ်သောကြောင့် ယင်းကိုဖြေရှင်းနိုင်ရန် ဖက်စပ် သဘောတူညီချက်စာချုပ်တွင် ကြိုတင်၍ ဆုံးဖြတ်ထားရန်မှုလည်း အလွန်အရေးကြီးမည် ဖြစ်သည်။

မှတ်ချက် - Deadlock ကို ဖြေရှင်းခြင်းနည်းလမ်းများ (သာကေ)

အဆင့် (၁)- သတ်မှတ်ထားသည့် ကာလတစ်ခုအတွင်း လေးလေးနှင်းနှင်း ဖြေရှင်းခြင်း။
စာချုပ်ချုပ်ဆိုသူများ ဖြေရှင်းနိုင်ခြင်းမရှိပါက

အဆင့် (၂)- နှစ်ဦးနှစ်ဖက်မှ ရာထူးကြီးမြင့်သောသူများအကြေား လေးလေးနှင်း ဖြေရှင်းခြင်း။
စာချုပ်ချုပ်ဆိုသူများ ဖြေရှင်းနိုင်ခြင်းမရှိပါက

အဆင့် (၃)

- (က) အစုရှယ်ယာများကို တစ်ဖက်မှ အခြားတစ်ဖက်သို့ လွှဲပြောင်းခြင်း သို့မဟုတ်
- (ခ) ဖက်စပ်ကုမ္ပဏီကို ဖျက်သိမ်းခြင်း။

(၄) မတည်ငွေထော်မှု ထည့်ဝှက်ခြင်း

လုပ်ငန်းများကို တိုးချဲ့ခြင်းနှင့် ဈေးကွက်ပြောင်းလဲခြင်းတို့ကြောင့် ယခင်မျှော်မှန်း မထားသော ရင်းနှီးငွေများလိုအပ်ခြင်းသည် ဖက်စပ်လုပ်ငန်း ကုမ္ပဏီများတွင် ပေါ်ပေါက်လာနိုင်သည်။ ထိုသို့ သော အခြေအနေများတွင် မည်သို့မည်ပုံ ရင်းနှီးငွေများအား ရယူမည်ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ ကြိုတင်သတ်မှတ်ထားရန် လိုအပ်သည်။

ဖက်စပ်သဘောတူညီချက်စာချုပ်တွင် ပါဝင်သူများက ရင်းနှီးငွေများအားထပ်မံ ဖြည့်သွင်းရမည့် နည်းလမ်းဖြစ်ပါက ဖက်စပ်လုပ်ငန်းလုပ်ဆောင်သူများ၏ ရှိရင်းစွဲ အရင်းအနှီး အချို့ကျ (on a pro-rata basis) ဖြင့် ရင်းနှီးငွေများအား ထပ်မံဖြည့်သွင်းရမည်ဟု သတ်မှတ်ထားခြင်းကို အများ ဆုံးတွေ့ရသည်။

မှတ်ချက် - ရင်းနှီးငွေများအားထပ်မံဖြည့်သွင်းခြင်းဆိုင်ရာ အပြင်းပွားမှုများဖြစ်ပေါ်နိုင်ခြင်း

ရှိရင်းစွဲ အရင်းအနှီးအချို့ကျ ရင်းနှီးငွေများအားထပ်မံဖြည့်သွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များ ရှိသည့် အခြေအနေတွင်လည်း တစ်ဖက်မှပါဝင်သူက ရင်းနှီးရန်အလိုကြာ ငွေကြေားအင်အား မရှိသော အခြေအနေများလည်းရှိလာနိုင်သည်။ ထိုသို့သောအခြေအနေကို ကြိုတင်မျှော်မှန်း၍ အခြား တစ်ဖက်မှ ပါဝင်သူကသာ ရင်းနှီးငွေများအားထပ်မံဖြည့်သွင်းစေရန် သတ်မှတ်နိုင်သော်လည်း ထိုသို့သော အခြေအနေတွင် ရှိရင်းစွဲအရင်းအနှီးအချို့များ ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့ကြောင့် အစုရှယ်ယာ ကုမ္ပဏီအနေဖြင့် စီမံအုပ်ချုပ်မှ စသည်တို့ကိုလည်း အကျိုးသက်ရောက်သွားနိုင်သည်။ ယင်း သက်ရောက်မှုကို အခြားတစ်ဖက်က မနှစ်ဖြူသော အခြေအနေမျိုးတွင် အပြင်းပွားမှု၏ အကြောင်းအရင်းတစ်ခု ဖြစ်လာနိုင်ပေသည်။

(၅) အစုရှယ်ယာများလွှဲပြောင်းခြင်း၏ ကန့်သတ်ချက်အသီးသီး

ဖက်စပ်ကုမ္ပဏီသည် ဖက်စပ်လုပ်ငန်းဆောင်ရွက်သူအခြင်းချင်း၏ ယုံကြည်မှုအပေါ် မှတည်၍ ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် ဖက်စပ်သဘောတူစာချုပ်ကာလအတွင်း ဖက်စပ်လုပ်ငန်းဆောင်ရွက်သူအသီးသီးက ပိုင်ဆိုင်သည့် ဖက်စပ်ကုမ္ပဏီ၏ ရုယ်ယာကို အခြားသူသို့

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

လွှဲပြောင်းခြင်းသည် အခြေခံအားဖြင့် မျှော်မှန်းထားခြင်းမရှိပေ။ ထို့ကြောင့် တစ်ဖက်၏ သဘောတူညီမှ မရှိပါက လွှဲပြောင်းနိုင်ခြင်းမရှိစေရဟု သတ်မှတ်ထားသည်ကို အများဆုံး တွေ့မြင်နိုင်သည်။

သို့သော အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ဖက်စပ်လုပ်ငန်းဆောင်ရွက်သူ နှစ်ညီးနှစ်ဖက်၏ အတွေးအခေါ်များပြောင်းလဲလာသောကြောင့် တစ်ခါတစ်ရု လွှဲပြောင်းခြင်းကို ခွင့်ပြုခြင်းလည်း ရှိနိုင်သည် (ဥပမာ - ဖက်စပ်သဘောတူစာချုပ်ချုပ်ဆိုပြီးနောက် (၅)နှစ် ကျော်လွှန်ပါက လွှဲပြောင်းနိုင်သည် စသည်ဖြင့်)။ ထိုသို့သော အခြေအနေတွင် အခြားသူသို့ လွှဲပြောင်းမှု မတိုင်ငင် တူညီသောစည်းကမ်းချက်ဖြင့် တစ်ဘက် ဖက်စပ်လုပ်ငန်းတွင်ပါဝင်သူအား ဝယ်ယူခွင့် ပေးရန် တာဝန်အဖြစ် သတ်မှတ်ဆုံးဖြတ်ထားခြင်းကို သာမန်အားဖြင့် တွေ့မြင်နိုင်သည် (တစ်နည်အားဖြင့် ပထမအမြင်းပထမပိုင်ခွင့် First Refusal Right)။ ထိုအပြင် ဖက်စပ်ဆောင်ရွက်သူတစ်ဖက်က စာချုပ်ကို ချီးဖောက်ခွဲပါက ယင်းသို့ ချီးဖောက်မှု အပေါ် ပြစ်အက်အဖြစ် ချီးဖောက်ခြင်းမရှိသူအား အခွင့်အရေး ပေးအပ်လေ့ရှိသည်။

- (c) Put Option - မိမိပိုင်ဆိုင်ထားသောအစုရယ်ယာကို စာချုပ်ချီးဖောက်သူအား ရောင်းချရန် ကမ်းလှမ်းခွင့်ဖြစ်သည်။ သာမန်အားဖြင့် ပိုင်ဆိုင်ထားသော ရှယ်ယာကို သတ်မှတ်ထားသည့် အတိုင်း သင့်လော်သောချေးနှုန်းဖြင့် သတ်မှတ်ထားသော ငွေပမာဏထက် ပိုတင်ထားသည့် ငွေပမာဏ (ဥပမာ - ၁၂၀ ရာရိုင်နှုန်း) ဖြင့် ရောင်းချမှု ကမ်းလှမ်းခြင်းဖြစ်သည်။
- (j) Call Option - စာချုပ်ချီးဖောက်သူကပိုင်ဆိုင်သော အစုရယ်ယာကို ဝယ်ယူနိုင်သည့် အခွင့်အရေးဖြစ်သည်။ သာမန်အားဖြင့် ပိုင်ဆိုင်ထားသော ရှယ်ယာကို သတ်မှတ်ထားသည့်အတိုင်း သင့်လော်သောချေးနှုန်းဖြင့် သတ်မှတ်ထားသော ငွေပမာဏထက် လျှော့ထားသည့် ငွေပမာဏ (ဥပမာ - ၈၀ ရာရိုင်နှုန်း) ဖြင့် ဝယ်ယူနိုင်သည်။ ထိုအပြင် အထက်ပါ ၃။ (၇) (ခ) Deadlock ကိုဖြေဖြောက်နည်းအဖြစ် ပါဝင်သူတစ်ဦး တစ်ယောက်က Put Option သို့မဟုတ် Call Option ကို ဆုံးဖြတ်ခြင်းများလည်းရှိနိုင်သည်။

မှတ်ချက် - အစုရယ်ယာ၏ ငွေပမာဏကို တွက်ချက်နည်း

အစုရယ်ယာ၏ သင့်လော်သောတန်ဖိုးနှင့်စပ်လျဉ်း၍ နိုင်ငံတကာအနေဖြင့် အသိအမှတ်ပြုထားသော တွက်ချက်နည်းများရှိသည်။ ထိုသို့သောတွက်ချက်နည်းများသည် အဆင့်မြင့် ကျမ်းကျင်သူများကို လိုအပ်သဖြင့် Financial Advisor နှင့် အပြည်ပြည်ဆိုင်ရာတွေ့ကျော်ကြားသောစာရင်းစစ်များ စသည့် ကျမ်းကျင်သူများက တွက်ချက်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်ကို အများဆုံး တွေ့ရှိသည်။

(၆) ပါဝင်သူအသီးသီးတို့၏ တာဝန်များ

အထက်တွင်ဖော်ပြထားသော ၁။ (၇) အရ ဖက်စပ်လုပ်ငန်းသည် ဖက်စပ်လုပ်ငန်းဆောင်ရွက်သူ များက မိမိတို့၏ အားနည်းချက်ကို အခြားတစ်ဖက်၏ ကျမ်းကျင်မှုဖြင့် ဖြည့်ဆည်းပေးနိုင်ရန် မျှော်မှန်းထားသည့်အလောက် ဖက်စပ်လုပ်ငန်းဆောင်ရွက်သူအသီးသီးက ယင်းဖက်စပ်လုပ်ငန်းကို ဆောင်ရွက်ရာတွင် လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းဆောင်တာများကို ဖက်စပ်သဘောတူညီချက်စာချုပ်တွင် ရှင်းလင်းစွာရေးသားထားသည်။

အထက်တွင်ဖော်ပြထားသော ၁။ (၄) နည်းတူ ဖက်စပ်လုပ်ငန်းကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်းဆောင်ရွက်သူတို့အကြား ချပ်ဆိုကြသည့် ဆက်စပ်စာချုပ်အမျိုးမျိုး နည်းပညာ၊ Brand လိုင်စင်စာချုပ်၊ မြေတားစာချုပ်၊ ကျမ်းကျင်ဝန်ထမ်းများလာရောက်လုပ်ကိုင်စေခြင်းဆိုင်ရာ စာချုပ်၊ ငွေချေးစာချုပ် စသည်တို့ကို ချပ်ဆိုမည့်အကြောင်းအရာများလည်း ထည့်သွင်းရေးသားလေးရှိကြသည်။

(၇) လုပ်ငန်းယဉ်ပြိုင်မှုကိုရှောင်ရှားစေခြင်း

ဖက်စပ်လုပ်ငန်း၏ သဘောသဘာဝအရ ဖက်စပ်လုပ်ဆောင်သူများသည် ဖက်စပ်လုပ်ငန်းကုမ္ပဏီ၏ လုပ်ငန်းတိုးတက်မှုအခွင့်အလမ်းကို လုပုံသကဲသို့ ဖြစ်စေမည့် ဖက်စပ်လုပ်ငန်းနှင့် ယဉ်ပြိုင်သောလုပ်ငန်းများကို လုပ်ဆောင်ခြင်းမှ တားမြစ်သည့် သဘောတူခြင်း (Non-Competition) စာချုပ်ကို ချပ်ဆိုကြခြင်းသည် ဖက်စပ်သဘောတူညီချက် စာချုပ်ကာလအတွင်း သင့်လော်သော တားမြစ်ချက်ဖြစ်သည်ဟု ဆိုနိုင်သည်။

ထိုအပြင် အကယ်၍ ဖက်စပ်သဘောတူညီချက်စာချုပ် ပြီးဆုံးပြီးသည့် နောက်နေ့တွင် ချက်ချင်း ဖက်စပ်လုပ်ငန်းလုပ်ဆောင်သူအသီးသီးတို့အား ယဉ်ပြိုင်လုပ်ငန်းများအား အသီအမှတ် ပြုလိုက်မည်ဆိုပါက ဖက်စပ်ကုမ္ပဏီထံ ပေးအပ်ထားသော အသီပညာ၊ အတတ်ပညာများကို တစ်စက်အား အသုံးပြုစေသော အခြေအနေများ ဖြစ်လာနိုင်သည်။ ထိုသို့သော ဖြစ်နိုင်ချများကို ဖယ်ရှားရန်အလိုင်း ဖက်စပ်သဘော တူညီချက်စာချုပ်ပြီးဆုံးသွားသည့် နောက်ပိုင်းတွင်လည်း သတ်မှတ်ထားသောကာလအတွင်းတွင် ယဉ်ပြိုင်လုပ်ငန်းကို လုပ်ဆောင်ခြင်းမှရောင်ရှားရမည့် တာဝန်ဆက်လက်တည်မြှောင်းရန် သဘောတူကြသည်ကိုလည်း တွေ့မြင်နိုင်သည်။ ယင်းသို့သော သဘောတူညီမှုသည် နိုင်ငံတကာတွင် သာမန်အားဖြင့် လက်တွေ့ကျင့်သုံးလျက်ရှိသည်။¹⁵

(၈) ဖက်စပ်လုပ်ငန်းကို ပျက်ပြုယ်စေခြင်း

ဖက်စပ်လုပ်ငန်းကို ပျက်ပြုယ်စေခြင်းနှင့်စပ်လုပ်ငန်းရှုံးရှုံးလည်း ဖက်စပ်သဘောတူညီချက် စာချုပ်တွင် စည်းကမ်းချက်အဖြစ်ထည့်သွင်းလေ့ရှိသည်။

စာချုပ်ချုပ်ဆိုထားသည့်အတွက် နှစ်ဦးနှစ်ဖက်သဘောတူညီမှုဖြင့် ဖက်စပ်သဘောတူညီချက် စာချုပ်ကို ပြီးဆုံးစေနိုင်သည်။ ထိုအပြင် အစိုးရထုမှ ခွင့်ပြုမိန့် စသည်တို့ဖြင့် လုပ်ဆောင်နေသော လုပ်ငန်းဖြစ်ကာ ယင်းခွင့်ပြုမိန့်ရရှိသည့်ကာလပါရှိနေလျှင် ယင်းကာလ ပြီးဆုံးပါက ယင်း ဖက်စပ်သဘောတူညီချက်စာချုပ်လည်း ပြီးဆုံးသည်ဟုသော သဘောတူညီမှုများလည်းရှိပေးသည်။

ထိုအပြင် အထက်ပါ ၃။ (၃) ၏ Deadlock အခြေအနေတစ်ရပ်တွင် သို့မဟုတ် အထက်ပါ ၃။ (၅) ပါအတိုင်း ဖက်စပ်သဘောတူညီချက်စာချုပ်ချိုးဖောက်ခြင်း အခြေအနေတွင် သို့မဟုတ် အထက်ပါ ၃။ (၅) ပါအတိုင်း First Refusal Right အရ အစုရယ်ယာဝယ်ယူခြင်း အခြေအနေတွင် ဖက်စပ်ပါဝင်သူသည် Call Option/Put Option တို့ကို ကျင့်သုံးခြင်းဖြင့် ဖက်စပ်သဘောတူညီချက် စာချုပ်ကိုလည်း ပြီးဆုံးစေခြင်းများလည်း ရှိနိုင်သည်။

¹⁵ ထိုသို့သောစာချုပ်အရ ကန်သတ်မှုသည် နိုင်ငံအလိုက် သက်ဆိုင်ရာဥပဒေများနှင့် ဆန်ကျင်နေစွာ့ကြောင်း ပြောဆိုမှုများလည်းရှိသည်။

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေချေထောင့်မှ လေ့လာခြင်း

အခန်း (၁၃) ကုမ္ပဏီများ ပေါင်းစပ်ခြင်းနှင့် ဝယ်ယူခြင်းဆိုင်ရာ အခြေခံများ


၁။ Mergers and Acquisitions (M&A) ဆိုသည်မှာ

Mergers and Acquisitions (M&A) ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာ သို့မဟုတ် ပိုင်ဆိုင်သော ပစ္စည်းဥစ္စကို အခြားကုမ္ပဏီတစ်ခုက ဝယ်ယူခြင်းကို ဆိုလိုသည်။

အရောင်းအဝယ်ပြုလုပ်မည့်ပစ္စည်းသည် ထုတ်ဝေပြီးသားအစုရှယ်ယာဖြစ်ပါက ရှိရင်းစွဲ အစုရှယ်ယာရှင်ထံမှ အစုရှယ်ယာကို လွှာပြောင်းရယူရမည်ဖြစ်ပြီး၊ အသစ်ထုတ်ဝေရမည့် အစုရှယ်ယာ ဖြစ်ပါက ထုတ်ဝေမည့်ကုမ္ပဏီထံမှ အစုရှယ်ယာသစ်ကို ထုတ်ဝေပေးမည်ဖြစ်သည်။ အစုရှယ်ယာ လွှာပြောင်းခြင်းနှုန်းများကို အောက်တွင် ရှင်းလင်းဖော်ပြထားသည် -

{Chart A} အစုရှယ်ယာလွှာပြောင်းခြင်း - သာမန်အားဖြင့် အသုံးပြုနေသည့် M&A နည်းလမ်း


ဥပမာ - ကုမ္ပဏီ T မှ ထုတ်ဝေထားသော အစုရှယ်ယာအားလုံးကို ပိုင်ဆိုင်သည့် ကုမ္ပဏီ A က ယင်းအားလုံးကို B အားလွှာပြောင်းပေးခြင်း



M&A သည် ဖက်စပ်လုပ်ငန်းနှင့်ကွဲပြားသည်။ M&Aသည် ရောင်းသူနှင့် ဝယ်သူတို့၏ တစ်ဦးချင်းအလိုက် တစ်ကြိမ်တစ်ခါ ရောင်းဝယ်ခြင်းသာ ဖြစ်သည်။ ဖက်စပ်လုပ်ငန်းသည် တစ်ဦးထက်ပိုသော ပါဝင်သူများက စဉ်ဆက်မပြတ် လုပ်ငန်းကို ပူးပေါင်းဆောင်ရွက်နေခြင်းကို ဆိုလိုသည်။

{Chart B} M&A ≠ ဖက်စပ် (Joint Venture: JV)

- ✓ M&A: တစ်ညီးချင်း တစ်ခါတည်း ရောင်းဝယ်မှု
- ✓ JV: ကုမ္ပဏီတွင်ပါဝင်သူများနှင့် စဉ်ဆက်မပြတ်လုပ်ကိုင်ဆောင်ရွက် နေသော လုပ်ငန်း



M&A လုပ်ဆောင်ခြင်းသည် ရောင်းသူဝယ်သူနှင့်သာက်လုံးအတွက် အောက်ပါကောင်းကျိုးများရှိ သောကြောင့်ဖြစ်သည် -

ဝယ်သူ	ရောင်းသူ
<ul style="list-style-type: none"> ✓ ငွေဖြင့်အခါန်ကို ဝယ်ယူခြင်း (M&A လုပ်ဆောင်ခြင်းသည် ကုမ္ပဏီအသစ် ထူထောင်ခြင်း သို့မဟုတ် လုပ်ငန်းသစ် စတင်ခြင်း ထက်ပို၍လျင်မြန်စွာ ပြီးမြောက် စေသည်။) ✓ လက်ရှုအသုံးပြန်သောမြေ သို့မဟုတ် အဆောက်အအုံများ ဝယ်ယူခြင်း (အဆောက်အအုံ အသစ်ဆောက်လုပ်ခြင်း ဖြင့် နှင့်ယူလ်ခြင်း) ✓ အလုပ်သမားများသည် ရည်ညွှန်းကုမ္ပဏီ တွင် အလုပ်လုပ်ကိုင်လျှက်ရှိခြင်း ✓ ရောင်းသူ နှင့် ဝယ်သူ ဆက်ဆံမှု တည်ရှိပြီး သား ဖြစ်ခြင်း ✓ သက်ဆိုင်ရာ အာကာပိုင်များထံမှ ခွင့်ပြုမိန့် ခွင့်ပြုချက် များရရှိထားပြီးဖြစ်ခြင်း 	<ul style="list-style-type: none"> လုပ်ငန်းကို ငွေကြေးအဖြစ်ပြောင်းလဲခြင်း၊ ယင်းလုပ်ငန်းကို အခြားသူအား ယုံကြည်အပ်နဲ့ ထားနိုင်ခြင်း။ ဥပမာ - လုပ်ငန်းထူထောင်သူက အလုပ်မှ အနားယူခြင်း

ရောင်းသူဝယ်သူနှင့်သာက်လုံးအတွက် ကောင်းကျိုးနှင့်စပ်လျဉ်း၍ M&A လုပ်ဆောင်ရာတွင် အစုရှယ်ယာတန်ဖိုးတွက်ချက်ခြင်းကို Chapter 12 ၏ မှတ်ချက် - အစုရှယ်ယာ၏ ငွေပမာဏကို တွက်ချက်နည်းတွင် ကြည့်နိုင်ပါသည်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

၂။ M&A လုပ်ဆောင်ပုံ အဆင့်ဆင့်

(၁) အဆင့်ဆင့်ပြုပုံ

{Chart C}



(၂) ဥပဒေပိုင်းဆိုင်ရာ စီစဉ်ခြင်း (Due Diligence)

Due Diligence ဆိုသည်မှာ ဝယ်သူက ရည်ညွှန်းကုမ္ပဏီအား သင့်လောက်သည့် လုပ်ငန်းတန်ဖိုး ဖြတ်နိုင်ရန် ယင်းကုမ္ပဏီ နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများကို စစ်ဆေးခြင်း၊ စာဖြင့်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း ဖော်စွမ်းများမေးမြန်းခြင်း၊ စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် အခြေအနေအရပ်ရပ်ကို သိမ်းနိုင်ရန် စီစဉ်ခြင်းဖြစ်သည်။ အထူးသဖြင့် အချက်များကို စီစဉ်ရန် လုပ်ဆောင်ခြင်းဖြစ်သည် -

- ✓ ဝယ်ယူရန် သင့်/မသင့်
- ✓ ဝယ်ယူမည့်တန်ဖိုး သင့်မြတ်မှ ရှိ/မရှိ
- ✓ ဝယ်ယူပြီးနောက် လုပ်ဆောင်မည့် လုပ်ငန်းများကို အနောင့်အယုက်ဖြစ်စေနိုင်မှုများ ရှိ/မရှိ။

သို့ရာတွင် ဥပဒေပိုင်းဆိုင်ရာ စီစဉ်ခြင်းသည် တာဝန်တစ်ခုမဟုတ်ဘဲ ရောင်းသူ၏ ဆန္ဒဖြင့် ပူးပေါင်းဆောင်ရွက်မှုကိုရယူ၍ လုပ်ဆောင်ခြင်းသာဖြစ်သည်။ ထိုအပြင် လျှို့ဝှက်သတင်းအချက် အလက်များကို ထိန်းသိမ်းရန်နှင့် ယင်းသတင်းအချက်အလက်များအား ဥပဒေပိုင်းဆိုင်ရာ စီစဉ်ခြင်းအတွက်သာ ရယူခြင်းဖြစ်သည့် (NDA) ကို ကြိုတင်ချုပ်ဆို၍ M&A ကို

အောင်မြင်စေရန် ကုမ္ပဏီ၏ အသေးစိတ်သတင်းအချက်အလက်များကို စိစစ်ခြင်းသည် အပြည်ပြည်ဆိုင်ရာ၏ ထုံးစံဖော်ပြီး ကုမ္ပဏီ၏ လျှို့ဝှက်ချက်များကို နီးယူနေခြင်းမဟုတ်ပါ။ အထက်ပါ စိစစ်မှု၏ ရလဒ်ကြောင့် M&A ပြုလုပ်ရန် ရပ်ဆဲလိုက်ခြင်းမှာ ယင်း၏ သဘောဝတ်ခုပ် ဖြစ်သည်။

၃။ အစုရှယ်ယာ လွှဲပြောင်းခြင်းဆိုင်ရာ စာချုပ် (Share Purchase Agreement: SPA) ၏ Standard နမူနာပုံစံ ဖွဲ့စည်းပုံ

အစုရှယ်ယာ လွှဲပြောင်းခြင်းဆိုင်ရာ စာချုပ် (Share Purchase Agreement: SPA) ၏ Standard နမူနာပုံစံ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည် -

- ✓ နိဒါန်း
- ✓ အဓိကယ်ဖွင့်ဆိုချက်
- ✓ အစုရှယ်ယာ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူညီချက်
- ✓ Conditions Precedent
- ✓ Closing date
- ✓ Representations & Warranties
- ✓ Covenants
- ✓ လော်ကြား (Indemnification)
- ✓ သာမန်စည်းကမ်းချက်များ

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

အခန်း (၁၄)

အပြည်ပြည်ဆိုင်ရာ စီးပွားရေးအငြင်းပွားမှုများဖြေရှင်းပုံအကျဉ်း

၁။ အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ နည်းလမ်းကို ရွှေ့ချယ်ခြင်း

- (၁) ဖြန့်ဖြေခြင်း
- (၂) အနညာတာ စီရင်ခြင်း (Arbitration)
- (၃) တရားစွဲဆိုခြင်း။

သာမဏ်အားဖြင့် အပြည်ပြည်ဆိုင်ရာအငြင်းပွားမှုများသည် အနညာတာစီရင်ခြင်း သို့မဟုတ် တရားစွဲဆိုခြင်းကို အငြင်းပွားခြင်း၏ နောက်ဆုံးအဆင့်အဖြစ် အသုံးပြုလျက်ရှိသည်။

မှတ်ချက် - တရားရုံးမဟုတ်သော အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ အဖွဲ့အစည်းများကို ရွှေ့ချယ်ခြင်း၏ အကြောင်းအရင်း

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှု ပေါ်ပေါက်သည့်အခါ အငြင်းပွားသူ တစ်ဖက်သည် ကျိုးအခြားတစ်ဖက်၏နိုင်ငံရှိ တရားရုံး၏ တရားစွဲဆိုခံရမည်ဆိုပါက မိမိနိုင်ငံ၏ တရားရုံး မဟုတ်သဖြင့် မမှန်မကန် အမိန့်ချမှတ်ခံရနိုင်သည်ဟုသော စိုးရိမ်ကြောင့်ကြများ ရှိလာကြသည်။ တစ်ဖန် ယင်းတရားရုံး တည်ရှိသည့် နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာ ဥပဒေများကို ကောင်းမွန်ပြီးပြည့်စုံစွာ ပြောန်းထားမှုများ မရှိခြင်း၊ ယင်းတရားရုံးတွင် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း အတွေ့ အကြံနှင့် စီရင်ထုံးများ မပြည့်စုံပါက၊ လွန်စွာရှုပ်ထွေးလှသော အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်း ဝယ်ရေးနှင့်စပ်လျဉ်း၍ သင့်မြတ်သွေးလှသော အမိန့်များချမှတ်နိုင်မည်လောဟုသည့် သံသယများ ရှိတတ်ကြသည်။ ထိုအပြင် တရားရုံးသည် သုံးဆင့်ကြားနာစစ်ဆေးခြင်းစသည့် စနစ်များကဲ့သို့ပင် အဆင့်ဆင့်ကြားနာစစ်ဆေး နေမည်ဖြစ်သောကြောင့် အမှုပြီးပြတ်ရန် အချိန်ကြာမြင့်နိုင်သည်ဟုသည့် စိုးရိမ်မှုများ လည်းရှိကြသည်။

မှတ်ချက် - အနညာတာရုံး၏ အားသာချက်များ

အပြည်ပြည်ဆိုင်ရာဖြစ်ခြင်း - the Convention on the Recognition and Enforcement of Foreign Arbitral Awards (New York, 1958) (the "New York Convention") ဖြစ်ခြင်း အပြည်ပြည်ဆိုင်ရာ က အသိအမှတ်ပြုခြင်း၊ အတည်ပြုမိန့် တို့၏ မူဘောင်များဖြင့် ပြည့်စုံခြင်း။

ကြားနေဖြစ်ခြင်း - အနညာတာရုံးကို အငြင်းပွားသူတို့၏ နိုင်ငံနှင့်မသက်ဆိုင်သည့်သူကို ရွှေ့ချယ်နိုင်ခြင်း

ကျမ်းကျင်မှုရှိခြင်း - အများအားဖြင့် ခုံသမဂ္ဂများသည် အပြည်ပြည်ဆိုင်ရာရောင်းဝယ်မှုဆိုင်ရာ အငြင်းပွားမှုများနှင့် စပ်လျဉ်းသည့် ကျမ်းကျင်သူများဖြစ်နေခြင်း

လျှို့ဝှက်ချက်များထိန်းသိမ်းနိုင်ခြင်း - အခြေခံအားဖြင့် အများပြည်သူများက သိရှိကြားနာနိုင်သည့်

တရားရုံးတွင်ပြုလုပ်သော တရားခွဲဆိုခြင်းနှင့် ကွဲပြားခြားနားသောကြောင့် ကုမ္ပဏီ၏ လျှို့ဝှက်ချက်များ ကို ကာကွယ်ထားနိုင်ခြင်း။

မြန်ဆန်ခြင်း - ရုံးအဆင့် တစ်ဆင့်တည်းဖြင့်သာ ပြီးဆုံးပြီး အယူခံခြင်း မဆောင်ရွက်နိုင်သည့်အတွက် အငြင်းပွားမှုကို လျှင်မြန်စွာ ဖြေရှင်းနိုင်သည်ဟု ယူဆနိုင်ခြင်း။

၂။ မြန်ဟန်နိုင်တရားရုံးများနှင့်စပ်လျဉ်း၍ ပြဿနာဖြစ်လာနိုင်သည့် အခြေအနေများ

(၁) မြန်ဟန်နိုင်တရားရုံးများတွင် တရားခွဲဆိုလာပါက ယင်းအမှုကို လက်ခံသင့်ပါသလား။

ထိုအခြေအနေမျိုးတွင် တရားရုံး၏ စီရင်ပိုင်ခွင့်သည် အောက်ပါအချက်များပေါ်တွင် မူတည် သည် -

(၁) နဂါးမူလအနေဖြင့် မြန်ဟန်နိုင်တရားရုံးများတွင် စီရင်ပိုင်ခွင့်အာကာ ရှိပါသလား။

(၂) စီရင်ပိုင်ခွင့်အာကာ ရှိ/မရှိ နှင့် မဆိုင်ဘဲ အမှုသည်တို့မှ အငြင်းပွားမှု၏ အဆုံးအဖြတ်ကို သဘောတူညီထားသည့်အခြေအနေ (အခန်း (၁၅) နှင့် ၁၆ တွင် ဖော်ပြထားသည်)။

(၂) သမွန်တဆိုင်ရာ ပြဿနာများ (အခန်း (၂၁) တွင်ဖော်ပြထားသည်)။

(၃) အခြားအငြင်းပွားမှုဖြေရှင်းသည့်အစွဲအစည်းများ၏ အဆုံးအဖြတ်များကို မြန်ဟန်နိုင်တွင် အသိအမှတ်ပြခြင်း၊ သက်ရောက်စေနိုင်ခြင်း ပြုလုပ်သင့်သည်ဟု ထင်မြင်ယူဆနိုင်ပါသည် -

(၁) နိုင်ငံခြားတရားရုံးများ၏ အမိန့်များဖြစ်ပါက (အခန်း (၁၈) တွင် ဖော်ပြထားသည်)။


(၂) နိုင်ငံခြားအနညာတရားရုံး၏ ဆုံးဖြတ်ချက်ဖြစ်ပါက (အခန်း (၁၇) တွင် ဖော်ပြထားသည်)။

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေချေထောင့်မှ လေ့လာခြင်း

အခန်း (၁၅)

အပြည်ပြည်ဆိုင်ရာ တရားဦးရင်ပိုင်ခွင့်နှင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ သဘောတူညီမှုများ

၁။ မြန်မာနိုင်ငံတရားရုံး၏ ဦးရင်ပိုင်ခွင့်အာကာ



အထက်ပါ နမူနာအမှု ၁၅-က ကဲ့သို့သော တရားမ သိမဟုတ် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုနှင့်စပ်လျဉ်းသည့် ဦးရင်ပိုင်ခွင့်ကို တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၅ မှ ၂၀ တို့တွင် ပြဋ္ဌာန်းထားသည်။

သို့ရာတွင် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးစာချုပ်များတွင် အများအားဖြင့် မြန်မာနိုင်ငံ တရားရုံး မဟုတ်သည့် အေားအာင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ အဖွဲ့အစည်းများကို ရွေးချယ်ကြသည်။ ထို့ကြောင့် တရားမကျင့်ထုံးဥပဒေအရ မြန်မာနိုင်ငံတရားရုံးတွင် ဦးရင်ပိုင်ခွင့်အာကာရှိသော်လည်း ထိုသို့ သော သဘောတူညီမှုများ ထားရှိထားပါက (ဥပမာ - အထက်ပါနမူနာအမှု ၁၅-က တွင် စက်ယဉ်ရားရောင်းဝယ်ရေးစာချုပ်မ ပေါ်ပေါ်လေသည့် အငြင်းပွားမှုများကို Y နိုင်ငံ၏ အနည်းဆုံးတွင်သာ ဖြေရှင်းရမည်ဟု သဘောတူညာထားလျှင်) မြန်မာနိုင်ငံတရားရုံးတွင် ဦးရင်ပိုင်ခွင့်မရှိပေါ်။

မှတ်ချက် - တရားပြိုင်သည် နိုင်ငံခြားကုမ္ပဏီဖြစ်ပါက

တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂၀ (က) နှင့် (ခ) တို့အရ တရားပြိုင်သည် နိုင်ငံခြားကုမ္ပဏီဖြစ်လျှင် ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်ရာအောင်ရှိ မြန်မာနိုင်ငံတရားရုံးတွင် တရားစွဲဆိုရမည်။

လုပ်ငန်းဆောင်ရွက်ရာအောင် မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နေရန် လိအပ်ပြီး¹⁶၊ ယင်းသို့ လုပ်ကိုင်နိုင်ရန်မှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားရန်လည်းလိုအပ်သည်။¹⁷

၂။ အငြင်းပွားမှုဖြေရှင်းရန်နည်းလမ်းများကို နှစ်ဖက်သဘောတူသတ်မှတ်ခြင်း

(က) အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ သဘောတူညီမှုပုံစံများ

ယောဂျာအားဖြင့် သဘောတူညီမှုပြုနိုင်သည့် အငြင်းပွားမှုဖြေရှင်းရန်နည်းလမ်းနှစ်မျိုးရှိသည်။ ငါး နည်းလမ်းများမှာ အောက်ပါတို့ဖြစ်သည် -

(က) အနညာတရုံးတွင် ဖြေရှင်းသည့်နည်းလမ်း

ဥပမာ - အထက်ပါ နမူနာအား ၁၅-က ၅၀ စက်ယွန်ရား ရောင်းဝယ်ရေးဘဏ္ဍာပ်တွင် စာချုပ်မှ ပေါ်ပေါက်လာသော အငြင်းပွားမှုကို third country ဖြစ်သော Y နိုင်ငံ၏ အနညာတရုံးတွင်သာ ဖြေရှင်းရမည်ဟု သဘောတူညီမှု

(ခ) နိုင်ငံခြားတရားရုံးတွင် ဖြေရှင်းသည့်နည်းလမ်း

အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာသဘောတူညီမှု စည်းကမ်းချက်နှင့် တရားဝင်မှု

ပဋိညာဉ်ဥပဒေ ပုဒ်မ ၂၃ တွင် " Every agreement, by which any party thereto is restricted absolutely from enforcing his rights under or in respect of any contract, by the usual legal proceedings in the ordinary tribunals, or which limits the time within which he may thus enforce his rights, is void to that extent." ဟု ပြောန်းထားသည်။

စာချုပ်တွင် အနညာတနည်းဖြင့် ဖြေရှင်းမည်ဟုသည့် သဘောတူညီမှုသည် ထိုပုဒ်မပါရှင်းလင်း ချက်အရတရားဝင်သက္ကားသို့¹⁸၊ နိုင်ငံခြား တရားရုံးများတွင် စွဲဖြေရှင်းမည်ဟုသည့် သဘောတူညီချက် သည်လည်း "Absolute" ဆိုသည့်စကားရပ်နှင့် မဆန့်ကျင်သဖြင့် တရားဝင်သည်ဟု မှတ်ယူနိုင်သည်။

¹⁶ ရှင်းလင်းချက်။ ။ ကော်ပိုရေးရှင်းတရုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ တစ်ခုတည်းသော သို့မဟုတ် ပင်မဖြစ်သော အလုပ်ဌာန ၌ လုပ်ငန်းဆောင်ရွက်သည်ဟု မှတ်ယူရမည်။ ကော်ပိုရေးရှင်းတွင် လက်အောက်ခံအလုပ်ဌာနလည်းရှုပါက ယင်းလက် အောက်ခံအလုပ်ဌာန တည်ရှိရာအောင် ပေါ်ပေါက်သော တရားစွဲဆိုရန်အကြောင်းနှင့်စပ်လျဉ်း၍ ထိုလက်အောက်ခံ အလုပ်ဌာန တည်ရှိရာအောင် လုပ်ငန်းဆောင်ရွက်သည်ဟု မှတ်ယူရမည်။

¹⁷ see, Adrian Briggs, "Private International Law in Myanmar", pp. 24-25.

¹⁸ Exception 1. This section shall not render illegal a contract by which two or more persons agree that any dispute which may arise between them in respect of any subject or class of subjects shall be referred to arbitration, and that only the amount awarded in such arbitration shall be recoverable in respect of the dispute so referred.

Exception 2. -Nor shall this section render illegal any contract in writing, by which two or more persons agree to refer to arbitration any question between them which has already arisen, or affect any provision of any law in force for the time being as to references to arbitration.

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

ယင်းမူသဘောကို Common Law နှင့် Civil Law စနစ်ကျင့်သုံးသည့် နိုင်ငံနှစ်မျိုးလုံးတွင် လက်ခံထားသည်။ ထိုအပြင် ထိုသို့သော သဘောတူညီမှုသည် Public Policy နှင့် ဆန့်ကျင့်နေ၍ ယခုအမှုကို စွဲဆိုခြင်းဖြစ်သည်ဟူသည့် တရားလို၏ လျှောက်ထားချက်များများကို တရားရုံးများက လက်မခံသင့်ပါ။¹⁹

မှတ်ချက် - အငြင်းပွားမှုဖြေရှင်းခြင်းနည်းလမ်းကို သဘောတူညီခြင်းနှင့် လွှမ်းမိုးဥပဒေကို သဘောတူခြင်းတို့၏ ကွားမြေးပုံ

တရားလို၏ (၁) မည်သည့်နိုင်ငံ၏ ဥပဒေသည့် လွှမ်းမိုးဥပဒေ (Governing Law) ဖြစ်သည်ဟူသည့် နှစ်ဦးသဘောတူ သတ်မှတ်ခြင်းနှင့် (၂) အငြင်းပွားမှု ဖြေရှင်းရန်နည်းလမ်းများကို နှစ်ဦးသဘောတူ သတ်မှတ်ခြင်းတို့ကို ခွဲခြားသိမ်းမြင်ရန် အထူးအရေးကြီးသည်။ ထိုသဘောတူညီချက်များကို တရားလို၏ စာပိုဒ် တစ်ခုတည်း သို့မဟုတ် အနီးစပ်ဆုံးတာပိုဒ်များတွင် ဖော်ပြလေ့ရှိသူဖြင့် ယင်းတို့၏ ကွဲပြားမြားစွာ သိရှိနားလည်ရန် လိုအပ်ပေါ်သည်။

(၂) အနညာတာနည်းဖြင့် ဖြေရှင်းရန် သဘောတူညီခြင်း

အနညာတာသဘောတူညီချက်ပါ အကြောင်းအရာနှင့်စပ်လျဉ်း၍ တရားရုံး၌ တရားခွဲဆိုထားသည့် အခါ အငြင်းပွားသူတစ်ဦးဦးက အငြင်းပွားသည့် အဓိကအကြောင်းအရာနှင့်စပ်လျဉ်း၍ စာဖြင့် ရေးသားတင်ပြချက် တစ်စုံတစ်ရာ စတင်တင်သွင်းသည့် အချိန်ထက် နောက်မကျစေသဲ အနညာတစ်ရုံးဖြတ်ခြင်းကို ခံယူစေရေးအတွက် လွှာအပ်ပေးရန် တရားရုံးသို့ လျှောက်ထား နိုင်သည်။ ထိုသို့လျှောက်ထားရာတွင် တရားရုံးသည် အနညာတာသဘောတူညီချက် ပျက်ပြော ကြောင်း၊ အကျိုးမသက်ရောက်ကြောင်း သို့မဟုတ် ဆောင်ရွက်ရန်မဖြစ်နိုင်ကြောင်း မတွေ့ရှိပါက အငြင်းပွားသူများအား အနညာတစ်ရုံးဖြတ်ခြင်းခံယူစေရန် လွှာပြောင်းရသည်။ (အနညာတစ်ရုံးဖြတ်ခြင်းဥပဒေ ပုဒ်မ - ၁၀ (က))



ထိုသို့သောအခြေအနေတွင် တရားရုံးသည် အမှုကိုဆိုင်းင့်ထားရမည် (အနညာတူဥပဒေ ပုဒ်မ - ၁၀ (ယ) ²⁰)။ ယင်းလျှောက်ထားချက်အရ အနညာတစ်ရုံးဖြတ်ခြင်းခံယူရန်လွှာအပ်သည့် အမိန့်ကို အထက်ရုံးသို့ အယူခံမဝင်နိုင်ပေါ် (အနညာတစ်ရုံးဖြတ်ခြင်းဥပဒေ ပုဒ်မ - ၁၀ (င))။ သို့ရာတွင် အနညာတစ်ရုံးဖြတ်ခြင်းခံယူရန်အတွက် လွှာအပ်ပေးရန် လျှောက်ထားချက်ကို ပြောင်းဆိုခဲ့လျှင် ထိုအမိန့်ကို အထက်ရုံးသို့ အယူခံဝင်နိုင်သည်။ (အနညာတစ်ရုံးဖြတ်ခြင်းဥပဒေ - ၁၀ (စ))




တရားရုံးသည် ဆိုင်းင့်မိန်ချမှတ်ရာတွင် အငြင်းပွားသူတို့သည် အနညာတစ်ရုံးတွင် အမှုပြီးဆုံး ပါက ထိုသို့ပြီးဆုံးကြောင်းကို တရားရုံးထံသို့ အသိပေးအကြောင်းကြားစာ ပို့ရမည်ဖြစ်ကြောင်း

¹⁹ see, Briggs, pp. 34.

²⁰ ၁၀။ (ယ) တရားရုံးသည် အနညာတစ်ရုံးဖြတ်ခြင်းခံယူရန် လွှာအပ်ခဲ့ပါက တရားရုံးရုံး တရားခွဲဆိုဆောင်ရွက်မှုများကို ဆိုင်းင့်ထားရန် အမိန့်ချမှတ်ရမည်။

ကိုလည်း တစ်ပါတည်း ဆုံးဖြတ်ရမည်ဖြစ်သည်။ အငြင်းပွဲများသူတို့အနေဖြင့် အနညာတစ်ရုံးမှ ဆုံးဖြတ်ချက်ရရှိပြီးကြောင်း လျောက်ထားလာပါက တရားရုံး၏ မူလဘူတအာကာ (Inherent Power) ကို ကျင့်သုံး၍ အမှုကို ပိတ်သိမ်းနိုင်သည်။ (တရားမကျင့်ထုံး ဥပဒေ ပုံစံမ ဘာ)

အထက်ပါ အကြောင်းအရာအဆင့်ဆင့်ကို အောက်ပါအတိုင်းပုံဖြင့်ဖော်ပြန်သည် -



(၃) နိုင်ငံဌားတရားရုံးတွင် ဖြေရှင်းရန် သဘောတူညီခြင်း

နှစ်သက်အမှုသည်တို့မှ အဌားနိုင်ငံဌား တရားရုံးတွင် အငြင်းပွဲမှုကိုဖြေရှင်းရန် သဘောတူညီထားပါလျက် တရားစွဲဆိုလာလျှင် လက်မခံသဲ၊ ဆိုလွှာကို ပြန်ပေးရမည်။ (တရားမကျင့်ထုံး ဥပဒေ အမိန့် ၇၊ နည်းဥပဒေ ၁၀)

အခန်း (၁၆)

အပြည်ပြည်ဆိုင်ရာ အနောတစီရင်ဆုံးဖြတ်ခြင်း၏ အခြေခံများ

၁။ အနောတစုရုံးတွင် အငြင်းပွားမှုဖြေရှင်းရန် သဘောတူထားရှိခြင်း

မြန်မာနိုင်ငံသည် United Nations Convention on the Recognition and Enforcement of Foreign Arbitral Awards (New York, 10 June 1958) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ယင်းကွန်ပင်းရှင်းနှင့်အညီ အနောတစီရင်ဆုံးဖြတ်ခြင်းဥပဒေ (၂၀၁၆) (Myanmar Arbitration Law, 2016) ကို ပြဋ္ဌာန်းခဲ့သည်။

သို့ဖြစ်၍ မြန်မာနိုင်ငံတရားရုံးတွင် စာချုပ်တစ်ခုနှင့်စပ်လျဉ်း၍ တရားစွဲဆိုလာပါက ယင်းဘျာပို အငြင်းပွားမှုကို အနောတစုရုံးဖြင့်သာ ဆုံးဖြတ်ရန် သဘောတူညီမှုပါရှိပြီး၊ အငြင်းပွားသူတစ်ဘက်က တောင်းဆိုလာခဲ့ပါက အမှုစွဲဆိုမှုကို ဆိုင်းင့်ကာ အနောတစုရုံးတွင်သာ လျောက်ထားစေရမည်ဖြစ်သည်။

[New York Convention]

3. The court of a Contracting State, when seized of an action in a matter in respect of which the parties have made an agreement within the meaning of this article, shall, at the request of one of the parties, refer the parties to arbitration, unless it finds that the said agreement is null and void, inoperative or incapable of being performed.

အနောတစီရင်ဆုံးဖြတ်ခြင်းဥပဒေ

- ၁၀။ (က) အနောတသဘောတူညီချက်ပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ တရားစွဲဆိုထားသည့်အခါ အငြင်းပွားသူ တစ်ဦးဦးက အငြင်းပွားသည့် အမိကအကြောင်းအရာနှင့် စပ်လျဉ်း၍ စာဖြင့်ရေးသားတင်ပြချက် တစ်စုံတစ်ရာ စတင်တင်သွင်းသည့် အချိန်ထက်နောက်မကျစေသဲ အနောတစီရင်ဆုံးဖြတ်ခြင်းကို ခံယူစေရေးအတွက် လွှာအပ်ပေးရန် တရားရုံးသို့ လျောက်ထားနိုင်သည်။ ထိုသို့ လျောက်ထားရာတွင် တရားရုံးသည် အနောတသဘောတူညီချက် ပျက်ပြယ်ကြောင်း၊ အကျိုးမသက်ရောက်ကြောင်း သို့မဟုတ် ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း၊ မတွေ့ရှိပါက အငြင်းပွားသူများအား အနောတ စီရင်ဆုံးဖြတ်ခြင်း ခံယူစေရန် လွှာအပ်ရမည်။
- (ဃ) တရားရုံးသည်အနောတစီရင်ဆုံးဖြတ်ခြင်းခံယူရန် လွှာအပ်ခဲ့ပါက တရားရုံးရှိ ဆောင်ရွက်မှုများကို ဆိုင်းင့်ထားရန် အမိန့်ချမှတ်ရမည်။
- (င) ပုဒ်မရွှေ (က) အရ လျောက်ထားရာတွင် အနောတစီရင်ဆုံးဖြတ်ခြင်းခံယူရန် လွှာအပ်ခြင်းကို ငြင်းဆိုသည့်တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ရောက်ခွင့်ပုဂ္ဂိုလ် စေရ။
- (စ) ပုဒ်မရွှေ (က) အရ လျောက်ထားရာတွင် အနောတစီရင်ဆုံးဖြတ်ခြင်းခံယူရန် လွှာအပ်ခြင်းကို ငြင်းဆိုသည့် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်နိုင်သည်။

ထို့ကြောင့် အမှုတွင် တရားပြုပါက ယင်းအမှုကို အနောတစုရုံးသို့ လွှာအပ်ပေးရန် လျောက်ထားလာလျှင် တရားရုံးသည် အနောတစုရုံးဖြင့်ဆုံးဖြတ်ရန် သဘောတူညီမှ ရှိ၊ မရှိကို ဦးစွာစိစစ်သင့် ပေသည်။

၂။ အနည်းတဲ့ သဘောတူညီမှုတွင် အမိန့်ကျသည့် အချက်များ

အနည်းတဲ့ သဘောတူညီမှုတွင် သာမဏ်အားဖြင့် အချက်ပါအချက်များကို သဘောတူညီကြသည့် -

- အနည်းတဲ့ရုံးကို အသုံးပြု/မပြု။
- အနည်းတဲ့ရုံးတည်ရှိရေးရောင်းရာ။
- အနည်းတဲ့ရုံးအဖွဲ့အစည်း။
- အနည်းတဲ့ရုံး၏ နည်းညပအောင်းများ။
- ခုံသမာဓိ ဦးရော။
- အနည်းတဲ့ရုံး၏ ဘာသာစကား။။

[Sample Arbitration Clause]

Any dispute arising out of or in connection with this contract, including any question regarding its existence, validity or termination, shall be referred to and finally resolved by arbitration administered by [Name of Institution] in accordance with the Arbitration Rules of [Name of Arbitration Rule] for the time being in force, which rules are deemed to be incorporated by reference in this clause.

The seat of the arbitration shall be [Venue].

The Tribunal shall consist of [Number] arbitrator(s).

The language of the arbitration shall be [Language].

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရွေထောင့်မှ လေ့လာခြင်း

(သဘောတူညီမှု၏ တရားဝင်မှု)

တရားဝင် တချိုပ်အနေဖြင့် အငြင်းပွားနေကြသော်လည်း အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ သဘောတူညီမှုနှင့် စပ်လုပ်း၍ အကျိုးသက်ရောက်မှုမရှိဟု စဉ်းစားသည့်နည်းလမ်းများလည်း ရှိသည် 21 ။ United Nations Commission on International Trade Law (UNCITRAL) က ပြဋ္ဌာန်းထားသည့် Model Law on International Commercial Arbitration 1985 With amendments as adopted in 2006 နှင့် Myanmar Arbitration Law (2016) ၏ အပြည်ပြည်ဆိုင်ရာ အနည်းဆုံးနှင့်စပ်လုပ်း၍ ပြဋ္ဌာန်းထားခြင်းများသည်လည်း တူညီ ကြသည်ဟု ယူဆနိုင်သည်။

Reference: UNCITRAL Model Law

16. Competence of arbitral tribunal to rule on its jurisdiction

(1) The arbitral tribunal may rule on its own jurisdiction, including any objections with respect to the existence or validity of the arbitration agreement. For that purpose, an arbitration clause which forms part of a contract shall be treated as an agreement independent of the other terms of the contract. A decision by the arbitral tribunal that the contract is null and void shall not entail ipso jure the invalidity of the arbitration clause.

Reference: မြန်မာ အနည်းဆုံးဖြတ်ခြင်းညပဒေ

၁၈။ (က) အငြင်းပွားသူတို့က အခြားနည်း သဘောတူထားခြင်းမရှိလျှင် အနည်းဆုံးသည် အနည်းဆုံးအမြတ်ဆုံး အနည်းဆုံးမှုအပေါ် ကန့်ကွက်ချက်များ အပါအဝင် အနည်းဆုံး၌ စီရင်ပိုင်ခွင့် ရှိ၊ မရှိကို ဆုံးဖြတ်နိုင်သည်။ ထိုသို့ ဆုံးဖြတ်ရာတွင် -

- (က) ပဋိညာဉ်ပါ အနည်းဆုံးအမြတ်ဆုံး အခြားစည်းကမ်းချက်များမှ သီးၣား လွပ်လပ်သော သဘောတူညီချက် တစ်ရပ်အဖြစ်ယူဆရမည်။
- (ဂ) အနည်းဆုံးက ပဋိညာဉ်ပျက်ပြွုလောင်း ဆုံးဖြတ်လိုက်သည့်အတွက်ကြောင့် ထိုပဋိညာဉ်ပါ အနည်းဆုံးအမြတ်ဆုံးသည် ပျက်ပြုလောင်းမရှိစေရ။

အနည်းဆုံးအဖွဲ့အစည်းများတွင် အနည်းဆုံးကို လုပ်ဆောင်သည့် အဆင့်ဆင့်

ပုံမှန်အားဖြင့် အနည်းဆုံးအဖွဲ့အစည်းများတွင် ယင်းအဖွဲ့အစည်း၏ အနည်းဆုံးမျဉ်းနှင့်အညီ လုပ်ဆောင်ကြရသည်။ အနည်းဆုံးမျဉ်းများတွင် ပုံမှန်အားဖြင့် အောက်ပါအချက်များ သတ်မှတ်ထားသည်။

²¹ see Briggs. pp. 40 "In the context of arbitration, which is discussed under point (18), it has long been accepted that an arbitration agreement is separate, or severable, from the contract in which it is contained. There is no reason why a jurisdiction agreement should be treated any differently."

- ၁။ စည်းမျဉ်း၏ မာတိကာ
 - ၂။ အနုဟာတခံရုံးစတင်ခြင်း
 - ၃။ အငြင်းပွားသူများ၊ စာချုပ်များနှင့် ပေါင်းစည်းခြင်း
 - ၄။ အနုဟာတခံရုံး (Arbitral Tribunal)
 - ၅။ အနုဟာတခံရုံးစီရင်မှု လုပ်ထုံးလုပ်နည်း
 - ၆။ အနုဟာတခံရုံးစီရင်ဆုံးဖြတ်မှု
 - ၇။ ကုန်ကျစရိတ်
 - ၈။ အထွေထွေ
- (ICC Rules of Arbitration)

အနုဟာတစီရင်ဆုံးဖြတ်ခြင်းဥပဒေတွင် အောက်ပါအတိုင်းပြဌာန်းထားသော်လည်း နိုင်ငံရပ် မြေးတွင် အနုဟာတစီရင်ဆုံးဖြတ်ပါက ယင်းဥပဒေ၏ ပြဌာန်းချက်က သက်ရောက်မှုမရှိဘဲ အထက်ပါ အနုဟာတအဖွဲ့အစည်းများ၏ စည်းမျဉ်းများအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတိချပ်သင့် ပေသည်။

(မြန်မာ အနုဟာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ၊ ပုဒ်မ ၂။ (ခ))

“အနုဟာတစီရင်ဆုံးဖြတ်သည့်နေရာသည် နိုင်ငံတော်မှုအပ အဗြားနိုင်ငံတစ်ခုခုတွင် ဖြစ်ပါက သို့မဟုတ် အနုဟာတစီရင်ဆုံးဖြတ်သည့်နေရာကို သတ်မှတ်ထားခြင်း သို့မဟုတ် ဆုံးဖြတ်ထားခြင်း မရှိပါက ပုဒ်မ ၁၀၊ ၁၁၊ ၁၃၊ ၁၅ နှင့် အခန်း (၁၀) တို့နှင့် သက်ဆိုင်စေရမည်။”

(၁) အနုဟာတခံရုံးအဖွဲ့အစည်းနှင့် တည်နေရာ

မှတ်ချက် - အနုဟာတခံရုံးအဖွဲ့အစည်းနှင့် တည်နေရာ

အနုဟာတခံရုံးအဖွဲ့အစည်းဆိုသည်မှာ အနုဟာတခံရုံးနှင့် စပ်လျဉ်းသည့် စည်းမျဉ်းကို သတ်မှတ်ပေး၍ အနုဟာတခံရုံးကို ကြီးကြပ်သည့် အဖွဲ့အစည်းပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ထိုကဲ့သို့သော အနုဟာတခံရုံးအဖွဲ့အစည်းများရှိသည့်အနက် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတွင် အောက်ပါ အနုဟာတခံရုံးများကို အများဆုံး အသုံးပြုလေ့ရှိကြသည်။

ICC : International Chamber of Commerce

SIAC: Singapore International Arbitration Centre

LCIA : The London Court of International Arbitration

HKIAC : Hong Kong International Arbitration Centre

ငြင်းအနုဟာတခံရုံးအဖွဲ့အစည်းများသည် စာချုပ်ချုပ်ဆိုသူတို့၏ သဘောတူညီမှုဖြင့်သာ ရွေးချယ် နိုင်သည်။ ထို့အပြင် အနုဟာတခံရုံးအဖွဲ့အစည်းကို ရွေးချယ်ထားပါက သာမဏ်အားဖြင့် ယင်းရွေးချယ် ထားသော အနုဟာတခံရုံးတွင်သာလျောက်ထားကြပြီး အဗြားနေရာကို ရွေးချယ်မှုလည်း ပြုလုပ်နိုင်

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရွေ့ထောင့်မှ လေ့လာခြင်း

သည်။ အထင်ကာရဖြစ်သည့် အနော့တရုံးများမှာ Singapore, Hong Kong, London, Paris, Geneva တို့ဖြစ်ကြသည်။

ယင်းနိုင်ငံများရှိ အနော့တရုံးအဖွဲ့အစည်းကသာ ကောင်းမွန်နေခြင်းမဟုတ်ဘဲ မည်သည့် အနော့တရုံးအဖွဲ့အစည်းကိုမဆို ရွေးချယ်ခြင်းသည် စာချုပ်ချုပ်ဆိုသူ တို့၏ လွတ်လပ်မှုပင်ဖြစ်သည်။

(၂) ခံသမဂ္ဂ ဦးရေ

သမဂ္ဂအားဖြင့် ခံသမဂ္ဂ ဦးရေသည် (၁) ဦး မှ (၃) ဦးအဖြစ် သဘောတူညီထားလေ့ရှိကြသည်။ ထိုသို့ သဘောတူညီထားခြင်းမရှိပါက သက်ဆိုင်ရာ အနော့တရုံး၏ နည်းဥပဒေကို လိုက်နာရသည်။ ထိုအပြင် ခံသမဂ္ဂ ဦးရေကို သဘောတူထားသော်လည်း ရွေးချယ်ပုံရွေးချယ်နည်းကို သဘောတူထားခြင်း မရှိပါက ထိုခုရုံး၏ နည်းဥပဒေအရသာ ရွေးချယ်ရမည်ဖြစ်သည်။

ခံသမဂ္ဂ ဦးရေကို သဘောတူထားခြင်းမရှိသည့် အနော့တရုံး၏ စည်းမျဉ်းသာကာ

9.1 A sole arbitrator shall be appointed in any arbitration under these Rules unless the parties have otherwise agreed; or it appears to the Registrar, giving due regard to any proposals by the parties, that the complexity, the quantum involved or other relevant circumstances of the dispute, warrants the appointment of three arbitrators.

(SIAC)

ခံသမဂ္ဂ ဦးရေကို သဘောတူထားသော်လည်း ရွေးချယ်ပုံရွေးချယ်နည်းကို သဘောတူထားခြင်း မရှိသည့် အနော့တရုံး၏ စည်းမျဉ်းသာကာ

- 11.1 If three arbitrators are to be appointed, each party shall nominate one arbitrator.
- 11.2 If a party fails to make a nomination of an arbitrator within 14 days after receipt of a party's nomination of an arbitrator, or within the period otherwise agreed by the parties or set by the Registrar, the President shall proceed to appoint an arbitrator on its behalf.
- 11.3 Unless the parties have agreed upon another procedure for appointing the third arbitrator, or if such agreed procedure does not result in a nomination within the period agreed by the parties or set by the Registrar, the President shall appoint the third arbitrator, who shall be the presiding arbitrator. (SIAC)

(၃) အနော့တရုံး၏ ဘာသာစကား

ဘာသာစကားကို စာချုပ်ချုပ်ဆိုသူတို့၏ သဘောတူညီမှုဖြင့် ဆုံးဖြတ်ကြရာ များသောအားဖြင့် အားလုံးသာသာစကားကို ရွေးချယ်လေ့ရှိကြသည်။ ယင်းသို့ သဘောတူထားခြင်းမရှိပါက သက်ဆိုင်ရာ အနော့တရုံး၏ နည်းဥပဒေအရသာ ဆုံးဖြတ်ရမည်ဖြစ်ပြီး သာမန်အားဖြင့် အနော့တရုံး (Arbitrary Tribunal) က ဆုံးဖြတ်လေ့ရှိသည်။

အခန်း (၁၇)


အပြည်ပြည်ဆိုင်ရာ အနည်တရုံး၏ ဆုံးဖြတ်ချက်များကို ပြည်တွင်း၌ အသိအမှတ်ပြုခြင်းနှင့် အတည်ပြုဆောင်ရွက်ခြင်း

နမူနာအမှု ၁၇-က

X နိုင်ငံ၏ A ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ B ကုမ္ပဏီထံမှ A ကုမ္ပဏီ၏ စက်ရုံတွင်အသုံးပြုမည့် စက်ပစ္စည်းကို စာချုပ်ချုပ်ဆို ဝယ်ယူခဲ့သည်။ ယင်းစက်ပစ္စည်းကို လက်ခံရရှိပြီးနောက် စစ်ဆေးကြည့် သောအခါ ချွတ်ယွင်းနေသဖြင့် အသုံးပြု၍မရကြောင်းသိရှိခဲ့ရလေသည်။ အရောင်းအဝယ်တာချုပ်အရ A ကုမ္ပဏီ နှင့် B ကုမ္ပဏီတို့အကြား ပေါ်ပေါက်လာသော အငြင်းပွားမှုကို Y နိုင်ငံ၏ အနည်တရုံးတွင် ဖြေရှင်းရန်သောတူထားခဲ့သည်။

A ကုမ္ပဏီသည် B ကုမ္ပဏီအား Y နိုင်ငံရှိ အနည်တရုံးတွင် စာချုပ်ဖောက်ဖျက်မှုကြောင့် နစ်နာ ကြေးတောင်းဆိုခဲ့သည်။ Y နိုင်ငံရှိ အနည်တရုံးသည် B ကုမ္ပဏီအား နစ်နာကြေးအဖြစ် မြန်မာကျပ် ၁၀ သန်းကို ပေးလော်စေရန် အနည်တရုံးဖြတ်ချက် ချမှတ်ခဲ့သည်။ A ကုမ္ပဏီသည် B ကုမ္ပဏီအား Y နိုင်ငံရှိ အနည်တရုံး၏ အနည်တရုံးဖြတ်ချက်ကို မြန်မာနိုင်ငံ၌ အတည်ပြု ဆောင်ရွက်နိုင်ပါသလား။

II



အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

မြန်မာနိုင်ငံသည် United Nations Convention on the Recognition and Enforcement of Foreign Arbitral Awards (New York, 10 June 1958) (the "New York Convention") ၏ အঙွဲဝင်နိုင်ငံဖြစ်သည်နှင့်အညီ အနော့တစ်ခုရင်ဆုံးဖြတ်ခြင်းဥပဒေကို ပြဋ္ဌာန်းထားသည့်အတွက် နိုင်ငံဌား အနော့တစ်ခုဖြတ်ချက်များသည် ယင်းဥပဒေ၏ ပုဒ်မ ၁၀၊ ၁၁၊ ၂၀၊ ၂၁၊ ၂၁၁ အခန်း ၁၀ တို့နှင့် သက်ဆိုင်မည်ဖြစ်သည်။ ထိုဥပဒေ သည် New York Convention ကို အခြေခံထားခြင်းဖြစ်သည်။

အထက်ပါ နူးမှာ ၁၇-က သည် နိုင်ငံဌားအနော့တစ်ခုဖြတ်ချက်အား အသိအမှတ်ပြုခြင်းနှင့် အတည်ပြုဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်းသည့်အတွက် အနော့တစ်ခုဖြတ်ခြင်းဥပဒေ အခန်း ၁၀ နိုင်ငံဌားအနော့တစ်ခုဖြတ်ချက်ကို အသိအမှတ်ပြုခြင်းနှင့် အတည်ပြုဆောင်ရွက်ခြင်းနှင့် သက်ဆိုင်မည် ဖြစ်သည်။

[New York Convention]

Article III

Each Contracting State shall recognize arbitral awards as binding and enforce them in accordance with the rules of procedure of the territory where the award is relied upon, under the conditions laid down in the following articles. There shall not be imposed substantially more onerous conditions or higher fees or charges on the recognition or enforcement of arbitral awards to which this Convention applies than are imposed on the recognition or enforcement of domestic arbitral awards.

အနော့တစ်ခုဖြတ်ခြင်းဥပဒေ

ပုဒ်မ ၂ (လျှောက်ထားခြင်းနှင့်သက်ဆိုင်ခြင်း)

အနော့တစ်ခုဖြတ်သည့်နေရာသည် နိုင်ငံတော်မှုအပ အေားနိုင်ငံတစ်ခုရတွင် ဖြစ်ပါက သို့မဟုတ် အနော့တစ်ခုဖြတ်သည့်နေရာကို သတ်မှတ်ထားခြင်း သို့မဟုတ် ဆုံးဖြတ်ထားခြင်း မရှိပါက ပုဒ်မ ၁၀၊ ၁၁၊ ၂၀၊ ၂၁၁ အခန်း (၁၀) တို့နှင့် သက်ဆိုင်စေရမည်။

၁။ တရားရုံးသို့လျှောက်ထားခြင်း

နိုင်ငံဌားအနော့တစ်ခုဖြတ်ချက်တစ်ရပ်ကို အသိအမှတ်ပြုရန်နှင့် အတည်ပြုဆောင်ရွက်ပေးရန် လျှောက်ထားသူသည် အောက်ပါတော်မှုအသားများကို တရားရုံးသို့ တင်ပြရမည် (ပုဒ်မ ၄၅ (က))

(၁) ဆုံးဖြတ်ချက် ချမှတ်ရာနိုင်ငံ၏ ဥပဒေအရ သတ်မှတ်ထားသော နည်းလမ်းအတိုင်း စစ်မှန်ကြောင်း နည်းလမ်းတကျ လက်မှတ်ရေးထိုးထားသည့် အနော့တ ဆုံးဖြတ်ချက်မှုရင်း သို့မဟုတ် ဆုံးဖြတ်ချက်တာဝန်ခံမိတ္ထားတစ်စောင်။

(၂) အနော့တ သဘောတူညီချက်မှုရင်း သို့မဟုတ် တာဝန်ခံမိတ္ထားတစ်စောင်။

(မှတ်ချက် - သာမန်အားဖြင့် အရောင်းအဝယ်စားချုပ်ဖြစ်၍ ထိုစားချုပ်တွင် အငြင်းပွားမှု ဖြစ်ပွားခဲ့သော အနော့တစ်ခုဖြတ်ခြင်းဖြင့်ဖြေရှင်းရန် သဘောတူညီထားသောအပိုဒ်ကို ထည့်သွင်းချုပ်ဆိုထားကြသည်။ ထို့ပြင် ထိုအမှုသည်များသည် အနော့တစ်ခုဖြတ်ခြင်း ဖြင့်ဖြေရှင်းရန် သီးသန့်သီးမြား သဘောတူစာချုပ် ချုပ်ဆိုထားခြင်းမျိုးမဟုတ်ပေါ်)

(၃) အနညာတဆုံးဖြတ်ချက်သည် နိုင်ငံခြားအနညာတဆုံးဖြတ်ချက်ဖြစ်ကြောင်း သက်သေ ထင်ရှားပြုသရန် လိုအပ်သည့် သက်သေခံချက်။

ပုဒ်မခွဲ ၄၅ (၁) တွင် "ပုဒ်မခွဲ (က)အရ တင်ပြရမည့် အနညာတဆုံးဖြတ်ချက် သို့မဟုတ် အနညာတ သဘောတူညီချက်ကို နိုင်ငံခြားဘာသာဖြင့်ရေးသားထားလျှင် အနညာတဆုံးဖြတ်ချက်ကို အတည်ပြု ဆောင်ရွက်ပေးရန် လျောက်ထားသူသည် ငင်းနှင့်သက်ဆိုင်သောနိုင်ငံ၏ သံအရာရှိ သို့မဟုတ် ကောင်စ် အရာရှိ သို့မဟုတ် တရားဝင်ဘာသာပြန်ဆိုသူ သို့မဟုတ် ကျမ်းသစ္ာပြု၍ ဘာသာပြန်ဆိုသူက မှန်ကန် ကြောင်း တာဝန်ခံလက်မှတ် ရေးထိုးထားသော အက်လိပ်ဘာသာ ပြန်ဆိုချက်ကို တင်ပြရမည့် သို့မဟုတ် မြန်မာနိုင်ငံ၏ တည်ဆည်ပေးအရ လိုအပ်သော အချက်များနှင့် ပြည့်စုံမှန်ကန်ကြောင်း တာဝန်ခံလက်မှတ် ရေးထိုးထားသည့် အက်လိပ်ဘာသာပြန်ဆိုချက်ကို တင်ပြရမည်" ဟု ပြုဌာန်းထားသည်။

The Court to which the application for arbitration shall be made

The application for arbitration shall be made to either of the following courts, depending on the economic value of the award.

1 million Lach or less: District Court

More than 1 million Lach: State/Regional Court

၂။ အသိအမှတ်ပြုခြင်းနှင့် အတည်ပြုဆောင်ရွက်ခြင်း

(၁) အကြောင်းမှု

အနညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ ပုဒ်မ ၄၆ (က) တွင် နိုင်ငံခြားအနညာတဆုံးဖြတ်ချက်ကို တရားရုံး၏ ဒီကရီဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ပြုဌာန်းထား၍ ထိဆုံးဖြတ်ချက်ကို အသိအမှတ်ပြုပြီးပါက တရားမကျင့်ထုံးဥပဒေနှင့်အညီ အတည်ပြုရမည်ဖြစ်သည်။

နိုင်ငံခြားအနညာတဆုံးဖြတ်ချက်ကို အသိအမှတ်ပြုခြင်းနှင့် အတည်ပြုဆောင်ရွက်ခြင်း

ပုဒ်မ ၄၆ (က)

(က) ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ (ဂ)တို့အရ နိုင်ငံခြားအနညာတဆုံးဖြတ်ချက်ကို အသိအမှတ် ပြုရန်နှင့် အတည်ပြုဆောင်ရွက်ရန် ငြင်းပယ်ခြင်းမှတစ်ပါး တရားရုံးသည် နိုင်ငံခြား အနညာတဆုံးဖြတ်ချက်ကို တရားရုံး၏ ဒီကရီဖြစ်သည်ဟု မှတ်ယူ၍ အတည်ပြု ဆောင်ရွက်ခြင်းပြုရမည်။

အမိုးယုံဖွင့်ဆိုချက်

ပုဒ်မ ၃ (၄)

နိုင်ငံခြားအနညာတဆုံးဖြတ်ချက် ဆိုသည်မှာ နိုင်ငံတော်မှာ နယူးယောက် ကွန်ပင်းရှင်းဝင် နိုင်ငံတစ်နိုင်ငံ၏ နယ်မြေအော်အတွင်း အနညာတသဘောတူညီချက်အရ ပြုလုပ်သော အနညာတဆုံးဖြတ်ချက်ကိုဆိုသည်။

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

သို့ဖြစ်ပါ၍ နမူနာအမှု ၁၇-က တွင် Y နိုင်ငံ၏ အနည်းဆုံး ချမှတ်သည့် "B ကုမ္ပဏီသည် A ကုမ္ပဏီအား နစ်နာကြေးအဖြစ် မြန်မာကျပ် ၁၀ သန်းကို ပေးလော်စေရမည်" ဟူသည့် အနည်းဆုံးဖြတ်ချက်ကို A ကုမ္ပဏီက မြန်မာနိုင်ငံတရားရုံးတွင် အတည်ပြုဆောင်ရွက်ပေးရန် လျောက်ထားလာလျှင် အောက်တွင်ဖော်ပြုမည့် ငြင်းဆိုနိုင်သည့်အချက်မှာတစ်ပါး မြန်မာနိုင်ငံ၏ B ကုမ္ပဏီအပေါ် အတည်ပြုဆောင်ရွက်ပေးရမည်။

(၂) တရားရုံးများတွင် နိုင်ငံဌားအနည်းဖြတ်ချက်ကို အသိအမှတ်ပြုခြင်းနှင့် အတည်ပြုဆောင်ရွက်ခြင်းကို ငြင်းဆိုခြင်း

အနည်းဆုံးဖြတ်ခြင်းဥပဒေ ပြဋ္ဌာန်းချက်အရ အောက်ပါအခြေအနေ တစ်ရပ်ရပ်တွင် နိုင်ငံဌားအနည်းဆုံးဖြတ်ချက်ကို အသိအမှတ်ပြုခြင်းနှင့် အတည်ပြုဆောင်ရွက်ခြင်းကို ငြင်းဆိုနိုင်သည် -

(၁) အငြင်းပွားမှုသည် မြန်မာနိုင်ငံ၏ ဥပဒေအရ အနည်းဆုံးဖြတ်ခြင်းနည်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ခွင့်မရှိခြင်း

(၂) အနည်းဆုံးဖြတ်ချက်ကို အတည်ပြုဆောင်ရွက်ခြင်းသည် နိုင်ငံ၏ အကျိုးစီးပွားရုံး ဆန်ကျင်ခြင်း (ပုံမ ၄၆ (၁))။

သို့ရာတွင် အနည်းဆုံးဖြတ်ချက်သည် အငြင်းပွားသူတို့၏ သဘောတူညီချက်ဖြင့် ရရှိခဲ့ခြင်းဖြစ်၍ အထက်ပါခြင်းချက် (၁) နှင့် (၂) တို့အတွင်း ကျရောက်ခြင်း ရှိ၊ မရှိကို အလေးအနက်ထား၍ စဉ်းစားဆုံးဖြတ်သင့်ပေါ်သည်။

နိုင်ငံဌားအနည်းဆုံးဖြတ်ချက်ကို အသိအမှတ်ပြုခြင်းနှင့် အတည်ပြုဆောင်ရွက်ခြင်း

ပုံမ ၄၆ (၁)

(၁) နိုင်ငံဌားအနည်းဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို အသိအမှတ်ပြုရန်နှင့် အတည်ပြုဆောင်ရွက်ရန် လျောက်ထားခြင်းခံရသူက အောက်ပါအချက်တစ်ရပ်ရပ်ကို သက်သေပြန်လျှင် တရားရုံးသည် နိုင်ငံဌားအနည်းဆုံးဖြတ်ချက်ကို အသိအမှတ်ပြုရန်နှင့် အတည်ပြုဆောင်ရွက်ရန် ငြင်းဆိုနိုင်သည် -

(၁) အနည်းဆုံးဖြတ်ချက်တွင် ပါဝင်သူတို့သည် ငါးတို့လိုက်နာရမည့် ဥပဒေအရ ဆောင်ရွက်နိုင်စွမ်းမရှိသော အခြေအနေသို့ ရောက်ရှိနေခြင်း

(၂) အနည်းဆုံးဖြတ်ချက်တွင် ငါးတို့လိုက်နာရမည့် ဥပဒေအရတရားမဝင်ခြင်းသို့မဟုတ် အဆိုပါ သဘောတူညီချက်တွင် ငါးတို့လိုက်နာရမည့် ဥပဒေကို သတ်မှတ်ဖော်ပြထားခြင်းမရှိသည့်အတွက် အနည်းဆုံးဖြတ်ချက်ချမှတ်ရာ နိုင်ငံ၏ဥပဒေအရ တရားမဝင်ခြင်း

(၃) ခုံသမာဓိခန်းထားမှုတွင် နည်းလမ်းတကျ အကြောင်းကြားမှုမရှိခြင်း သို့မဟုတ် အနည်းဆုံးဖြတ်ခြင်းကို နည်းလမ်းတကျ ဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် အနည်းဆုံးဖြတ်ချက်ကို အတည်ပြုဆောင်ရွက်ပေးရန် လျောက်ထားခြင်း ခံရသူသည် တစ်နည်း

နည်းကြောင့် အမူတွင်တင်ပြဖြေရှင်းခွင့် မရခြင်း၊

(၄) အနည်းဆုံးသည် အနည်းတစ်ခုံဖြတ်ရန် တင်သွင်းသည့် အငြင်းပွားမှုနှင့် စပ်လျဉ်း၍ အနည်းတသဘောတူညီချက်တွင် သတ်မှတ်ဖော်ပြထားသည့် စည်းကမ်းချက်များနှင့်အညီ ချင့်ချိန်သုံးသပ်မှုမပြုလိုပဲ ဆုံးဖြတ်ချက်ကို ခုမှတ်ခဲ့ခြင်း သို့မဟုတ် အနည်းတစ်ခုံဖြတ်ရာတွင် သတ်မှတ်ဖော်ပြထားသည့် စည်းကမ်းချက်သောင်အတွင်း ကျရောက်ခြင်း မရှိသည့် အနည်းတဆုံးဖြတ်ချက်ကိုခုမှတ်ခဲ့ခြင်း သို့မဟုတ် အနည်းဆုံးသည် သတ်မှတ် ဖော်ပြထားသည့် စည်းကမ်းချက်သောင်ထက် ကျော်လွှန်၍ ဆုံးဖြတ်ခဲ့ခြင်း၊

(၅) အနည်းဆုံးဖွဲ့စည်းခြင်း သို့မဟုတ် အနည်းတစ်ခုံးဖြတ်သည့် လုပ်ထုံး လုပ်နည်းသည် အငြင်းပွားသုတေသန သဘောတူညီချက်နှင့် ကိုက်ညီမှုမရှိခြင်း သို့မဟုတ် ထိုသဘောတူညီချက်တွင် အဆိုပါအချက်များနှင့် စပ်လျဉ်းသည့် မည်သို့မျှ ဖော်ပြထားခြင်းမရှိပါက အနည်းတစ်ခုံးဖြတ်ရာနိုင်ငံ၏ ဥပဒေနှင့် ကိုက်ညီမှ မရှိခြင်း၊

(၆) အနည်းတစ်ခုံးဖြတ်ချက်သည် လျှောက်ထားသူများအပေါ် စည်းနောင်မှု မရှိသေးခြင်း သို့မဟုတ် အနည်းတစ်ခုံးဖြတ်ချက် ခုမှတ်ရာနိုင်ငံ၏ အခွင့်ရ အာကာပိုင်ကဖြစ်စေ ထိုနိုင်ငံ၏ ဥပဒေအရ အခွင့်အာကာပိုင်ကဖြစ်စေ အနည်းတစ်ခုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး ဖြစ်ခြင်း သို့မဟုတ် ဆိုင်းင့်ထားခြင်း။

ပုဒ်မ ၄၆ (က)

တရားရုံးက အောက်ပါအချက်တစ်ရပ်ရပ်ကို တွေ့ရှိလျှင် အနည်းဆုံးဖြတ်ချက်ကို အတည်ပြု ဆောင်ရွက်ရန် ဖြင့်ဆုံးနိုင်သည် -

(၁) အငြင်းပွားသည့်အကြောင်းခြင်းရာသည် နိုင်ငံတော်၏ဥပဒေအရ အနည်းတစ်ခုံးဖြတ်ခြင်းနည်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ခွင့် မရှိခြင်း၊

(၂) အနည်းတဆုံးဖြတ်ချက်ကို အတည်ပြုဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်၏ အပျိုးသားအကျိုး စီးပွားနှင့် ဆန့်ကျင်ခြင်း။

ထိုအပြင် နိုင်ငံဌားအနည်းတစ်ခုံးဖြတ်ချက်ကို ပယ်ဖျက်သောအမိန့် သို့မဟုတ် ပယ်ဖျက်ရန် ဖြင့်ပယ်သော အမိန့်အပေါ် အယူခံဝင်ခွင့်ရှိသည်။ (MAL ပုဒ်မ ၄၇ (က) (၃))

အပြည်ပြည်ဆိပ်ရာ ကုသန်းရောင်းသယ်ရေး ကိစ္စရုပ်များကို ဥပဒေရှုထောင့်မှ လေ့လာခြင်း


အခန်း (၁၈)

နိုင်ငံခြားတရားရုံးတို့၏ အမိန့်များကို ပြည်တွင်း၌ အသိအမှတ်ပြုခြင်းနှင့် အတည်ပြုဆောင်ရွက်ခြင်း

နမူနာအမှု ၁၈-က

X နိုင်ငံ၏ A ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ B ကုမ္ပဏီထံမှ ငါးတို့အကြားရှိ အရောင်းအဝယ်စာချုပ်ပေါ်အခြေခံ၍ A ကုမ္ပဏီ၏ စက်ရုံတွင်အသုံးပြုမည့် စက်ပစ္စည်းကို ဝယ်ယူခဲ့သည်။ ယင်းစက်ပစ္စည်းကို လက်ခံရရှိပြီးနောက် စစ်ဆေးကြည့်သောအခါ ချက်ယွင်းနေသဖြင့် အသုံးပြု၍ မရကြောင်း သိရှိခဲ့ရသည်။ အရောင်းအဝယ်စာချုပ်အရ A ကုမ္ပဏီ နှင့် B ကုမ္ပဏီတို့အကြား ပေါ်ပေါက်လာသော အငြင်းပွားမှုကို Y နိုင်ငံ၏တရားရုံးတွင် ဖြေရှင်းရန်သဘောတူထားခဲ့သည်။

A ကုမ္ပဏီသည် B ကုမ္ပဏီအား Y နိုင်ငံရှိ တရားရုံးတွင် တရားရုံးတွင် တရားရုံးတွင် ဖောက်ဖျက်မှုကြောင့် နစ်နာမှုကို တောင်းဆုံးခဲ့သည်။ Y နိုင်ငံရှိ တရားရုံးသည် B ကုမ္ပဏီအား နစ်နာကြေးအဖြစ် မြန်မာကျပ် ၁၀ သန်းကို ပေးလော်စေရန် စီရင်ချက်ကို ချမှတ်ခဲ့သည်။ A ကုမ္ပဏီသည် B ကုမ္ပဏီအား Y နိုင်ငံရှိ တရားရုံး၏ စီရင်ချက်ကို မြန်မာနိုင်ငံပြည်တွင်း၌ အတည်ပြု ဆောင်ရွက်နိုင်ပါသလား။



နမူနာအမှု ၁၈-က တွင် A ကုမ္ပဏီအနေဖြင့် B ကုမ္ပဏီ၏ ပစ္စည်းဥစ္စာများသည် X နိုင်ငံတွင် တည်ရှုပါက X နိုင်ငံ၏ တရားရုံး၏ စီရင်ချက်ကို X နိုင်ငံတွင် အတည်ပြုဆောင်ရွက်မည် ဖြစ်သည်။ သို့သော B ကုမ္ပဏီ၏ ပစ္စည်းဥစ္စာများက မြန်မာနိုင်ငံတွင်သာ တည်ရှုနေသော အခြေအနေ ဖြစ်ပါက A

ကုမ္ပဏီသည် X နိုင်ငံတွင်ရရှိသည့် အနိုင်ဒီကရီကို မြန်မာနိုင်ငံတွင် အတည်ပြုဆောင်ရွက်လိုကြောင်း စဉ်းစားမည် ဖြစ်ပေါ်သည်။

တရားမကျင့်ထုံးဥပဒေ (The Code of Civil Procedure) ၏ ပုဒ်မ ၁၃ ၏ ပုဒ်မခဲ့နှင့် ပုဒ်မငယ်များတွင် ပြဋ္ဌာန်းထားသည့် ခြောင်းချက်များမှလွှဲ၍ နိုင်ငံဌားတရားရုံး၏ အမိန့်များကို မြန်မာနိုင်ငံတွင် အပြီးသတ်အမိန့်အဖြစ် အသိအမှတ်ပြုထားသည်။

The Code of Civil Procedure

13. A foreign judgement shall be conclusive as to any matter thereby directly adjudicated upon between the same parties, or between parties under whom they or any of them claim, litigating under the same title, except-
- (a) where it has not been pronounced by a court of competent jurisdictions;
 - (b) where it has not been given on the merits of the case;
 - (c) where it appears on the face of proceedings to be founded on any incorrect view of international law or refusal to recognize the law of Myanmar in which such law is applicable;
 - (d) where the proceedings in which the judgement was obtained are opposed to natural justice;
 - (e) where it has been obtained by fraud;
 - (f) where it sustains a claim founded on a breach of any law in force in Myanmar.

အထက်တွင်ဖော်ပြထားသော တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၃(က) နှင့်စပ်လျဉ်း၍ ပုဒ်မ ၁၄ တွင် ဖော်ပြထားသည်မှာ နိုင်ငံဌားစီရင်ချက်၏ တာဝန်ခံမိတ္ထားမှန်တစ်စောင်ဖြစ်သည့် သဘောသက်ရောက်သော စာတမ်းအမှတ်အသားတစ်ခုခုကို တင်ပြလာသောအခါ အမူတွဲတွင် ဆန့်ကျင်ကွဲလွှာချက် မတွေ့ရှိရကျင် ယင်းစီရင်ချက်ကို စီရင်ပိုင်ခွင့်အာကာရှိသော တရားရုံးတစ်ရုံးက ချမှတ်ထားသည်ဟု တရားရုံးက မှတ်ယူရမည်။ သို့သော စီရင်ပိုင်ခွင့်အာကာမရှိကြောင်း နိုင်လုံသော အထောက်အထား တင်ပြခင်းဖြင့် ယင်းမှတ်ယူချက် မဟုတ်မမှန်ကြောင်းပြနိုင်သည်။

The Code of Civil Procedure

Section 14

The Court shall presume, upon the production of any document purporting to be a certified copy of foreign judgment that such judgment was issued by a court of competent jurisdiction, unless the contrary appears on the record; provided, however, that such presumption may be displaced by proving a lack of jurisdiction.

အပြည်ပြည့်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှုထောင့်မှ လေ့လာခြင်း

မှတ်ချက်။ အပြီးသတ်အမိန့်၏ အမိပ္ပါယ

(c) ጥዣነትዎችን አፈጻጸም የሚከተሉት ስልክ ተስፋል:

တူညီသော အငြင်းပွားမှုနှင့်စပ်လျဉ်း၍ တရားရုံးတစ်ခုမှ စီရင်ချက်ချမှတ်ထားသော်လည်း
ယင်းအမှု၏ တူညီသောငြင်းချက်ကို နောက်ထပ်တစ်ဖန်စစ်ဆေးနေပါက အငြင်းပွားမှုတစ်ခုကို
ပြောလည်အောင်ဆုံးဖြတ်ပေးနိုင်မည့်မဟုတ်ပေ။ ထိုအပြင်တရားရုံးများအနေဖြင့် လည်းကောင်း
အငြင်းပွားသူများအတွက်လည်းကောင်း တာဝန်ကြီးလေးသဖြင့် နိုင်ငံခြားတရားရုံးတွင်
အပြီးသတ်ကြေားနာ စစ်ဆေးထားသည့်အငြင်းပွားမှုကို မြန်မာနိုင်ငံတွင် ထပ်မံစစ်ဆေးခြင်းကို
အသိအမှတ်မပြုသင့်ဟု ဆင်ခြင်သုံးသပ်သင့်ပါသည်။

(.) နိုင်ငံခြားတရားရုံးက ချမှတ်သည့်ဆုံးဖြတ်ချက်အား မြန်မာနိုင်ငံတွင်း၌ အတည်ပြုဆောင်ရွက်ခြင်း “အပြီးသတ်အမိန့်” ဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်းတွင် အတည်ပြုဆောင်ရွက်ခြင်းကို အသိအမှတ်မပြုပါက အငြင်းပွားမူများကို ဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ပေါ့ သို့ဖြစ်ပါ၍ ယင်းနိုင်ငံခြားတရားရုံး၏ အမိန့်ကို ပြန်မာပြည်တွင်း၌ အတည်ပြုဆောင်ရွက်သင့်သည်ဟု သုံးသပ်ယူဆရမည် ဖြစ်သည်။ ထိုပြင် ဥပဒေပုံစံမ ငါး (က)အရ ယင်းနိုင်ငံခြားတရားရုံး၏ အမိန့်အား အတည်ပြု ဆောင်ရွက် သင့်၊ မသင့်ကို အမှတ်စုချင်းစီအလိုက် အခြေခံ၍ သုံးသပ်ရမည်ဖြစ်သောကြောင့် လွယ်ကူစွာမှတ်သားနိုင်သည့် အချက်မှာ ယင်းနိုင်ငံခြားတရားရုံး၏ ဥပဒေဖွဲ့စည်းပုံသည် (ဥပမာ - အီန္မားယန်ငံ၏ ဥပဒေဖွဲ့စည်းပုံ) မြန်မာနိုင်ငံ၏ ဥပဒေဖွဲ့စည်းမှူ နှင့်အလားသဏ္ဌာန်တူသော မူဘောင်ဖြစ်ပါက ယင်းနိုင်ငံခြားတရားရုံး၏ စီရင်ဆုံးဖြတ်ချက်ကို အမှတ်စုချင်းစီအလိုက်အခြေခံ၍ သုံးသပ်ပြီးလျှင် အတည်ပြုဆောင်ရွက်သင့်သည်ဟု သုံးသပ်ယူဆနိုင်မည်ဖြစ်သည်။

နှမူနာအာမူ ၁၈-က တွင် Y နိုင်ငံရှိတရားရုံး၏ " B ကုမ္ပဏီသည် A ကုမ္ပဏီအား နစ်နာကြားအဖြစ် မြန်မာကျပ် ၁၀ သန်းကို ပေးလျော်စေ" ဟူသော အမိန့်သည် မြန်မာနိုင်ငံတရားမကျင့်ထုံး ဥပဒေ ပုဂ္ဂမ ၁၃ (က) မှ (၁) ၉၆၌ချက်မဖြစ်သော အခြေအနေများနှင့် သက်ဆုံင်မှုမရှိသ၍ မြန်မာနိုင်ငံပြည်တွင်ရှိ တရားရုံးတွင် အပြီးသတ်အမိန့်ချထားသကဲ့သို့ အကျိုးသက်ရောက်မှု ရှိသည်။ ထိုအတွက် A ကုမ္ပဏီသည် ယင်းကုမ္ပဏီ၏အကျိုးအတွက် Y နိုင်ငံတွင်ရရှိခဲ့သည် တရားရုံး၏ အမိန့်ကို အတည်ပြုဆောင်ရွက်ရန် မြန်မာနိုင်ငံတွင် နောက်ထပ်တစ်ဖန် B ကုမ္ပဏီအား တရားပြန်လည်စွဲဆိုရန် မလိုအပ်ဘဲ၊ B ကုမ္ပဏီသည် Y နိုင်ငံတွင်ချမှတ်ခဲ့သည့် A ကုမ္ပဏီ၏ အနိုင်ဖိကရီနှင့်စပ်လျဉ်၍ မြန်မာနိုင်ငံတရားရုံးတွင် ထပ်မံကြားနာစ်ဆေးရဲ့ ရနိုင်တော့မည်မဟုတ်ပေ။

အခန်း (၁၉)

တားဝရမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

တားဝရမ်း (Injunction) ဆိုသည်မှာ ဥပဒေချိုးဖောက်သူ သို့မဟုတ် နောက်အခါတွင် ဥပဒေချိုးဖောက်မည့်သူအား ယင်းချိုးဖောက်မှုကို တားဆီးသည့်အနေဖြင့် သက်ဆိုင်ရာတရားရုံးက ဆောင်ရွက်ခြင်းကို ဆိုလိုသည်။ တားဝရမ်းတွင် ယာယိတားဝရမ်း (Temporary Injunction) နှင့် ထာဝရတားဝရမ်း (Perpetual Injunction) ဟူ၍ ရှိသည်။

မြန်မာနိုင်ငံဥပဒေများတွင် ယာယိတားဝရမ်းနှင့်စပ်လျဉ်း၍ တရားမကျင့်ထုံးဥပဒေ (The Code of Civil Procedure) အမိန့် ၃၉ တွင်လည်းကောင်း၊ ထာဝရတားဝရမ်းနှင့်စပ်လျဉ်း၍ သီးမြားသက်သာခွင့် ဥပဒေ ပုဒ်မ ၅၄ နှင့် ၅၇ တို့တွင်လည်းကောင်း၊ တားဝရမ်းအား အသိအမှတ်ပြုရန် လိုအပ်ချက်များနှင့် ယင်းတို့၏ အကျိုးသက်ရောက်မှုတို့နှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားသည်။

ဤအခန်းတွင် ယာယိတားဝရမ်းကိုဖော်ပြ၍ နိုင်ငံဥပ္ပါယ်များတွင် ချမှတ်သည့်ယာယိတားဝရမ်းသည် မြန်မာနိုင်ငံပြည်တွင်း၌လည်း အကျိုးသက်ရောက်မှုရှိသောကြောင့် သတိထားရမည့်အချက်ကို ရှင်းလင်းဖော်ပြသွားမည်ဖြစ်သည်။

နမူနာအမှု ၁၉-က

L နိုင်ငံ၏ X ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ Y ကုမ္ပဏီအား ကိုယ်တားလှယ်ဖြန့်ချိခွင့်ပေးရန် ယင်းကုမ္ပဏီနှင့် Distributorship Agreement ကိုချုပ်ဆိုခဲ့သည်။ Distributorship Agreement အရ Y ကုမ္ပဏီသည် X ကုမ္ပဏီက ရောင်းချလှက်ရှိသော လုပ်ကြောင်းများသည် A ဟူသော smart phone ကို မြန်မာနိုင်ငံတွင် တစ်ဦးတည်းကိုယ်တားလှယ် ရောင်းချသည့်ဆိုင်အဖြစ် အသိအမှတ်ပြုထားခဲ့သည်။

ယင်းစာချုပ်တွင် စာချုပ်အရ ရရှိသည့် လျှို့ဝှက်သတင်းအချက်အလက်များကို အေားမည်သူတစ်ဦး တစ်ယောက်ကိုမျှ အသိပေးခြင်း မရှိစေရဟုပါရှိသည်။ ထိုအပြင် ယင်းစာချုပ်၏ ရည်ရွယ်ချက်အပြင် အေားကိစ္စရပ်များတွင် အသုံးမပြုရဟု ပါရှိသည်။ ထပ်မံ၍ ယင်းစာချုပ်တွင် X ကုမ္ပဏီနှင့် Y ကုမ္ပဏီတို့သည် အငြင်းပွားမှု ဖြစ်ပေါ်လာပါက အေားနိုင်ငံဖြစ်သည့် N နိုင်ငံ၏ အနောက်တစ်မှုဖြင့် ဖြေရှင်းရမည်ဟူသော စည်းကမ်းချက်လည်းပါရှိသည်။

Smart phone A တွင် X ကုမ္ပဏီက တစ်ဦးတည်းအနေဖြင့် တိတွင်ထားသော B ဟူသော အထူးလုပ်ဆောင်ချက်ကြောင့်တစ်ကမ္ဘာလုံးရေပန်းတားလုပ်ကြောင်းများလာခဲ့သည်။ X ကုမ္ပဏီသည် စာချုပ်အရ smart phone A နှင့်အတူ အထူးလုပ်ဆောင်ချက် B ပရိုဂရမ်၏ ပြပိုင်မှုများဆိုင်ရာ နည်းလမ်းများကို လျှို့ဝှက်သတင်းအချက်အလက်များအားဖြစ် Y ကုမ္ပဏီအား ပေးပို့ပြုသော်သည်။

Y ကုမ္ပဏီသည် smart phone A ကို မြန်မာနိုင်ငံပြည်တွင်း၌ ရောင်းချခဲ့ရာ အမြတ်များစွာရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ရောင်းအားများ အဆမတန်ကျဆင်းလာခဲ့လေသည်။ ထိုအကြောင်းအရင်း ကို X ကုမ္ပဏီက စုစုပေါင်းခဲ့ရာ Y ကုမ္ပဏီက ကိုယ်ပိုင်တိတွင် ထုတ်လုပ်သော ဈေးသက်သာသည့် smart phone C ကိုရောင်းချနေခြင်းကြောင့် ဝယ်ယူသူများသည် ယင်းဖုန်းကိုသာ ဝယ်နေကြကြောင်း သိရှိခဲ့ရသည်။


X ကုမ္ပဏီသည် smart phone C ကို စစ်ဆေးကြသည့်အခါ smart phone A နှင့် ပုံသဏ္ဌာန်လွန်စွာတူညီနေသည့်အပြင် အထူးလုပ်ဆောင်ချက် B အပါအဝင် X ကုမ္ပဏီမှ Y ကုမ္ပဏီအား လျှို့ဝှက်သတင်းအချက်အလက်အဖြစ် ပေးပို့ထားသည့်အကြောင်းအရာများကိုလည်းအသုံးပြုထားကြောင်း သိရှိခဲ့ရသည်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေချေထောင့်မှ လေ့လာခြင်း

ရသည်။

ထိုကြောင့် X ကုမ္ပဏီသည် Y ကုမ္ပဏီအား smart phone C များကို ဆက်လက် ရောင်းခြင်းမပြုရန် တောင်းဆိုသည့်အနေဖြင့် N နိုင်ငံ၏ အနုလာတရုံးသို့ လျှောက်ထားခဲ့သည်။ သို့သော် အနုလာတရုံးသို့ လျှောက်ထားခဲ့သည့်နောက်ပိုင်းတွင်လည်း Y ကုမ္ပဏီ၏ smart phone C များကို ဆက်လက်ရောင်းခြင်းများရပ်တန်သွားမှုမရှိသဖြင့် X ကုမ္ပဏီသည် smart phone C များကို ရောင်းခြင်းအား ယာယိ ဆိုင်းင့်ပေးပါရန် အနုလာတရုံးတွင် ယာယိတားဝရမ်းကို လျှောက်ထားခဲ့သည်။ အနုလာတရုံးမှုလည်း စီရင်ဆုံးဖြတ်ချက်ချမှတ်သည့်အတိ ယင်း smart phone C များကို ရောင်းခြင်းမပြုရန် ယာယိတားဝရမ်းကိုချမှတ်ခဲ့သည်။

သို့ရာတွင် X ကုမ္ပဏီသည် Y ကုမ္ပဏီက ယင်းအနုလာတရုံး၏ ဆုံးဖြတ်ချက်ကို မလိုက်နာခဲ့သဖြင့် မြန်မာနိုင်ငံတရားရုံးသို့ ယင်းအနုလာတရုံး၏ ဆုံးဖြတ်ချက်ကို အတည်ပြုဆောင်ရွက်ပေးပါရန် ဦးတိုက် လျှောက်ထားလာခဲ့သည်။



၁။ အနုလာတရိုင်ရာ ယာယိတားဝရမ်း

အနုလာတရိုင်ရာ စီရင်ဆုံးဖြတ်မှုအဆင့်တွင်လည်း ယာယိတားဝရမ်းကို အသိအမှတ်ပြုထားသည်။ ဥပမာ စက်ဗူနိုင် အပြည်ပြည်ဆိုင်ရာ အနုလာတရုံး (Singapore International Arbitration Centre (SIAC) ၏ နည်းဥပဒေ ၃၁ (၁) အရ အောက်ပါအတိုင်း ပြဌာန်းထားပြီး အနုလာတရိုင်ရာ စီရင်ဆုံးဖြတ်မှုအရ ယာယိတားဝရမ်းဆိုင်ရာဆောင်ရွက်ခွင့်ကို အသိအမှတ်ပြုထားသည်။

Arbitration Rules of the Singapore International Arbitration Centre Section 30.1

The Tribunal may, at the request of a party, issue an order or an Award granting an injunction or any other interim relief it deems appropriate. The Tribunal may order the party requesting interim relief to provide appropriate security in connection with the relief sought.

အထက်ပါ အမှ ၁၉-က တွင်လည်း အနညာတရုံရုံးက စီရင်ဆုံးဖြတ်ချက်ချမှတ်သည်အထိ smart phone C များကို ရောင်းချခြင်းမပြုရန် ဆိုင်းငဲ့စေသည့် ယာယိတားဝရမ်း (Award) ကို ချမှတ်နိုင်ကြောင်း သုံးသပ်နိုင်သည်။

အနညာတရုံရုံးမှ စီရင်ဆုံးဖြတ်ချက် (Award) ကို တရားပြိုင်ဖြစ်သော Company Y က လိုက်နာမှု မရှိပါက Company X သည် ယင်းစီရင်ဆုံးဖြတ်ချက်ကို အတည်ပြုဆောင်ရွက်ရန် လိုအပ်ပေသည်။ ထိုသို့သောအခါမျိုးတွင် မြန်မာနိုင်ငံတရားရုံးထံ လျှောက်ထားလာပါက မြန်မာနိုင်ငံအနညာတစီရင် ဆုံးဖြတ်ခြင်းဥပဒေအရ ယင်းစီရင်ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုရန်လိုအပ်သည်။ အနညာတရုံရုံးမှ စီရင်ဆုံးဖြတ်ချက်၏ အသိအမှတ်ပြုခြင်းနှင့် အတည်ပြုဆောင်ရွက်ခြင်းကို အဓန်း ၁၇ တွင် အသေးစိတ် လေ့လာနိုင်သည်။

၂။ နိုင်ငံဌားတရားရုံးမှ ယာယိတားဝရမ်းအမိန့်ကို အတည်ပြုဆောင်ရွက်ခြင်း

နိုင်ငံဌားတရားရုံးမှ ယာယိတားဝရမ်းအမိန့်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတရားရုံးသည် အတည်ပြုဆောင်ရွက်ရန်လိုအပ်သည်ဟု ထင်မြင်ဟူဆနိုင်ပေသည်။ ထိုသို့သော အမိန့်တို့ကို မြန်မာနိုင်ငံတရားရုံး များက အတည်ပြုဆောင်ရွက်ခြင်း ရှိ၊ မရှိကို အဓန်း ၁၈ “နိုင်ငံဌားတရားရုံး အမိန့်များကို အသိအမှတ်ပြုခြင်းနှင့် အတည်ပြုဆောင်ရွက်ခြင်း” ဟူသောအပိုင်းတွင် လေ့လာသုံးသပ်နိုင်ပါသည်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းသယ်ရေး ကိစ္စရုပ်များကို ဥပဒေချေထောင့်မှ လေ့လာခြင်း


အခန်း (၂၀) အပြည်ပြည်ဆိုင်ရာ သမွန်စာပေးပို့ခြင်း

၁။ နိဒါန်း

တရားရုံးက အမှုတစ်ခုကို တရားမျှတွေ စစ်ဆေးနိုင်ရန်အတွက် ယင်းတရားရုံး၏ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် ရှိ၊ မရှိ ဆိုသည့်အချက်အပြင် တရားရုံးဆိုင်နေသူတို့အား တရားမျှတေသာ တရားရုံးဆိုင်ရာ စာရွက်စာတမ်းများ (ဆိုလွှာ စသည်တို့) ၏ သမွန်စာပေးပို့ခြင်းကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပေသည်။ အောက်တွင်ဖော်ပြထားသည့်အတိုင်း နမူနာအမှု နှစ်ခုအပေါ် မှတည်ကာ အပြည်ပြည်ဆိုင်ရာ သမွန်စာပေးပို့ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါသည် -

(၁) နမူနာအမှု - ၁

မြန်မာနိုင်ငံတွင်နေထိုင်သည့် X သည် မြန်မာနိုင်ငံတရားရုံး၏ A နိုင်ငံတွင် နေထိုင်သည့် Y အား တရားစွဲဆိုခဲ့သည်။ ယင်းအမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ တရားရုံးတွင် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်ရှိသောလည်း မြန်မာနိုင်ငံနှင့် A နိုင်ငံတို့အကြား သမွန်စာပေးပို့ခြင်းဆိုင်ရာ ကွန်ပင်းရှင်း ပျုပ်ဆိုထားခြင်းမရှိပေ။ မြန်မာနိုင်ငံ တရားရုံးသည် ဆိုလွှာနှင့် ဆင့်ခေါ်စာတို့ကို Y ထံသို့ ပေးပို့နိုင်ပါသလား။ မည်သို့ ပေးပို့ခြင်းသည် အကောင်းဆုံးဖြစ်သနည်း။




(၂) နမူနာအမှု - ၂

မြန်မာနိုင်ငံ၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ထံမှ အောက်ပါအကြောင်းအရာပါရှိသောအမှုကို လက်ခံရရှိခဲ့သည်။

"A နိုင်ငံ သံရုံးမှ A နိုင်ငံတွင်နေထိုင်သည့် Y သည် မြန်မာနိုင်ငံတွင်နေထိုင်လျက် ရှိသော X အား A နိုင်ငံတွင် တရားစွဲဆိုထားသဖြင့် ဆိုလွှာနှင့် ဆင့်ခေါ်စာ စသည့်စာရွက်စာတမ်းများကို မြန်မာနိုင်ငံပြည်တွင်းသို့ ပေးပို့လိုသည့်အကြောင်းအရာအား မေတ္တာရပ်ခံသည့်စာကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ခံရရှိခဲ့သည်။ ဆိုလွှာ၊ ဆင့်ခေါ်စာနှင့် ယင်းတို့၏ မြန်မာဘာသာ ပြန်ဆိုထားမှုများကိုလည်း A နိုင်ငံတရားရုံးထံမှ မြန်မာနိုင်ငံတရားရုံးထံသို့ ပေးပို့စေလိုသဖြင့် တစ်ပါတည်း လက်ခံရရှိခဲ့သည်။"

ယင်းတရားခွဲဆိုမှုနှင့် စပ်လျဉ်း၍ A နိုင်ငံတရားရုံးသည် အပြည်ပြည်ဆိုင်ရာတရားစီရင်မှ အာကာရိသော်လည်း မြန်မာနိုင်ငံနှင့် A နိုင်ငံတို့အကြား သမွန်စာပေးပို့ခြင်းဆိုင်ရာ ကွန်ပင်းရှင်း ချုပ်ဆိုထားခြင်းမရှိပေါ် မြန်မာနိုင်ငံ၏ တရားရုံးသည် မည်သို့လုပ်ဆောင်သင့်ပါသနည်း။



J။ ပြည်ပသို့ သမွန်စာပေးပို့ခြင်းဆိုင်ရာ သဘောတူညီမှု (ကွန်ပင်းရှင်းအရ သဘောတူညီမှု)

တရားရုံးက ဆိုလွှာစသည့် တရား၏စာရွက်စာတမ်းများကို ပေးပို့ခြင်းသည် ယင်းနိုင်ငံ၏ လုပ်ဆောင်မှု (အာကာကို ကျင့်သုံးခြင်း) ဟုသုံးသပ်နိုင်သည့်အတွက် တရားရုံးသည် နိုင်ငံခြားအစိုးရက အုပ်ချုပ်နေသော ယင်းတိုင်းပြည်၏ ပြည်တွင်းသို့ လွတ်လပ်စွာပေးပို့နိုင်ခြင်း မရှိပေါ် ထိုသို့ ပေးပို့နိုင်ရန် အတွက် ထိနိုင်ငံ၏ သဘောတူညီမှုလိုအပ်ပေးသည်။

ထိုကဲ့သို့ အခြားနိုင်ငံ၏ သဘောတူညီမှုအဖြစ် အောက်ပါနည်းလမ်း (၂) သွယ်ရှိပါသည် -

- (၁) အဆိုပါပြည်ပနိုင်ငံက ကွန်ပင်းရှင်း သို့မဟုတ် အခြားသဘောတူညီချက် စသည်တို့ကို ချုပ်ဆို၍ သမွန်စာပေးပို့ခြင်းနှင့်စပ်လျဉ်းသည့် အခြေခံအကြောင်းအရာများကို သဘောတူညီနည်းလမ်း (ကွန်ပင်းရှင်းသည် နိုင်ငံများအကြားချုပ်ဆိုထားခြင်း၊ နှစ်နိုင်ငံအကြားသာချုပ်ဆို ထားခြင်း စသည် အခြေအနေများရှိသည်။)
- (၂) အဆိုပါပြည်ပနိုင်ငံက အမှုတစ်စုချင်းစီအတွက် သီးသန်သဘောတူညီမှုနည်းလမ်း၊ (သီးသန် သဘောတူ ခွင့်ပြုမှု)

နိုင်ငံများအကြားချုပ်ဆိုထားသည့် ကွန်ပင်းရှင်းများအနက် အရေးကြီးသောကွန်ပင်းရှင်းများမှာ တရားမကျင့်ထုံးဆိုင်ရာကွန်ပင်းရှင်း (Convention on Civil Procedure)၊ တရားမမှ သို့မဟုတ် စီးပွားရေးနှင့်စပ်လျဉ်းသည့် တရားရုံးနှင့်တရားရုံးပြင်ပ၏ စာရွက်စာတမ်းများကို ပြည်ပသို့ပေးပို့ခြင်း ဆိုင်ရာကွန်ပင်းရှင်း (Convention on the Service Abroad of Judicial and Extrajudicial Documents in Civil or Commercial Matters) စသည်တို့ကို တွေ့မြင်နိုင်ပါသည်။ သို့သော် မြန်မာနိုင်ငံသည် ထိုသို့သော ကွန်ပင်းရှင်းများတွင် ပါဝင်သော နိုင်ငံမဟုတ်ပေါ်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းသယ် ကိစ္စရုပ်များကို ဥပဒေရှုထောင့်မှ လေ့လာခြင်း

(နိုင်ငံများအကြားချုပ်ဆိုထားသည့် ကွန်ပင်းရှင်းများ၏ အခြေခံ သမွန်စာပေးပို့ခြင်းဆိုင်ရာ အဆင့်ဆင့်)



ထိုအပြင် ပြည်ပသို့သမွန်စာပေးပို့ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် နှစ်နိုင်ငံအကြားချုပ်ဆိုသည့် ကွန်ပင်းရှင်းပေါင်းများစွာကိုချုပ်ဆိုရန် လက်ရှိတွင် လုပ်ဆောင်နေခြင်း မရှိသေးကြောင်း ကြားသိရ သော်လည်း မြန်မာနိုင်ငံတွင် နေထိုင်သည့်သူနှင့် နိုင်ငံခြားတွင် နေထိုင်သည့် သူတို့အကြားရှိ တရားစွဲဆိုမှု နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတရားရုံးသည် အမှုတစ်မှုချင်းစီအတွက် တရားရုံးဆိုင်ရာ စာရွက်စာတမ်းများကို ပေးပို့ခြင်းပြန်ရန်အတွက် သဘောတူ လက်ခံရန်လိုအပ်သည်ဟု စဉ်းစားသုံးသပ်နိုင်သည်။

၃။ ကွန်ပင်းရှင်းသည်တို့မရှိသော အခြေအနေတွင် ပြည်ပသို့သမွန်စာပေးပို့ခြင်းဆိုင်ရာ သဘောတူညီမှ သက်ဆိုင်ရာနိုင်ငံအကြားတွင် သမွန်စာပေးပို့ခြင်းနှင့်စပ်လျဉ်းသည် ကွန်ပင်းရှင်းအား ချုပ်ဆိုထားခြင်းလည်းမရှိ၊ ယင်းနိုင်ငံအကြားတွင် ကြိုတင်သဘောတူညီထားခြင်းလည်းမရှိသည့် အခြေအနေမျိုးတွင် သာမန်အားဖြင့် အမှုတစ်ခုချင်းစီအတွက် နိုင်ငံခြားဆက်ဆံရေးနည်းလမ်းများ နိုင်ငံရှားဆက်ဆံရေးနည်းလမ်းများ လိုအပ်သဖြင့် မြန်မာနိုင်ငံ၏ တရားရုံးသည် မြန်မာနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနအား ဆက်သွယ်ကာ ငါးမှုတစ်ဆင့် A နိုင်ငံရှိ မြန်မာနိုင်ငံ သံရုံးမှုတစ်ဆင့်၊ တစ်ဖက်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သီးသန့်သဘောတူညီမှုနှင့် စပ်လျဉ်းသည်။

(၁) နမူနာအမှု - ၁

နမူနာအမှု - ၁ တွင် မြန်မာနိုင်ငံနှင့် A နိုင်ငံတို့အကြားသမွန်စာပေးပို့ခြင်းဆိုင်ရာ ကွန်ပင်းရှင်းကို မချုပ်ဆိုထားသဖြင့် မြန်မာနိုင်ငံသည် A နိုင်ငံ၏ အမှုတစ်ခုချင်းစီအတွက် သီးသန့်သဘောတူညီမှု ရယူရမည်ဖြစ်သည်။ သီးသန့်သဘောတူညီမှု ရယူရန်အတွက် နိုင်ငံခြားဆက်ဆံရေးနည်းလမ်းများ လိုအပ်သဖြင့် မြန်မာနိုင်ငံ၏ တရားရုံးသည် မြန်မာနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနအား ဆက်သွယ်ကာ ငါးမှုတစ်ဆင့် A နိုင်ငံရှိ မြန်မာနိုင်ငံ သံရုံးမှုတစ်ဆင့်၊ တစ်ဖက်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သီးသန့်သဘောတူညီမှုနှင့် စပ်လျဉ်းသည်

တောင်းဆိုမှုကို လုပ်ဆောင်ရန် လိုအပ်ပေမည်။

ဆိုလွှာစသည်တိုကို လက်ခံရရှိသည့် မြန်မာနိုင်ငံ တရားရုံး

မြန်မာနိုင်ငံ ပြည်ထောင်စု တရားလွှတ်တော်ချုပ်

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန

A နိုင်ငံ၏ မြန်မာနိုင်ငံသံရုံး

A နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန

သီးသန်းသဘောတူညီမှုအတွက် မည်သို့သောလုပ်ဆောင်မှုအဆင့်ဆင့်နှင့် တရားလွှတ်တော်မှု တစ်ဖက်နိုင်ငံ၏ ဥပဒေအပ်မှုတည်သဖြင့် မြန်မာနိုင်ငံတရားရုံးသည် A နိုင်ငံတွင် မည်သို့သောစနစ်ဖြင့် သီးသန်းသဘောတူညီမှုကို ရယူလျက်ရှိကြောင်းကို လေ့လာသုံးသပ်ရန် လိုအပ်ပေလိမ့်မည်။ ဥပမာ အထက်ပါကဲ့သို့သော တရားလွှတ်တော်မှု လိုအပ်သည်။

- A နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးမှ A နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးထံသို့ လိပ်မှုထားသည့် အကြောင်းကြားစာ၊
- မြန်မာနိုင်ငံ တရားရုံးမှ A နိုင်ငံတရားရုံးသို့ မေတ္တာရပ်ခံစာ (Rogatory Letter)၊
- အထက်ပါမေတ္တာရပ်ခံစာကို A နိုင်ငံဘာသာဖြင့် ဘာသာပြန်ဆိုထားမှု၊
- သမွန်စာပေးပို့သည့် စာလွှာ၊
- အထက်ပါသမွန်စာကို A နိုင်ငံဘာသာဖြင့် ဘာသာပြန်ဆိုထားမှု။

ထိုကဲ့သို့ အဆင့်ဆင့်ဆောင်ရွက်ချက်များကို လုပ်ဆောင်ပြီးနောက် သမွန်စာပေးပို့ခြင်းအား ပြီးမြောက်စေရန်အလို့ငှာ သာမန်အားဖြင့် အချိန်အလွန်ကြာသောကြောင့် (ဥပမာ - င လခန်) တရားရုံးမှ ဆင့်ခေါ်သောနောက် သမွန်စာပေးပို့ပြီးဆုံးသည့် နောက်ပိုင်းအဖြစ် သတ်မှတ်ထားရန် လိုအပ်သည် (ဥပမာ - သမွန်စာပေးပို့သည့်နောက် ၆ လ ကြားပြီး နောက်ပိုင်းတွင်ဆင့်ခေါ်ခြင်း)၊ ဆင့်ခေါ်သည့်နောက် အလွန်တိုတောင်းနေပါက သမွန်စာပေးပို့ခြင်း သဘောတူညီမှုကို ပထ်ချုခဲ့ရနိုင်သည်။

ထိုအပြင် မြန်မာနိုင်ငံ တရားမကျင့်ထုံးဥပဒေ (The Code of Civil Procedure) ပုဒ်မ ၂၅ တွင် တရားပြုင်က မြန်မာနိုင်ငံပြုင်ပတွင် နေထိုင်ရှု မြန်မာနိုင်ငံပြည်တွင်းတွင် သမွန်စာကို လက်ခံရန် အခွင့်ရှိသော ကိုယ်စားလှယ်မရှိပါက တရားရုံးတည်ရှိရာနေရာရန် တရားပြုင် နေထိုင်သောနေရာ၏ ကြားတွင်ရှိသော တတိက်မှတ်စာင့် ဆင့်ခေါ်စာကို တရားပြုင် နေထိုင်ရာအော်သို့ ပေးပို့ခြင်းကြောင်း တွေ့ရှိရသည်။ သို့သော် သာမန်အားဖြင့် နိုင်ငံရပ်ခြားရှိ စီရင်ပိုင်ခွင့် အာကာရှိသည့် တရားရုံးနှင့် နိုင်ငံရပ်ခြားတွင် တည်ရှိသည့် မိမိနိုင်ငံ၏ ကောင်စစ်ဝန်ရုံးမှတ်စာင့် သမွန်စာကို ပေးပို့ခြင်းကိုသာ ကျင့်သုံးလှက်ရှိသည်ဟု ဆိုနိုင်ပေသည်။ ထိုကြောင့် အထက်ပါ တရားမကျင့်ထုံးဥပဒေ၏ ပြဋ္ဌာန်းချက် အပ်မှတ်ရှု၍ နိုင်ငံရပ်ခြားသို့ လွယ်ကူစွာ သမွန်စာပေးပို့နိုင်သည်ဟုသော အယုအဆသည် ရှောင်ကြည့်ရမည်ဖြစ်ပြီး တစ်ဖက်နိုင်ငံ၏ သမွန်စာနှင့် စပ်လျဉ်းသည့် ဥပဒေကို အလေးအနက်

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရွေ့ထောင့်မှ လေ့လာခြင်း

လေ့လာသုံးသပ်ရန် လိုအပ်ပေသည်။

(၂) နမူနာအမှု - ၂

နမူနာအမှု - ၂ တွင် သမွန်စာနှင့် စပ်လျဉ်းသည့် ကွန်ပင်းရှင်းကို ချုပ်ဆိုထားခြင်းမရှိသည့် A နိုင်ငံမှ နိုင်ငံခြားဆက်ဆံရေးနည်းလမ်းမှတစ်ဆင့် သမွန်စာဆိုင်ရာ သီးသန့်သဘောတူညီမှုဖြစ် သော တောင်းဆိုမှုအား မြန်မာနိုင်ငံမှ လက်ခံရရှိထားသည်။ ယင်းသီးသန့်သဘောတူညီမှုကို တိန်ပြန်ခြင်းကပင်လျှင် နိုင်ငံခြားဆက်ဆံရေးနည်းလမ်းဖြင့် လုပ်ဆောင်သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံဆောင်ရွက်သူဖြစ်နေသော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံတရားရုံးသို့ စုံစမ်းမေးမြန်းမှုများပြုလုပ်နိုင်သည်ဟု သုံးသပ်နိုင်သည်။ ထိုသို့သော အခါများတွင် A နိုင်ငံ၏ သမွန်စာကို အသိအမှတ်ပြု၊ မပြု ကို အဓိကအားဖြင့် အောက်ပါအတိုင်း သုံးသပ်နိုင်သည် -

- A နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပုံမှန် နိုင်ငံခြားဆက်သွယ်ရေး ရှိ၊ မရှိ (ပုံမှန် နိုင်ငံခြားဆက်ဆံရေးမရှိသည့် နိုင်ငံသည် မြန်မာနိုင်ငံပြည်တွင်းတွင် အာကာသက်ရောက်စေခြင်း အလိုကြာ အသိအမှတ်ပြုမည်မဟုတ်ပါ)
- ဆိုလွှာ သို့မဟုတ် ဆင့်ခေါ်စာတွင် မြန်မာဘာသာသို့ ဘာသာပြန်ဆိုထားခြင်း ရှိ၊ မရှိ (မြန်မာဘာသာပြန်ဆိုထားမှု မပါရှိပါက တရားပြိုင်က အကြောင်းအရာကို နားမလည်နိုင်သည့် ဖြစ်နိုင်ချက်သည်)
- တရားပြိုင်က ဆိုလွှာစသည်တို့၏ အကြောင်းအရာများကို နားလည်သဘောပေါက်ကာ အကြောင်းပြန်ရန်အတွက် ပြင်ဆင်မှုများဆောင်ရွက်ရန်အလိုကြာ အချိန်အားဖြင့် လုံလောက် သည့် အချိန်ရရှိစေရန် ဆင့်ခေါ်သည့်ရက်ချိန်းများကို သတ်မှတ်ထားခြင်း ရှိ၊ မရှိ (တရားပြိုင်က ပြင်ဆင်မှုမပြုနိုင်အောင် ဆင့်ခေါ်သည့်ရုံးချိန်းကို တို့တောင်းစွာသတ်မှတ်ထားသည့် တရားမမှုသည် မသင့်လော်သည့် တရားစွဲဆိုမှုပင်ဖြစ်သည်)။

အခြားတစ်ဖက်တွင် အဆိုပါတရားစွဲဆိုမှုသည် ကျိုးကြောင်းစီလော်မှု ရှိ၊ မရှိ နှင့် စပ်လျဉ်း၍ A နိုင်ငံ၏ တရားရုံးကသာ အဆုံးအဖြတ်ပေးမည့် အကြောင်းအရာဖြစ်သောကြောင့် ဆိုလွှာစသည်တို့၏ အကြောင်း အရာတို့ကို မြန်မာနိုင်ငံတရားရုံးအနေဖြင့် ဝင်ရောက်စိစစ်ရန် မလိုအပ်ပေ။ အခြေခံအားဖြင့် ထိုသို့မလုပ် ဆောင်သင့်ပေး


မြန်မာနိုင်ငံပြည်တွင်းတွင် သမွန်စာပေးပို့ရန်သင့်လော်သည်ဟု ဆုံးဖြတ်ပါက သာမဏ်အားဖြင့် မြန်မာနိုင်ငံ၏ တရားမကျင့်ထုံးသုံးပေးအောင် အသိအမှတ်ပြုမည့်နည်းလမ်းဖြင့် မြန်မာနိုင်ငံတရားရုံးက ဆောင်ရွက်ရမည်ဖြစ်သည်။

အခန်း (၂၁) သက်သေခံနှင့်သက်ဆိုင်သောကိစ္စရုပ်များ

၁။ အခွန်တံ့သိပ်ခေါင်းကပ်ထားခြင်းမရှိသော သဘောတူစာချုပ်များ

နမူနာအမှု ၂၁ - ၁

မြန်မာကုမ္ပဏီ A နှင့် X နိုင်ငံမှ မှ ကုမ္ပဏီ B တို့သည် X နိုင်ငံတွင်ရှိသော ကုမ္ပဏီ A မှ ပိုင်ဆိုင်သည့် စက်အား ကုမ္ပဏီ B သို့ လွှဲပြောင်းရန် အရောင်းအဝယ် သဘောတူစာချုပ်ချုပ်ဆိုကြသည်။ X နိုင်ငံမှ တရားရုံးသည် စာဖြင့်ရေးသားထားသော အရောင်းအဝယ်သဘောတူစာချုပ်အား တံ့သိပ်ခေါင်း မက်ပေါ်စေဘဲနှင့် သက်သေခံတင်ပြခွင့်ပြသည်။ အဆိုပါစက်ပစ္စည်းသည် X နိုင်ငံတွင် လွှဲပြောင်းပြီးခဲ့သော်လည်း ကုမ္ပဏီ B သည် ကုမ္ပဏီ A အား စက်ပစ္စည်းအတွက် ငွေပေးချေခြင်းမပြုခဲ့ပါ။ ထိုကြောင့် ကုမ္ပဏီ A သည် မြန်မာနိုင်ငံတရားရုံးတွင် ကုမ္ပဏီ B မှ ငွေပေးချေခြင်းပြုရန် တရားခွဲဆိုခဲ့သည်။ ကုမ္ပဏီ A သည် စာဖြင့် ရေးသားထားသော အရောင်းအဝယ် သဘောတူစာချုပ်အား သက်သေခံတင်သွင်းခဲ့ရာတွင် ယင်းသဘောတူစာချုပ်သည် အခွန်တံ့သိပ်ခေါင်းကပ်ထားခြင်းမရှိသောကြောင့် သက်သေခံအဖြစ် တင်ပြခြင်း ကို ခွင့်မပြသင့်ကြောင်း ကုမ္ပဏီ B မှ တောင်းဆိုခဲ့သည်။ တရားရုံးသည် မည်သို့ဆုံးဖြတ်သင့်ပါသနည်း။



မြန်မာနိုင်ငံတံ့သိပ်ခေါင်းအက်ဥပဒေအရ တံ့သိပ်ခေါင်းခွန် ထမ်းဆောင်ရမည့် စာရွက်စာတမ်းတစ်ခု သည် သင့်လောက်စွာတံ့သိပ်ခေါင်းကပ်ထားခြင်းမရှိလျှင် သက်သေခံအဖြစ် လက်ခံခြင်းမပြုနိုင်ပေါ်။ (ပုဒ်မ ၃၅)

Myanmar Stamp Duty Act

Clause 35

No instrument chargeable with duty shall be admitted in evidence for any purpose by any person having by law or consent of parties authority to receive evidence, or shall be acted upon, registered or authenticated by any such person or by any public officer, **unless such instrument is duly stamped:**

Provided that – [intentionally omitted]

အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရွေထောင့်မှ လေ့လာခြင်း

သို့သော် အမြားနိုင်ငံများတွင် စာချုပ်တစ်ခုသည် တရားဝင်စာချုပ်ဖြစ်စေရန် သို့မဟုတ် တရားစွဲဆိုမှ တွင်သက်သောခံအဖြစ်တင်သွင်းနိုင်ရန် (၁) တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန်လို့ မလို နှင့် (၂) တံဆိပ် ခေါင်းကပ်ထားခြင်း ရှိ မရှိ ဆိုသော အချက်များနှင့် မသက်ဆိုင်သည့်အခြေအနေများလည်းရှိပေသည်။

ထိုပြင် မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေအရ စာရွက်စာတမ်းအားလုံးသည် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် မဟုတ်သည့်အတွက် တင်ပြသောစာရွက်စာတမ်းသည် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန် လို့ မလိုကို တရားရုံးက သေချာစွာလေ့လာဆန်းစစ်ရမည်ဖြစ်သည်။

သို့ဖြစ်၍ စာဖြင့်ရေးသားထားသောသဘာတူစာချုပ်တစ်ခုကို သက်သေခံအဖြစ် တရားရုံးသို့ တင်သွင်းလာသည့်အခါ ယင်းစာချုပ်တွင် မြန်မာနိုင်ငံ သို့မဟုတ် အမြားနိုင်ငံ၏ အခွန်တံဆိပ်ခေါင်းကပ်ထားခြင်းမရှိဆိုသည့် အကြောင်းပြချက်ဖြင့် အဆိုပါစာချုပ်၏ တရားဝင်မှ သို့မဟုတ် သက်သေခံနိုင်မှ ကို ချက်ချင်းပြုးဆိုရန်မသင့်ပေါ်။

Instruments Executed outside of Myanmar

Under the Myanmar Stamp Duty Act, even if it is an instrument executed outside Myanmar, if it is related to any assets in Myanmar or if the obligation under the instrument is performed in Myanmar, and if it is received in Myanmar, such instrument is chargeable. (Clause 3 (c) of the Stamp Duty Act).

Myanmar Stamp Duty Act Clause 3

Subject to the provisions of this Act and the exemptions contained in Schedule I, the following instruments* shall be chargeable with duty of the amount indicated in that schedule as the proper duty therefore respectively, that is to say,.....

(c) every instrument (other than a bill of exchange or promissory note) mentioned in that schedule, which, not having been previously executed by any person, is executed out of the Republic of the Union of Myanmar on or after that day, relates to any property situate, or to any matter or thing done or to be done, in the Republic of the Union of Myanmar and is received in the Republic of the Union of Myanmar.

*[*intentionally omitted]*

According to the rule set forth above, it appears that instruments not related to any assets in Myanmar, or not received in Myanmar even though it is related to some assets in Myanmar, are not chargeable with stamp duty in Myanmar.

In Case 21 – a, as the subject matter of the sales agreement exists outside Myanmar, it must be carefully considered whether or not the written sales agreement is chargeable with stamp duty in Myanmar by confirming whether the obligation under the agreement is

performed in Myanmar and whether the original written agreement is received in Myanmar.

၂။ နိုင်ငံခြားဘာသာဖြင့် ရေးသားထားသည့် တရာ့က်စာတမ်းများ

နမူနာအမှု ၂ - ခ

နိုင်ငံခြားဘာသာဖြင့် ရေးသားထားသော အရောင်းအဝယ်ပြုလုပ်ခြင်းဆိုင်ရာ စာချုပ်ကို သက်သေခံ တင်သွင်းပါက တရားရုံးသည်မည်သို့ဆောင်ရွက်သင့်ပါသနည်း။

တရားရုံးနှင့် အမှုသည်များသည် တရားရုံးသုံးဘာသာစကား (မြန်မာဘာသာ) မဟုတ်သည့် ဘာသာ စကားဖြင့် ရေးသားထားသော တရာ့က်စာတမ်းသက်သေခံချက်ကို ဖတ်ရှုနားလည်ရန် ခက်ခဲသည့်အတွက် တရားရုံးသို့ တင်သွင်းသော နိုင်ငံခြားဘာသာစကားဖြင့်ရေးသားထားသော တရာ့က်စာတမ်းများအားလုံးကို တရားဝင် မြန်မာဘာသာပြန်ဆိုချက်ဖြင့် တင်သွင်းရမည်။ တရားရုံးသည် ဘာသာပြန်ဆိုချက်၏ မှန်ကန်တိကျမှ သက်သေခံချက်ကိုလည်း အတည်ပြုရန် လိုအပ်သည်။ နိုင်ငံခြားဘာသာစကားဖြင့် ရေးသားထားသော တရာ့က်စာတမ်းများနှင့်စပ်လျဉ်း၍ တရားရုံးများလက်ခွွဲတွင် အောက်ပါအတိုင်း ပြဋ္ဌာန်း ထားသည် -

The Courts Manual, Part II Chapter IV Section 57

When documents written in language other than the language of the Court are tendered for admission in evidence, the Court should see that they are translated into the language of the Court, and the evidence is taken to prove that the translation is correct.

တရားရုံးတွင် မူလဘာသာစကားမှ မြန်မာဘာသာသို့ ပြန်ဆိုရန် ဘာသာပြန်သူများရရှိနိုင်သည့် နည်းပြုဒေ များစွာရှိသော်လည်း လက်တွေတွင် တရားရုံးများအနေဖြင့် ယင်းဘာသာပြန်ဆိုမှုအတွက် ပြင်ဆင်ရန် ခက်ခဲပါလိမ့်မည် (The Court Manual, Part II Chapter VI Section 106, Paragraph 4 to 7)။ နိုင်ငံခြားဘာသာစကားဖြင့် ရေးသားထားသော တမုတ်စာတမ်းသက်သေခံချက်ကို တင်သွင်းသည့် အမှုသည်သည် မြန်မာဘာသာပြန်ဆိုချက်ကို ငါးကိုယ်တိုင် ပြင်ဆင်လာသင့်သည်။

ဘာသာပြန်ဆိုမှု၏ မှန်ကန်တိကျမှုအား အတည်ပြုရန်အတွက် နိုတ္ထိပွဲလစ်က အတည်ပြုထားသည့် (ဘာသာပြန်ဆိုသူက မှန်ကန်မှုကို ကြေညာထားသော) ကျမ်းကိုနှစ်လွှာကို ဘာသာပြန်ဆိုချက်တွင် တွဲလျက်ပါရှိမှုသာ သက်သေခံအဖြစ် လက်ခံနိုင်မည် ဖြစ်သည်။

ယင်းအတည်ပြုချက်သည် မြန်မာနိုင်ငံရှိ နိုတ္ထိပွဲလစ်ထံတွင်သာ ဆောင်ရွက်ရမည်မဟုတ်ဘဲ အေားနိုင်ငံရှိ နိုတ္ထိပွဲလစ်ထံတွင်လည်း ဆောင်ရွက်နိုင်သည်။ အကယ်၍ အေားနိုင်ငံရှိ နိုတ္ထိပွဲလစ်ထံတွင် အတည်ပြုထားခြင်းဖြစ်လျှင် အတည်ပြုထားသော တရာ့က်စာတမ်းအား တရားဝင်ဖြစ်စေရန် ယင်းနိုတ္ထိပွဲလစ်ရှိရာ နိုင်ငံတွင်ရှိ မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်က ဆောင်ရွက်ပေးရမည်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

၃။ နိုင်ငံခြားတရားရုံးအတွက် သက်သေစစ်မေးခြင်း

တရားရုံးတစ်ရုံးက သက်သေစစ်မေးခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြားအကောက်ကို ကျင့်သုံးသည့် ပုံစံတစ်မျိုးပင်ဖြစ်ပြီး၊ တရားရုံးတစ်ရုံးက နိုင်ငံခြားတိုင်းပြည်တွင် သက်သေစစ်မေးမှ ဆောင်ရွက်ခြင်းကို ထုံးစံအရ တားမြစ်ထားသည်။ တရားရုံးတစ်ရုံးသည် နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် သက်သေစစ်မေးမှုကိုဆောင်ရွက်ရန် ယင်းနိုင်ငံ၏ အစိုးရအရာရှိများထံမှ သဘောတူညီချက်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရရှိရမည် ဖြစ်သည်။

နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် သက်သေစစ်မေးခြင်း နှင့်စပ်လျဉ်း၍ The Convention of 1 March 1954 on Civil Procedure နှင့် The Convention of 18 March 1970 on the Taking of Evidence Abroad in Civil or Commercial Matters²² တို့သည် လုသိများ ထင်ရှားသည့် ကွန်ပင်းရှင်းများပင် ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံသည် ယင်းကွန်ပင်းရှင်းများအားပါဝင်ချုပ်ဆိုထားခြင်းမရှိသည့်အတွက် အထက်ပါ သဘောတူညီမှု၊ ပူးပေါင်းမှုတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ နိုင်ငံတစ်ခုချင်းစီးနှင့် ညီးနှင့်ဆွဲးနွေးကာ ယင်းနိုင်ငံက ဥပဒေဖြင့်သီးသန့်သတ်မှတ်ထားသောဆောင်ရွက်မှုများကို လုပ်ဆောင်ရမည် ဟုယူဆရမည် ဖြစ်သည်။

(၁) နိုင်ငံခြားတရားရုံး၏ သက်သေစစ်မေးခြင်းကို မြန်မာနိုင်ငံအတွင်း၌ ဆောင်ရွက်ခြင်း

နမူနာအမှု - ၂၁ (၁)

X နိုင်ငံတွင် နေထိုင်သော A သည် X နိုင်ငံတွင်တည်ရှိသော ခရီးသွားဝန်ဆောင်မှုကုမ္ပဏီ B က ကျင့်ပသည့် မြန်မာနိုင်ငံခရီးစည်ကို လျှောက်ထားခဲ့သည်။ A သည် မြန်မာနိုင်ငံသို့ ခရီးထွက်လာခဲ့ရာ B ကုမ္ပဏီကဗျားရမ်းထားသည့် ဘတ်စိကားကို စီးနှင့်လိုက်ပါလာစဉ် ကားမောက်၍ ဒက်ရာ အပြင်းအထန်ရရှိခဲ့သည်။ A သည် B ကုမ္ပဏီအား နစ်နာကြေးတောင်းဆိုရန် X နိုင်ငံရှိတရားရုံးတွင် တရားစွဲဆိုခဲ့လေသည်။ A နှင့် B သည် X နိုင်ငံတရားရုံး၌ ဘက်စိကားကိုမောင်းနှင့်သော ယဉ်မောင်းဖြစ်သူ C ကို သက်သေအဖြစ် စစ်ဆေးရန်တင်ပြခဲ့သည်။

X နိုင်ငံတရားရုံးသည် X နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးမှုတစ်ဆင့် မြန်မာနိုင်ငံ၏ တရားရုံးသို့ C ကို သက်သေအဖြစ်စစ်ဆေးပေးပါရန် အာကာလွှာအပ်၍ တောင်းဆိုခဲ့သည်။ အာကာလွှာအပ်လွှာတွင် မြန်မာဘာသာပြန်စာရွက်စာတမ်းများကို ပူးတွဲထားကာ C အား စစ်ဆေးမေးမြန်းရမည့် အချက်အလက် များနှင့် ကုန်ကျေစရိတ်များသုံးစွဲခြင်း စသည့် အချက်များကို ထည့်သွင်းရေသားထားသည်။

မြန်မာနိုင်ငံအတွင်း၌ နိုင်ငံခြားတရားရုံး၏ သက်သေကို စစ်မေးပေးရန် နိုင်ငံခြားတရားရုံးတရားရုံးသို့ တောင်းဆိုလာသည့်အခါ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ပြုလုပ်နေ့်ပြုလုပ်နေ့် မရှိသေးပါ။ တရားမကျင့်ထုံးပြုလုပ် ပုဒ်မ ၂၇ နှင့် အမိန့် ၂၆ ပါ ပြုလုပ်နေ့် များအား မြန်မာနိုင်ငံရှိ တရားလွှာတ်တော် (High Court) သည် နိုင်ငံခြားတရားရုံး တစ်ရုံးထံမှ တောင်းဆိုသည့် အကြောင်းကြားစာ လက်ခံရရှိသည့်အခါ (သို့မဟုတ်) နိုင်ငံခြားတိုင်းပြည်တစ်ခုရှိ

²² In the relations between the Contracting States, this Convention replaces Articles 8 to 16 of the Conventions on civil procedure of 1905 and 1954

(၄)
ထံ
ကြေ

ကောင်စစ်ဝန် လက်မှတ်ရေးထိုးထားသော သက်သေခံအထောက်အထား လက်မှတ်ကို လက်ခံရရှိ သည့်အပါ တောင်းဆိုသည့် အကြောင်းကြားစာတွင် အောက်ဖော်ပြပါ အချက်သုံးချက်ကို သင့်တင့် လျောက်ပတ်စွာ ဖော်ပြထားလျှင် သက်သေစစ်မေးခြင်းကို ဆောင်ရွက်နိုင်သည်ဟု ယူဆနိုင်မည် ဖြစ်သည် -

နိုင်ငံဌားတိုင်းပြည်တစ်ပြည်ရှိ နိုင်ငံဌားတရားရုံးက ယင်းရုံးတွင် စစ်ဆေးဆဲမှုခင်းတစ်ရပ်မှ သက်သေ၏ သက်သေခံချက်ကို ရယူလိုခြင်း၊
ထိုမှုခင်းမှာ တရားမသော သက်ဝင်ခြင်း၊
ထိုသက်သေသည် တရားလွှတ်တော်၏ အယူခံစီရင်ပိုင်ခွင့် ဒေသအတွင်း နေထိုင်လျက်ရှိခြင်း။

The Code of Civil Procedure

Order XXVI

27 (1) If the High Court is satisfied -

- (a) that a foreign Court situated in a foreign country wishes to obtain the evidence of a witness in any proceeding before it,
(b) that the proceeding is of a civil nature, and
(c) that the witness is residing within the limits of the High Court's appellate jurisdiction, it may, subject to the provisions of rule 20, issue a commission for the examination of such witness.

(2) Evidence may be given of the matters specified in clause (a), (b) and (c) of sub-rule

(1) –

- (a) by a certificates signed by the consular officer of the foreign country of the highest rank in the Union of Burma and transmitted to the High Court through the President of the Union, or
(b) by a letter of request issued by the foreign Court and transmitted to the High Court through the President of the Union, or
(c) by a letter of request issued by the foreign Court and produced before the High Court by a party to the proceeding.

တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂၉ နှင့် အမိန့် ၂၆ ပါ ပြောန်းချက်များအရ တရားလွှတ်တော် (High Court) သည် သက်သေနေထိုင်ရာအရပ်ရှိ တရားရုံးသို့ ယင်းသက်သေကို စစ်မေးပေးရန် ကော်မရှင်စာ ထုတ်ဆင့်နိုင်ပြီး၊ ကော်မရှင်စာ ထုတ်ဆင့်ခံရသော တရားရုံးသည် သက်သေစစ်မေးခြင်းကို ဆောင်ရွက်ရမည် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ကုသန်းရောင်းဝယ်ရေး ကိစ္စရုပ်များကို ဥပဒေရှေ့ထောင့်မှ လေ့လာခြင်း

The Code of Civil Procedure

Order XXVI

28 The High Court may issue a commission under the rule 27 –

- upon application by a party to the proceeding before the foreign Court, or
- upon application by a law officer of the Government acting under instructions from the President of the Union.

29 A commission under rule 27 may be issued to any Court within the local limits of whose jurisdiction the witness resides, or, where the witness resides within local limits of the ordinary civil jurisdiction of the High Court, to any person whom the Court thinks fit to execute the commission.

(၂) မြန်မာနိုင်ငံတရားရုံးတွင် စွဲဆိုတားသောအမှတ် သက်သေခံ စစ်ဆေးခြင်းကို နိုင်ငံခြားတွင် ဆောင်ရွက်ခြင်း

နမူနာအမှု - ၂၁ ယ

မြန်မာနိုင်ငံတွင် နေထိုင်သော A သည် မြန်မာနိုင်ငံတွင်တည်ရှိသော ခရီးသွားဝန်ဆောင်မှုကုမ္ပဏီ B က စီစဉ်သည့် X နိုင်ငံခရီးစဉ်ကို လျှောက်ထားခဲ့သည်။ A သည် X နိုင်ငံသို့ ခရီးထွက်လာခဲ့ရာ B ကုမ္ပဏီကုန်းရမ်းထားသည့် ဘတ်စိကားကို စီးနှင့်လိုက်ပါစဉ် ကားမောက်၍ ဒက်ရာအပြင်းအထန် ရရှိခဲ့သည်။ A သည် B ကုမ္ပဏီအား နှစ်နာကြေးတောင်းဆိုရန် မြန်မာနိုင်ငံရှိတရားရုံးတွင် တရားစွဲဆိုခဲ့လေသည်။ A နှင့် B သည် မြန်မာနိုင်ငံ၏တရားရုံး၌ ဘတ်စိကားကိုမောင်းနှင့်ခဲ့သော ယာဉ်မောင်းဖြစ်သူ C ကို သက်သေအဖြစ်စစ်ဆေးရန်တင်ပြခဲ့သည်။

မြန်မာနိုင်ငံ၏တရားရုံးသည် မြန်မာနိုင်ငံရှိ X နိုင်ငံသုရေးမှုတစ်ဆင့် X နိုင်ငံ၏ တရားရုံးသို့ C ကို သက်သေအဖြစ်စစ်ဆေးပေးပါရန် အာကာလွှဲအပ်၍ တောင်းဆိုခဲ့သည်။

တရားမကျင့်ထုံးဥပဒေပုဒ်မ ၇၇ အာရ သက်သေခံစစ်ဆေးခြင်းကို ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ပါက တရားရုံးသည် ကော်မရှင်ဗာ ထုတ်ပြန်နိုင်သည်။ ထို့နောက် ယင်းကော်မရှင်ဗာအား သက်သေနေထိုင် သောနိုင်ငံသို့ နိုင်ငံခြားဆက်ဆံရေးနည်းလမ်းဖြင့် ပေးပို့နိုင်သည်။ ကော်မရှင်ဗာတွင် ဖော်ပြပါရှိရမည့် အချက်အလက်သည် ပေးပို့မည့်နိုင်ငံ၏ စည်းမျဉ်းသတ်မှတ်ချက်အာရ ကွဲလွှဲမည်ဟု ယူဆနိုင်သော်လည်း တရားမကျင့်ထုံးဥပဒေ အမိန့် ၂၆၊ နည်း ၅ အာရသော်လည်းကောင်း၊ မြန်မာနိုင်ငံတရားရုံးက သက်သေ စစ်မေးခြင်းအတွက် နိုင်ငံခြားတရားရုံးမှ တောင်းဆိုခြင်းကြောင့်သော်လည်းကောင်း ယင်းကော်မရှင်ဗာ တွင် အောက်ပါအချက်အလက်များ ပါရှိရမည့်ဖြစ်သည် -

- ✓ မြန်မာနိုင်ငံတရားရုံးက စစ်ဆေးဆဲမှုခင်းတစ်ရပ်မှ သက်သေ၏ သက်သေခံချက်ကို နိုင်ငံခြား တိုင်းပြည်မှ ရယူလိုခြင်း၊
- ✓ ထို့မှုခင်းမှာ တရားမသော သက်ဝင်ခြင်း၊

- ✓ ထိုသက်သေသည့် တောင်းဆိုသည့်နိုင်ငံ၏ စီရင်ပိုင်ခွင့်ဖော်အတွင်း နေထိုင်လျက်ရှိခြင်း;
- ✓ သက်သေခံစစ်ဆေးခြင်းအားပြုလုပ်ရသည့်အကြောင်းရင်း;
- ✓ သက်သေသို့တိကျသေချာသောစစ်မေးမြန်းချက်များ။

The Code of Civil Procedure

Rule 77

In lieu of issuing a commission the Court may issue a letter of request to examine a witness residing at any place not within the Union of Burma.

Order XXVI

5 Where any Court to which application is made for the issue of a commission for the examination of the person residing at any place not within the Union of Burma is satisfied that the evidence of such person is necessary, the Court may issue such commission or letter of request.

